

အကြောင်းသုံးပါးဖြင့် နတ်ပြည်ရောက်

မှန်သောစကားကို ပြောဆိုရာ၏။ အမျက်မထွက်ရာ။ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏။ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ ကောဓဝဂ်(ဓမ္မပဒ–၂၂၄) ရောက်ရ၏။


၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်

၂၀၂၄ ခုနှစ်၊ မေ ၂၈ ရက်၊ အင်္ဂါနေ့

အတွဲ (၆၃) ၊ အမှတ်(၂၃၆)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်

- လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ထောင်ရွက်သွားမည်။
- တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း များအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူ လူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်။
- နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေး ရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။
- စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်။
- ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ် လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်



မောတောင်နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံဘက်ရှိ ဆင်းခွန်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် ဗွင့်လှစ်ရန် စီစဉ်နေ

မြန်မာနိုင်ငံတောင်ပိုင်း မောတောင်နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှု ပြုလုပ်နေသည့် ထိုင်းနိုင်ငံဘက်ရှိ ဆင်းခွန်နယ်စပ်ဂိတ်ကို အမြဲတမ်း ဂိတ်အဖြစ် ဖွင့်လှစ်ရန် ထိုင်းတာဝန်ရှိသူများက စီစဉ်နေကြောင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင် မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခံခရိုင် ပရာကျွတ်ခီရီမြို့နယ် ဒန်းဆင်းခွန်ရွာရှိ ဆင်းခွန်အထူးယာယီနယ်စပ် ဂိတ်ကို အမြဲတမ်းဂိတ်တစ်ခုအဖြစ် အဆင့်မြှင့်တင်ပြီး ကုန်သွယ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းမီဒီယာများ တွင် ဖော်ပြထားသည်။

"ထိုင်းနိုင်ငံမှာတော့ ဆင်းခွန်ဂိတ်နယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ် အဖြစ် တိုးမြှင့်ဖို့လုပ်ငန်းရှင်တွေက အစိုးရကို တိုက်တွန်းမှုတွေရှိနေ ပါတယ်။ အဲဒီလိုအနေအထားမှာ ယခု မေ ၁၄ ရက်က ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ဦးဆောင်ပြီး ဆင်းခွန် ဂိတ်ကို ရောက်လာပါတယ်။ ဒါက အတော်ကိုထူးခြားပါတယ်။ ဆင်းခွန် ဂိတ်ကို ထိုင်းတာဝန်ရှိသူတွေထဲက အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တွေ ပထမဦးဆုံးလာရောက်ခြင်း ဖြစ်ပါတယ်။ ယခင်က အဲဒီလိုအဆင့်မြင့် အရာရှိတွေ လာရောက်တာမျိုး မရှိပါဘူး။ အဲဒါကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံအနေနဲ့ ဆင်းခွန်ဂိတ်ကို အမြဲတမ်းဂိတ်အဖြစ် တိုးမြှင့်ဖွင့်လှစ်သွားဖို့ မြန်မာနဲ့ ကုန်သွယ်မှုလုပ်ငန်းများ တိုးမြင့် စာမျက်နှာ ၃ ကော်လံ ၁ 🔷

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ ဧက ၇၀၀၀ ကျော် လျာထားစိုက်ပျိုးမည်



ကျွန်းလှ မေ ၂၇

စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ်တွင် ပြည်တွင်း စားသုံးဆီဖူလုံရန်၊ ပြည်ပစားသုံး ဆီတင်သွင်းမှုလျှော့ချရန်အတွက် ဆီထွက်သီးနှံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ဧက ၇၀၀၀ ကျော် လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ကျွန်းလှမြို့နယ်မှာ မြေပဲကို ဆောင်းရာသီနဲ့ မိုးရာသီစိုက်ပျိုး ကြပါတယ်။ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီမှာ မြေပဲစိုက်ပျိုးဖို့ ၇၂၂၃ ဧက လျာထားပါတယ်။ မိုးမြေပဲကို မိုးရွာသွန်းမှုပေါ် မူတည်ပြီး မေလမှာ စိုက်ပျိုးကြပါတယ်။ တောင်သူတွေ စာမျက်နှာ ၄ ကော်လံ ၁ 🗆

ယနေ့ ဖတ် စ ရာ

NUG၊ PDF အ<mark>ဖွဲ့များ၏ အကြမ်းဖက</mark>် လုပ်ရပ်များကို အားပေးထောက်ခံနေသော နိုင်ငံများသို့ အိတ်ဗွင့်ပေးစာ



လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ

ဆောင်းပါး စာ ၁၀



ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား သုံးနိုင်ငံထိပ်သီးအစည်းအဝေးတွင် ပူးတွဲကြေညာချက်ထုတ်ပြန်







နိုင်ငံနှင့်ပြည်သူအကျိုးအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတို့အတွက် လျှပ်စစ် ဓာတ်အားသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရင်းအမြစ်များစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသော်လည်း ယခုထိမဖြည့်ဆည်းနိုင်သေး။ နိုင်ငံ၏ အဓိကစီးပွားရေး မောင်းနှင့်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း လျှပ်စစ် ဓာတ်အားအခက်အခဲကြောင့် နှေးကွေးလေးလံလျက်ရှိနေပြီး ပြည်သူများ၏နေ့စဉ်လူမှုဘဝများကလည်း ဓာတ်အားတောင်းဆို မှု ပိုမိုမြင့်မားလာနေသည်။

မြန်မာနိုင်ငံသည် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် အရင်း အမြစ် ပေါများကြွယ်ဝသော်လည်း လက်ရှိထုတ်ယူနိုင်မှုမှာ လွန်စွာနည်းပါးသည့်ပမာဏတွင် ရှိနေသည်။ နိုင်ငံအတွင်း လူတစ်ဦးချင်း ပျမ်းမျှလျှပ်စစ်ဓာတ်အား စက်တပ်ဆင်မှုပမာဏ တွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနိမ့်ဆုံးသို့ရောက်ရှိ နေသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သော ရေအား လျှပ်စစ်ကို ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ဖော်ထုတ်သုံးစွဲနေကြသည့်တိုင် မိမိတို့နိုင်ငံတွင် တည်ဆောက် ရန် စီမံဆောင်ရွက်ခဲ့သည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများ မှာ အနှောင့်အယှက်၊ အဟန့်အတားများကြောင့် ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိတော့ဘဲ ရပ်တန့်ခဲ့ရသည်။

ရေအားလျှပ်စစ်စီမံကိန်းများမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားပြီး တည်ဆောက်ရေးကာလမှာ ရှည်ကြာသည်။ သဘာဝ အလျောက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ရုပ်ကြွင်း လောင်စာများကဲ့သို့ ကုန်ခန်းနိုင်ခြင်းလည်းမရှိသလို ကာဗွန်ဒိုင် အောက်ဆိုဒ်ကဲ့သို့ စွန့်ပစ်အခိုးအငွေ့များ ထုတ်လွှတ်မှု မရှိခြင်း ကြောင့် သန့်ရှင်းသော စွမ်းအင်လည်းဖြစ်သည်။ လူသားတို့ အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေး၊ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံး မှု မရှိရေး ထိန်းညှိဆောင်ရွက်သွားရမည်ဖြစ်သော်လည်း တစ်ဖက်စွန်းမရောက်ရန် လိုသည်။ နိုင်ငံနှင့်ပြည်သူတို့၏ ရေရှည်အကျိုးစီးပွားအတွက် ဆောင်ရွက်ရာတွင် အနှောင့် အယှက်ပြုလိုသော ပြည်တွင်းပြည်ပ အမှောင့်ပယောဂတို့ကို မြင်အောင်ကြည့်၍ သတိနှင့်ရှောင်နိုင်ရန်လည်း လိုသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မန္တလေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သော နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ နှစ်ရုံ ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ စက်ရုံများသည် တစ်ရုံလျှင် ဓာတ်အား ၃၀ မဂ္ဂါဝပ်နှင့် စုစုပေါင်းတပ်ဆင်အင်အား ၆ဝ မဂ္ဂါဝပ်ဖြစ်၍ တစ်နှစ်လျှင် စုစု ပေါင်းလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၈ သန်း ထုတ်လုပ်ပေး နိုင်မည်ဖြစ်သည်။ ယင်းပမာဏသည် အိမ်ထောင်စုပေါင်း ၉၉ဝဝဝ ခန့်ကို ဓာတ်အားထပ်တိုးဖြန့်ဖြူးပေးနိုင်မည့်ပမာဏ လည်းဖြစ်သည်။ မိမိတို့နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်သုံးစွဲရရှိရေးအတွက် စွမ်းအင် အရင်းအမြစ်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ အနာဂတ်တွင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူဦးရေတိုးတက်များပြားမှုတို့ ဖြစ်ပေါ် လာခြင်းနှင့်အတူ လျှပ်စစ် ဓာတ်အား လိုအပ်ချက်မှာလည်း ဆက်လက်မြင့်တက်နေမည် ဖြစ်ရာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များမှ မိမိတို့ နိုင်ငံနှင့် ကိုက်ညီမည့်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိသည်။

တစ်နိုင်ငံလုံးမှ ပြည်သူအားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲ နိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိရာတွင် ၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း(၅၁၅၆ မဂ္ဂါဝပ်)၊ နေရောင် ခြည်နှင့် လေစွမ်းအင်လျှပ်စစ် ၁၁ ရာခိုင်နှုန်း(မဂ္ဂါဝပ် ၂ဝဝဝ) ထုတ်လုပ်နိုင်ရန် လျာထားအကောင်အထည်ဖော်လျက်ရှိပြီး အနောင့်အယှက်၊ အဖျက်အဆီးကင်းကင်းနှင့် ပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်မှု အားကောင်းသည်နှင့်အမျှ နိုင်ငံ တစ်ဝန်း လျှပ်စစ်မီး ထိန်ထိန်ညီးမည်ဟု အသိပေးနှိုးဆော် လိုက်ရပါကြောင်း။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၄/ ၂၀၂၄)

ကလေးသူငယ်များသည် အနာဂတ်ကာလ နိုင်ငံ့တာဝန်ကို ပခုံးပြောင်း တာဝန်ယူ၍ လက်ဆင့်ကမ်း ထမ်းဆောင်ကြမည့်သူများ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကလေးသူငယ်များ ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမှုတည်ပါသည်။ ပညာသင်ကြားခွင့် ဆုံးရှုံးခြင်းသည် ကလေးသူငယ်ကိုယ်တိုင်နှင့် နိုင်ငံ့အနာဂတ်အတွက်ပါ ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင် ပါသည်။

ပညာသင်ကြားခွင့်သည် ကလေးသူငယ်များအတွက် မူလ အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းအပိုဒ် (၂၆) တွင် "လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်" ဟု ဖော်ပြထားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၆၆ (က) တွင်လည်း "နိုင်ငံသားတိုင်း သည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမှုဝါဒများ နှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည်" ဟု ပြဋ္ဌာန်းထားသည့် အားလျော်စွာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိနိုင်ရေးနှင့် လက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အခြေခံ ပညာမှစ၍ စနစ်တကျမြှင့်တင်ဆောင်ရွက်နေသည်ကို တွေ့ရှိရ ပါသည်။

ယခုအချိန်သည် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ကာလဖြစ်ရာ မသန်စွမ်းကလေးသူငယ် များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရ သည့် ကလေးများအပါအဝင် ကျောင်းနေအရွယ်ကလေးတိုင်း မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေဘဲ မိဘများ၊ တရားဝင်အုပ်ထိန်းသူ များ၊ မိသားစုဝင်များနှင့် သက်ဆိုင်သူများအားလုံးက ကလေးများ၏ ့ အကောင်းဆုံးအကျိုးစီးပွားကို အဓိကထည့်သွင်းစဉ်းစား၍ အချိန်မီ ကျောင်းအပ်နှံနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် မေ ၂၇ မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား "ပြည်သူ့ကြားက ပြည်သူ့စကား" အစီအစဉ်မှ 'စုပေါင်းကာကွယ် သဘာဝဘေးအန္တရာယ်" ခေါင်းစဉ်ဖြင့် မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် **"အများပြည်သူပိုင်**

စာသင်ကျောင်းတွေကိုပါ အာဏာသုံး လုယူလာကြတဲ့ အကြမ်းဖက် သောင်းကျန်းသူများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ် စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင် နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များ နှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ကျပ်/လီတာ ၂၈-၅-၂၀၂၄

Fuel (လက်လီဈေးနှုန်း)	ရန်ကုန်	မန္တလေး	နေပြည်တော်	ပဲခူး	မကွေး	ထား၀ယ်	မုံရွာ	ပုသိမ်	မြစ်ကြီးနား	စစ်တွေ	ဘားအံ	မော်လမြိုင်	လားရှိူး	တောင်ကြီး	လွိုင်ကော်	ဟားခါး	ကျိုင်းတုံ
SE Ross	An.	Jose	fier	Per	1995	,৪৭৭	Jipe.	,Feg.	1995	P98	Ago	3642	779°	397*	3990	7790	9950
M Nun	ent	jon.	3101	yee	joo	20	JF95	7100	JE PF	,007	jen	jes	,P10	JP95	991	6.00	\$400
HSD (SOE ppm)	,995	,F15	,98*	,895	,FPS	лл	3500	,PIES	.nn	.000	.jpse	,575	,500	3001	,50"	plis	Seco
essi (60 ppm)	,845	gle	7600	,000	glio	,915	A*0	,690	.era.	floo	1984	360	Be	,840	Ties	2015	priig
(10 ppm)	JP5	ple .	ppe	,per	yū:	,970	,7P5	,500	ora.	film	300	1969	gre	JPD.	20m	are.	pelg

Fuel (လက်ကားဈေးနှုန်း)	ရန်ကုန်	မန္တလေး
92 Ron	၂၄၈၉	าองา
95 Ron	J262	၂၆၈၀
HSD (500 ppm)	NoG	വ്വ
HSD (50 ppm)	JJ99	7550
HSD (10 ppm)	JJJJ	7550

ကျပ်/လီတာ မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်း ဖြစ်ပါသည်။

(၂) သုံးစွဲသူ မိဘပြည်သူများအနေဖြင့် စက်သုံးဆီများ ဝယ်ယူသုံးစွဲရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါကြောင်း အသိပေးအပ် ပါသည်-

> ၀၆၇- ၄၁၁၃၇၃၊ ၀၉-၂၅၄၆၂၅၄၇၇ ၀၆၇- ၄၁၁၂၈၂၊ ၀၉-၇၇၅၂၉၃၆၃၂

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ

- 🔳 အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာ မှတ်တမ်းပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူ ခံရနိုင်ပါသည်။
- အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။



တာဝန်မှ အနားယူခွင့်ပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၈ /၂၀၂၄ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်) တာဝန်မှအနားယူခွင့်ပြုခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အား တာဝန်မှ အနားယူခွင့်ပြုလိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး

တာ၀န်မှ အနားယူခွင့်ပြ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၉ /၂၀၂၄ ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက် (၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်) တာဝန်မှအနားယူနှင့်ပြုခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း အား တာဝန်မှ အနားယူခွင့် ပြုလိုက်သည်။

အမိန့်အရ

အောင်လင်းဒွေး ဒုတိယဗိုလ်ချုပ်ကြီး အတွင်းရေးမှူး

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၂၇ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ် မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။(ယာပုံ)

အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကော်မတီအဖွဲ့ ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွေန်းအုံ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အမြဲတမ်းအတွင်းဝန်များနှင့်ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

စနစ်တကျသုံးသပ်ဆောင်ရွက်

ဦးစွာ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုအစီရင်ခံစာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခဲ့ကြောင်း၊ ယခုအခါ မတည်ထောက်ပံ့ငွေထုတ်ပေးခဲ့မှု၊ ထုတ်ချေးပြီးစီးမှုနှင့် ချေးငွေမြန်လည်ပေးဆပ်မှု၊ နယ်မြေဒေသအခြေအနေနှင့် မိုခါမှန်တိုင်း တိုက်ခတ်မှုတို့ကြောင့် ချေးငွေ အရင်း/အတိုး ဆိုင်းငံ့ပေးခဲ့မှုများ၊ ချေးငွေ များထုတ်ချေးရာတွင် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ချေး နိုင်ရေး၊ ချေးငွေစာရင်းဖယားများကို စနစ်တကျပြုစုထားရှိရေး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ဆေးဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံ အုပ်ချုပ်ရုံးရေးအဖွဲ့များသို့ သင်တန်းဖွင့်လှစ်ပို့ချခဲ့မှုအခြေအနေများကို



ကော်မတီဝင်များအားလုံး စနစ်တကျ သုံးသပ်ဆောင်ရွက်ကြရန် မှာကြားသည်။

ဝိုင်းဝန်းအကြံပြုဆွေးနွေး

ယင်းနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးက (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် ယခုအစည်းအဝေးတွင် မှတ်တမ်း တင်ရန်နှင့် အတည်ပြုဆုံးဖြတ်ရမည့်ကိစ္စရပ်များကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးတို့က လည်းကောင်း ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီဝင်များ က (၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးသို့ တင်ပြသည့်ကိစ္စရပ်များ အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံ စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ထူထောင်၍ နွေစပါး၊ မိုးစပါးနှင့် ဆီထွက် သီးနှံများ အထွက်တိုးရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများ၊ ကျေးလက်ဒေသ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များသို့ တာဝန်ပေးဆောင်ရွက်လျက်ရှိရာ ကျေးလက်နေပြည်သူများနှင့် တောင်သူဦးကြီးများအတွက် အကျိုးပြုစေ မည်ဖြစ်ကြောင်း သိရသည်။

♦ရှေ့ဖုံးမှ

စီစဉ်နေတာ တွေ့မြင်နိုင်ပါတယ်"ဟု ကုန်သွယ်မှု ဆောင်ရွက်နေသူ တစ်ဦးကပြောသည်။

ထိုင်းနိုင်ငံရှိ ဆင်းခွန်မှာ အထူးယာယီ နယ်စပ် ဂိတ်အဆင့်သာရှိသေးကြောင်း၊ နိုင်ငံတကာအဆင့် ကုန်သွယ်မှုပြုလုပ်နိုင်သည့် အနေအထားသို့ မရောက်သေးကြောင်း သိရသည်။

"မောတောင်-ဆင်းခွန် နယ်စပ်ဂိတ်ကုန်သွယ်ရေး က အတော်လေး တိုးတက်လာနေတာ တွေ့ရတယ်။ လမ်းခရီး ကြန့်ကြာမှုတွေရှိပေမယ့်လည်း ကုန်သွယ် မှုပုံမှန်လုပ်ဆောင်နိုင်တယ်။ ထိုင်းနိုင်ငံအနေနဲ့ လည်း မောတောင်-ဆင်းခွန်-ဘန်ကောက် ကုန်သွယ်မှု လမ်းကြောင်းကို အတော်လေး စိတ်ဝင်စားမှု ရှိလာ နေတယ်။ လက်ရှိအနေထားမှာ ထီးခီး-ကန်ချနာဘူရီ ကုန်သွယ်မှုလမ်းကြောင်း သူတို့ စိတ်ဝင်စားမှု မပြ တော့ဘူး။ ဘုရားသုံးဆူနယ်စပ် လမ်းကြောင်းက သုံးမရပါဘူး။ မြဝတီ – မဲဆောက်လမ်းကြောင်း ကြန့်ကြာမှုများလာရင် နယ်စပ်ထွက်ပေါက် တစ်ခု ရှာဖွေပြီး ဆောင်ရွက်ပေးဖို့ ထိုင်းအစိုးရက သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ အဲဒီတော့ ဆင်းခွန် အထူးယာယီနယ်စပ်ဂိတ်ကို အမြဲတမ်းဂိတ် အဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးလိုက်ပြီး ကုန်သွယ်မှုတွေ ဆောင်ရွက်ပေးသွားဖို့ ထိုင်းတာဝန်ရှိသူတွေက စီစဉ် နေတာပါ" ဟု နယ်စပ်ဂိတ်ကုန်သွယ်ရေးနှင့် ပတ်သက် ပြီး လေ့လာနေသူ တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရှိ ဆင်းခွန်ဂိတ်၏ ဖြစ်ပေါ်တိုးတက်မှု၊ အနာဂတ်အတွက် အလားအလာများ တင်ပြချက်များ ကို သုံးသပ်ကာ အထူးယာယီဂိတ်မှ အမြဲတမ်းဂိတ် အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပါက ရရှိလာမည့် အကျိုးများ၊ အခက်အခဲများကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း၊ ဝန်ကြီးနှစ်ဦးက မြန်မာနိုင်ငံနှင့် ဆွေးနွေးမှု များ ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံရှိ မီဒီယာများတွင် ဖော်ပြခဲ့သည်။

လက်ရှိအနေအထားအရ မြန်မာနိုင်ငံရှိ နယ်စပ် မောတောင်ဂိတ်မှာ အမြဲတမ်းဂိတ်ဖြစ်ပြီး ထိုင်းနိုင်ငံရှိ ဆင်းခွန်ဂိတ်မှာ အထူးယာယီနယ်စပ်ဂိတ်သာဖြစ် ကြောင်း သိရသည်။

မြင့်ဦး(မြိတ်)

ရန်ကင်းမြို့နယ်၌ သဘာဝဘေးကူညီကယ်ဆယ်ရေးတပ်စုအသင့်စုဇွဲ့ထားရှိ

ရန်ကုန် မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ်အတွင်း သဘာဝဘေး အန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေ ကူညီ ကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေး ကူညီကယ်ဆယ် ရေး တစ်စုဖွဲ့ထားခြင်းကို ယနေ့ နံနက်က မြို့နယ်မီးသတ်ဦးစီး ဌာန၌ အသင့်စုဖွဲ့ထားရှိသည်။

အဆိုပါ သဘာဝဘေးကူညီ ကယ်ဆယ်ရေးတပ်စု အသင့်စု ဖွဲ့ထားရှိရာသို့ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူး လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင် များ လာရောက်ကြည့်ရှုခဲ့ရာ ခေတ္တမြို့နယ် မီးသတ်ဦးစီးမှူး ဦးငြိမ်းချမ်းက စုဖွဲ့ထားရှိမှုကို ရှင်းလင်းတင်ပြသည်။

အဆိုပါရှာဖွေကူညီကယ်ဆယ် ရေး တပ်စုတွင် မြို့နယ်မီးသတ် ဦးစီးဌာနမှ ခေတ္တမြို့နယ်မီးသတ် ဦးစီးမှုး၊ ဦးငြိမ်းချမ်း ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ ဝင် ၃၅ဦးဖြင့် ဖွဲ့ စည်းထားပြီး ရှာဖွေ ကူညီကယ်ဆယ်ရေးကို အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ ဝင်များက လေ့ကျင့်ခြင်း များနှင့် စက်ယာဉ်ယန္တရားများ အသင့်ပြင်ဆင်ထားရှိသည်။

လှလှထွေး(ပြန်/ဆက်)



၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ

သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့်

အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်နိုင်ရေး သန်းခေါင်

စာရင်းအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲကို

ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိ

မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား

ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား

ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊

ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊

ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများနှင့်

တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီး

မှ သင်တန်းသား အရာရှိများ၊ ဖိတ်ကြားထားသူများ

ဦးဝင်းဇော်အောင်နှင့်

အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်

သင်တန်းကျောင်း၌ ကျင်းပသည်။(ယာပုံ)

စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ

အမြဲတမ်းအတွင်းဝန်

. တက်ရောက်ကြသည်။

နေပြည်တော် မေ ၂၇

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်

မြန်မာပြည်)တွင် အခြေခံပညာ

ဆရာ ဆရာမများ အထူးမွမ်းမံ

သင်တန်းအမှတ်စဉ် (၇၅) ၏

သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရတနာ

ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု

ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်

သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေး မှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်

(အထက်မြန်မာပြည်)မှ ပါမောက္ခ

ချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊

တက္ကသိုလ်သင်ကြား/စီမံဌာနများ

မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေး

ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊

ဖိတ်ကြားထားသော ဧည့်သည်

တော်များနှင့် သင်တန်းသား

သင်တန်းသူများ တက်ရောက်ကြ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ် ပို့ချရခြင်း ဖြစ်ပါကြောင်း။ အနီးကပ်ကြီးကြပ်၍ စီမံခန့်ခွဲဆောင်ရွက်နိုင်ရေး မှတ်သားဆောင်ရွက်ကြရန်မှာကြား

အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

သင်တန်းသားများအနေဖြင့် သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်က ပေးအပ်သော တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်ရည်၊ တာဝန် ကျေပွန်မှုတို့နှင့် ပေါင်းစပ်ကာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာလုပ်ငန်းများ အောင်မြင်ရေး အတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး သည် သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်များနှင့် ရေ၊ မီး၊ မိလ္လာ အဆင်ပြေစေရေး ဆောင်ရွက်ထားရှိမှုနှင့် စားရိပ်သာ အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

_____ အဆိုပါသင်တန်းသို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သင်တန်းသားအရာရှိ ၅၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာ မြင့်မည်ဖြစ်ကာ ယခုကဲ့သို့ အုပ်ချုပ်မှုသင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်များမှ အရာရှိများကို ပုံမှန် လုပ်ငန်းတာဝန်များ မထိခိုက်စေဘဲ ခုနစ် ကြိမ်ခွဲ၍ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည်ဖြစ်ရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေးအတွက်

ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်အဆင့်အလိုက် အနီးကပ်ကြီးကြပ် ဆောင်ရွက်ရသူများအနေဖြင့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အုပ်ချုပ်မှုနှင့် စီမံ ခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာငွေသုံးစွဲရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ

ကြိုးပမ်းဆောင်ရွက်လျက်ရှိ ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ၂၀၂၄ ခုနှစ်

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၅) ဗွင့်လှစ်

နိုင်ငံ့သားကောင်းများဖြစ်စေရေး ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါ ကြောင်း၊ ထိုသို့ ထူးချွန်ထက်မြက် သည့် တပည့်များ ပေါ်ထွန်းရန် ဆရာ့အရည်အချင်းပေါ် မူတည် သောကြောင့် ယခုသင်တန်းမှ ရရှိ သည့် အတွေ့အကြုံ၊ ပညာရပ်များ နှင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ် နေသည့် နည်းပညာ အသစ် အဆန်းများကို စဉ်ဆက်မပြတ် လေ့လာပြီး ကျောင်းသားများကို ပြန်လည်မျှဝေ ပြုစုပျိုးထောင်ကြ ရန် တိုက်တွန်းမှာကြားသည်။

ရက်သတ္တငါးပတ် ကြာမြင့်မည် အဆိုပါ သင်တန်းသို့ သင်တန်းသား ဂု၈ဦး၊ သင်တန်းသူ ၃၂၆ ဦး စုစုပေါင်း ၄၀၄ ဦး တက် ရောက်ကြပြီး သင်တန်းကာလမှာ မေ ၂၇ ရက်မှ ဇွန် ၂၈ ရက်အထိ ရက်သတ္တ ငါးပတ် ကြာမြင့်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

နှင့် ရုပ်ပိုင်းဆိုင်ရာ ခံယူချက် ကာကွယ်ရေး လုပ်ငန်းစဉ်များ၊ ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း။

ဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကဏ္ဍ အလိုက်၊ ရာထူးအဆင့်အလိုက် သက်ဆိုင်ရာ လုပ်ငန်းများကို တည်တည်ငြိမ်ငြိမ် မှန်မှန် ကန်ကန်နှင့် စဉ်ဆက်မပြတ် ဆောင်ရွက်တတ်စေရန် နိုင်ငံ့ တက္ကသိုလ်များက လေ့ကျင့်သင်ကြား ပေးနေခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို နိုင်ငံတော်၏ မူဝါဒ၊ လုံခြုံရေးနှင့်

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး _ လေးစားလိုက်နာ ဆိုင်ရာ အခြေအနေများအား သိရှိ

ကျောင်းသားများနှင့်

စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့်

သင်ကြားရေးဆိုင်ရာ စည်းမျဉ်း

စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်း

ဥပဒေ၊ နည်းဥပဒေများကို သိရှိစေ

ရန်၊ ဆရာ့သိက္ခာနှင့် ကျင့်ဝတ်များ၊

ကောင်းမွန်လာစေရန် ရည်ရွယ်

စိတ်ဓာတ်ခံယူချက်များ

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် လူ့စွမ်းအား အရင်းအမြစ်၏ အခြေခံဖြစ်သော မျိုးဆက်သစ် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည် သတ္တိများ တိုးတက်မြင့်မားရေး၊ စည်းကမ်းရှိပြီး အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ပိုင်းဆိုင်ရာ ကြောင်း၊ ကျောင်းသား လူငယ် အဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်း

ကောင်းမွန်ရေးတို့မှာ အရေးကြီးပါ များကို အတတ်ပညာ သင်ကြား ပေးရုံသာမက ထက်မြက်သော အမှန်နှင့်အမှား၊ အကောင်းနှင့် ရှိသော ဥပဒေနှင့်စည်းကမ်းများကို ... – လေးစားလိုက်နာပြီး စွမ်းဆောင် ရည်မြင့်မားသော ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်များ၊

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်း

🗆 ရှေ့ဖုံးမှ

တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးကြတဲ့အတွက် လျာထား ချက်ပြည့်မီအောင် ဆောင်ရွက် သွားမည်ဖြစ်ပါတယ်" ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

___ အဆိုပါမိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက် ဒေသနှင့် နှုန်းကောင်းမွန်၍ ကိုက်ညီသည့်

မျိုးသန့် ရွေးချယ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဆိုင်ရာများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာ ပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီ ၌ ဆီထွက်သီးနှံစိုက်ပျိုးမှုအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီနှံများ မြို့နယ် စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မျိုးဝင်းညို(ကျွန်းလှ)

အိမ်ပြင်ပ၌ ထွန်းသော မီးများကို နေ့အလင်းရောင် ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လှူပ်စစ်ကို ချွေတာပါ

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

စေရန်၊

ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၄–၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဝမ်းတွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဝမ်းတွင်း) ပတ္တမြားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝေဟန် ကျော်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သီတာက မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ အခမဲ့ပညာရေးစနစ်၊ ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဝေဟန် ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်သီတာတို့က အခြေခံ ပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း တို့မှ ကျောင်းအုပ်ကြီးများအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသော



ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံများ ကို ပေးအပ်ခဲ့ပြီး အခြေခံလေကြောင်း လူငယ်သင်တန်း သွားရောက်ခဲ့ ကြသော ကြီးကြပ်ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။**(အပေါ်ပုံ)** မြို့နယ်(ပြန်/ဆက်)

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ဝန်ထမ်း သားသမီး မှုလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နေပြည်တော်ကောင်စီနယ်မြေမှ နိုင်ငံ့ဝန်ထမ်း သားသမီးများ၏ ၂၀၂၄–၂၀၂၅ ပညာသင်နှစ် မူလ တန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

_____ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်း နောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသားသမီး မူလ တန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့မှု



အဖြစ် ယခင်နှစ်များနည်းတူ ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း၊ ၂၀၂၃–၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံ ပညာအထက်တန်း Grade-10 တွင် စိုက်ပျိုးရေး၊

မွေးမြူရေးနှင့် စက်မှုဘာသာရပ်များကို လေ့လာ သင်ကြားနိုင်စေရန် စီစဉ်ထားပြီးဖြစ်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ စိတ်ပါဝင်စား သည့်ဘာသာရပ်ကို လေ့လာနိုင်ကြမည်ဖြစ်ကြောင်း

ထူးချွန်မှုအလိုက် စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများ၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်များတွင် ဆက်လက်သင်ကြားခွင့် ရရှိကြမည်ဖြစ်၍ အလေးထား စဉ်းစားဆောင်ရွက် ကြရန်နှင့် မှန်ကန်စွာ ဝေဖန်ပိုင်းခြားတတ်သည့် ပညာတတ် လူငယ်များအဖြစ် နိုင်ငံတော်၏ အနာဂတ်ကို ကောင်းသည်ထက် ကောင်းအောင် ပုံဖော်နိုင်ကြစေရေး အားထုတ်ကြိုးပမ်းကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၄–၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် မူလတန်းအဆင့် ၁၃၇၂ ဦး၊ အလယ်တန်း အဆင့် ၆၉၇ ဦး၊ အထက်တန်းအဆင့် **ဂ၄ဂ ဦး စုစုပေါင်း ၂၈၁၆ ဦးတို့အတွက် ပညာသင်** ထောက်ပံ့မှုအဖြစ် တစ်ဦးလျှင် ကျောင်းဝတ်စုံ တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင် တစ်ဒါဇင်ကို ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။ **(အပေါ်ဝဲပုံ)**

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက်

နေပြည်တော် မေ ၂၇ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်း အပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား ကျောင်း သူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ကျောင်းများအလိုက်

ကျောင်းအုပ်ကြီးများ၊ ကျောင်း အုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများကကျောင်းလာရောက် အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်း အပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြ ပြီး ကျောင်းသား ကျောင်းသူများ အတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်း သုံးစာအုပ်များကိုလည်း ထောက်ပံ့ . ပေးအပ်ကြသည်။

ကျောင်းအပ်နှံရေး သီတင်း ပတ်၏ ပဉ္စမရက်ဖြစ်သည့် ယနေ့ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်း များ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၌ ကျောင်းအပ်နှံသူ ၅၁၆၀၀၁၉ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ ကျောင်းအပ်နှံ မှု လက်ခံဆောင်ရွက်နေသည့် ဆရာ ဆရာမများနှင့် ကျောင်း များ၏ လုံခြုံရေး၊ လာရောက် ကျောင်းအပ်နှံကြသည့် ကျောင်း သား ကျောင်းသူများနှင့် မိဘ များ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိ သူများနှင့် တာဝန်သိပြည်သူ များက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ အခြေခံပညာကျောင်း ကျောင်းအပ်နုံနေမှု



များကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွှန့်ဖေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ် များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ

တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ နှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြ ပြီး ကျောင်းသုံးပြဋ္ဌာန်း ပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ စာရေး

ကိရိယာများနှင့် ကျောင်းဝတ်စုံ ထောက်ပံ့ပေးအပ်ကာ များ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၇) ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

(၁၀၇) ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ (၂) နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ပဲခူးမြို့ မြို့တော်ခန်းမ၌ မေ ၂၇ ရက် နံနက် ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် ဇနီး တက်ရောက်ချီးမြှင့်သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာ သားဖွားဆရာမကောင်းများ ရေးစောင့်ရှောက်မှုသည် အရေးကြီးသောကဏ္ဍ တစ်ခုဖြစ်ပြီး သင်တန်းသူများအနေဖြင့် ဆရာမ များက သင်ကြားပေးလိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင် တတ်မြောက်ကာ လိုက်နာရမည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြု သစ္စာအဓိဋ္ဌာန်များအား အလေးထား လိုက်နာ ပြီးဘက်စုံထူးချွန်သော၊ပြည်သူအားကိုးရသော

ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် က (၂၀၂၃–၂၀၂၄) ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ် နှစ်ဆုံး စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ များအား ဂုဏ်ပြုဆုနှင့် ပဲခူးမြို့ သားဖွား သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ၂၀၂၄–၂၀၂၅ ပညာသင်နှစ် ဘက်စုံသားဖွားဒီပလိုမာ (၂) နှစ်သင်တန်း ပထမနှစ်ဝက် စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ ရရှိသူများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် သားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန်နှင့် တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးချယ်ရီ အောင်တို့က သင်တန်းသူလေးများအား သူနာပြု ဦးဆောင်းများ အပ်နှင်းပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။ (ဝဲပုံ) တိုင်းဒေသကြီး(ပြန်/ဆက်)

ပေါင်းတည်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ပေါင်းတည် မေ ၂၇

၂၀၂၄–၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်က အခြေခံပညာ အထက်တန်းကျောင်း (ပေါင်းတည်) ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် နှင့် နတ်တလင်းခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက အမှာစကား ပြောကြားကြသည်။

ထို့နောက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် မူလတန်းဆင့် ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပေးအပ် ပြီး ခရိုင် ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူးက KG တန်း ကျောင်းအပ်နှံသည့် ကလေးများအား ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ **(အောက်ပုံ)** မြို့နယ်(ပြန်/ဆက်)



NUG၊ PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံနေသောနိုင်ငံများသို့ အိတ်ဖွင့်ပေးစာ

အမည်မဖော်လိုသူပြည်သူတစ်ဦး

ယခုတလော လူမှုကွန်ရက်စာမျက်နှာတွေမှာ မြင်တွေ့ရတဲ့ NUG၊ PDF အဖွဲ့များရဲ့ ရက်စက်ကြမ်းတမ်းစွာ လူမဆန်သည့် အကြမ်းဖက်လူသတ်ခဲ့တဲ့ သတင်း များကို မြင်တွေ့ မိပြီး အကြမ်းဖက်အားပေးနေသူများသိစေရန် တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ယခုအိတ်ဖွင့်ပေးစာကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့ကစပြီး လူမှ အတွင်းက နေအိမ်အလုံး ၅၀ ခန့်လည်း မီးလောင် **စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေ**ကို ကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ PDF အချင်းချင်း သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်သတ်ဖြတ်မှု ဗီဒီယို ဖိုင်တစ်ခုဟာ မြင်တွေ့ရသူတိုင်း စိတ်နှလုံးထိခိုက် ဖွယ်မြင်ကွင်းဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်ဟာ မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ဖြစ်စဉ်တစ်ခုဖြစ်ပြီး လက်နောက်ပြန် ကြိုးတုပ်စစ်ဆေးမေးမြန်းပြီး ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းဖြစ်ပါတယ်။ သတ်ဖြတ်ကြသူတွေဟာ အကြမ်းဖက်ခေါင်းဆောင် စနေနဲ့ အဖွဲ့ သားများဖြစ်ကြပြီး ပြည်သူလူထုဆီကနေ ဓားပြတိုက်ပြီး ရရှိလာတဲ့ ငွေကြေးတွေကို ၎င်းတို့ အဖွဲ့ထဲက အဖွဲ့ဝင်တချို့က ခိုးယူထွက်ပြေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးစစ်ဆေး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မှာတော့ ရက်ရက်စက်စက် ခေါင်းဖြတ်၊ နားရွက်ဖြတ် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ခုတ်ထစ် သတ်ဖြတ်နေကြတာကို တွေ့ရပါတယ်။

ဗီဒီယိုဖိုင်ထဲက အကြမ်းဖက်လုပ်ရပ်ဟာ ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်ဖြစ် လက်ခံလို့မရဘဲ လူစိတ်ကင်းမဲ့ကာ သတ်ဖြတ်နေသူများဟာ မူးယစ် ဆေးဝါးသုံးစွဲထားတယ်လို့ ယူဆရပါတယ်။ မြင်တွေ့ ရသူတိုင်း စိတ်နှလုံးမချမ်းမြေ့ရသလို ဒီလိုရက်ရက် စက်စက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေသူများကို လည်း အားမပေးသင့်ဘူးလို့ ထင်မြင်မိပါတယ်။

ပျက်စီးခဲ့ပါတယ်။ သေဆုံးသူများထဲမှာ ကလေးငယ် များပါဝင်နေပြီး လက်နက်မဲ့ပြည်သူများကို ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါတယ်။

တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်း ဖက်သတ်ဖြတ်ခြင်းစတဲ့ ကိစ္စရပ်တွေကို လျစ်လျူ ရှုထားပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ထောက်ပံ့ဖို့ ကြိုးစား နေကြတာ မလုပ်သင့်တဲ့ လုပ်ရပ်များဖြစ်ပါတယ်။



မြင်းခြံမြို့နယ် ဆုံရွာကျေးရွာတွင် အပြစ်မဲ့ပြည်သူများ PDF များ၏ သတ်ဖြတ်ခြင်းခံရသည့် မှတ်တမ်း။

NUG အဖွဲ့ရဲ့ ကြိုးကိုင်စေခိုင်းမှုကြောင့် PDF အဖွဲ့များဟာ ဒီလိုလူသတ်အကြမ်းဖက်လုပ်ရပ်များ သာမက စစ်ဘက်ပစ်မှတ်မဟုတ်တဲ့ အရပ်ဘက်

ဒီလိုတာဝန်မဲ့ပြီး အကြမ်းဖက်ဝါဒအားပေးရေး လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားနေခြင်း ဖြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ NUG၊ PDF တွေကို ငွေကြေးထောက်ပံ့ခြင်း၊ နေထိုင် စရာခိုလှုံခွင့်ပေးခြင်းနှင့် အလွတ်သဘောထိတွေ့မှု ပြုလုပ်ပေးနေခြင်းဟာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ် များကို အသိအမှတ်ပြုပြီး အားပေးထောက်ခံတဲ့ သဘော သက်ရောက်နေပါတယ်။

PDF တွေအနေနဲ့ စည်းစနစ်မရှိဘဲ ပရမ်းပတာ ဖွဲ့ စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တာကြောင့် လက်နက်မရှိတဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတင်မကတော့ဘဲ အချိန်ကြာလာ တဲ့အခါမှာ PDF အကြမ်းဖက်အဖွဲ့ အချင်းချင်းလည်း

ခေါင်းစဉ်မျိုးစုံနဲ့ အပြန်အလှန်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြခြင်းဖြစ်ပါတယ်။

ဒီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF တွေကို ထိတွေ့ ဆက်ဆံနေတဲ့နိုင်ငံများ မသိဘူးဆိုတာ မဖြစ်နိုင် ပါဘူး။ PDF များရဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ သိသိ သာသာ ပျံ့နှံ့နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့ လည်း သက်ဆိုင်ရာသံရုံး၊ စစ်သံရုံးတွေရဲ့ သတင်းပို့ တင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး ဆောင် ရွက်နေတဲ့အဖွဲ့အစည်းများကလည်း နိုင်ငံတကာကို သတင်းများပေးပို့ပြီး NUG၊ PDF အဖွဲ့ များရဲ့ အကြမ်း ဖက်လုပ်ရပ်များကို မီးမောင်းထိုးပြပေးနေပါတယ်။ ဒီလို အကြမ်းဖက်အဖွဲ့ အစည်းတွေကို အမေရိကန် နိုင်ငံအနေနဲ့ အဆင်အခြင်ကင်းမဲ့စွာ ထောက်ခံ အားပေးနေတာဟာ အလွန်အံ့သြဖွယ် ကောင်းလှ

အမေရိကန်အစိုးရအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဘဏ္ဍာ ရေးနှစ်အတွက် အကူအညီပေးရေး ရန်ပုံငွေထဲကနေ မြန်မာနိုင်ငံက အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ တွေနဲ့ NUG၊ PDF အဖွဲ့များအတွက် စစ်လက်နက် မဟုတ်တဲ့ ကူညီထောက်ပံ့မှု (Nonlethal Aid) နဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီ (Humanitarian Aid) ပေးအပ်သွားမယ်လို့ကြေညာ ထားတာ တွေ့ရပါတယ်။ မည်သို့ပင် Nonlethal Aid လို့ ခေါင်းစဉ်တပ်နေပေမယ့် လက်တွေ့မှာ အမေရိကန်ထောက်ပံ့ငွေများဟာ အကြမ်းဖက်မှု တွေ လုပ်ဖို့နဲ့ လက်နက်ဝယ်ဖို့ ထောက်ပံ့ကြေးဖြစ် သွားတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်၊ ဒါ့အပြင်အမေရိကန်နိုင်ငံနဲ့ အပေါင်းအပါနိုင်ငံများက NUG၊ PDF အဖွဲ့များရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လျစ်လျူရှပြီး သူတို့ကို အားပေးထောက်ခံမှုပြုတယ် ဆိုတဲ့အချက်ဟာလည်း NUG၊ PDF အဖွဲ့များ အတွက် စိတ်ဓာတ်ခွန်အားများရရှိစေကာ ယခုလို ရက်စက်ကြမ်းတမ်းတဲ့လုပ်ရပ်များကို အတိုင်းအဆ မရှိ အထိန်းအကွပ်မဲ့ ဆက်လက်လုပ်ဆောင်နေ ကြခြင်း ဖြစ်ပါတယ်။



မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် PDF အချင်းချင်း ရက်ရက်စက်စက် သတ်ဖြတ်နေသည့် မှတ်တမ်းဗီဒီယို။

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ အပြစ်မဲ့ ပြည်သူတွေအပေါ် ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆုံရွာကျေးရွာကို၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က PDF အကြမ်းဖက်သမားတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့ကြပါတယ်။ ဒီလို ပစ်ခတ်တိုက်ခိုက်ရတဲ့ အကြောင်းရင်းက သူတို့ရဲ့အကြမ်းဖက်လုပ်ရပ်ကို မထောက်ခံလို့၊ အမြင်မတူလို့ဆိုတဲ့ အကြောင်းပြ ချက်နဲ့ဖြစ်ပါတယ်။ ဒီလိုအရပ်သားများသာ ရှိနေတဲ့ ရွာထဲကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြလို့နေအိမ် တွေပေါ် လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ကျေးရွာ

ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်း၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကို နှောင့်ယှက် တိုက်ခိုက်ခြင်းဆိုတဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း များကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျက် ရှိတာကို သူတို့ရဲ့ထုတ်ပြန်ချက်တွေနဲ့ လူမှုကွန်ရက် သတင်းတွေမှာ သက်သေအထောက်အထားများနဲ့ တကွ မကြာခဏမြင်တွေ့ ကြားသိနေရပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်ကန်စွာ ရှုမြင်သုံးသပ်ကြည့်လိုက် ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး လူသတ်အကြမ်းဖက်လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို့ ကျင့်သုံးနေတာကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ NUG ကို အလွတ်သဘောထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများ အနေနဲ့ မြန်မာနိုင်ငံမှာ နစကအစိုးရပြုတ်ကျရေး ဖိအားပေးလိုတာ တစ်ခုတည်းနဲ့ NUG၊ PDF တွေရဲ့

🥗 မြန်မာနိုင်ငံမှာ လတ်တလောဗြစ်ပွားနေတဲ့ပဋိပက္ခတွေကို မှန်ကန်စွာ ရှုမြင်သုံးသပ် ကြည့်လိုက်ရင် နိုင်ငံရေးရယူလိုမှုကို အကြောင်းပြချက်ပေးပြီး လူသတ်အကြမ်းဇက် လုပ်ရပ်နဲ့ အစွန်းရောက်ဝါဒကို NUG၊ PDF တို့ ကျင့်သုံးနေတာကို ရှင်းလင်း ပြတ်သားစွာ မြင်တွေ့ကြရမှာဖြစ်ပါတယ်။ NUG ကို အလွတ်သဘောထိတွေ့ဆက်ဆံ နေတဲ့ နိုင်ငံများအနေနဲ့ မြန်မာနိုင်ငံမှာ နစကအစိုးရပြုတ်ကျရေး ဗိအားပေးလိုတာ တစ်ခုတည်းနဲ့ NUG၊ PDF တွေရဲ့ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခြင်း၊ အရပ်သားပြည်သူတွေကို အကြမ်းဇက်သတ်ဖြတ်ခြင်း စတဲ့ကိစ္စရပ်တွေ ကို လျစ်လျူရှထားပြီး ပုံသဏ္ဌာန်မျိုးစုံနဲ့ ထောက်ပံ့ဗို့ကြိုးစားနေကြတာ မလုပ်သင့် တဲ့လုပ်ရပ်များဖြစ်ပါတယ်။ ဒီလိုတာဝန်မဲ့ပြီး အကြမ်းဇက်ဝါဒအားပေးရေးလုပ်ရပ် တွေကြောင့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မံဖြစ်ပွားနေခြင်း ဗြစ်ပါတယ်။ ဒီလိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ NUG၊ PDF တွေကို ငွေကြေး ထောက်ပံ့ခြင်း၊ နေထိုင်စရာခိုလှုံခွင့်ပေးခြင်းနှင့် အလွတ်သဘောထိတွေ့မှု ပြုလုပ်ပေး နေခြင်းဟာ သူတို့ရဲ့အကြမ်းဇက်လုပ်ရပ်များကို အသိအမှတ်ပြူပြီး အားပေးထောက်ခံ တဲ့သဘော သက်ရောက်နေပါတယ် 🤊



စာမျက်နှာ ၆ မှ

ဒါကြောင့် အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ မြေပြင်အခြေအနေမှန်တွေကို သေချာစွာ လေ့လာစိစစ်ဖို့လိုပြီး နစကအစိုးရ ဆန့်ကျင်ရေး လော်ဘီသတင်းဌာနတွေရဲ့ ဖော်ပြချက်သတင်းမှား တွေမှာပဲ လမ်းဆုံးမနေကြဖို့ ဒီစာကနေတစ်ဆင့် အသိပေးလိုပါတယ်။ ဒါကလည်း အမေရိကန်ပြည်သူ တွေရဲ့ အဖိုးတန်တဲ့ဘဏ္ဍာငွေတွေကို အကြမ်းဖက် ဝါဒနဲ့ အကြမ်းဖက်မှုတွေ ဖန်တီးတဲ့နေရာမှာ အသုံး မပြုမိစေဖို့ စေတနာရှေ့ထားပြီး ထောက်ပြရေးသား လိုက်ရခြင်းဖြစ်ပါတယ်။ အလားတူပဲ NUG ကို အလွတ်သဘော ထိတွေ့ဆက်ဆံနေတဲ့ များအနေနဲ့ လည်း မိတ်ဆွေတို့ရဲ့လုပ်ရပ်များဟာ PDF အကြမ်းဖက်သမားများကို အားမြှောက်ပြုရာရောက်တယ်ဆိုတာကို သိစေအပ်

ဒီလိုသတ်ဖြတ်မှုတွေ ကျူးလွန်နေတာကို အမေရိကန်အပါအဝင် NUG နဲ့ PDF တွေကို ထိတွေ့ဆက်ဆံနေတဲ့ နိုင်ငံများမသိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ PDF များရဲ့ အကြမ်းဖက်မှုကျူးလွန်နေတဲ့ဗီဒီယိုဖိုင်တွေဟာ ဆိုရှယ်မီဒီယာတွေ ပေါ်မှာ သိသိသာသာပျံ့နှံ့နေတာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးတွေရဲ့ သတင်းပို့တင်ပြချက်တွေရှိနေမှာ ဖြစ်ပါတယ်

လက်နက်ကိုင်အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒပုံစံအသစ်ကို ဒေသ တွင်း နိုင်ငံများသို့ မပျံ့နှံ့စေရေးအတွက် NUG၊ PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ်ကြရန် တောင်းဆိုချင်ပါတယ်။

ယခုအခါမှာ NUG ခေါင်းဆောင်ပိုင်းအချင်းချင်း NUG၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို နဲ့ လော်ဘီများအချင်းချင်းလည်း ပြည်သူတွေဆီ

🗅 NUG၊ PDF အဖွဲ့တွေရဲ့ နိုင်ငံရေးရည်မှန်းချက်ကို လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းနဲ့ ရယူဖို့ကြိုးစားနေတဲ့ အကြမ်းဖက်ဝါဒ **ပုံစံအသစ်ကို ဒေသတွင်းနိုင်ငံများသို့ မပျံ့နှံ့စေရေးအတွက်** NUG၊

PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံမှုများ မပြုလုပ် ကြရန် တောင်းဆိုချင်ပါတယ်

စွပ်စွဲမှုတွေနဲ့ တစ်စထက်တစ်စ ပြိုကွဲနေပြီဖြစ်သလို ပြည်တွင်းက ပြည်သူအများစုကလည်း NUG၊ PDF တွေရဲ့ လွဲမှားတဲ့လက်နက်ကိုင်လမ်းစဉ်နဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုရယူဖို့ ကြိုးစားနေမှုများကို သိရှိ ____ နားလည်ပြီး ထောက်ခံအားပေးမှုတွေ လျော့ကျ နေပြီဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံ သတ်ဖြတ်နေခြင်းများကို ရွံရှာမုန်းတီးနေကြပြီဖြစ်

ယခုဖော်ပြခဲ့တဲ့ NUG၊ PDF တွေရဲ့ အကြမ်းဖက် လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ် နေတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံ မဖြစ်ပွားစေရေးအတွက် ဒီလိုအဖွဲ့ အစည်းတွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ပြည်သူတစ်ဦးအနေနဲ့ အိတ်ဖွင့်ပေးစာ ရေးသားပြီး တောင်းဆိုလိုက်ပါတယ်။

NUG၊ PDF တွေရဲ့ အကြမ်းစက်လုပ်ရပ်များ အထူးသဖြင့် လူမဆန်စွာ သတ်ဖြတ်နေတဲ့ဖြစ်စဉ်တွေ မြန်မာနိုင်ငံအတွင်း ထပ်မံမဖြစ်ပွားစေရေး အတွက် ဒီလိုအဖွဲ့အစည်းတွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံအားပေးနေခြင်း မလုပ်သင့်ပါကြောင်း တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ ပြည်သူတစ်ဦး အနေနဲ့ အိတ်ဗွင့်ပေးစာရေးသားပြီး တောင်းဆိုလိုက်ပါတယ်

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဗွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် မေ ၂၇ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း ပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး မင်္ဂလာခန်းမ၌ပြန်လည် ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိ ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့သစ်



(အရေ့ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ် တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကရင်ပြည်နယ် မြဝတီမြို့နယ်မှ အမျိုးသား စုစုပေါင်း ၈ ဦးတို့ကို တာဝန်ရှိသူများက ၁ ဦး

ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ကနေ လိမ်လည်ကောက်ခံထားတဲ့ ငွေကြေးအရှုပ်

တော်ပုံတွေ၊ နိုင်ငံရပ်ခြားမှာ မိသားစုလိုက်ခေါ်ပြီး

တိုက်တွေ၊ ကားတွေဝယ်ပြီး သောက်စားဇိမ်ခံနေကြ

တဲ့ မြင်ကွင်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း/ပြည်ပ

က သူတို့ကိုထောက်ခံနေတဲ့သူတွေ ကိုယ်တိုင် အယုံ

အကြည်မရှိကြတော့တဲ့အခြေအနေများ ဖြစ်ပေါ်နေ

ပါတယ်။ ၎င်းတို့အချင်းချင်းလည်း အပြန်အလှန်

ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့

သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်း ဆင်းလူငယ်များ၏ မိသားစုဝင်များကိုယ်စား ဖခင် တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆို ပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန် ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများ ထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ရာတွင် စာရွက်စာတမ်း/အထောက်အထားများ ပေးပို့ရန် ကျန်သူများနှင့် နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ထားပြီး စာအုပ်ကြေး၊ ဒဏ်ကြေးနှင့် ဝင်ငွေခွန်ဆောင်ရန်ကျန်သူများ အမည်စာရင်းအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးထုတ်ပြန်

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားလာသူများအနက် စာရွက်စာတမ်း/အထောက်အထားများ ပေးပို့ရန်ကျန်ရှိသည့် လျှောက်ထားသူများ၏ အမည်စာရင်းနှင့် နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ထားပြီး စာအုပ်ကြေးနိုင်ငံကူးလက်မှတ်ဝင်ငွေခွန် ပေးဆောင်ရန် ကျန်ရှိသူများ၏ အမည်စာရင်းကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထားသည်။

မြန်မာသံရုံးသည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ် ဆိုင်ရာကိစ္စရပ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ်အမျိုးအစားအလိုက် လိုအပ် သည့် စာရွက်စာတမ်း/အထောက်အထားများနှင့် လျှောက်ထားနိုင်သည့် နည်းလမ်းများကို မြန်မာသံရုံး၊ တိုကျိုမြို့၏ website http://www. myanmar-embassy-tokyo.net/2023/consular-revised/revised 2023.htm တွင် ဖော်ပြထားကြောင်းပါရှိသည်။

သို့ရာတွင် စာတိုက်မှတစ်ဆင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားသူများအနက် အချို့မှာလိုအပ်သည့် စာရွက်စာတမ်း/ အထောက်အထားများ ပြည့်စုံစွာပေးပို့မှုမရှိခြင်းကြောင့် နိုင်ငံကူး လက်မှတ်သက်တမ်းတိုးလုပ်ငန်းစဉ်အား ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကြန့်ကြာလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် မတ် ၃၁ ရက်အထိ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားလာသူများအနက် လိုအပ်သည့် စာရွက်စာတမ်း/ အထောက်အထားများ ပေးပို့ရန်ကျန်ရှိသည့် လျှောက်ထားသူ ဦးရေ ၃၇၈ ဦး၏ အမည်စာရင်းနှင့် ၎င်းတို့ ပေးပို့ရမည့် စာရွက်စာတမ်း/ အထောက်အထားများကို မြန်မာသံရုံး၊ တိုကျိုမြို့၏ websiteဖြစ်သည့်

http://www.myanmar-embassy-tokyo.net/2024/Passport/7-1. htm တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ် မတ် ၃၁ရက်အထိ မြန်မာသံရုံးမှ နိုင်ငံကူး လက်မှတ် သက်တမ်းတိုးထားပြီး စာအုပ်ကြေး/ ဒဏ်ကြေး/ ဝင်ငွေခွန် ပေးဆောင်ရန် ကျန်ရှိသည့် လျှောက်ထားသူ ဦးရေ ၃၅၃ ဦး၏ အမည် စာရင်းကို မြန်မာသံရုံး၊ တိုကျိုမြို့၏ website ဖြစ်သည့် http://www. myanmar- embassy-tokyo.net/2024/Passport/7-2.htm တွင် ထုတ်ပြန်ထားသည်။

အဆိုပါ အမည်စာရင်းတွင် ပါဝင်သူများအနေဖြင့် လိုအပ်သည့် စာရွက်စာတမ်း/ အထောက်အထားများကို မြန်မာသံရုံးသို့ လူကိုယ် တိုင်/စာတိုက်မှ တစ်ဆင့်/ကောင်စစ်ဌာနခွဲ အီးမေးလ် consularsection @myanmar – embassy-tokyo.net သို့ လည်းကောင်း ဆက်သွယ် ပေးပို့ပေးရန် အကြောင်းကြားထားသည်။

လိုအပ်သည့် စာရွက်စာတမ်း/ အထောက်အထားများအား သံရုံးသို့ ပေးပို့ရာတွင်လည်း လျှောက်ထားသူ၏ အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူး လက်မှတ်အမှတ်၊ သံရုံးသို့ စာရွက်စာတမ်းများ စတင်ပေးပို့ခဲ့သည့် နေ့ရက်၊ နောက်ဆက်တွဲဇယားပါ အမှတ်စဉ်များကို ဖော်ပြ၍ ပေးပို့ ပေးပါရန် အကြောင်းကြားအပ်သည်ဟု ပါရှိသည်။

ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်းနှင့် နိုင်ငံအဆင့် အာဆီယံသင်ကြားရေးဆရာဖြစ်သင်တန်း ဗွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် မေ ၂၇ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှု အစီအစဉ် စတင်မိတ်ဆက်ခြင်း၊ နိုင်ငံ အဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန် ရှိသူများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ နှင့် ဆရာ ဆရာမများ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌနှင့် ညီနောင် အသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ASEAN Master Trainer နှင့် Assessor များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ဘာသာရပ် များကို သင်ကြားပို့ချနေသော ပုဂ္ဂလိက သင်တန်းကျောင်းနှင့် စစ်ဆေးအကဲဖြတ် ဌာန (Assessment Center) များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ ပုဂ္ဂလိက



သင်တန်းကျောင်းများအနေဖြင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်စပ် ဌာနများက ထုတ်ပြန်ထားရှိသော ပညာ ရေးဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း များကိုလိုက်နာပြီး သင်ရိုးညွှန်းတမ်းများ တစ်သမတ်တည်းဖြင့် စံချိန်စံနှုန်းမီ စေရန် လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် ယခုအသိအမှတ်ပြုမှု အစီအစဉ်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း၊ အသိအမှတ်ပြုမှု အစီအစဉ် အောင်မြင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက-အသင်းအဖွဲ့များ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သင်တန်းကျောင်းများအနေဖြင့် သင်ရိုး ညွှန်းတမ်းများကို အာဆီယံအဆင့် မီအောင် ပြင်ဆင်ဆောင်ရွက်ပြီး နည်းပြ

များအနေနှင့်လည်း နိုင်ငံအဆင့် အာဆီယံ သင်ကြားရေး ဆရာဖြစ် သင်တန်းများ တက်ရောက်ပြီး ဝန်ကြီးဌာနမှ အသိ အမှတ်ပြုလက်မှတ်များ လျှောက်ထား ရယူကြရန်လိုအပ်ကြောင်း၊ တက်ရောက် လာကြသူများအနေဖြင့် ဝန်ကြီးဌာန အသိအမှတ်ပြု သင်တန်းကျောင်းများ ဖြစ်ထွန်းလာစေရန်နှင့် အရည်အသွေး ပြည့်ဝသော ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမောင်မောင်ကျော်က ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ် ဒုတိယ ဥက္ကဋ္ဌ–၃ ဦးကျော်မင်းထင်က ကျေးဇူးတင် စကားပြောကြားကာ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။ (အပေါ်ပုံ)

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ရန်ကုန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုဌာန (CTD) ၌ ကျင်းပ ပြုလုပ်သော မဲခေါင် – လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် "The Establishment of Bakery & Pastry Training" စီမံကိန်း၏ မုန့်ဖုတ် နည်း (အခြေခံ) သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်း ဆရာ

ဖြစ် သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေနှင့် မဲခေါင်– လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် အကျိုးရလဒ်များ၊ နိုင်ငံ တကာ မုန့်ဖုတ်နည်း အသက်မွေး ဝမ်းကျောင်းပညာရပ်များ ဖြန့်ဝေပေး နိုင်မှုနှင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မှု အခြေအနေ၊ သင်တန်းတက်ရောက် အောင်မြင်ပြီးသူများ၏ အလုပ်အကိုင် အခွင့်အလမ်းများရရှိမှု အခြေအနေနှင့် ဝန်ကြီးဌာနမှ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေမှု အခြေအနေများကို ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများထံ သင်တန်းဆင်း အောင်လက်မှတ်များကို ပေးအပ်ပြီး ထူးချွန် စွာ အောင်မြင်သော သင်တန်းသားကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ရာ သင်တန်း သားများကိုယ်စား သင်တန်းသားတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စု

ဝန်ကြီးသည် သင်တန်းပို့ချနေမှုနှင့် လက်တွေ့မုန့်ဖုတ်နေမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိ

သတင်းစဉ်

(၁၈) ကြိမ်မြောက် အာဆီယံလူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပ

အာဆီယံလူမှုသစ်တောဆိုင်ရာ ၈ နာရီခွဲက နေပြည်တော်ရှိ လုပ်ငန်းအဖွဲ့ (ASEAN Working သစ်တောဦးစီးဌာန ညွှန်ကြား Group on Social Forestry-AWGSF) ၏ (၁၈) ကြိမ်မြောက်

အစည်းအဝေးကို ယနေ့ နံနက် Video Conferencing စနစ်ဖြင့် များမှ AWG–SF လုပ်ငန်းအဖွဲ့ဝင် ရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်

ကျင်းပသည်။

အစည်းအဝေးသို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံ

များ၊ သစ်တောဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ AWG-SF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် လူမှုသစ်တောကဏ္ဍတွင် အာဆီယံအသင်း၏ ပူးပေါင်း ဆောင်ရွက်မှ အခြေခံရည်ရွယ် ချက်မှာ အာဆီယံဒေသအတွင်း သစ်တောထွက်ပစ္စည်းများ ထုတ် လုပ်မှု နိုင်ငံတကာနှင့် ရင်ပေါင် တန်းနိုင်ရေးနှင့် ဒေသတွင်း ရေရှည်တည်တံ့သော သစ်တော

စီမံအုပ်ချုပ်မှုကို မြှင့်တင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူပြုရန် ဖြစ်ပါ ကြောင်း၊ ယခုအစည်းအဝေးတွင် ___ အဓိကရလဒ်အနေဖြင့် အာဆီယံ ဒေသအတွင်း သစ်တောဖုံးလွှမ်း သည့် မြေယာရှုခင်းများ၌ ဓလေ့ ထုံးတမ်းအရ မြေပိုင်ဆိုင်မှုစနစ် များတွင် လွတ်လပ်သည့် ကြိုတင် အသိပေးတိုင်ပင်မှုနှင့် သဘောထားရယူခြင်း (Free, prior and informed consent-FPIC) ကို ကျင့်သုံးရေးအတွက် ရေးဆွဲထားသည့် လက်စွဲစာအုပ် အပေါ် အပြီးသတ်ဆွေးနွေးခြင်း၊ လူမှုသစ်တောကဏ္ဍတွင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စီမံချက် အကောင်အထည်ဖော်

ဆောင်ရွက်မှုများနှင့် အဖွဲ့ဝင် နိုင်ငံအသီးသီးက မိမိတို့နိုင်ငံ ာ အလိုက် လူမှုသစ်တောဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆောင်ရွက် ချက်များ၊ မူဝါဒနှင့် ဥပဒေများ၊ အလေ့အထ ကောင်းများနှင့် တွေ့ကြုံရသည့် စိန်ခေါ်မှုများကို တင်ပြသွားမည် ဖြစ်ပါကြောင်း သစ်တောကဏ္ဍဆိုင်ရာ ကိစ္စရပ်များတွင် အဖွဲ့ဝင်နိုင်ငံ များက လွတ်လပ်စွာဖြင့် တက် တက်ကြွကြွ ပါဝင်ဆွေးနွေး သွား ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ **(ဝဲပုံ)**

အစည်းအဝေးတွင် သစ်တော ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် (မူဝါဒနှင့် စီမံကိန်း) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

အင်တာနက်ပေါ်တွင် သတင်းတု၊ သတင်းမှားများ

- မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် လွှင့်တင်ခြင်း၊ ကိုက်ညီမှုမရှိသည့် မဇွယ်မရာမှတ်တမ်းပုံများ၊ ဗီဒီယိုများအား ဖြန့်ဝေခြင်း၊ အခကြေးငွေဖြင့် ရောင်းချခြင်းများသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။
- အွန်လိုင်းလောင်းကစားကြော်ငြာများ လက်ခံ ကြော်ငြာပေးခြင်းသည် တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ပါသည်။

ကြံခင်းမြို့နယ်၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကြံခင်း မေ ၂၇ _____ ဧရာဝတီတိုင်းဒေသကြီး ကြံခင်း မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ယနေ့နံနက်က ကြံခင်း မြို့နယ် ကြံခင်းကြိုးဝိုင်းအကွက် အမှတ် (၄၉) ၌ ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးပြည်သိမ်းကျော်က

ပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီး အရာရှိ ဦးမျိုးမင်းထွန်းက ၂၀၂၄ ခုနှစ် မိုးရာသီ (အကြို) သစ်ပင် စိုက်ပျိုးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပြီးနောက် တာဝန်ရှိသူများက ပျိုးပင်များ ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်တာဝန်ရှိသူများနှင့် ဒေသခံ



ပြည်သူများ တက်ရောက်ကြပြီး ကျွန်း ၂၆၀၊ ပျဉ်းကတိုး ၁၀၀၊ ယူကလစ် ၁၀၀၊ ယမနေ ၂၀၀၊ ပိတောက် ၁၅၀ စုစုပေါင်းပျိုးပင် ၈၁၀ စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)

မြန်မာ့အလင်း

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့ အသိပေးနှိုးဆော်ချက်

- ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများ အပါ အဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
- ခြိမ်းခြောက်၊ လူသတ်၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေသည့် CRPH ၊ NUG ၊ PDF အကြမ်းဖက်သမားများကို အားပေးမှု၊ ထောက်ခံမှု၊ ကူညီထောက်ပံ့မှု မပြုခြင်းသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။
- ယင်းတို့၏ လက်နက်/ခဲယမ်း ကိုင်တွယ်သယ်ဆောင်မှုနှင့် အကြမ်းဖက် သမားတို့၏သတင်းကို လျှို့ဝှက်ပေးပို့ခြင်းသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်းဖြစ်သည်။

PDF Game ဆော့ကစားခြင်းကြောင့် ဥပဒေအရအရေးယူခံရနိုင်သည်

အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေ ရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG,CRPH လက်အောက်ခံ အကြမ်းဖက်အဖွဲ့ အစည်းများက PDF Game Application များ တီထွင်ဖန်တီး အသုံးပြုလျက်ရှိ ကြောင်း စိစစ်တွေ့ ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့ အား ထောက်ပံ့ ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ(သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့ အပေါ်အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

အမုန်းစကားပြန့်ပွားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီး ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းပြီးညီညွတ်သည့် လူ့အဖွဲ့ အစည်းတည်ဆောက်ရန် မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် အကျင့်စာရိတ္တကိုလည်း ထိပါးစေသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့်တားဆီးရန် စီမံဆောင်ရွက်ရမည်။ အမုန်းစကားဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် အားလုံးပါဝင်ရန်နှင့် ပံ့ပိုးအားပေးရမည်။

မုံရွာမြို့၌ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄–၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို မေ ၂၇ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း၌ ကျင်းပရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်သည်။

ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ ှိ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင် နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြား -ရေးမှူး ဦးစိုးသိုက်တို့က၂၀၂၄ –၂၀၂၅ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ **(ယာပုံ)** အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျော ညီထွေစွာ အချိုးကျ ပြောင်းလဲလာရန်လည်း လိုအပ်ပါကြောင်း၊ အခြေခံပညာ . ပြောင်းလဲရေးတွင် အဓိကပါဝင်သည့် ဆရာ ဆရာမ များ၏ သင်ကြားမှုအရည်အသွေး၊ ဆရာအတတ်

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ် ပညာ၊ အရည်အချင်း၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသပ်ရပ်ရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်လာစေရေးတို့ကို အမြဲတစေကြိုးစားနေရမည် ဖြစ်ပါကြောင်း ပြော ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ကျောင်းသား ကျောင်းသူများ အတွက် ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများကို လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကျောင်းသား ကျောင်းသူများအတွက် ကျောင်း ဝတ်စုံများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီး ပညာရေးမှူး



ညွှန်ကြားရေးမှူးထံ ထောက်ပံ့ငွေများကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြသည်။

__ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းအုပ်ကြီးများ၊ ဆရာ ကျောင်းအပ်နှံလာရောက်ကြသည့်

ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူ များအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှု လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း

တိုင်းဒေသကြီး (ပြန်/ဆက်)

ဟားခါးမြို့၌ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဟားခါး မေ ပညာသင်နှစ် ၂၀၂၄ - ၂၀၂၅ ပြည်နယ်အဆင့် ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကို မေ ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ချင်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်း ထန် တက်ရောက်သည်။

__ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဆောင်ပုဒ်မှာ "ကျောင်းနေအရွယ် အားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အနေဖြင့်



ကျောင်းနေအရွယ် ကလေး အားလုံး အခြေခံပညာသင်ယူဖို့ အတွက် ကျောင်းသုံးပုံနှိပ်များ၊ ဗလာစာအုပ်၊ ခဲတံ စသည်တို့ကို

ထောက်ပံ့ပေးသကဲ့သို့ ပြည်သူများအား အခက်အခဲဖြစ် စေမည့် ကျောင်းအတွက်ပေးသွင်း ရမည့် ငွေကြေးများကို ကင်းလွတ်

ခွင့်ရရှိပြီး အခမဲ့ပညာသင်ခွင့် ရအောင် ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ အခြေခံပညာရေးကို ပညာရေး မဟာဗျူဟာစီမံကိန်း

အရ သင်ရိုးများကို နိုင်ငံတကာ သင်ရိုးနှင့်အညီ ပြုစုထားသော စနစ်သစ် ဖြစ်ပါကြောင်းနှင့် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ် ချင်းပြည်နယ်၌ ကျောင်းနေသူ ကျောင်းသားဦးရေ ပိုမိုတိုးတက်လာရေးနှင့် အခြေခံ ပညာကျောင်းများ ယခင်နှစ်က ထက် ပိုမိုဖွင့်လှစ်နိုင်ရေးတို့ကို မိဘပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဒေသခံအာဏာပိုင်များက ဝိုင်းဝန်း ကြိုးပမ်း ကူညီဆောင်ရွက်ပေး သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ **(အပေါ်ဝဲပုံ)**

ထို့နောက် ပြည်နယ်ပညာ ရေးမှူး ဦးဘီကူးဒူက ကျောင်း အပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်း

တင်ပြပြီး နိုင်ငံတော်က အခမဲ့ ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ ဗလာစာအုပ်များ ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မျူးကြီး သိန်းထွန်းအောင်က ကောင်း၊ မူလတန်းအဆင့် ကျောင်း သား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန် ထွန်းလှကလည်းကောင်း ပေးအပ် ကြရာ ကျောင်းသား ကျောင်းသူ များက လက်ခံရယူကြသည်။

ယင်းနောက်ပြည်နယ်ဝန်ကြီး ချုပ်သည် ဆရာ ဆရာမများ အတန်းအလိုက် ကျောင်းလက်ခံ နေမှုများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော် မေ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရွာပြီး ဒေသအလိုက် မိုးကြီးနိုင်သည်။

မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မနက်ဖြန်အတွက် ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။ ရခိုင်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း

လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ

အေးမြင့်ဆွေ(ဆည်/ရေ) =


တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ် ရေလှောင်တမံ စသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ် တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသော အသုံးအနှုန်းသည် အများစုအတွက်ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရ အသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။

ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာ တစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန် စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက် အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံ နည်းပညာမျှဝေ ခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံတည်ဆောက်မှုအား ၂၀၀၈ ခုနှစ် တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက် အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀–၂၀၂၁) ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ တွင် အညာဒေသသောက်သုံးရေ ဖူလုံမှုအတွက် များစွာ အကျိုးပြုလျက်ရှိပါသည်။

ထိုမြေအောက်တမံများနှင့် ပတ်သက်၍ ဆရာ ဦးအေးမြင့်(ညောင်တုန်း) စီစဉ်တင်ပြ ထုတ်ဝေ သည့် 'ကန်ထဲကရေ၊သဲထဲကရေ' စာအုပ်တွင် ပညာရှင်ဆရာကြီးများဖြစ်ကြသော ဦးအေးမြင့် (ညောင်တုန်း)၊ ဦးကျော်ဦး၊ ဦးသောင်းစိန် (ဘူမိဗေဒ အင်ဂျင်နီယာ)၊ ဦးအေးကို (NEPS)တို့၏ မြေအောက် တမံများအကြောင်း ပြည့်စုံစွာအသေးစိတ် ဖော်ပြ ထားသော ဆောင်းပါးများအား ဖတ်ရှုလေ့လာပြီး မှတ်သားမိသည်များကို အကျဉ်းချုပ် ထုတ်နုတ် ဖော်ပြပေးလိုပါသည်။ မြန်မာ့ရေ အနာဂတ်အတွက် များစွာအကျိုးပြုသော ပညာရှင်ဆရာကြီးများ၏ စေတနာများကိုလည်း လေးစားဂါရဝပြုအပ်ပါ သည်။

မြေအောက်တမံဆိုသည်မှာ

မြေအောက်တမံဆိုသည်မှာ ရေရှားပါးသော ဒေသရှိ သဲချောင်းများတွင် သဲများအကြား၌ ရေကို သိုလှောင်ထားနိုင်ရန်အတွက် မြေအောက်ရေမစိမ့် နိုင်သည့်ကျောက်လွှာမှ ချောင်းကြမ်းပြင် အမြင့် အထိ ချောင်းကို ကန့် လန့်ဖြတ်တည်ဆောက်ထား သောတမံ ဖြစ်ပါသည်။ တမံထိပ်သည် ချောင်း ကြမ်းပြင်နှင့် တစ်ပြေးညီဖြစ်ပြီး တမံကိုယ်ထည် မြေအောက်တွင်ရှိသောကြောင့်



မြေအောက်တမံ (Underground Dam) ဟု ခေါ်ကြ ခြင်းဖြစ်ပါသည်။

မြေအောက်တမံတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်

မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်း များသည် မိုးရာသီတွင် တောင်ကျရေများ တစ်ဟုန် ထိုးစီးဆင်းသော်လည်း နွေရာသီတွင် ရေမစီးတော့ ဘဲ သဲပြင်များသာ ကျန်ရှိပါသည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေစုပ်ယူထားနိုင်စွမ်း ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ ရှိကြသည်ဖြစ်ရာ မြေအောက်တမံများ တည်ဆောက်ခြင်းဖြင့် မိုးရေ များ အလဟဿစီးဆင်းသွားခြင်းမရှိဘဲ သဲများ အကြားတွင် ရေစုဆောင်းသိုလှောင်ထားနိုင်သည်။ မြေအောက်ရေ ကြွယ်ဝလာသည့်အတွက် အနီး ပတ်ဝန်းကျင်ရှိ လက်ယက်တွင်းများ၊ ကျေးရွာသုံး ရေတွင်းများတွင် ရေမျက်နှာပြင်မြင့်တက်လာကာ သောက်သုံးရေ ဖူလုံလာမည် ဖြစ်ပါသည်။ သဘာဝ ပတ်ဝန်းကျင်စိုပြည်စိမ်းလန်းလာမည် ဖြစ်သည်။ မြေအောက်တမံ

တည်ဆောက်ရန်နေရာရွေးချယ်ခြင်း

တည်ဆောက်ရန်နေရာ ရွေးချယ်ရာတွင် မိုးရာသီတွင် ရေစီးဆင်း၍ နွေရာသီ၌ ရေခန်းခြောက် သွားသော သဲချောင်းများပေါ်တွင် တည်ဆောက် ကြပါသည်။ တည်ဆောက်မည့်နေရာ၏ အထက် ဘက်တွင် လုံလောက်သော ရေဝေရေလဲဧရိယာရှိပြီး မြေအောက်ရေထုတ်ယူရန်အတွက် ရေအောင်းလွှာ အတွင်း လုံလောက်သောရေ စီးဝင်မှုရှိသင့်ပါသည်။ -ရေအောင်းလွှာမြေထုသည် ရေသိုလှောင်မည့် ရေစိမ့်ဝင်သိုလှောင်နိုင်စွမ်းမြင့်မားသည့် သဲမြေကြမ်း

မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင် တောင်ကျရေ များ တစ်ဟုန်ထိုးစီးဆင်းသော်လည်း နွေရာသီတွင် ရေမစီးတော့ဘဲ သဲပြင်များသာ ကျန်ရှိပါသည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေစုပ်ယူထားနိုင်စွမ်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိကြသည်ဗြစ်ရာ မြေအောက်တမံများ တည်ဆောက်ခြင်းဖြင့် မိုးရေများ အလဟဿစီးဆင်းသွားခြင်းမရှိဘဲ သဲများ အကြားတွင် ရေစုဆောင်းသိုလှောင်ထားနိုင်သည်။ မြေအောက်ရေ ကြွယ်ဝလာ သည့်အတွက် အနီးပတ်ဝန်းကျင်ရှိ လက်ယက်တွင်းများ၊ ကျေးရွာသုံးရေတွင်းများ တွင် ရေမျက်နှာပြင်မြင့်တက်လာကာ သောက်သုံးရေဗှုလုံလာမည်

အမျိုးအစား ဖြစ်သင့်ပါသည်။ တမံအောက်ခြေအား အောက်ခံရေမစိမ့်နိုင်သောအလွှာအထိ တည်ဆောက် ရသောကြောင့် အောက်ခံအလွှာသည် နက်လွန်းပါ ကလည်း တမံမြင့်၍ တည်ဆောက်စရိတ်များပြား နိုင်ပါသည်။ ကြီးမားသောချောင်းများတွင် အောက်ခံ မြေသားများ၏ ဘူမိဗေဒစမ်းသပ်ချက်များ လိုအပ် ပါသည်။ ချောင်း၏ ကြမ်းခင်းလျှောစောက်(Bed Slope)သည်လည်း ပြေပြစ်သင့်ပါသည်။ ထို့အတူ သိုလှောင်ထားသည့် ရေများအား တိုက်ရိုက်အကျိုး ရှိစွာ သုံးစွဲနိုင်ရန်အတွက် လူနေကျေးရွာများ၊ စိုက်ပျိုးခင်းများနှင့် အလှမ်းမဝေးလွန်းသည့် တည်နေရာလည်းဖြစ်သင့်ပါသည်။

မြေအောက်တမံများ တည်ဆောက်ခြင်း

မြေအောက်တမံများအား တည်ဆောက်ရာတွင် ချောင်းအနေအထားနှင့် တည်ဆောက်စရိတ် ကုန်ကျခံနိုင်မှုပေါ်တွင် မူတည်၍ Sheet pile များ ရိုက်ခြင်း၊ ရေလုံပလတ်စတစ်၊ ရွှံ့စေးစသည်တို့ဖြင့် လွယ်ကူစွာ တည်ဆောက်နိုင်သကဲ့သို့ ကွန်ကရစ်၊ ကျောက်စီကွန်ကရစ် စသည်တို့ဖြင့် လည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး မြေအောက်တမံများမှာ မြေသား တမံ၊ ကွန်ကရစ်နှင့် ကျောက်စီကွန်ကရစ်တမံများ တည်ရှိကြပါ စသည်ဖြင့်အမျိုးအစားစုံလင်စွာ သည်။ အမြင့် ၁၀ ပေခန့်မှ ပေ ၆၀ ခန့်အထိ အရွယ်အစားအမျိုးမျိုး ရှိကြပါသည်။

မြေအောက်တမံတည်ဆောက်ရာတွင် မြေသား တမံဖြစ်ပါက အောက်ခြေရေမစိမ့်သောအလွှာအထိ အပေါ် ယံသဲထုအား တူးဖော်ရှင်းလင်းကာ ်သုံးပေ ခန့် သပ်ကျင်းတူး၍ ရေမစိမ့်နိုင်သောမြေသား (Selected Soil)အား တမံဖို့ခြင်းနည်းစနစ်များနှင့် အညီ တည်ဆောက်နိုင်ပါသည်။ ထို့နောက် တမံ ____ အထက်ပိုင်းနှင့် အောက်ပိုင်းတွင် သဲမြေများအား တမံထိပ်အမြင့်အထိ ပြန်လည်ဖုံးအုပ်ပေးရပါမည်။

ထို့အတူ ကျောက်စီကွန်ကရစ်ဖြင့် တည်ဆောက် ခြင်းတွင်လည်း အောက်ခြေသပ်ကျင်းတူး၍ တမံ ____ ကိုယ်ထည်အား ကျောက်စီကွန်ကရစ်များဖြင့် တည်ဆောက်ကြသည်။ အချို့တမံများတွင် ဘေးနံရံ ကျောက်စီကွန်ကရစ်နံရံများ တည်ဆောက်၍ အလယ်တွင် ကွန်ကရစ်သွန်းလောင်း ခြင်းနည်းလမ်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။ တမံအမြင့်များပါက အောက်ခြေအမြင့် တစ်နေရာ အထိ ကွန်ကရစ်တမံ တည်ဆောက်၍ ကျန်အပေါ် ပိုင်းများအား မြေသားဖြင့် ထပ်ဆင့်၍ မြေသားတမံ ပြုလုပ်ခြင်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။

တည်ဆောက်ရာတွင် မြေအောက်တမံများ တမံအထက်နှင့်အောက် (Upstream and Downstream) နှစ်ဖက်စလုံးသည် သဲမြေအတွင်း နစ်မြုပ်နေသောကြောင့် တမံကိုယ်ထည်ပေါ် ကျရောက်နေသာ ဖိအားများ(Active Pressure and Passive Pressure) များသည် မျှခြေနီးပါး ရှိနေပါသည်။ ထို့ကြောင့် တမံကိုယ်ထည်တည်မြဲ မူ(Slope Stability)အတွက် များစွာစိုးရိမ်ဖွယ် မရှိဘဲ မတ်စောက်သော ဘေးလျှောစောက် (side slope) များအားလည်း အသုံးပြုနိုင်ပါသည်။ — မြေသားတမံများတွင်အပေါ် ဘက်နှင့် အောက်ဘက် နှစ်ခုစလုံး (Upstream and Downstream)တွင် ဘေးလျှောစောက်အနည်းငယ်သာ ထည့်သွင်း တည်ဆောက်ကြပါသည်။ ကျောက်စီကွန်ကရစ် တမံများတွင် တမံအောက်ပိုင်း (Downstream) တွင်သာ ထည့်သွင်းကြပြီး ကျောက်စီနံရံနှင့် အတွင်း ဘက် ကွန်ကရစ်လောင်းသည့် တမံများတွင်မှု လျှောစောက်များ(side slope) မထည့်တော့ဘဲ ဒေါင်လိုက်(vertical) အနေအထားအတိုင်း တည်ဆောက်နိုင်ပါသည်။

ရွှံ့စေးများပေါ်တွင် ပလတ်စတစ်၊ တာလပတ် စသည်တို့ ဖုံးအုပ်အသုံးပြု တည်ဆောက်ကြသော တမံငယ်များတွင် ပလတ်စတစ်၊ တာလပတ်တို့အား ချောင်းရေတွင်မျောလာသော သစ်ကိုင်းသစ်ချောင်း များထိုးမိခြင်းနှင့် ဆွေးမြည့်ခြင်းမှ ကာကွယ်ရန် အတွက် ယင်းတို့အပေါ်တွင် မြေစေးလွှာတစ်ထပ် ထပ်မံဖုံးအုပ် ပေးသင့်ပါသည်။

မြေအောက်တမံ၏ အားသာချက်၊ အားနည်းချက်များ

မြေအောက်တမံ၏ **တည်ဆောက်မှုအားသာချက်**

- တည်ဆောက်မှု နည်းပညာလွယ်ကူခြင်း
- တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူ ခြင်း
- တည်ဆောက်မှု ကုန်ကျစရိတ် သက်သာခြင်း
- ထိန်းသိမ်းသန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်း လွယ်ကူခြင်း
- ပြန်လည်ပြုပြင်ရန်လည်း လွယ်ကူခြင်း
- တမံခိုင်မြဲမှု၊ တမံကျိုးပေါက်မှုတို့အတွက် စိုးရိမ်ဖွယ်မရှိခြင်း

မြေအောက်တမံ၏ ရေသိုလှောင်မှု အားသာချက်

- မြေပေါ်တမံများကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှု မရှိ
- သဲကြားတွင် သိုလှောင်ထားသောကြောင့် ရေစစ်ထားသကဲ့သို့ဖြစ်ကာ ရေထုညစ်ညမ်း မှု လျော့နည်းခြင်းနှင့် ကျန်းမာရေးအတွက် သင့်တော်သောရေများဖြစ်ခြင်း
- ရေစိမ့်ယိုဆုံးရှုံးမှုနည်းပါးခြင်းနှင့် ရေအနည်း ငယ်ယိုစိမ့်ခြင်းကြောင့် ထိခိုက်မှုမရှိခြင်း
- နုန်းတင်မှု နည်းပါးခြင်း

မြေအောက်တမံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ **အားသာချက်**များမှာ–

- မြေပေါ်တမံများကဲ့သို့ တမံအတွင်း နစ်မြုပ် ဧရိယာ (Basin Area)မရှိခြင်း
- မြေပေါ်စီးဆင်းရေအား ထိခိုက်မှုမရှိသဖြင့် အောက်ဘက် မြစ်ချောင်းများအတွင်းသို့ စီးဝင်ရေ (Inflow) လျော့နည်းမှုမရှိခြင်း
- •မြစ်ချောင်းများ၏သက်စောင့်ရေ (Ecologic– al Flow)အား ထိခိုက်လျော့နည်းမှုမရှိခြင်း

စာမျက်နှာ ၁၁ သို့

မြန်မာ့အလင်း

ဘိုကလေးမြို့နယ်၌ ကျား 🖊 မ အခြေပြုအကြမ်းဇက်မှု ကာကွယ်စောင့်ရှောက်ရေးစီမံချက် မြို့နယ်အဆင့်သင်တန်းဇွင့်လှစ်

ရောဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျား/မ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေး စီမံချက် မြို့နယ်အဆင့် သင်တန်းအား ဖွင့်လှစ်ဆောင်ရွက်သည်။

အဆိုပါ သင်တန်းအား ယနေ့ မှစတင်၍ မေ ၂၈ ရက်အထိ ပို့ချသွားမည်ဖြစ်ပြီး ဘိုကလေး မြို့နယ်အတွင်းမှ ကျား/မအခြေပြု အကြမ်းဖက်မှု ကာကွယ် စောင့်ရှောက်ရေး စီမံချက်တွင် ပါဝင်ဆောင်ရွက်ကြမည့် စေတနာ့ ဝန်ထမ်း ၃၀ တက်ရောက်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ၊ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်က ယခု



သင်တန်းသို့ တက်ရောက် ကြသော စေတနာ့ဝန်ထမ်းများ အနေဖြင့် သင်တန်းမှ ရရှိသော မိမိတို့ အသိပညာများအား ပတ်ဝန်းကျင်ဒေသအသီးသီးတွင် ပြန်လည်မျှဝေပေးခြင်းဖြင့် ကျား/မ အခြေပြုအကြမ်းဖက်မှု ကာကွယ် စောင့်ရှောက်ရေး အသိပညာအား ကျယ်ပြန့်အောင် ဆောင်ရွက်ကြ ရန်ပြောကြားပြီး စိန်ပန်းကျေးရွာ သားဖွားခန်းအတွက် သားဖွား ခန်းသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းက သင်တန်း တက်ရောက်ကြသော စေတနာ့ ဝန်ထမ်းများအား စီမံချက် လုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး အတွက် မိုဘိုင်းဖုန်းများ ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား ဘိုကလေးမြို့နယ် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း လက်ခံယူကြောင်း ဥက္ကဋ္ဌက သိရသည်။ **မိုးစက်(ဘိုကလေး)**

ဖျာပုံမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပေးအပ်

ဖျာပုံ မေ ၂၇ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ကျုံကူကျေးရွာတွင် နိုင်ငံသား စိစစ်ရေးကတ်မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုခ်နှင့်အညီ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီး ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ယခင် ပြုလုပ်ပြီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို မေ ၂၅ ရက်က အဆိုပါကျေးရွာ ဘုရားတန်ဆောင်းအတွင်း ပေးအပ်ပွဲ ပြုလုပ်သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာလင်းတို့က ကျုံကူကျေးအုပ်စု ကျုံကူကျေးရွာအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် ၁၁၆ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၂၃ စုတို့ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ကြသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)



တောင်တွင်းကြီးမြို့နယ်ရှိ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့

တောင်တွင်းကြီး မေ ၂၇

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၌ မေ ၁၉ ရက် နှင့် ၂၀ ရက်တို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ ပြိုလဲပျက်စီးသွားသည့် နေအိမ်များမှ မိသားစုဝင်များ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ခြင်း ကို မေ၂၇ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ထိုသို့ ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခဲ ဦးဖြိုးကိုကိုနှင့် တာဝန်ရှိသူများက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့် နေအိမ်နှစ်လုံး အတွက် တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေတစ်သိန်းနှင့် ကယ်ဆယ်ရေး ပစ္စည်း ၁၆ မျိုးပါ ပုံးတစ်ပုံး၊ အမိုးလန်ပျက်စီးသွားသည့် နေအိမ် ၃၄ လုံးအတွက် ငွေကျပ် ၁၁၃၀၀၀၀ စုစုပေါင်း အိမ်ထောင်စု ၃၆ စုမှ လူဦးရေ ၁၆၂ ဦးအတွက် ဆန်ရိက္ခာခုနစ်ရက်စာဖိုးငွေကျပ် ၃၄၀၂၀၀ စုစုပေါင်း ငွေကျပ် ၁၆၇၀၂၀၀ ကို လေဘေးသင့်နေအိမ်မှ မိသားစုဝင် များ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

__ ရန်နောင်စိုး(ပြန်/ဆက်)

ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ကန်ကြီးထောင့် မေ ၂၇ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီး ထောင့်မြို့နယ်၌ ၂၀၂၄–၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး နေ့ အခမ်းအနားကို မေ ၂၆ ရက် ကန်ကြီးထောင့်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရှိ အမျိုးသားခန်းမ၌ ကျင်းပ

၂၀၂၄–၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေး ဦးမြင့်အောင်က အမှာစကားပြောကြားပြီး မြို့နယ် ပညာရေးမှူးဆရာမကြီး ဒေါ်တင်

မေသန်းက၂၀၂၄–၂၀၂၅ ပညာ ___ ကျောင်းနေအရွယ် သင်နှစ်" ကလေးအားလုံး အခြေခံပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံ ရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှစတင်ကာ အခြေခံပညာ ကျောင်းများ၌ ကျောင်းအပ်နှံမှု

ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ကန်ကြီး ထောင့်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးက ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေနှင့် ကျေးဇူးတင်

လက်ခံပေးနေမှုနှင့်ကျောင်းအပ်

နှံသည့် ကျောင်းသား ကျောင်းသူ

များအား ကျောင်းသုံးပုံနှိပ်စာအုပ်၊

ဆရာမကြီး ပညာရေးမှူး __ ဒေါ်တင်မေသန်းက ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံ၊ကျောင်းဝတ်စုံများ အားပေးအပ်ရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံယူသည်။

စကားပြောကြားခဲ့ပြီး မြို့နယ်

ကျော်ဇင်စိုး (ပြန်/ဆက်)



• သဲချောင်းကြမ်းပြင်အထိသာ ပိတ်ထားခြင်း ဖြစ်၍ ရေနေသတ္တဝါများ၏ ရွှေ့ပြောင်း လမ်းကြောင်း(Migration Route)များအား ထိခိုက်မှုမရှိခြင်းနှင့် ဧဝမျိုးကွဲများ (Bio diversity) ဆုံးရှုံးမှုမရှိခြင်း

• မြေအောက်ရေမျက်နှာပြင် မြင့်လာခြင်း ကြောင့် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြည်၍ စိုက်ပျိုးဖြစ်ထွန်းစေခြင်း

အားနည်းချက်များတွင်မူ ရေသီးသန့်သိုလှောင် ခြင်းမဟုတ်ဘဲ သဲထုအတွင်း၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပျော်ဝင်ရေအားသာ ထိန်းသိမ်းရမှု ကြောင့် မြေပေါ် တမံများနှင့် နှိုင်းယှဉ်လျှင် သိုလှောင် ပမာဏ လျော့နည်းမည်ဖြစ်သည်။ မြောင်းများဖြင့် ရေသွယ်ယူရန် ခက်ခဲမှုကြောင့် တမံမှ အနည်းငယ် အလှမ်းဝေးသောနေရာများသို့ ရေကူနိုင်ရန် ခက်ခဲ

ပါသည်။ ထိုအခက်အခဲအား သဲချောင်းတစ်လျှောက် မြေအောက်တမံအဆင့်ဆင့် တည်ဆောက်ခြင်း (Cascade of Underground Dam) ဖြင့် ဖြေရှင်း နိုင်မည်ဖြစ်ပါသည်။

ယခုအခါ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ အညာဒေသ ရေသယံဧာတ ဖူလုံရေး အတွက်မြေအောက်တမံ တည်ဆောက်ခြင်းလုပ်ငန်း များအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ နတ်မောက်မြို့နယ်၊ ဆိပ်ဖြူ မြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ သဲချောင်း များတွင် စုစုပေါင်း မြေအောက်တမံ ၂၁ ခု တည် ဆောက်ပြီးစီး၍ ကျေးရွာ ၆၆ ရွာမှ ဒေသခံပြည်သူ ၄၇၆၃၂ ဦးခန့်၏ နွေရာသီရေရှားပါးမှု အခက်အခဲ

များအား ဖြေရှင်းပေးလျက်ရှိပါသည်။

တည်ဆောက်ပြီး မြေအောက်တမံများ အနီးတွင်လည်း ရေတွင်းများတူး၍ ရေသိုလှောင် ထွက်ရှိမှုအား မှတ်တမ်းတင်ခြင်း၊ ရေအရည်အသွေး စမ်းသပ်လေ့လာခြင်းနှင့် သဲထုအတွင်း ရေစီးဆင်း သိုလှောင်မှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့ရာ အောင်မြင်တိုးတက်မှုများအား တွေ့ရှိခဲ့ရပါသည်။ အချို့ သဲချောင်းများတွင် နွေရာသီ စိမ့်စမ်းရေထွက်ရှိ မှုများအားပင် ထိန်းသိမ်းသိုလှောင် ထားနိုင်ကြောင်း သိရှိရပါသည်။

ကျယ်ပြန့်ကြီးမားသော ချောင်းများတွင် ဌာနမှ ဆောင်ရွက်သကဲ့သို့ ချောင်းငယ်မြောင်းငယ် များတွင် ကျေးရွာအဖွဲ့အစည်းများမှလည်း တစ်နိုင် တစ်ပိုင် ဆောင်ရွက်နိုင်သော နည်းပညာဖြစ်ပါ သည်။ အားသာချက် အားနည်းချက်များအတွက် ဌာနမှကျွမ်းကျင်ပညာရှင်များ၏ ကွင်းဆင်း အကြံ ပေးချက်နှင့် နည်းပညာအကူအညီများအား ရယူ ဆောင်ရွက်ပါက ပိုမိုထိရောက် အကျိုးရှိနိုင်မည် ဖြစ်ပါသည်။

အချုပ်အားဖြင့် မြေအောက်တမံနည်းပညာ ကမ္ဘာ့နိုင်ငံများတွင် အောင်မြင်သော သည် ရေသိုလှောင်မှုနည်းပညာဖြစ်ပြီး မြန်မာ့အပူပိုင်း . သဲချောင်းများနှင့် အလွန်သင့်တော်ပါ

ထို့ကြောင့် အပူပိုင်းရပ်ဝန်းဒေသတစ်ခုလုံးအား ရေတိုရေရှည် လွှမ်းမိုးခြုံငုံသည့် စီမံကိန်းအဖြစ် အကောင်အထည်ဖော်တည်ဆောက်ခြင်း၊ အားသာ ချက် အားနည်းချက်များအား စောင့်ကြည့် မှတ်တမ်း တင်ခြင်းတို့ စနစ်တကျဆောင်ရွက်လျက်ရှိခြင်းသည် မြန်မာ့ရေသယံဧာတ စီမံထိန်းသိမ်းခြင်းအတွက် _ . များစွာ အကျိုးပြုသည့်လုပ်ငန်း ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

နိုင်ငံတော်အစိုးရက ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူတစ်ဦးအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

ရန်ကုန် မေ ၂၇ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသား များအပေါ် အလေးအနက်တန်ဖိုးထား သည့်အနေဖြင့် မည်သို့သောအခြေအနေ တွင် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်း လုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်

ရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သူတစ်ဦးအား အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံး အနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ညှိနှိုင်း၍ နိုင်ငံတော်မှပြန်လည်ခေါ်ဆောင် နိုင်ခဲ့ရာ မြန်မာနိုင်ငံသူမမေဖြူလတ်သည် မေ ၂၆ ရက်က ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့မှ ဒေသစံတော်ချိန် ည ၈ နာရီ တွင် လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာခဲ့ပြီး _ ဒူဘိုင်းမြို့နှင့် နယူးဒေလီမြို့တို့မှတစ်ဆင့်

ရန်ကုန်မြို့သို့ ယနေ့ညနေ ၄ နာရီတွင် လိုအပ်သောကူညီမှုများကိုစီစဉ်ဆောင်ရွက် ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံသူ မမေဖြူလတ်သည် အလုပ်လုပ်ကိုင်စဉ် ရီရတ်ဒ်မြို့တွင် အိမ်ရှင်နှင့်အဆင်မပြေမှုကြောင့် ဒူဘိုင်း မြို့အေးဂျင့်ရုံးသို့ ပြန်ပို့ပေးရန်တောင်းဆို ခဲ့ရာ ခွင့်မပြုသည့်အတွက် ထိုအိမ်မှ ထွက်ပြေးစဉ် လမ်း၌ ပါကစ္စတန်လူမျိုး နှစ်ဦးနှင့်တွေ့ဆုံ၍ အခြားအိမ်တစ်အိမ်သို့ ပို့ဆောင်ခဲ့သောကြောင့် ထိုအိမ်တွင် နှစ်လ ကျော်အလုပ်လုပ်ကိုင်ခဲ့ရပြီး အိမ်ရှင်အား ဒူဘိုင်းမြို့သို့ ပြန်လည်ပို့ဆောင်ပေးရန် တောင်းဆိုခဲ့ရာ လေဆိပ်သို့ ပို့ဆောင်ပေး ခဲ့သဖြင့် ၁၂ ရက်ကြာ လေဆိပ်တွင် နေထိုင် ခဲ့ရကာ King Khalid International Airport မှ လေဆိပ်တာဝန်ခံအရာရှိက လေဆိပ်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံ သူ မမေဖြူလတ်အား လာရောက် ခေါ်ဆောင်ပေးနိုင်ပါရန် မြန်မာသံရုံးသို့ ဆက်သွယ်ပြောကြားလာ၍ မမေဖြူလတ် အား မေ ၁၀ ရက်၌ လေဆိပ်တွင် သွားရောက်ခေါ်ဆောင်၍မြန်မာသံရုံးတွင် နေရာထိုင်ခင်း၊ အစားအသောက်နှင့် ပေးခဲ့သည်။ မြန်မာနိုင်ငံသူ မမေဖြူလတ် အား ဆော်ဒီအာရေဗျနိုင်ငံမှ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ရာ ပြန်လည်ထွက်ခွာခွင့် (Exit Permit) ရရှိခဲ့ပြီး ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီရတ်ဒ်မြို့တွင် အခက်အခဲကြုံတွေ့ခဲ့ရမှုကို မမေဖြူလတ် က "ကျွန်မက ပဲခူးမြို့မှာ နေပါတယ်။ ကလေးလည်းရှိတဲ့အတွက် ကျွန်မမှာ ပြည်ပမှာ လုပ်ခလစာများတယ်ဆိုတဲ့ ဆက်သွယ်မှုနဲ့ ရောက်ရှိသွားတာပါ။ ဟိုရောက်တော့ အစားအသောက်မမှန် တာ၊ အိပ်ချိန်နည်းတာ၊ ဘာသာစကား နားမလည်တာနဲ့ လစာတောင်းရာမှာ အခက်အခဲမျိုးစုံကြုံရပါတယ်။ နောက် တစ်အိမ်ကိုရောက်တော့ အလုပ်ဆက်လုပ် လို့ မရတော့တာကြောင့် ကျွန်မကို လေဆိပ်မှာပို့ပေးခဲ့တယ်။ လေဆိပ်မှာ ၁၀ ရက်ကြာတော့ အမိနိုင်ငံကိုပြန်မရောက်

တော့ဘူးလို့ထင်ထားတာ လေဆိပ်ဝန်ထမ်း တွေ က မြန်မာသံရုံးကို ဆက်သွယ်ပေး တော့ ချက်ချင်းလာရောက်ခေါ်ဆောင်တဲ အတွက် အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ သံရုံးကိုရောက်ချိန်မှာ လည်း ဝန်ထမ်းများက အားပေးစကား ပြောပြီး လိုအပ်တာတွေအားလုံး ကူညီ ပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ကြည်နူးဖြစ်ရပါတယ်။ မြန်မာနိုင်ငံကို ပြန်လာတဲ့ လမ်းခရီးတစ်လျှောက်မှာ လည်း သံရုံးက အစစအရာရာကူညီ ဆောင်ရွက်ပေးတာကြောင့် အားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး မိမိနိုင်ငံရဲ့ အပြန် ခရီးဟာမထင်မှတ်ထားတဲ့ ကူညီဆောင် ရွက်ပေးမှုရဲ့ ကျေးဇူးတို့ကြောင့် အားလုံး ချောမွေ့ခဲ့ပါတယ်။ အခုလို ပြည်ပမှာ အခက်အခဲကြုံတွေနေရချိန်မှာ ကူညီဆောင် ရွက်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ သံရုံးကဝန်ထမ်းများအားလုံးကို ဒီနေရာ ကနေ အထူးပဲ လေးလေးစားစား ကျေးဇူး တင်ပါကြောင်း ပြောကြားလိုပါတယ်" ဟု တွေ့ကြုံခဲ့ရမှုတို့ကို ပြောကြားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပ၌

ခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း

များ ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်

ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်

လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ

သည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်

နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၃ ပေခန့်

အကြံပြုချက်

ငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာ

ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်

ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း

စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်

သို့ဖြစ်ပါ၍ အားကောင်းသော မှန်တိုင်း



အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ ရသည့် မြန်မာနိုင်ငံသားများကို မြန်မာ သံရုံးမှ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြပြီး ယခုလို အမိနိုင်ငံသူတစ်ဦး အတိဒုက္ခကြုံ တွေ့နေရစဉ် ကူညီကယ်တင်ပေးမှုအား အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရနှင့် မြန်မာသံရုံးတို့ကို လိုက်လိုက်လဲလဲအထူးကျေးဇူးတင်လျက် ရှိကြောင်း သိရသည်။

နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်

ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်

မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်

ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို

ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း

လေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်

ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း

ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း

ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်

ယခုသတင်းသည် အားကောင်းသော

ဆိုင်ကလုန်းမုန်တိုင်း"ရီမယ်(လ်)"အတွက်

အပ်ပါသည်။

ဖြစ်သည်။

ထုတ်ပြန်ပေးသည့်

ညိမ်းသူ(သတင်းစဉ်)၊ ဓာတ်ပုံ – ကနူး

သီပေါ်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သီပေါ မေ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၌ ၂၀၂၄–၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေး များအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ် နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အမှာစကားပြောကြားပြီး မြို့နယ်ဒုတိယပညာရေးမှူး ဦးမင်းကိုကိုက ကျောင်းနေအရွယ်ကလေး တိုင်း ကျောင်းအပ်နှံနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုမီအောင်နှင့် တာဝန်ရှိသူများက နိုင်ငံတော်က အခမဲ့ထောက်ပံ့သော ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများ အား ကျောင်းသား ကျောင်းသူများကို ပေးအပ်သည်။

သီပေါမြို့နယ် ပညာရေးဌာနအခြေခံကျောင်းများတွင် ကျောင်းအပ်နှံ ရေး သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်ပြီး ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ စိုင်း(သီပေါ<u>)</u>

🗖 ကျောဖုံးမှ ခြေစစ်ပွဲအောင် အသင်း၊ အုပ်စု (ခ) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာနှင့် လာအို အသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲ များကို ်နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၇ ရက်၊ ဆီမီးဖိုင်နယ် ပထမအကျော့ကို ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်၊ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပမည်ဖြစ် သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံ ပြိုင်ပွဲဝင်တစ်သင်းလျှင်

💠 ကျောဖုံးမှ

သတိပေးနှိုးဆော်ချက်

၏ အရှိန်ကြောင့် နောက် (၂၄) နာရီအတွင်း

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ

ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ

ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်

ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့

တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်

ချုန်းရွာပြီး ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်

တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း

ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး

တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်

ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီး

အဆိုပါ အားကောင်းသောမှန်တိုင်းငယ်

အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်း နှစ်ပွဲယှဉ်ပြိုင်ကစား ရမည်ဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအိုအသင်း တို့နှင့်ပွဲများကို အိမ်ကွင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်အသင်းတို့နှင့်ပွဲများကို အဝေးကွင်းကစားရမည်ဖြစ်သည်။ ရေးဆွဲထားမှုအရ နိုဝင်ဘာ၂၃ ရက်တွင် ကမ္ဘော ဒီးယားနှင့် မလေးရှား၊ ခြေစစ်ပွဲ အောင်အသင်းနှင့် ထိုင်းအသင်း၊ နိုဝင်ဘာ ၂၄ ရက်တွင် မြန်မာနှင့်

အင်ဒိုနီးရှား၊ လာအိုနှင့် ဗီယက်နမ်၊ နိုဝင်ဘာ ၂၆ ရက်တွင် မလေးရှား

ခြေစစ်ပွဲအောင်အသင်း၊ ကမ္ဘောဒီးယား၊ နိုဝင်ဘာ ၂၇ ရက်တွင် အင်ဒိုနီးရား နှင့် လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ခြေစစ်ပွဲ အောင်အသင်းနှင့် စင်ကာပူ၊ ထိုင်းနှင့် မလေးရှား၊ နိုဝင်ဘာ ၃၀ ရက်တွင် လာအိုနှင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား၊ ဒီဇင်ဘာ ၂ ရက်တွင် စင်ကာပူနှင့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ခြေစစ်ပွဲအောင် အသင်း၊ ဒီဇင်ဘာ ၃ ရက်တွင် ဖိလစ်ပိုင်နှင့် ဗီယက်နမ်၊ မြန်မာ နှင့် လာအို၊ ဒီဇင်ဘာ ၆ ရက်

တွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူ၊ ဒီဇင်ဘာ ၇ ရက်တွင် ဗီယက်နမ်နှင့် မြန်မာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်အသင်း . ယှဉ်ပြိုင်ကစားမည်ဖြစ်

နောက်ဆုံးသတင်း

မိုး/ဇလ

__ မြန်မာအသင်းသည်၂၀၂၂ ခုနှစ် ပြိုင်ပွဲတွင် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ လာအိုအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ယခုပြိုင်ပွဲတွင် ဗီယက်နမ်၊ လာအို ထပ်မံတွေ့ဆုံခြင်းဖြစ် တို့နှင့်

ရဲရင့်လွင်၊ဓာတ်ပုံ–သော်လေး

ရေချွေတာရေး နည်းလမ်းများ

- ◆ အဝတ်အနည်းငယ်အတွက် အဝတ်လျှော်စက် မသုံးပါနှင့်။ အဝတ်လျှော်စက်အပြည့် အဝတ်ရှိမှ သာ စက်ဖြင့် လျှော်ပါ။
- 🔷 ဘုံပိုင်ခေါင်းမှ ရေစက်ကျမနေစေရန် ကျပ်အောင် ပိတ်ပါ။ ဘုံပိုင်ခေါင်းကိုမသုံးဘဲ ဖွင့်ထားခြင်း မပြုပါနှင့်။

စင်ကာပူနှင့်

ရှိနိုင်သည်။

ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဂျီရိုနာနှင့် ပြီး ယူရှိပါလိဂ်ပြိုင်ပွဲသို့ ဘီဘာအိုလ်နှင့် ရီးရဲဆိုစီဒက်စ်တို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ ရီးရဲဘက်တစ်အသင်းက ကွန်းဖရင့်လိဂ်ခြေစစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။

ရာသီပိတ်သိမ်းချိန်တွင် ရမှတ်အနည်းဆုံးသာ စုဆောင်းထားနိုင် သည့် ကာဒစ်၏ အယ်မီးရီးယားနှင့် ဂရန်နာဒါအသင်းတို့ တန်းဆင်းခဲ့ရ သည်။ သွင်းဂိုးအများဆုံးကစားသမားဆုကို ဂျီရိုနာအသင်းမှ တိုက်စစ် ကစားသမား ဒူဘိုက်က ၂၄ ဂိုးဖြင့် ရယူနိုင်ခဲ့သည်။ ဂိုးအပြတ်ဆုံး အိမ်ကွင်း နိုင်ပွဲအဖြစ် ဂျီရိုနာအသင်းက ဂရန်နာဒါအသင်းကို ခုနှစ်ဂိုးပြတ် အနိုင် ရရှိသောပွဲစဉ်မှတ်တမ်းဝင်ခဲ့သည်။ ထို့ပြင် ဂိုးအပြတ်ဆုံး အဝေးကွင်း နိုင်ပွဲအဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းက ဗယ်လက်ကာနို ့ အသင်းကို ခုနှစ်ဂိုးပြတ် အနိုင်ရရှိသောပွဲစဉ်မှတ်တမ်းဝင်ခဲ့သည်။

နိုင်ပွဲရရှိမှု အကြာဆုံးအသင်းအဖြစ် ရီးရဲမက်ဒရစ်အသင်းက ကိုးပွဲ ဖြင့် မှတ်တမ်းဝင်ခဲ့သလို ရှုံးပွဲမရှိ အရှည်ကြာဆုံးအသင်းအဖြစ်လည်း ၃၁ ပွဲဖြင့် မှတ်တမ်းဝင်ခဲ့သည်။ နိုင်ပွဲပျောက်ဆုံးမှု အကြာဆုံးအသင်း အဖြစ် အယ်မီးရီးယားအသင်းက ၂၈ပွဲဖြင့် မှတ်တမ်းဝင်ခဲ့သလို ရှုံးပွဲ ဆက်မှုအကြာဆုံးအသင်းအဖြစ်လည်း အယ်မီးရီးယားအသင်းက ရှစ်ပွဲ ဖြင့် မှတ်တမ်းဝင်ခဲ့သည်။

ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား သုံးနိုင်ငံထိပ်သီးအစည်းအဝေးတွင် ပူးတွဲကြေညာချက်ထုတ်ပြန်

ဆိုးလ် မေ ၂၇ ဂျပန်၊ တရုတ်နှင့် ခေါင်းဆောင်များသည် ကိုရီးယားကျွန်းဆွယ်အရေး

နှင့်ပတ်သက်ပြီး နိုင်ငံရေးအရ ပြေလည်စေရန် တောင်ကိုရီးယားနိုင်ငံ အတွက် အပြုသဘောဆောင်သော ကြိုးပမ်း အားထုတ်မှုများ ဆက်လက်လုပ်ဆောင်ရန် ကတိ



ကဝတ်များပါဝင်သော ပူးတွဲကြေညာချက်တစ်ရပ် ကို အတည်ပြုလိုက်ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ၊ တရုတ်ဝန်ကြီး ချုပ် လီချန်းနှင့် တောင်ကိုရီးယားသမ္မတ ယွန်ဆက် ယိုးလ်တို့၏ သုံးနိုင်ငံထိပ်သီးအစည်းအဝေးကို မေ ၂၇ ရက်က တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်တွင် ပြုလုပ်ခဲ့သည်။

ခေါင်းဆောင်များသည် ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ ရည်ရွယ်ချက်များ၊ အခြေခံမူများ၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတကာဥပဒေကို အခြေခံသော နိုင်ငံတကာစည်းမျဉ်းတစ်ရပ်အတွက် ၎င်းတို့၏ ကတိကဝတ်များကို ထပ်မံအတည်ပြု ကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထား သည်။

သုံးနိုင်ငံထိပ်သီးအစည်းအဝေးနှင့် သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ရပ်တန့်မှုမရှိဘဲ ပုံမှန်ကျင်းပသင့်ကြောင်းနှင့် ပတ်သက်ပြီး ခေါင်းဆောင်များက သဘောတူ ခဲ့ကြသည်။ ခေါင်းဆောင်များသည် ၂၀၂၅–၂၀၂၆ ခုနှစ်ကို သုံးနိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေး နှစ်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

၁၃

ကိုရီးယားကျွန်းဆွယ်နှင့် အရှေ့မြောက်အာရှ တွင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြော ရေးများကို ထိန်းသိမ်းခြင်းသည် ၎င်းတို့နိုင်ငံများ ၏ ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေကြောင်း ခေါင်းဆောင်များက ထပ်မံအတည်ပြုခဲ့သည်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားကင်းစင် ရေး၊ ပြန်ပေးဆွဲခြင်း ကိစ္စရပ်များအသီးသီးအတွက် ၎င်းတို့၏ ရပ်တည်ချက်များကို ထပ်လောင်း ပြောကြားထားကြောင်း ကြေညာချက်တွင် ဖော်ပြ အင်န်အိတ်ချ်ကေ ထားသည်။

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်**ဖွန်းမုန်တိုင်း** ဝင်ရောက်တိုက်ခတ်မှုကြောင့် သုံးဦး သေဆုံး

တိုင်ဖွန်းမုန်တိုင်း အီဝီနီယာကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးရေလျှံမှု များ ဖြစ်ပေါ်ခဲ့ပြီး ခုနစ်လသား ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက မေ၂၇ ရက်တွင် ပြောကြားသည်။

သေဆုံးသူများသည် မနီလာအရှေ့တောင်ဘက် ကွီဇုန်ပြည်နယ် မှ ဖြစ်ကြောင်း ရဲမျူးကြီး ယန်ဖာဂျာဒိုက သတင်းထောက်များအား ပြောကြားသည်။ ကလေးငယ်တစ်ဦးသည် ကြမ်းတမ်းသောရေစီး နောက်မျောပါသွားပြီး ရေနစ်သေဆုံးသွားကာ အမျိုးသားတစ်ဦးနှင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့မှာ ၎င်းတို့ ၏နေအိမ်၌ အိပ်ပျော်နေစဉ် သစ်ပင်လဲကျပိမိပြီး သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီကမူ ယခုနှစ်အတွင်း ဖိလစ်ပိုင်၌ တိုက်ခတ်ခဲ့သည့် ပထမဆုံး တိုင်ဖွန်း အီဝီနီယာကြောင့် သေဆုံးမှုကို အစီရင်ခံခြင်းမရှိသေး သော်လည်း ယင်းမုန်တိုင်းကြောင့် မနီလာမြို့ အရှေ့တောင်ဘက် ဘီကော်လ် ဒေသတွင် အနည်းဆုံး လူခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသ လေးခုရှိ လူ ၂၀၀၀၀ နီးပါး ထိခိုက်ခဲ့ကြောင်း ကောင်စီက ထုတ်ပြန် ခဲ့ပြီး မုန်တိုင်းဒဏ်သင့်သူ ၂၀၀၀ ကျော်မှာ အစိုးရ၏ ကယ်ဆယ် ရေးစခန်းများတွင် ခိုလှုံလျက်ရှိပြီး အခြားသူများမှာ ၎င်းတို့၏ ဆွေမျိုးများနှင့်အတူ နေထိုင်လျက်ရှိသည်။

လက်ဘန္ဒန်တောင်ပိုင်းသို့ အစ္စရေးလေကြောင်းတိုက်ခိုက် တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ဘေရွတ် မေ ၂၇ လက်ဘနွန်တောင်ပိုင်း ဘင့်ဂျဘေးလ်မြို့၌ မေ ၂၇ ရက်နံနက်ပိုင်း တွင် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ အရပ်သားတစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိကြောင်း လက်ဘနွန်တပ်ဖွဲ့သတင်း

ရင်းမြစ်များက ပြောသည်။

ဘင့်ဂျဘေးလ်မြို့လယ်ရှိ အစိုးရဆေးရုံဝင်ပေါက်တွင် အစ္စရေး ဒရုန်းတစ်စင်းက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်သုံးစင်းဖြင့် မော်တော် ဆိုင်ကယ်တစ်စီးကို ပစ်ခတ်ခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောကြားသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် မော်တော်ဆိုင်ကယ်မှာ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ အခြား ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

သေဆုံးသွားသောအရပ်သားမှာ ချက္ကရာကျေးရွာသား အလီဝီဇာနီ ဖြစ်ကြောင်း တရားဝင်ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များ က ပြောကြားသည်။ တစ်ချိန်တည်း၌ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေး သမားများကလည်း အစ္စရေး၏ နေရာအများအပြားကို တိုက်ခိုက် ခဲ့သည်ဟု သိရသည်။

ဆိုင်ကလုန်းမှန်တိုင်း ရီမယ်(လ်) ကြောင့် ဘင်္ဂလားဒေ့ရှ်၌ ခုနစ်ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံး

ဒါကာ မေ ၂၇ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မေ ၂၆ ရက်ညပိုင်းက ဆိုင်ကလုန်း မုန်တိုင်း ရီမယ်(လ်)ဝင်ရောက် မိုးသည်း တိုက်ခတ်မှုကြောင့် ထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခဲ့သဖြင့် အနည်းဆုံး ခုနစ်ဦး သေဆုံးကြောင်း သိရ

သေဆုံးသူများမှာ ဘင်္ဂလား ဒေ့ရှ် တောင်ပိုင်းနှင့် အရှေ့ တောင်ပိုင်း ကမ်းရိုးတန်းခရိုင် ငါးခုမှဖြစ်ပြီး ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူနှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ မုန်တိုင်းသည် တောင်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ကမ်းရိုးတန်း တစ်လျှောက်၌ ဒေသစံတော်ချိန် ည ၈ နာရီတွင် ဝင်ရောက် တိုက်ခတ်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန၏ ဆိုင်ကလုန်း သတိပေးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး အမ်ဒီရှားမန်အာစန်က

_ ဆိုင်ကလုန်းမုန်တိုင်း တိုက်

ခတ်မှုကြောင့် ကမ်းရိုးတန်းခရိုင် ၁၂ ခုခန့်တွင် သီးနှံများ ပျက်စီးခဲ့ သည့်အပြင် လုံခြုံစိတ်ချရမှုမရှိ သော ခရိုင် ၁၀ ခုမှ အနည်းဆုံး လူ ၈၀၀၀၀၀ ကိုလည်း ကယ်ဆယ် ရေးစခန်းများသို့ ရွှေ့ပြောင်းထားခဲ့ သည်ဟုဆိုသည်။ ကမ်းရိုးတန်း ဒေသများ၌ လေပြင်းတိုက်ခတ်မှု ကြောင့် ဓာတ်တိုင်များ ကျိုးကျပြီး နောက် လူပေါင်း ၁၅ သန်းခန့်မှာ

ထို့အတူ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) တိုက်ခတ်ပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက် ဘန်ဂေါပြည်နယ်တွင် နှစ်ဦးထက် မနည်းသေဆုံးပြီး သုံးဦးဒဏ်ရာ ရခဲ့ကြောင်း တာဝန်ရှိသူများက မေ၂၇ ရက်တွင် ပြောကြားသည်။ ဆိုင်ကလုန်းမုန်တိုင်း မကျရောက်

လျက်ရှိသည်။

လည်း လျှပ်စစ်မီးပြတ်တောက် မီ ဒေသဆိုင်ရာအစိုးရက လူပေါင်း ၁၀၀၀၀၀ ကျော်ကို ဘေးလွတ်ရာ သို့ရွှေ့ပြောင်းပေးခဲ့သည်။ရေဘေး သင့်ပြည်သူများကို စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် ဆေးဝါးအကူ အညီများပေးပြီး ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားသည်။

_ ဆင်ဟွာ



ဘင်္ဂလားခေ့ရှိနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်)ဝင်ရောက်တိုက်ခတ်မှုကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းသူများကို တွေ့ရစဉ်။

စက်သုံးဆီပြတ်တောက်မှုကြောင့် လူနာများ၏ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဂါဇာဆေးရုံပြော

ဂါဇာ မေ ၂၇ လျှပ်စစ်ဓာတ်အားပေး စက်များ အတွက် စက်သုံးဆီမရရှိပါက လူနာများ၏ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ဆေးရုံတစ်ရုံမှ တာဝန်ရှိသူများက ပြောသည်။

နယ်စပ်ဂိတ်များ ပိတ်ထား ခြင်းနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ များ ထောက်ပံ့ပေးမှု နှောင့်နှေး ကြန့်ကြာနေခြင်း များကြောင့် စက်သုံးဆီ ပြတ်တောက်နေခြင်း ဖြစ်ကြောင်း သိရသည်။ မေလ

အစောပိုင်းကတည်းက စက်သုံး ဆီမရရှိကြောင်း ခန်းယူနစ်မြို့ရှိ နက်ဆာဆေးရုံမှတာဝန်ရှိသူများ . က အင်န်အိတ်ချ်ကေ၏ ဂါဇာရုံး နှင့် အခြားသော ဒေသတွင်း မီဒီယာများကို ပြောသည်။

သိုလှောင်ကန် တစ်ခုတွင် ကျန်ရှိသော စက်သုံးဆီ အနည်း ငယ်ကို ရေပုံးဖြင့်ခပ်ယူပြီး လျှပ်စစ်ဓာတ်အားပေး စက်များ လည်ပတ်နိုင်ရန် စီမံဆောင်ရွက် ခဲ့ရကြောင်း ၎င်းတို့က ပြော သည်။

ထို့ပြင် မွေးစကလေး အထူး

ကြပ်မတ်ကုသဆောင်တွင် မွေးစ ကလေး ၁၂ ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း တာဝန်ရှိသူ များက ပြောသည်။

စက်သုံးဆီ ထောက်ပံ့မှုများ အချိန်မီ ရောက်ရှိမလာပါက နာမကျန်းသူများနှင့် လမစေ့ဘဲ မွေးဖွားထားသော မွေးစကလေး ငယ်များမှာ သေဆုံးနိုင်ဖွယ်ရှိ ကြောင်း ဆေးရုံညွှန်ကြားရေးမှူး သတင်းထောက်များအား ပြောသည်။ ဖေဖော်ဝါရီလတွင် ___ အစ္စရေးတပ်ဖွဲ့များက ဟားမားစ် များ ပုန်းခိုအောင်းနေသည်ဟု

ဆိုကာ ဆေးရုံကို ဝင်ရောက် စီးနင်းခဲ့သည်။

အခြား သတင်းတစ်ရပ်တွင် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ ရေးရာ အကြီးအကဲက ထိုးစစ် ဆင်မှုများ ဆက်လက်လုပ်ဆောင် နေခြင်းသည် နိုင်ငံတကာတရား ရုံး၏ဆုံးဖြတ်ချက်ကို ဆန့်ကျင် ရာရောက်ကြောင်း ပြောကြားကာ ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့တွင် စစ်ရေး ဆောင်ရွက်မှုများကို ရပ်တန့်ရန် အစ္စရေးအား တိုက် တွန်းထားသည်။

အင်န်အိတ်ချ်ကေ

ဥယျာဉ်ဇင်ကျေးရွာ၌ တိုင်ထောင်ပဲ စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ



ရွှေဘိုဈေးကွက်၌ ပဲစင်းငုံ(နီ)များ အရောင်းအဝယ်ဖြစ်မှု အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုဈေးကွက်သို့ ဇန်နဝါရီလ ဒုတိယပတ်မှစတင်၍ ပဲစင်းငုံ(နီ)များ စတင်ဝင်ရောက် အရောင်း အဝယ်ဖြစ်ခဲ့ပြီး မေလတတိယပတ်တွင် တစ်ပတ်အတွင်း ပဲစင်းငုံ(နီ) တင်း ၁၀၅၀၊ တန်အားဖြင့် ၃၄ တန် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း

မကွေးတိုင်းဒေသကြီး မင်းဘူး တစ်ဧကလျှင် မျိုး၊ သွင်းအားစု၊ တိုင်ထောင်ပဲများကို စတင် အဝယ်အဆင်ပြေလျက်ရှိကြောင်း လုပ်သားခ အပါအဝင် စုစုပေါင်း ခူးဆွတ်၍ ရောင်းချရကြောင်း၊ တိုင်ထောင်ပဲစိုက် တောင်သူ ငွေကျပ် ၆၀၀၀၀၀ ခန့် ကုန်ကျ၍ ဈေးကွက်အနေဖြင့် မင်းဘူးမြို့သို့ တစ်ဦးထံမှ သိရသည်။ စိုက်ပျိုးပြီး နှစ်လခန့် အကြာတွင် တင်ပို့ရောင်းချပြီး DOCA (မന്റോ)




မင်းဘူး(စကု)မြို့နယ် ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ဥယျာဉ်ခြံသီးနှံများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ဥယျာဉ်ဇင်ကျေးရွာတွင် တိုင် ထောင်ပဲကို လယ်ကန်သင်းဘေး တွင် တိုင်ထောင်၍ စိုက်ပျိုးခြင်း၊ အခြားသီးပင်စားပင်များနှင့် ရော ၍ စိုက်ပျိုးခြင်း၊ သီးသန့်စိုက်ပျိုး စသည်ဖြင့် စိုက်ပျိုးကြ ကြောင်း၊ တိုင်ထောင်ပဲ စိုက်ပျိုးရာ တွင် တစ်ဧကလျှင် တိုင်ထောင်ပဲ မျိုး ၃ ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့်

ပခုက္ကူမြို့၌ မြေပဲဆန်ဈေးနှုန်းတည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်

ပခုက္ကူဈေးကွက်၌ မေလ ကြောင်း၊ ဈေးကွက်အနေဖြင့် မြေပဲဆားလှော်လုပ်ငန်းရှင်များ၊ လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိကြောင်း သိရ သည်။ DOCA (မကွေး)

တတိယပတ်တွင် ယခင်ပတ် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ အရောင်းအဝယ်

အတိုင်း ဈေးနှုန်းတည်ငြိမ်လျက် ရှိကာ တစ်ရက်လျှင်၂၄ပြည်ဝင် အစားအသောက်ကုန်မျိုးစုံ ထုတ် အိတ်ရေ ၄၀၀ ခန့်၊ ပိဿာချိန် အားဖြင့် ၉၆၀၀ ခန့် နေ့စဉ် ဖြစ်လျက်ရှိ



ပခုက္ကူဈေးကွက်သို့ မြေပဲစိုက်ပျိုး လျက်ရှိကြောင်း၊ ပဲတီစိမ်းကို မှုများသော ပခုက္ကူမြို့နယ်အတွင်း ဖေဖော်ဝါရီလနှင့် မတ်လဆန်း ရှိမြစ်ခြေမြို့၊ ကမ္မမြို့နှင့် ယောနယ် တွင် စိုက်ပျိုးကြပြီး မေလတွင် အတွင်းရှိ ပေါက်မြို့၊ ဆောမြို့၊ စတင်ထွက်ပေါ်ကြောင်း၊ ယခု ထီးလင်းမြို့၊ ကျောက်ထုမြို့များမှ အချိန်တွင် ပဲတီစိမ်းများ လှိုင်လှိုင် မြေပဲတောင့်များ ထွက်ပေါ်၍ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဝင်ရောက်လျက်ရှိပြီး ပဲတီစိမ်း မြေပဲဆန်များအဖြစ် အရည်အသွေး အပေါ်မူတည်၍ ထုတ်လုပ်ကာ မြို့ပေါ်ရှိ ဝယ်လက် ဈေးနှုန်းပိုမိုရရှိကြောင်း၊ ဈေးကွက် များဖြစ်သော ကုန်သည်လုပ်ငန်း အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက် ရှင်ကြီးများမှတစ်ဆင့် ဒေသတွင်း ရှိသော ပဲတီစိမ်းများကို မန္တလေး ... လုပ်ငန်းရှင်များသို့ မြေပဲလုံးဆန် မြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချ အနီများ ပြန်လည်ဖြန့်ဖြူး လျက်ရှိကြောင်း သိရသည်။ ရောင်းချပြီး အရောင်းအဝယ်

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်

ဝင်ရောက်

ကြိတ်ခွဲ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ လျက်ရှိပြီး သီးနှံများကို ရာသီ အလိုက် စိုက်ပျိုးလျက်ရှိရာ ပဲတီ အဓိကထားလုပ်ကိုင် စိမ်းသီးနှံများကိုလည်း စိုက်ပျိုး

ကန့်ဘလူမြို့နယ်၌ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပြီး

အရောင်းအဝယ်ဖြစ်လျက်ရှိ

ခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်း

စဉ်

5

မြစ်ကြီးနား

လားရှိုး

ကျိုင်းတုံ

ဘားအံ

၆ မော်လမြိုင်

၉ ရန်ကုန်

ပုသိမ်

ဟားခါး

ပခုက္ကူ

မကွေး

ပျဉ်းမနား

နေပြည်စေ

၁၆ ပြည်

တောင်ကြီး



၂၇–၅–၂၀၂၄ ရက်နေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးဈေးနှုန်းများ

ဖြစ်လျက်ရှိသည်။

DOCA (စစ်ကိုင်း)

ရေတွက်ပုံ(ကျပ်) ဆန်(တစ်ပြည်) ဆီ(တစ်ပိဿာ) စားဖိုဆောင်သုံး (တစ်ပိဿာ) အသား၊ ငါး(တစ်ပိဿာ) ကြက် ကြက်သွန် ကြက်သွန် မြို့အမည် ပေါ် ငရုတ် ငါးမြစ် အုန်း ဆီ ညေ့်မထ ချင်း မြေပဲ ကျည်း သီး သကြား ကြက် ဖြူ ଜା ခြောက် တက် റ്റി ဆန်း ချင်း 8 (ကြူကုတ်) G ၁၇ 9 ၁၄ ၁၉ G <u> </u> 2000 Joooo 9000 ၁၇၀၀၀ აჟიიი გეიი ეიიი ეიიი Доос აჟიიი ၁၇၀၀ გეიი ეჟიი ეიიი ეიიი 15000 ၂၃၀၀၀ აჟიიი ეეიი ეჟიი ၁၇၅၀၀ 9000 ၁၂၀၀၀ 2500 9000 ეეიი 22000 JSOOG აციიი ၁၇၀၀၀ 00000 ၈၅၀၀ ეეიი ეგიი 25000 ენიიი ၅၈၀၀ ၁၅၅၀ ეციი 2000 ၁၂၀၀၀ ეეიი 5,000 ეეიი ၁၅၀၀၊ **2600** აეიიი Gooo 2,000 ეგიი ეეიი 9900 ეციიი God 9000 Gooo 0000 9,000 ეციი გეიი 9900 Good აეიიი Gooo **ე**წეი ნიჟი ၁၅၀၀၀ ၁၉၀၀၀ იეეიი 2000 ავეიი ტეი ეეიი വ്വാ ၁၂၅၀၀ ეგეიი ენიი [©]ე00 Gooo 9000 ၁၇၀၀ 9,000 აჟიიი റെ ეეიი 20000 20000 **2600** [©]ე00 റെറ ეүეი ეეიი J0000 ၈၅၀၀ Gooo 9000 ၁၁၅၀၀ Gooo Good ეჟიი **ე**გეიი 90000 ാൃററ ၂၅၀၀၀ 9000 Gçoo ^წგეი റെറ აციიი 20000 9900 25000 ാൃഠഠഠ ၁၃၅၀၀ ാൃഠഠഠ റ്വഠഠ ეიიი ၁၇၀၀၀ J0000 Gooo ၂၀၀၀ 9900 9000 25000 Gooo 20000 ၂၈၀၀ 2,000 00000 9000 00000 റെറ Gçoo çaco 2000 ეგიიი Gooo 2000 Joooo J0000 Gooo 22000 20000 Jooo 22000 00000 9000 ცეიი 900 ეეიი J000 ეიიი 2000 ാറെറ 9,000 ეციი ე၅၀၀ ეეიი ცეიი აწიიი Gooo Gooo **Gე**00 ၃၈၅၀ ეეეი აჟიიი ეეიი 22000 ၁၃၀၀၀ 900 2000 ၂၈၀၀ ഉഠാ აგეიი 25000 0000 ാൃഠഠഠ ცეიი Gooo Goo აციიი _{წე00} 2000 ၁၅၀၀၀ ეეიი 22000 ၂၀၀၀ 22000 25000 20000 0000 Ç000 2000 ÇDOO აჟიიი 10000 ၂၅၀၀၀ 20000 5,000 ეეიი 25000 ეეიი 2000 990 9600 2900 ეეიი აჟიიი აჟიიი 9000 9200 ഉഠാ ၁၅၀၀၀ 2.[loo ၂၅၀၀ 0000 ၇၅၀၀ 1900 20000 ენიი ഉഠാ ၁၅၂၀၀ 2,1900 0000 9,100 ეჟიი Lloc 2000 ၁၂၀၀ 9900 აეიიი ცეიი გეიი

မြန်မာ့အလင်း

တရား၀င်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား ထပ်မံအရေးယူဆောင်ရွက်ခြင်း

အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက် စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထား သော နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိ ကိုင်ဆောင် ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါ ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အဖွဲ့အစည်းများနှင့် အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်း ဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာ ဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန် ညှိနှိုင်း လျက်ရှိပါသည်။

- (က) ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင်
- (ລ) Moe Latt
- (ဂ) Si Thu & bro များ
- (ဃ) ရန်ကုန်ငွေဈေး
- (c) ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange

- (စ) ဒေါ်လာရောင်းဝယ်
- **December Snow**
- June Lin Htet Naing
- Htet Yan Money Exchange
- Global Value Services-GVS Money Exchange
- Boss Online Money Exchange Services (Family Money Exchange)
- Lucky Sky Gold Smith (Facebook Page)
- (일) Nay Myo Htet (Facebook Page)
- Gold Market Myanmar (Facebook Page)
- (တ) Naing Lu

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့သော အဖွဲ့ အစည်းများအား ဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း စောင့်ကြည့်အရေးယူသွားမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက် ခြင်းများကိုလည်း ပြည်သူလူထုသိရှိရန် ကြေညာထုတ်ပြန်လျက် ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် တရားဝင်လိုင်စင်ထုတ်ပေး ထားပြီး နိုင်ငံခြားငွေများ လဲလှယ်ရောင်းချခွင့်ရှိသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၌သာ လဲလှယ်ရောင်းချဝယ်ယူသွားရန် ထပ်မံ အသိပေးအပ်ပါသည်။

၄။ အထက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက် စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများရောင်းဝယ်၍ ငွေဈေး ကစားနေသူများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ တို့အပြင် အများပြည်သူအကျိုးကို ထိခိုက်စေသည့်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့်ပါ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

လေ့လာရေးခရီးစဉ်ပြီးမြောက်၍ ပဲခူး(အရှေ့) လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ ပြည်မြို့မှ ပဲခူးမြို့သို့ ပြန်လည်ထွက်ခွာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မေ၂၅ ရက်မှ၂၇ ရက်အထိ ပဲခူး(အနောက်) ပြည်ခရိုင်အတွင်း လေ့လာရေးခရီးစဉ်ရောက်ရှိနေသော ပဲခူး (အရှေ့)မှ လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လေ့လာရေးခရီးစဉ်ပြီးမြောက်၍ ပြည်မြို့မှ ပဲခူးမြို့သို့ ပြန်လည်ထွက်ခွာကြောင်း သိရသည်။

အဆိုပါ ပဲခူးတိုင်းအရှေ့ခြမ်း လူငယ်ကင်းထောက် လေ့လာရေးအဖွဲ့သည် မေ ၂၅ ရက် ညနေပိုင်း ပြည်ခရိုင် ရွှေတောင်မြို့သို့ ရောက်ရှိကာ တာဝန်ရှိသူများက ခရီးဦးကြိုဆိုကြပြီး ရွှေတောင်မြို့ သမိုင်းဝင်ရွှေနတ်တောင် စေတီတော်မြတ်ကြီးနှင့် ရွှေမျက်မှန်ရုပ်ပွားတော်မြတ်ကြီးတို့အား သွားရောက် ဖူးမြော်ကြည်ညို၍ သမိုင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ ကို လေ့လာခဲ့ကြကာ ဂေါပကအဖွဲ့များက ဘုရား သမိုင်းဖြစ်စဉ်များကို ရှင်းလင်းပြသပေးသည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့သည် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဂေါပက အဖွဲ့က ဘုရားနောက်ခံသမိုင်းကြောင်း၊ ဗုဒ္ဓမြတ်စွယ် တော်သမိုင်းနှင့် စေတီတော်ရင်ပြင်ရှိ ဗုဒ္ဓပြတိုက်မှ ဆင်းတုတော်များ၊ ရှေးဟောင်းပစ္စည်းများနှင့် Digital Museum တို့ကို လိုက်လံရှင်းလင်းပြသပေးသည်။ ထို့နောက် လေ့လာရေးအဖွဲ့ ညအိပ်တည်းခိုရပ်နား မည့် ပြည်တက္ကသိုလ်၌ တာဝန်ရှိသူများအဖွဲ့ က ဂုဏ်ပြု ပန်းကုံးများဖြင့် ခရီးဦးကြိုဆိုဂုဏ်ပြုကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် မေ ၂၆ ရက် နံနက်ပိုင်းတွင် ပြည်ခရိုင် ပန်းတောင်းမြို့နယ်ရှိ သမိုင်းဝင် ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုလေ့လာကြသည်။ ဆက်လက်ပြီး ပြည်တက္ကသိုလ် ဓာတုဗေဒဌာန၊ ရူပဗေဒဌာန၊ သမိုင်းဌာနနှင့် တက္ကသိုလ်စာကြည့် တိုက်တို့ကို သွားရောက်လေ့လာခဲ့ကြကာ ပြည် တက္ကသိုလ် သင်္ချာဌာန၌ တက္ကသိုလ်တာဝန်ရှိသူများ က လေ့လာရေးအဖွဲ့အား အုပ်စုနှစ်ခုခွဲ၍ သင်္ချာ စွမ်းရည်ပြိုင်ပွဲကျင်းပပေးကာ ဆုရအဖွဲ့အား ပြည် တက္ကသိုလ်မှ အမှတ်တရဂုဏ်ပြုလက်ဆောင် ချီးမြှင့် ပေးသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ နဂါးတွန့်တံခါး၊ သီရိခေတ္တရာ ယဉ်ကျေးမှုပြတိုက်၊ ကုန်းအမှတ်(၅၃)၊ ဘောဘော ကြီးဘုရား၊ ရဟန္တာကန်၊ အတွင်းနန်းတော်ရာနှင့် ဘုရားကြီးဘုရားတို့အား သွားရောက်လေ့လာဖူးမြော်



ကြည်ညိုကြပြီး ညပိုင်းတွင် ပြည်ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများက လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့ကို ခေတ္တရာရတနာမြို့တော်ခန်းမ၌ တေးဂီတနှင့် အက အလှဖျော်ဖြေရေးအစီအစဉ်များဖြင့် ဂုဏ်ပြုညစာ စားပွဲကျင်းပပေးသည်။

အဆိုပါ ပဲခူးအရှေ့ခြမ်း လူငယ်ကင်းထောက် လေ့လာရေးအဖွဲ့သည် ခရီးစဉ်အတွင်း ညအိပ် တည်းခိုရာ ပြည်မြို့ ရွှေတစ်ချောင်းလမ်းရှိ ပြည်

ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်မှ ပဲခူးမြို့သို့ ပြန်လည်ထွက်ခွာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လေ့လာရေးအဖွဲ့ကို နွေးထွေးပျူငှာစွာ နှုတ်ဆက်ကြပြီး ယင်းလေ့လာ ရေးအဖွဲ့သည် အပြန်ခရီးတွင် ရွှေတောင်မြို့နယ်ရှိ သမိုင်းဝင် စက်စက်ယိုစေတီတော်မြတ်ကြီးအား ဝင်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)

ကျောက်တန်းမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျှော့ချရေးအသိပညာပေး



ကျောက်တန်း မေ ၂၇ ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့ အလယ်ပိုင်းရပ်ကွက် ရှိ(မြိုမ) အခြေခံပညာ အလယ် တန်းကျောင်း ရွှေသံလွင်ခန်းမ၌ မေ ၂၇ ရက်က သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး နှင့် လျှော့ချရေး အသိပညာပေး ဆောင်ရွက်ခြင်း အခမ်းအနား

အခမ်းအနားတွင် မြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး

ဦးကျော်သူရမျိုးက မီးသတ်တပ်ဖွဲ့ ဝင်များနှင့်အတူ ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်း တစ်မျိုးချင်းစီ၏ အသုံးပြုပုံနှင့် စနစ်တကျ အသုံးပြု တတ်စေရန်များကို လက်တွေ့ ရှင်းလင်းပြသသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ မြို့နယ်စီမံ အဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်သန်း ထွန်းနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားသို့

နေပြည်တော်နှင့် မန္တလေးမြို့တို့အနီးတစ်ဝိုက်တွင် ယနေ့ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်သည်။ ရန်ကုန်မြို့ နှင့် အနီးတစ်ဝိုက်တွင် ယနေ့ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်းပြည့်ဖြစ်သည်။

မိုး/ဇလ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၇၄ ဦး တွေ့ရှိ

(၂၇–၅–၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၉–၅–၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆–၅–၂၀၂၄) ရက်နေ့၊ ည (၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း _____ (၂၅,၅၉၀)ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်–၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၇၄)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံ ကာလအတွင်း ကိုဗစ်–၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ <u>moh.gov.</u> mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်

စားသုံးဆီ အရည်အသွေးမြင့်မားရန် စိုက်ပျိုးရေးနည်းပညာများ

စိုးမိုးဝင်း(စိုက်ပျိုးရေး)

မြန်မာလူမျိုးတို့သည် နေ့စဉ်ချက်ပြုတ်စားသောက်ကြရာတွင် စားသုံးဆီကို အမြဲတမ်း အသုံးပြုကြသည်။ "ဆီရွှဲဖွဲတောင်ဟင်းဖြစ်"ဟု ဆိုစကားပြုရလောက်အောင် ရှေးမြန်မာမင်းများ လက်ထက် ကတည်းက ဆီကို နှစ်ခြိုက်စွာ စားသုံးခဲ့ကြပြီး ယနေ့ခေတ်တွင်လည်း ဟင်းချက်ရာမှာဖြစ်စေ၊ ကြော်ရာမှာဖြစ်စေ၊ အသုပ်စားရာမှာဖြစ်စေ ဆီကို မဖြစ်မနေအသုံးပြုကြသည်။ စားသုံးဆီဆိုသည်မှာ ချက်ပြုတ် ကြော်လှော်စားသုံးရာတွင် အဆိပ်အတောက်မဖြစ်စောဘဲ စားသုံးရန် သင့်တော်သောဆီကို ခေါ်သည်။ မြန်မာနိုင်ငံတွင် စားသုံးနေသော အသုံးများသည့် ဆီအမျိုးအစားများမှာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြစ်သည်။

ဆီထွက်သီးနံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး ဆောင်ရွက်သကဲ့သို့ မြန်မာလူမျိုးတို့သည် ဆီကို နေ့စဉ်စားသုံးနေကြသည့်အတွက် စားသုံးဆီအရည်အသွေးမြင့်မားရေးသည်လည်း အလွန်အရေးကြီး ပါသည်။ ထို့ကြောင့် စားသုံးဆီမထုတ်လုပ်ခင် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်စဉ်ကတည်းက စားသုံးဆီအရည်အသွေး မြင့်မား စေနိုင်သည့် စိုက်ပျိုးရေးနည်းပညာများကို ဆောင်ရွက်သင့်ပါသည်။

ဆီထွက်သီးနှံများမှအစပြု၍ အရည်အသွေးမြင့်မားသော စားသုံးဆီထုတ်လုပ်နိုင်ရေး လုဝ်ငန်းစဉ်ကွင်းဆက်တစ်လျှောက်လုံး တွင် အဓိကအရေးပါသော လုဝ်ငန်းအစိတ်အပိုင်းများမှာ ဆီထွက် သီးနှံကုန်ကြမ်းများ ရယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ နည်းပညာ သုံး၍ ကုန်ချောထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် သိုလှောင်ဖြန့်ဖြူး ခြင်းစသည်တို့ ပါဝင်နိုင်သည်။ ထိုအဆင့်များတွင် ပထမဆုံး အရေး ကြီးသည့်အချက်မှာ ကုန်ကြမ်းများဖြစ်သည့် ဆီထွက်သီးနှံထွက်ကုန် များပင် ဖြစ်သည်။ အရည်အသွေးမြင့်ဆီ ထုတ်လုပ်ရန် ဆီထွက်သီးနှံ ကုန်ကြမ်းများ ကောင်းမွန်မှုသည် အဓိကဖြစ်သည်။ ဆီထွက်သီးနှံ ကုန်ကြမ်းများ တောင်းမွန်မှုသည် အဓိကဖြစ်သည်။ ဆီထွက်သီးနှံ ကုန်ကြမ်းများတွင် အမှုန်၊အမှိုက်များကင်းပြီး ပိုးသတ်ဆေးဓာတ်ကြင်း နှင့် မှိုအဆိပ်ကင်းစင်ရမည်။ ထို့ပြင် သတ်မှတ်ထားသော အစိုဓာတ် ကိုရောက်အောင် နေလှန်းပြီး ခြောက်သွေ့အောင်ထားရပါမည်။ ထိုကဲ့သို့ အရည်အသွေးပြည့်ဝသော ကုန်ကြမ်းများကို အသုံးပြုမှသာ အရည်အသွေးမြင့်ဆီကို ထုတ်လုပ်နိုင်မည်ဖြစ်သည်။

မြေပဲတွင် အပေါ် အခွံအောက်ရှိ အမြှေးပါးပျက်စီးလျှင် အတွင်း အဆန်ရှိ ဆီမော်လီကျူးကို မကာကွယ်နိုင်သောကြောင့် Oxidation ဖြစ်လွယ်ခြင်း၊ Free Fatty Acid(FFA) တက်ခြင်းများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် မြေပဲဆန်ရှိ အမြှေးပါးကို မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုအပ်ပါသည်။

အဖ်လာတော့စင်(Aflatoxin)မှိုရောဂါသည် Aspergillus flavus နှင့် Aspergillus parasiticus မှိုများကြောင့် ဖြစ်ပေါ်သော အဆိပ် တစ်မျိုးဖြစ်ပြီး ပြောင်း၊ မြေပဲ၊ ဝါစေ့နှင့် သစ်သီးပင်များတွင် တွေ့ရ သည်။ အဖ်လာတော့စင်ပါဝင်သော မြေပဲကို ဆီကြိတ်လျှင် ဆီထဲသို့ အဖ်လာတော့စင်ပါသွားသည်။ ဆီထဲမှ အဖ်လာတော့စင်ကို ပြန်လည် ခွဲထုတ်နိုင် သည့်နည်းလမ်းသည် ယနေ့အချိန်အထိ မရှိသေးပါ။

မြေပဲကို စိုက်ခင်းတစ်ခင်းထဲမှာပင် ဆက်တိုက်စိုက်ပျိုးသော ကြောင့် အဖ်လာတော့စင် မှိုဥများသည် စိုက်ခင်းထဲတွင် အမြဲရှိနေ သည်။ ထို့ပြင် မြေပဲတွင်ပါဝင်သော အဖ်လာတော့စင်သည်သိုလှောင် မှု စနစ်မကျခြင်းကြောင့် ဖြစ်ပေါ် တတ်သည်။ အစိုဓာတ် ၇ ရာခိုင်နှုန်း ကျော်လာလျှင် မှိုတက်လာတတ်ပါသည်။

မြေပဲတွင် အဇ်လာတော့စင် မပါဝင်စေရန် မြေပြုပြင်ချိန်မှာ သီးနှံပင်အကြွင်းအကျန်နှင့် ပေါင်းမြက်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် နွေထယ်ရေးခံခြင်းတို့ကို ဆောင်ရွက်ပေးရမည်။ ပိုးမွှားကင်းစင်ပြီး ဒဏ်ရာမရှိသောမျိုးစေ့များကို ရွေးချယ်ကာ မှိုသတ်ဆေး၊ မျိုးစေ့ လူးနယ်ဆေးတို့ဖြင့် မျိုးစေ့ကို လူးနယ်ပေးပြီး စိုက်ပျိုးရမည်။



ပေါင်းမြက်များကို နှိမ်နင်းစဉ်မှာ မြေပဲစွယ်နှင့် သီးတောင့်များကို မထိခိုက်အောင် ဆောင်ရွက်ရမည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ငန်းများ တွင် အသုံးပြုသော လယ်ယာသုံးကိရိယာများကိုလည်း ပိုးမွားရောဂါ ကင်းစင်နေအောင်၊ အမြဲသန့်ရှင်းနေအောင်ထားရမည်။ မြေပဲကို မြေကြီးပေါ် တိုက်ရိုက်မလှန်းဘဲ အခင်းများဖြင့် လှန်းရမည်။ မြေပဲ သိုလှောင်ချိန်တွင် မြေပဲစေ့၏ အစိုဓာတ်ကို ၈ ရာခိုင်နှုန်းအောက် ရောက်အောင် အခြောက်လှန်းပြီး မိုး၊ လေ၊ အစိုဓာတ်တို့ မထိရောက် စေရန်၊ ကြွက်၊ ငှက်၊ ပုရွက်ဆိတ်တို့ မဖျက်ဆီးနိုင်စေရန် အထူးဂရုစိုက် ပြီး သိုလှောင်ရမည်။ မြေပဲကို မြေကွက်တစ်ခုတည်းမှာ နှစ်စဉ် ဆက်တိုက် မစိုက်ပျိုးဘဲ သုံးနှစ်တစ်ကြိမ် ပြောင်း၍ သီးလှည့်စိုက်ပျိုး ရမည်။

"အရည်အသွေးမြင့်ဆီထုတ်လုပ်ရန် ဆီထွက်သီးနှံ ကုန်ကြမ်းများ ကောင်းမွန်မှုသည် အဓိကဖြစ်သည်။ ဆီထွက်သီးနှံကုန်ကြမ်းများတွင် အမှုန်၊ အမှိုက်များ ကင်းပြီး ပိုးသတ်ဆေးဓာတ်ကြွင်းနှင့် မှိုအဆိပ်ကင်းစင် ရမည်။ ထို့ပြင် သတ်မှတ်ထားသော အစိုဓာတ်ကို ရောက်အောင် နေလှန်းပြီး ခြောက်သွေ့အောင်ထားရပါ မည်။ ထိုကဲ့သို့ အရည်အသွေးပြည့်ဝသော ကုန်ကြမ်းများ ကို အသုံးပြုမှသာ အရည်အသွေးမြင့်ဆီကို ထုတ်လုပ်နိုင် မည်ဖြစ်သည်"

နမ်း

နှမ်းကို အစိုစောတ်၊ ဖုန်၊ အမှုန်အမွှားများဖြင့် သိမ်းဆည်းသိုလှောင် လျှင် အစိုစောတ်တက်လာပါသည်။ ရှေးလူကြီးများ၏ ဆိုရိုးစကားအရ နှမ်းကို လက်ဖြင့်ဆုပ်လိုက်ပြီး ပြန်လွှတ်ချလိုက်လျှင် နှမ်းစေ့များ လက်ကိုကဝ်ကျန်မနေမှသာ ခြောက်သွေ့ပါသည်။ ထိုအဆင့်မျိုးအထိ ရောက်အောင် နှမ်းကို နေလှန်းသင့်သည်။ အစိုဓာတ်မကုန်ဘဲ သိုလှောင်လျှင် Free Fatty Acid(FFA)များ ပါဝင်တတ်သည်။ ထို့ပြင် နှမ်းကိုလှဲပြီး နေလှန်းလျှင် အချဉ်ဓာတ်တန်ဖိုး(Acid value)တက်ပြီး အဖ်လာတော့စင် ပို၍ပါနိုင်သည်။ ထို့ကြောင့် နှမ်းပင်ကို စည်းထောင် စနစ်ဖြင့်ထောင်ပြီး အခြောက်လှန်းရမည်။



နှမ်းများ ကွဲအက်ပျက်စီးခြင်းမဖြစ်ပေါ်စေရန် အအေးဆုံးအချိန် တွင် ရိတ်သိမ်းသင့်သည်။ မိုးရွာနေစဉ် နှမ်းကို မရိတ်သိမ်းသင့်ပေ။ ရိတ်သိမ်းပြီးသော နှမ်းစည်းများကို မြေကြီး၊ ကျောက်စရစ်၊ ဖုန်မှုန့် နှင့် အခြားပစ္စည်းများ ကင်းစင်စေရန် ကွန်ကရစ်ကြမ်းခင်း၊ ပတ္တူစ သို့မဟုတ် တာပေါ်လင်စများပေါ်တွင် ဖြန့်ခင်းထားသင့်သည်။ နှမ်းစည်းများကို တုတ်များဖြင့် ညင်သာစွာရိုက်ပြီး အစေ့ခါချရမည်။ အဖျင်းအမှော်များနှင့် အခြားပစ္စည်းများမပါစေရန် လေ့ပြီး သန့်စင် ရပါမည်။

နှမ်းစေ့များကို စုပ်ဂျပိုးများ မဖျက်ဆီးရအောင် ပုံးများဖြင့် သန့်ရှင်းသောကြမ်းပြင်ပေါ်တွင် ထားသင့်သည်။ မသိုလှောင်မီသန့်ရှင်း ပြီးခြောက်သွေ့အောင် ပြုလုပ်ရမည်။ သိုလှောင်ရာတွင် အိတ်များ၊ သံပုံးများနှင့် ပုတ်များကိုသုံး၍ သိုလှောင်နိုင်သည်။ နှမ်းအကောင်း များကို မကောင်းသောနှမ်းများနှင့် ရောနှောသိုလှောင်ပါက နှမ်း အကောင်းများပါ ပျက်စီးနိုင်သည့်အတွက် မကောင်းသောနှမ်းများ ကို သီးသန့်သိုလှောင်သင့်ပါသည်။ နေကြာ

နေကြာတွင် ဆီပါဝင်မှုဖြင့်မားစေရန် ဝတ်မှုန်ကူးစဉ်ကတည်းက ဂရုတစိုက်ဆောင်ရွက်သင့်သည်။ နေကြာပန်းသည် ပင်တည်းဝတ်မှုန် ကူးလျှင် အစေ့တည်မှုနည်းပြီး အစေ့များ အရွယ်အစားသေးခြင်း၊ ဆီပါဝင်မှုနည်းခြင်းနှင့် မျိုးအဖြစ်သုံးလျှင် အညှောက်ပေါက်မှု နည်းခြင်း တို့ဖြစ်တတ်သည်။ ထို့ကြောင့် နေကြာစိုက်ပျိုးရာတွင် အစေ့တည်ခြင်း၊ အစေ့အောင်ခြင်းနှင့် ဆီပါဝင်မှုဖြင့်မားစေရန်အတွက် ပင်ခြားဝတ်မှုန် ကူးခြင်းကို မဖြစ်မနေ ဆောင်ရွက်ပေးရမည်။ နေကြာသည် ပျားများ ဖြင့် ဝတ်မှုန်ကူးသည့်အတွက် ပျားမွေးမြူရေးပုံးများကို စိုက်ခင်းအနီး တွင် ထားပေးရမည်။



ထို့ပြင် လေ့လာတွေ့ ရှိချက်များအရ ပန်းပွင့်ချိန်တွင် နံနက်ပိုင်း ၁၀ နာရီမှ ၁၂ နာရီအတွင်း လက်ဖြင့်ဝတ်မှုန်ကူးခြင်းကို တစ်ရက်ခြား ငါးကြိမ်မှ ခြောက်ကြိမ်အထိ ပြုလုပ်ပေးခြင်းသည် အထွက်နှုန်းကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်စေကြောင်း သိရပါသည်။ လက်ဖြင့်ဝတ်မှုန်ကူးရာတွင် တစ်ဧကအတွက် လုပ်သားခြောက်ယောက် လိုအပ်ပြီး ကုန်ကျစရိတ်များသည်ဟု ထင်ရသော်လည်း အစေ့တည်မှု ကောင်းခြင်း အစေ့အောင်ခြင်း၊ ဆိပါဝင်မှုများခြင်းတို့ကြောင့် များစွာ အကျိုးကျေးရှုံ ရှိနိုင်ပါသည်။

် ရိတ်သိမ်းချိန်လွန်နည်းပညာ

အရည်အသွေးမြင့်ဆီ ထုတ်လုပ်နိုင်ရန် ကုန်ကြမ်းများဖြစ်သော ဆီထွက်သီးနှံထွက်ကုန်များ အရည်အသွေးပြည့်မီအောင် စိုက်ပျိုး ထုတ်လုပ်ရေးနည်းပညာသည် အရေးကြီးသကဲ့သို့ ရိတ်သိမ်းပြီး နောက်ပိုင်း စိုက်ပျိုးရေးနည်းပညာများဖြစ်သည့် ရိတ်သိမ်းချိန်လွန် နည်းပညာများသည်လည်း အလွန်အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထိုနည်းပညာများကို ကောင်းစွာအသုံးချနိုင်လျှင် တောင်သူလယ်သမားများနှင့် ဆီစားသုံးသူများအတွက် အကျိုးရှိနိုင် မည်ဖြစ်သည်။

ဆီထွက်သီးနှံထွက်ကုန်များကို ခြောက်သွေ့အောင် နေလှန်းခြင်း နှင့် သန့်ရှင်းစွာ သိုလှောင်ခြင်းတို့သည် အရေးကြီးသည်။ ဆီထွက် သီးနှံ ထွက်ကုန်များတွင် အစိုဘေတ် လုံးဝမကျန်လျှင် အဖ်လာတော့စင် ကင်း၍ ဆီထွက်ပိုကောင်းသည်။ သိုလှောင်သည့်နေရာတွင် မှိုဆိပ် ပေါက်ပွားလာနိုင်သည့်အတွက် သိုလှောင်ရုံသန့်ရှင်းခြင်းနှင့် သိုလှောင်ရုံရေယာအတွင်း လေဝင်လေထွက်ကောင်းစေခြင်းတို့ကို အထူးဂရုစိုက် ဆောင်ရွက်ပေးရမည်။ သိုလှောင်ရုံအတွင်းအသုံးပြု သော ပိုးသတ်ဆေးများကိုလည်း သတ်မှတ်ထားသော ပိုးသတ်ဆေး များနှင့် သတ်မှတ်ထားသော ပမာဏကိုသာ အသုံးပြုရမည်။

တောင်သူလယ်သမားဦးကြီးများအနေဖြင့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးထုတ်လုပ်ရေးနည်းပညာများကို သာမက ဆီအရည်အသွေးမြင့်မားရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာများကိုလည်း အထူးဂရုစိုက်ဆောင်ရွက်ရန် လိုအပ်လှပါ ကြောင်း တင်ပြအပ်ပါသည်။ ။ ကိုးကား

- (၁) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (၂၀၂၃)၊ "စားသုံး ဆီ အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲများ (ဝါစေ့ဆီ၊ နေကြာဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီ၊ စားအုန်းဆီ) ကျင်းပပြုလုပ်ခြင်း အစီရင်ခံစာ" ၊ စွန်လ (၁) ရက်။
- (၂) ဘားစီမင်ဒယ် (၂၀၀၈) "မြန်မာနိုင်ငံ၏ အဓိက နှစ်ချင်းဆီ ထွက်သီးနှံများ လက်စွဲ"၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုး ရေးအဖွဲ့ ဌာနေကိုယ်စားလှယ်ရုံး၊ မြန်မာ။

- မြန်မာ့အလင်း

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးဆွေးနွေး

နေပြည်တော် မေ ၂၇ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သီးနှံ စိုက်စွမ်းအားမြှင့်တင်ရေးနှင့် စဝ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ(၁)၌ ကျင်းပသည်။ (ယာပုံ)

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး
က နေပြည်တော်အတွင်း စိုက်ပျိုးရေးထုတ်ကုန်များ
တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင်
ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း ထွက်ရှိအောင်
ဆောင်ရွက်ရေး၊ သီးထပ်စွမ်းအားတိုးချဲ့စိုက်ပျိုးနိုင်
ရေးတို့ကို အထူးအလေးထား ဆောင်ရွက်ဖျာရေးညီ
ဖြစ်ကြောင်း၊ နေပြည်တော်အတွင်း စိုက်ပျိုးနိုင်သည့်
မြေအားလုံး၌ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊
ပန်းတိုင်အထွက်နှန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ
အသုံးပြုရေး၊ မျိုး၊ မြေ၊ ရေည်း စသည့် နည်းလမ်း
များဖြင့် ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများကို
နည်းပညာများ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးအတွက်
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်မှရရှိသည့်

လျှပ်စစ်ဓာတ်အားဖြင့် မြစ်ရေတင်လုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် ဒေသအလိုက် စိုက်ပျိုးရေရရှိ ရေးကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိုးစပါး၊ မိုးသီးနှံများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် စပါးအထွက်နှုန်းများ လျော့ကျမှုမရှိစေရေး၊ သီးနှံများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီမံကာကွယ် ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံ ာ. ____ . အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ လျာထားချက် အတိုင်း ပြည့်မီအောင်အချိန်မီ ဆောင်ရွက်နိုင်ရေး၊ တောင်သူများအနေဖြင့် တစ်ဦးချင်းဝင်ငွေတိုးတက် စက်မှုလယ်ယာကူးပြောင်းရေးတို့ကို သက်ဆိုင်ရာဌာနများက တောင်သူများနှင့် ပူးပေါင်း ပြီး အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် သင်ကြားရေးအတွက် ပညာပေးစိုက်ခင်းများနှင့် ပညာပေးမွေးမြူရေးခြံများကို စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေး ဇုန်နှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး



အတွက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံ စိုက် စွမ်းအားမြှင့်တင်ရေး၊ သားငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကျရောက် လာပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်လုပ်ငန်း များဆောင်ရွက်မည့်အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဏများအလိုက် ရှင်းလင်းတင်ပြုကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)



မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ထီလာမောင်ဗလား အမျိုးသား(အလွတ်တန်း) ဗိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗွင့်ပွဲအခမ်းအနား တက်ရောက်အားပေး

မိတ္ထီလာ မေ ၂ဂ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့ နံနက် ၈ နာရီ က မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၌ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ က ကြီးမှူးကျင်းပသည့် ထီလာမောင် ဖလား အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်အားပေးကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် ဘောလုံးအသင်းများထံသို့ အားကစား လေ့ကျင့်ရေးအတွက် ဘောလုံးများကို တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဘောလုံးပြိုင်ပွဲ အဖွင့် ပွဲစဉ်ကို ပြည်သာယာ ယူ-၁၉ အသင်းနှင့် ရွှေပန်းတိုင် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ဘောလုံးဝါသနာရှင်များက ကြည့်ရှု အားပေးသည်။ အဆိုပါ ပွဲစဉ်တွင် ရွှေပန်းတိုင်အသင်းကို ပြည်သာယာ ယူ-၁၉ အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။

တိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီက ကြီးမှူးကျင်းပသည့် အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင် အသင်း ၂၄ သင်းဖြင့် အုပ်စု ရှစ်အုပ်စုခွဲ၍ ကျင်းပခြင်းဖြစ်သည်။ ပြိုင်ပွဲများကိုခရိုင် အားကစားကွင်းနှင့် မြို့နယ်အားကစား ကွင်းတို့တွင် မေ ၂၇ ရက်မှ ဇူလိုင် ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ချမ်းသာ (မိတ္တိလာ)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ ကင်းထောက်လူငယ်များ ပဲခူးမြို့၏ အထင်ကရနေရာများ လေ့လာ

ပဲခူး မေ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှု ဖြင့် ပြည်မြို့နယ်မှ ကင်းထောက်လူငယ် အမျိုးသား ၃၀၊ အမျိုးသမီး ၃၀၊ အုပ်ချုပ်သူ ခုနှစ်ဦး ဆရာဝန် နှစ်ဦးတို့ပါဝင်သော အဖွဲ့သည် မေ ၂၅ ရက်မှ ၂၇ ရက်အထိ ပဲခူးမြို့၏ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေသာလျောင်း၊ မဟာစေတီ၊ ရွှေမော်ဓော၊ စိန်သာလျောင်း၊ ရွှေရောင်ရွေး၊ ကျိုက်ပွန်၊ ရွှေဂူကြီးဘုရားနှင့် ကျိုက်ပညာယျစေတီ တော်များအား ဖူးမြော်ပြီး ဘုရင့်နောင် မင်းတရားကြီး၏ ကမ္ဘောဇသာဒီနန်းတော်၊ ပျဉ်ပုံကြီးကျေးရွာရှိ မိုးယွန်းကြီးအင်း ဘေးမဲ့တောနှင့် ပဲခူးမြို့အဝင်ရှိ ဘုရင့်နောင် မင်းတရားကြီး၏ ရုပ်တုတို့အား လှည့်လည် - — လေ့လာခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူ များက ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအဖွဲ့ အား မေ ၂၆ ရက်ညနေပိုင်း က ၎င်းတို့ တည်းခိုရာ ပဲခူးတက္ကသိုလ်၌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုညစာစားပွဲဖြင့် ဧည့်ခံပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအဝ်သည်။

အလားတူ ပဲခူးမြို့မှ ကင်းထောက် လူငယ် ၆၀ တို့သည် စေ ၂၅ ရက်မှ ၂၇ ရက် အထိ ပြည်မြို့ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ တစ်ပြိုင်တည်း လေ့လာခဲ့ကြသည်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ လူငယ်ကဏ္ဍမြွင့်တင်ရေးအတွက် ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုတွတ် (ပြန်/ဆက်)



ဘိုကလေးမြို့နယ် အေရာကျေးရွာအုပ်စုတွင် မြစ်ရေတိုးမှုကြောင့် နေအိမ်လေးလုံး ပျက်စီး

ဘိုကလေး မေ ၂၇ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် အေရာ ကျေးရွာအုပ်စုတွင် မေ ၂၆ ရက် မွန်းလွဲ ၃ နာရီ ခန့်က မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မြစ်ရေတိုးမှုတို့ကြောင့် အေရာ ကျေးရွာအုပ်စု အမှတ် (၁) ရပ်ကွက် သောင်စပ် တွင်ဆောက်လုပ်ထားသော ဦးမင်းသန်းထွဋ်၊ မကေခိုင်ဝင်း၊ ဦးမြင့်အောင်၊ ရွာအလယ်လမ်းမ ဘေးတွင် ဆောက်လုပ်ထားသော ဦးခင်စော်တို့၏ နေအိမ်စုစုပေါင်း လေးလုံး ပြုကျပျက်စီးခဲ့သည်။

နေအိမ်ပြိုကျသည့် မိသားစုဝင်များအား ကျေးရွာ တာဝန်ရှိသူများက နီးစပ်ရာဆွေမျိုးများအိမ်တွင် နေရာချထားပြီး နေအိမ်များကို ပြန်လည် တည်ဆောက် ဆောင်ရွက်နေကြောင်းနှင့် ဆုံးရှုံးသူ များအား အမြန်ဆုံးထောက်ပုံနိုင်ရေး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

__ မိုးစက်(ဘိုကလေး)

ကျိုက်လတ်မြို့နယ် ကွမ်းသီးပင်စုကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကာတာအုတ်တံတိုင်း ပြိုကျသဖြင့် နေအိမ်တစ်လုံး ပြိုကျပျက်စီး

ကျိုက်လတ် မေ ၂၇ ကျိုက်လတ်မြို့နယ် သမက်ပြေဝကျေးရွာအုပ်စု ကွမ်းသီးပင်စုကျေးရွာ၌ ယနေ့ နံနက် ၇ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကာတာ အုတ် တံတိုင်းပြိုကျသဖြင့် နေအိမ်တစ်လုံး ပြိုကျပျက်စီး

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကာတာ အုတ်တံတိုင်း ပြိုကျခြင်းတို့ကြောင့် ကွမ်းသီးပင်စု ကျေးရွာနေ ဒေါ်လုဝင်း၏ သွပ်မိုး၊ ပျဉ်ခင်းနေအိမ် ပြိုကျပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

နေအိမ်ပြိုကျသည့် မိသားစုဝင်များအား ကျေးရွာတာဝန်ရှိသူများက နှီးစပ်ရာဆွေမျိုးများ အိမ်တွင် နေရာချထားပြီး နေအိမ်အမြန်ဆုံးပြုပြင် နိုင်ရေးနှင့် ထောက်ပံ့နိုင်ရေးအတွက် တာဝန်ရှိ သူများက ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

လှိုင်မင်းအောင်

မရနိုင်သော

စီမံခန့်ခွဲရေး

လိုသူများ၊ လူနေအဆောက်အဦ

များ၊ သာသနိကအဆောက်အဦ

များ၊ ဈေးဆိုင်ခန်းများ ဆောက်

လုပ်လိုသူများသည် လုပ်ငန်း

ကြောင့် ဝယ်ယူသူနှင့် လုပ်ငန်း

ဆောင်ရွက်သူ ကာယကံရှင်များ

ငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှု

ထို့အပြင် ပုဂံဒေသဘက်စုံ

မူဘောင် ၅ .၂ တွင် "ကမ္ဘာ့အမွေ

အနှစ်ဇုန်အတွင်းရှိ မြို့ပြဧရိယာ

များသည် အပြည့်အဝကာကွယ်

ရန်လိုအပ်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း

များကို အကန့်အသတ်ဖြင့် အသုံး

ပြုနိုင်ကြောင်း၊ အဆောက်အအုံ

မဆောက်ရသေးသည့် နေရာများ

သည် ယခုအတိုင်း ထားရှိပြီး

လုပ်ငန်းကိုမျှ ဆောက်လုပ်ခွင့်မပြု

အတွင်းရှိ မြေယာရှုခင်းဆိုင်ရာ

စည်းကမ်းချက်များကို လိုက်နာ

ကာကွယ်ထိန်းသိမ်း စောင့်ရောက်

လျက်ရှိသည့် ရေးဟောင်းသုတေ

သနနှင့် အမျိုးသားပြတိုက်ဦးစီး

ဌာန ပုဂံဌာနခွဲသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း အသိ

ထို့ကြောင့် မြေယာဝယ်ယူ

ရပါမည်" ဟုဖော်ပြပါရှိသည်။

ဆောက်လုပ်ရေး

အမွေအနှစ်ဇုန်

မှားယွင်းမှုမရှိစေ

ဝယ်ယူမှုမပြုမီ

အမွေအနှစ်များ

ရှိနိုင်ကြောင်း ပါရှိသည်။

ဆောင်ရွက်ခွင့်

လွှမ်းခြုံသော

မည်သည့်

ကြောင်းနှင့်

ရေးအတွက်

ရှေးဟောင်း

ပေးထားသည်။

ရန်ကုန် မေ ၂၇

ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသတွင်

မြေယာ ဝယ်ယူမည်ဆိုပါက

ဝယ်ယူသူနှင့် လုပ်ငန်းဆောင်ရွက်

သူ ကာယကံရှင်များ ငွေကြေး

ဆိုင်ရာ ဆုံးရှုံးနစ်နာမှုရှိနိုင်သဖြင့်

မှားယွင်းမှု မရှိစေရေးအတွက်

ဝယ်ယူမှုမပြုခင် ရှေးဟောင်းအမွေ

အနှစ်များ ကာကွယ်ထိန်းသိမ်း

စောင့်ရှောက်လျက်ရှိသည့် ရှေး

ဟောင်းသုတေသနနှင့် အမျိုးသား

ပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲတွင်

ဆက်သွယ်မေးမြန်း စုံစမ်းနိုင်

ကြောင်း အဆိုပါဌာနက ထုတ်ပြန်

ကမ္ဘာ့အမွေအနှစ် ပုဂံဒေသ

အသိပေးထားသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသတွင် မြေယာဝယ်ယူမည်ဆိုပါက မှားယွင်းမှုမရှိစေရေး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်



ပေါင်း ၄၁ ရွာ ပါဝင်ကြောင်း

ရေးဟောင်းသုတေသနနှင့် အမျိုး

သားပြတိုက် ဦးစီးဌာန ပုဂံဌာနခွဲမှ

ရေးဟောင်း အဆောက်အအုံ

ပေါင်း ၃၅၉၅ ဆူ၊ ကြားခံဒေသ

အတွင်း ၂၄၂ ဆူ စုစုပေါင်း ၃၈၃၇ ဆူ

ပုဂံဌာနခွဲမှ ထိန်းသိမ်းထားပြီး

ထိုသို့ ထိန်းသိမ်းခြင်းအားဖြင့်

ယဉ်ကျေးမှု အမွေအနှစ်သည်

နိုင်ငံတစ်နိုင်ငံရှိ လူမျိုးတစ်မျိုးစီ

ယဉ်ကျေးမှု အမွေအနှစ်

ဒေသအတွင်း

ထုတ်ပြန်ထားသည်။

များတည်ရှိရာ

အတွင်းတွင် ယဉ်ကျေးမှုအမွေ အနှစ်ဒေသများ တည်ရှိရာဒေသ (Property Area) ၁၂၃၄၂ ဒသမ၂၉ စုစုပေါင်း ၅၆၆၈၉ ဒသမ၂၁ ဧက

🗖 ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက် ရေး ကော်မတီ (BAGANCOM) ပဉ္စမအကြိမ် "ပုဂံယဉ်ကျေးမှုဒေသ အစည်းအဝေးတွင်

အတွင်း စက်မှုစီးပွားမြေငှားဂရန် ပြောင်းလဲ ထုတ်ပေးခြင်း၊ လယ်ယာမြေအခြားနည်း သုံးစွဲ ခွင့်နှင့် ထုတ်ပေးခြင်းများ ထိန်းချုပ်ကန့်သတ် ရန်နှင့် ဇုန်ပြင်ပတွင်သာခွင့်ပြုရန်" ဆုံးဖြတ်ခဲ့

နှင့် ဂုဏ်သိက္ခာဖြစ်သည်။

ထို့ကြောင့် ကာကွယ် ထိန်း သိမ်းစောင့်ရှောက်ရမည့် သမိုင်း တန်ဖိုးကိုသိပြီး အမွေအနှစ်များကို တန်ဖိုးထား သတ်မှတ်မှသာလျှင် နိုင်ငံနှင့်လူမျိုးကို ပိုမိုတန်ဖိုးထား ချစ်မြတ်နိုးနိုင်မည်ဖြစ်၍ ရိုးရာ ပျက်စီး ယဉ်ကျေးမှုတန်ဖိုး ပျောက်ကွယ်မသွားစေရန်အတွက် ယဉ်ကျေးမှု အမွေအနှစ်ကို ကာကွယ် ထိန်းသိမ်းရခြင်းဖြစ် ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆုံးဖြတ်ခဲ့ကြကြောင်းလည်းပါရှိ ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသ တွင် သတ်မှတ်ထားသော မြို့ပြ လူနေထိုင်ရာ

ထိန်းချုပ်

ရှေးဟောင်း အမွေအနှစ် ဧရိယာပြင်ပရှိ

ဇုန်ပြင်ပတွင်သာ ခွင့်ပြုရန်" ဟု

ကန့်သတ်ရန်နှင့်

အဆောက်အအုံများပြားကာ ၎င်း

အဆောက်အအုံများနှင့် တွဲလျက်

မြေယာရှုခင်းများနှင့်

ယာမြေကွက်၊ မြေလွတ်မြေလပ် ကွက်များသည် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် ထုတ်ပေး မရသော နေရာများဖြစ်သဖြင့် မြေကွက်များ၊ ယာမြေကွက်များ ကို ဝယ်ယူ၍ အခြားနည်းအသုံးပြု



ကြောင်း သိရှိရသည်။ တရားမဝင်

ပြည်ဖျက်မီဒီယာများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင် အမြင်လွဲမှားစေရန်နှင့် ကြောက်ရွံ့ထိတ်လန့်စေရန် အတွက် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိရာ ယခုဖြစ်စဉ် မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ ထင်ယောင် ထင်မှား ဖြစ်စေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။

မတ္တရာမြို့မှ ဒေသခံရွာသားများကို လုံခြုံရေးတပ်ဗွဲ့ဝင်များက ဗမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဇြန့်ဝေလျက်ရှိ

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ၎င်းရက်တွင် တမာကုန်းကျေးရွာအနီးတစ်ဝိုက်၌ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့သော်လည်း ဒေသခံ ပြည်သူများကို ဖမ်းဆီးခဲ့သည်မှာ မှန်ကန်မှုမရှိ

နေပြည်တော် မေ ၂၇ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တမာကုန်း ကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက မေ ၂၆ ရက်တွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကိုတရား မဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံ ရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဗမ်းဆီးရမိ



ကိုပြည့်(ခ)

ရက် ည ၇ နာရီခွဲတွင် မဟာ

အောင်မြေမြို့နယ် ရဲမွန်တောင် ရပ်ကွက် ၃၈ စီလမ်း၊ ၅၄ x ၅၅ လမ်းကြားတွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း **(အပေါ်ပုံ)** သိရှိရသဖြင့်၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သတင်းရရှိသည်။ သတင်းစဉ်

သယ်ဆောင်လာသည့် ဒေသ ကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ၂ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၆၅ သန်း နှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိ TOYOTA PROBOX မော်တော် မူးယစ်ဆေးဝါးများ သယ်ဆောင် ယာဉ်နှင့်လည်းကောင်း ဖမ်းဆီး လာသည့်ယာဉ်နှင့် ရှေ့နောက် ရမိခဲ့ပြီး(**ဲပုံ**) ဖမ်းဆီးရမိမူးယစ် လိုက်ပါ၍ မူးယစ်ဆေးဝါးများ ဆေးဝါးများအား ရှမ်းပြည်နယ်မှ သယ်ဆောင်ရာတွင် ပူးပေါင်း မန္တလေးတိုင်းဒေသကြီးသို့တာဝန်ခံ ပါဝင်သည့် မျိုးမင်းထွန်းနှင့် သယ်ဆောင်သူ ကျော်သက်ဦး တို့အား NISSAN ပြည့်ဖြိုးသူ(ခ) မင်းမြတ်နိုင်နှင့် AD VAN မော်တော်ယာဉ်နှင့်လည်း မထွယ်ဆန်အိန် တို့အား မေ ၂၂

ကောင်း၊ အေးကျော်(ခ)ကျော်နိုင်

Dongfeng Truck မော်တော်ယာဉ်

ကို သတင်းအရရာဖွေရာ ယာဉ်

ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်

ရက်ည ၁၀ နာရီတွင် ရှမ်းပြည်နယ် ရပ်စောက်– နောင်ချိုသွား ကား လမ်း မကျည်းရေကျေးရွာအနီး တွင် ရပ်စောက်ဘက်မှ နောင်ချို ဘက်သို့ စိုင်းဖောင်း မောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့်

နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မေ ၁၉

ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ

နေပြည်တော် မေ ၂၇ (မြောက်ပိုင်း) ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌ ငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား



သင်္ဃန်းကျွန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါ (Open Tender) ခေါ်ယူခြင်း

သတင်းနှင့်ကြော်ငြာ

သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများတွင် ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အောက်ဖော်ပြပါ လုပ်ငန်းသစ်စီမံကိန်း(၂)ခုအား ဆောက်လုပ်မည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါ ခေါ်ယူ

(က) သင်္ဃန်းကျွန်းခရိုင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး နေအိမ်၊ RC- ၂ ထပ် ဆောက်လပ်ခြင်း

(ခ) သင်္ဃန်းကျွန်းမြို့နယ်၊ (၂)ခန်းတွဲ(၃)ထပ် (၁)လုံး ဝန်ထမ်း အိမ်ရာဆောက်လုပ်ခြင်း

အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို တောင်ဥက္ကလာ မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဗြဟ္မစိုရ်လမ်းနှင့် သီလလမ်းထောင့် သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ခရိုင်စုပေါင်းရုံး)တွင် (၁၀:၀၀) နာရီမှ (၁၆:၃၀) နာရီအတွင်း (ရုံးပိတ်ရက်မပါ) ဝယ်ယူနိုင်ပါသည်။

၃။ တင်ဒါလျှောက်လွှာ - ၃၁-၅-၂၀၂၄ ရက် ပုံစံရောင်းချမည့်ရက်

တင်ဒါလျှောက်လွှာရောင်းချမှု - ၁၄-၆-၂၀၂၄ ရက် (၁၆:၃၀)နာရီ ပိတ်မည့်ရက်/အချိန်

တင်ဒါဖွင့်မည့်ရက်/အချိန် ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၆။ တင်ဒါဖွင့်မည့်နေရာ – သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ

၂။ သတ်မှတ်ရက်ထက်ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်း ာဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဖုန်း–၀၉ ၂၅၄၂ဂုဂဨ၈၇၊ ၀၁-၃၅၀၀ဂု၈၇ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကေ

"ကန့်ကွက်နိုင်ပါကြောင်း"

ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်၊ အကွက်အမှတ်(၇၉)၊ ကုဿိန္နာရုံအရှေ့ ကွက်၊ ဦးပိုင်အမှတ်(၄/ခ)၊ ဧရိယာ(၀.၁၄၄)ဧက အတွင်းမှ ဧရိယာ(အကျိုင်း ရှိခေါ်ခင်ရွေ အမည်ဖြင့် မှတ်သားထားရှိ သောမြို့မြေးမြာကို ပုသိမိမြို့ အမှတ်(၆)ရလ်ကွက်၊ ဗိုလ်ဘဌေးလမ်း၊ အမှတ်(၂၀)ရနေ ဦးမြင့်ဆျော ဦးအောင်သနံး ဌေ။ ခေါ်ဥမွာချို့ဦးမြင့်ဦးတို့မှ ဘိုးဘဝိုင်မြော်ကို အမည်ပြောင်းလဲမှတ်သားပေးပါရန် လျှောက်ထားလာပါသဖြင့် ယင်းလျှောက်ထားခြင်းနှင့်ပတ်သက်၍ ကန့်ကွက်လို သူများရှိပါက အကျိုးအကြောင်း ဖော်ပြချက်ခိုင်လုံစွာဖြင့် ကန့်ကွက်တင်ပြနိုင်သူ မည်သူမဆို ယခုလျှောက်ထားခြင်းကို ဆောင်ရွက်မပေးသင့်ကြောင်း ကနဲ့ကွက် လျှောက်လွှာကို ဤရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ ရက် ပေါင်း (၃၀)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

သတ်မှတ်ရက်ကျော်လွန်ပါက တည်ဆဲလုပ်ထုံးလုပ်နည်း၊ ဥပဒေ/အမိန် ညွှန်ကြားချက်များနှင့်အညီ မြေအမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းအာ ာက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ပုသိမ်မြို့နယ်မြေစာရင်းဦးစီးဌာန

အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လှူပ်စစ်ကို ချွေတာပါ

ယနေ့ဈေးကွက်ပေါက်ဈေးများ

J9 - 9 - J0J9

စက်သုံးဆီ(လက်လီဈေးနှုန်းများ)

စက်သုံးဆီ	(ရန်ကုန်)	(అక్షిလေး)
ဒီဇယ်(တစ်လီတာ)	၂၃၃၅ ကျပ်	၂၄၁၅ ကျပ်
ပရီမီယံဒီဇယ်(တစ်လီတာ)	၂၃၈၅ ကျပ်	ე၄၆၀ ကျပ်
အောက်တိန်း ၉၂	၂၆၂၅ ကျပ်	၂၇၀၀ ကျပ်
အောက်တိန်း ၉၅	၂၇၃၅ ကျပ်	၂၈၁၀ ကျပ်

(Moon Sun စက်သုံးဆီအရောင်းဆိုင်မှ ရယူပါသည်)

ဖခင်အမည်မှန်

ဦးဘမြင့် ၏သမီး မော်လမြိုင်မြို့၊ အမက-အလက ကော့ခမယ်၊ Grade–4 တန်း (ရွှေပြည်အေး)၊ Grade-4 အောင်မှ မောင်ညီညီထွန်း တန်းမှ မလှိုင်းခြူးငယ် အား ၏ ဖခင်အမည်မှန်မှာ ဦးဖော် ဟိန်း ၁၀/မဒန (နိုင်)၁၄၅၉၃ မရွှေသဒ္ဒါလင်း ဟု အမည် ၅ ဖြစ်ပါကြောင်း။

ဦးဇော်ဟိန်း မရွှေသဒ္ဒါလင်း

အမည်ပြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ မြို့သစ်မြောက်ပိုင်းနေ ဒေါ်နွယ် နွယ်ယဉ် (ခ) မရွမ်းနွမ်ဖိန်း ၅, ကလထ(နိုင်)၀၁၀၁၅၃ မှာ တစ်ဦး အမည်ပြောင်းလဲခေါ် ပါရန်။

တည်းဖြစ်ပါကြောင်း။ ဒေါ်နွယ်နွယ်ယဉ်(ခ)

ဦးမင်းညိုမင်းဦး ၏သား

မော်လမြိုင်မြို့၊ S.A.M ကိုယ်ပိုင် မူလတန်းကျောင်း Grade–1 (Venus) မှ မောင်ပြည့်ဘုန်းလျှံ အား မောင်သူရိန် လင်းထက် ဟု _ မောင်သူရိန်လင်းထက်

မရွမ်းနွမ်ဖိန်း

မှန်မာ့အလင်း

အမည်ပြောင်း

မော်လမြိုင်မြို့၊

ပြောင်းလဲခေါ်ပါရန်။

တစ်ဦးတည်းဖြစ်ပါကြောင်း

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်၊ (၁)လမ်းနေ ဦးဘိုဆင့် ၈/ မန (နိုင်)ဂ၀၄၀၄၁နှင့် ဒေါ်မြမြမိုး ၉/မသန (နိုင်)ဂ၀၃၈၄၉တို့၏သား မောင်သန်းဖော်ထွန်း၈/မကန(နိုင်)၂၇၂၁၂၁သည် ဆုံးမမှုကို နားမထောင်ဘဲ မိဘများအားစိတ်ဆင်းရဲအောင်ပြုမူ၍ နေအိမ်မှ ထွက်သွားပါသဖြင့် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက် သည်။ နောက်နောင် မောင်သန်းဇော်ထွန်း ၈/မကန(နိုင်)၂ဂ၂၁၂၁နှင့် သက်ဆိုင်သည့် မည်သည့်ကိစ္စရပ်များကိုမှ တာဝန်ယူ မည်မဟုတ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

(စုံစမ်းမေးမြန်းခြင်းသည်းခံပါ။)

ဦးဘိုဆင့်-ဒေါ်မြမြမိုး

න အုပ်

60

വ്ല

မိတ်

ဆွေ

ဖုန်းက၉ ၅၅၀၆၁၄၆၊ ၀၉ ၇၉၁၆၂၂၂၃၆ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်

ဦးခင်မောင်ဦး

တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂)

LL.B. D.B.L. D.LL.

(ကမ-၃)မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် 3I/1973 Nissai Candar MK 376 လက်ဝယ်ရှိသူ ဦးထင်ကျော် ၁၂/ဥကတ(နိုင်) ဝ၈၄ ၇၄၅ က ယာဉ်မှတ်ပုံတင်စာအုပ် (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးပါရန် လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံ သာ အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ(၃၀) ရက် အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက် နိုင်ပါသည်။

က.ည.န၊ ခရိုင်ရုံး(မိတ္ထီလာမြို့)

မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၆၇ယ/၅၀၉၆၅ လက်ဝယ်ရှိသူ ဦးကျော်မင်းဦး ၃ ကကရ(နိုင်)၂၉၈၃၀၃ က ယာဉ် မတ်ပုံတင်စာအုပ် (ကမ–၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးပါရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လို ပါကခိုင်လုံသောအထောက်အထာ များဖြင့် ကြော်ငြာသည့်ရက်မှ (၃၀ ရက်အတွင်း အောက်ဖော်ပြပါရုံးသို လူကိုယ်တိုင်လာရောက်ကန့်ကွက် နိုင်ပါသည်။

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၅၅)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၅၇)၊ သူခလမ်း၊ မြေကွက်အမှတ် (၃၃၈)၊ အကျယ်အဝန်း (၄၀၀ေ × ၆၀၀ေ)ရှိ အရာခံဗိုလ်တင်လု (၁၂/လကန (နိုင်) ၁၄၇၄၇၀) အမည်ပေါက် ပါမစ်မြောက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးစံစားခွင့် အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူ ဦးဖေယျာလင်း (၁၂/၆ရက (နိုင်) ၁၄၀၆၇၀) ထဲမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေထားပြီး ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ—

က.ည.န၊ ပြည်နယ်ဦးစီးမှူးရုံ

မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)မိတ္တူလျှောက်ထားခြင်း

ဦးဖော်ထွန်းအောင် LL.B, D.B.L, D.M.L.,

တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၀၃၅)

ယာဉ်အမှတ် ၇၀ယ/၅၁၄၉ လက်ဝယ်ရှိသူ ဦးစိုးပြည့်မောင် ၀/မလမ(နိုင်)၃၁၀၄၃၇ က ယာဉ် မှတ်ပုံတင်စာအုပ် (ကမ–၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးပါရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လို ပါက ခိုင်လုံသော အထောက်အထာ များဖြင့် ကြော်ငြာသည့်ရက်မှ (၃၀) ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက် နိုင်ပါသည်။

က.ည.န၊ ပြည်နယ်ဦးစီးမှူးရုံး မော်လမြိုင်မြို့

အောင်ပွဲရမြန်မာကြက်တောင်အားကစားအဖွဲ့အား သောင်းသောင်းဖြဖြကြိုဆို

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ မေ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပသည့် အရှေ့တောင်အာရှ ဂျူနီယာချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် မြန်မာ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အုပ်ချုပ်သူ ဦးအောင်ခိုင် ထွေး၊ နည်းပြဒေါ်တွယ်တာဦး၊ အားကစားသမားရှစ်ဦးတို့သည် ရွှေ တံဆိပ် ၁၂ ခု၊ ငွေလေးခု၊ ကြေးတစ်ခု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့ညနေ ၆ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာ ကြသည်။

အဆိုပါအောင်ပွဲရ မြန်မာအားကစားဖွဲ့အား မြန်မာနိုင်ငံ ကြက်တောင်အဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ ခုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်း



အုပ်ကြီး ဦးထွန်းထွန်းဦးနှင့် ကျောင်းသား ကျောင်းသူများ၊ မိဘဆွေမျိုး များ၊ ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြကြောင်း သိရသည်။ အာကာစိုး

မြန်မာ့အလင်း

အောင်နိုင်ဦး စာတည်းမှူးချုပ်

စာတည်းမှူး

စာတည်းများ

ဘာသာပြန်

အကြီးတန်း

အငယ်တန်း

ဓာတ်ပံ

စာပြင်

388:

စာတည်း

သတင်းထောက်မှူး

သတင်းထောက်များ

သတင်းထောက်များ

သတင်းထောက်

သုတေသန

- မြင့်စိုး ခင်ရတနာ
- ကြည်ဝင်း၊ ဝင်းကျော် ခြူးစန္ဒီနွေး၊ တင်လင်းအောင်
- ကျော်သူဝင်း၊ ဇင်ဦး၊ တင်မောင်လွင်၊ ဟိန်းထက်ဇော်၊ နေဝင်းထွန်း(၂) - ဖော်ဝိုင်းအောင်၊ ဝေသူနွယ်၊ ခင်ဖြူထွေး
- တင်စီး
- အိအိခင်နှင့် အဖွဲ့ အေးအေးမိုးလှိုင်နှင့် အဖွဲ့
- သန်းထွန်းအောင်နှင့် အဖွဲ့ စာမျက်နှာဖွဲ့စည်းမှုနှင့်
- သက်လွင်ဦးနှင့် အဖွဲ့ အီးမေးနှင့် အွန်လိုင်း ထုတ်ဝေခြင်းအမှတ် - (၀၁၀၉၃) - (იიიეე) ပုံနှိပ်ခြင်းအမှတ်

mmalin.npt@ gmail.com www.facebook.com/MYANMAALINNNEWS

နေပြည်တော်-စာတည်းမျူး ဝ၆၇-၃၆၁၄၂၊ စာတည်းအဖွဲ့ ဝ၆၇-၃၆၁၄၅၊ ဖက်စ် ဝ၆၇-၃၆၁၄ പ്പെട്ടുപ്പായാ- ജാഗ്വാപ്പുള്ള വേറ്റ-പോട്ടു യോഗ്വാവകള് വേറ്റ-പോട്ടു വേരു വരു വേരു പ്രവേദ്യ വേരു പ്രവേദ്യ വേരു പ പ്രേട്ടുപ്പുള്ള പ്രവേദ്യ പ



ကျောက်ပန်းတောင်း သစ်တောဦးစီးဌာန၌ ကျေးရွာထင်းစိုက်ခင်းများ ပျိုးထောင်

ကျောက်ပန်းတောင်း မေ ၂၇ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ မိုးရာသီကာလ ကျေးရွာထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန်နှင့် အရိပ်ရပင်များ စိုက်ပျိုး နိုင်စေရန်အတွက် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် အရိပ်ရပျိုးပင်

၂၀၀၀၀ စိုက်ပျိုးထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ ကျောက်ပန်းတောင်းမြို့နယ် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ကျေးရွာထင်းစိုက်ခင်းများ တစ်အုပ်တစ်မစိုက်ပျိုးနိုင်စေရန်နှင့် ဌာန ဆိုင်ရာများနှင့် လမ်းဘေးနေရာများတွင် အရိပ်ရပင်များ အစားထိုး စိုက်ပျိုးနိုင်စေရန်အတွက် ကျွန်း၊ တမာ၊ ရင်းမာ၊ မဲဇလီ၊ စိန်ပန်းနီ၊ ယူကလစ် အစရှိသည့် ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ပျိုးသက် နှစ်နှစ် သက်တမ်းရှိ၍ ပျိုးပင်အမြင့် နှစ်ပေနှင့်အထက်ရှိသော တမာ၊ ထနောင်း၊ ဖျောက်ဆိပ်၊ မဲဇလီနှင့် ရင်းမာများလည်း ပျိုးထောင်ထားရှိကြောင်း

သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက် <u>ညီညီ - စုစည်း</u>						
ကုမ္ပဏီအမည်	အဖွင့်ဈေး (ကျပ်)	အဝိတ်ဈေး (ကျဝ်)	ရှယ်ယာစောင်ရေ	ရှယ်ယာတန်ဖိုး (ကျပ်)		
FMI	၈၇၀၀	၈၇၀၀	505	ിറിിറററ		
MTSH	၂၈၅၀	Jeoo	၁၆၃၄၈	၄၆၈၀၉၂၀၀		
МСВ	0	0	0	0		
FPB	ე ეიი	ు ၅၅၀	ეენე	ඉලටලිදිගග		
тмн	0	0	0	0		
EFR	၁၇၀၀	၁၇၀၀	90	၆၈၀၀၀		
AHPC	0	0	0	0		
MAEPC	7500	7500	၁၀၄၂	ეგიმმიი		

နေအောင်(ပြန်/ဆက်)

အမည်ပြောင်း

ပဲခူးတိုင်းဒေသကြီး၊ လက်ပံ တန်းမြို့နယ်၊ နတ်ဖန်ကွင်းဆုပ်စု၊ ရေတွင်းကုန်းကျေးရွာနေ ဦးခေယျာ ကျော် ၇/လပတ(နိုင်) ၁၂၃၀၃၉၏ သဓီး မဆွေသီရိစံအား မဆွေသီရိ ဟု အမည်ပြောင်းလဲခေါ်ပါရန်။

မဆွေသီရိ

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 3K/6813, Honda Fit ShuttleGP2, S/W(4x2)R ယာဉ် လက်ဝယ်ရှိသူ ဒေါ်စုပြည့်စံ ၅/မကန (နိုင်)ဝငှဝ၆ဝ၉က (ကမ-၃)ပျောက် ဆုံး၍ မိတ္ထူထုတ်ပေးပါရန် လျှောက် ထားလာပါသဖြင့် ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထားများ ဖြင့် ကြော်ငြာသည့်ရက်မှ ရက်၃ဝ အတွင်း အောက်ဖော်ပြပါရုံးသို့ လူ ကိုယ်တိုင်လာရောက်ကန့် ကွက်နိုင် ပါသည်။

ကညန၊ခရိုင်ရုံး (ရန်ကုန်အရှေ့ပိုင်း) ရန်ကုန်မြို့

ကန့်ကွက်နိုင်ပါကြောင်း

ယာဉ်အမှတ် 64W/38584, Honda

Wave 100 ယာဉ်လက်ဝယ်ရှိသူ ဦးမြိုးမင်းသန့် ၁၄/ဟသတ(နိုင်) ၃၃၁၀၅၂ က (ကမ-၃) ပျောက် ဆုံး၍ မိတ္ထုထုတ်ပေးရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လို ပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့် ရက်မှ ရက် ၃၀ အတွင် အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက် နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး



ဖခင်အမည်မှန်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ် နှန်းမြတ်တော်ဝင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော G-12 မောင်ကောင်းမြတ်အောင်၏ ဖခင်အမည် မှန်မှာ ဦးဇော်ကြီး ၇/ပတန(နိုင်)၁၇၃၈၆၄ ဖြစ်ပါကြောင်း။

ဦးဇော်ကြီ

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမိကြီးမြို့နယ်၊ ရန်ကင်းသာယာရပ်ကွက်၊ အမှတ်(က/၆၃) နေ ခေါ်ဥမွာလှိုင် ၉/မနမ (နိုင်)၀၉၈၄၆၉ မှ အောက်ပါအတိုင်း အများသိစေရနံ ကြေညာအပိပါ သည်–

ကျွန်မ ဒေါ်ဥမ္မာလိုင်၏ သားဖြစ်သူ ဦးဖြိုးဝေနိုင်(ဘ)ဦးသိန်းနိုင် ၉/အမစ (နိုင်)ဝ၁၃၃ဂု၃သည် မိခင်၏ပြောဆိုဆုံးမမှုကို နာခံမှုမရှိပါသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွန်လွှတ်ကြောင်းနှင့် နောက်နောင် တွင် ဦးဖြိုးဝေနိုင်နှင့် ပတ်သက်သည့်ကိစ္စများ အရှုပ်အရှင်းများကို လုံးဝတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ခေါ်ဥမ္မာလိုင် (၉/မနမ(နိုင်)ဝ၉၈၄၆၉) ရန်ကင်းသာယာရပ်ကွက်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ ကျန်စစ်သားလစ်းပေါ်တွင် တည်ရှိသော တောင်ဘက်လှည့် မျက်နှာစာ (၂၀)ပေ၊ တောင်-မြောက် နောက်ကြောင်း (၇၀)ပေမြေနှင့် မြေပေါ်ရုံ နကာ၆(၁)စာဝိတိုက်၊ ရေးမီးစီတာ အပါအဝင် အကျီးခံစားခွင့်အရာရိရပ်တို့ကို ဆက်စပ်စားချုပ်များဖြင့် ဝယ်ယူပိုင်ဆိုင် လက်ဝယ်ထားရှိသည့် (၁)ဒေါ်စုစုနိုင် ဂုနက္ကမ(နိုင်)ပဝ၂၉၇၈ (၂)ဒေါသက်သက်နိုင် ဂုနကုမ(နိုင်)ဝဝ၂၉၇၉တို့ထံမှ (၁)ဒေါတင်တင်လူ ၉/မရမ(နိုင်) ဝ၂၅၆၃၈ (၂) (၂)ဒေါ်လုမြင့် ၉/မရမ(နိုင်)ဝ၃၆၀၆၁တို့သည် ဝယ်ယူရန်အတွက် စရန်ငွေကျပ် သိန်းတစ်ရာတိတိကို ပေးချေထားပြီးဖြစ်၍ ကန့်ကွက်လိုပါက ဤကြေညာပါသည့်ရက်မှ (၂)ပတ်အတွင်း ဆိုင်လုံသည့် တရားဝင် စာရွက်စာတမ်းများနှင့်တကု ကျွန်ုပ်ထံမှ တစ်ဆင့်မြစ်စေ ကန့်ကွက်နိုင်ပါကြောင်းနှင့် သတဲ့မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ် အောင်မြင်ပြီး မြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြညာအပ်ပါသည်။ ၁။ ဒေါတင်တင်လူ ၂။ ဒေါ်လုမြင်တို့၏ လွှဲအပ်ညွှန်ကြားချက်အရာ-

်ဒေါ်ခင်နိုမို့ဝင်း (LLB), (D.I.L) တရားလွှတ်တော်ရှေ့နေ (စဉ်-၁ဂ၇ဂ၃၁) ရန်ကင်းသာယာရပ်ကွက်၊ ပုဂ်လမ်း၊ ပုသိမိကြီးမြို့နယ်၊ မန္တလေးမြို့၊ ဖုန်း– ဝ၉-၄၅၆ဝဝဝ၂၅၆

အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)မိန်းလမ်း၊ အမှတ်(၄/၅)တွင် တည်ထောင် ဖွင့်လှစ်ထားသော Myanmar Wantong Construction Materials Company Limited (ကုမ္ပဏီမှတ်ပုံတင် အမှတ် ၁၁၇၄၁၆၉၃၃) ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အများသိစေရန် ကြေညာအပ်ပါသည့်

ကျွန်ုင်၏မိတ်ဆွေ Myanmar WanTong Construction Materials Company Limited သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇)အရ တရားဝင် တည်ထောင်ထားသော ရင်းနှီးမြှုပ်နဲ့သည့် လုပ်ငန်းအမျိုးအစားဖြင့် စတီးသွပ်ပြား၊ စတီးပိုက်နှင့်ဆောက် လုပ်ရေးသုံး စတီးပစ္စည်းများထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းကို ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့တွင် ခွင့်ပြုချက်လိုင်စင်များရယူပြီး တရားဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် ကုမ္ပဏီ

ကျွန်ပ်မိတ်ဆွေကုမ္ပဏီ၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ တရားဝင်စာရွက်စာတမ်းများ၊ လုပ်ငန်းဆောင်ရွက်ချက်များကို ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ ဝင်များမှအပ မည်သူတစ်ဦးတစ်ယောက်ကိုမျှပေးအပ်ထားခြင်း၊ ကိုယ်စားဆောင်ရွက်စေခြင်း၊ လွှဲအပ်တာဝန်ပေးဆောင်ရွက် စေခြင်း၊ ကိုယ်စားလှယ်ခန့်အပ်ထားခြင်း လုံးဝ(လုံးဝ) မရှိပါ။

ယခုအခါ ကုမ္ပဏီ၏ တရားဝင်စာရွက်စာတမ်းများနှင့်ပတ်သက်၍ မသမာသည့် နည်းလမ်းများဖြင့် လက်ဝယ်ထားရှိခြင်း၊ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် နောင့်နေကြန်ကြာစေရန် တမင်ရည်ရွယ် လုပ်ဆောင်ခြင်း၊ ဖြိမ်းခြောက်ပြောဆိုခြင်းများ ကြားသိနေရပါသည်။

သို့ဖြစ်ပါ၍ ကုမ္ပဏီ၏ တရားဝင်စာရွက်စာတစ်းများကို မသမာသည့်နည်းလစ်း များဖြင့် ဆင်တူယိုးမှား တုပပြုလုပ်လက်ဝယ်ထားရှိဆောင်ရွက်ခြင်း၊ အဆိုပါ တရားမဝင်စာရွက်စာတစ်းများဖြင့် ကျွန်ုပ်မိတ်ဆွေ ကုမ္ပဏီ၏ လုပ်ငန်းလည် ပတ်ဆောင်ရွက်နေမှုများအား တနည်းနည်းနောင်မှုကို၊ ဖျက်ဆီး၊ ဟန့်တားခြင်း၊ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့်ဖုံ့သိုပ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့်ဖုံ့သိုပ်ရုံးလိုကို လိမ်လည်ခြင်း၊ အလွှဲသုံးစားပြုခြင်း၊ အကျိုးပျက်စီးစေခြင်း၊ ပုခုပြဲလာစီဦးဦးအား ခြောက်လှန်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ အသုံးပုံတိုပ်တောင်းပုံခြင်း၊ အသရေဖျက်ခြင်း၊ နောင်ယူတိုခြင်း၊ (သို့မဟုတ်) ဖြိမ်းခြောက်ခြင်းနှင့်ကုမ္ပဏီဂုဏ်သတင်း အကျိုးဟစ်စုံတစ်ရာ ထိခိုက်ပျက်ပြားစေသော ပြုလုပ်စွာ တစ်ရပ်ရပ်ကြောင့် ကုမ္ပဏီတွင်နှစ်နာဆုံးရှုံးမှုများ၊ ပေါ်ပေါက်ပါက ယင်းသို့နှစ်နာဆုံးရှုံးမှုအရပ်ရပ်အားလုံး အတွက်မည်သည့် အဖွဲ့ အစည်း လူပုရှိုလ်ကိုမဆို တရားမကြောင်းအရ သော်လည်းကောင်း၊ ရာဇတ်ကြောင်းအရ သော်လည်းကောင်း၊ တည်ဆိုဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြညာတားဖြစ်အပ်ပါသည်။

Myanmar Wan Tong Construction Materials Company Limited ၏လွှဲအဝ် ညွှန်ကြားချက်အရ– ဦးစေရဲမင်း(LL.B)

တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၇၇၁/၃၀-၁၁-၂၀၂၃) အမှတ်(၃၃၉)၊ ပထမထပ်၊ ပြည်သာယာ(၂)လမ်း၊ ဖ/မြောက်ရပ်ကွက်၊ သင်္ဃနီးကျွန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုနီး-၁၉-၈၉၂၁၉၁၂၂၃

ကန့်ကွက်နိုင်ပါကြောင်း ကြော်ငြာစာ

မြန်မာ့အလင်း

ပြင်ဦးလွင်ဖြို့၊ ရပ်ကွက်ကြီး(၈) ကွင်း/အကွက်အမှတ်နှင့်အမည် (၄/ ပဒေသာ)၊ ဦးပိုင်အမှတ်(၁၉၃)၊ မြေကွက်အမှတ်(တ/၄၅)၊ မြေစရိယာ(ဝဒသမ ၁၄၇)၈ကရှိ မြေအား ဦးကျော်စိုးလွင် ၉/မရတ(နိုင်) ၁၅၉၈၄အဆည်ဖြင့် မြေငှား ဂရန်လျှောက်ထားဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများ ရှိပါက ပြင်ဦးလွင်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ကြော်ငြဘဲပဲ သည့်ရက်မှစ၍ ၁၅ရက်အတွင်း ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံစွာဖြင့် ယာရောက် ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြော်ငြာအစ်ပါသည်။ ပြင်ဦးလွင်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့

<u>ကြော်</u>ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ အကွက်အမှတ် ၅၈၉-က၊ ဦးပိုင်အမှတ် (၁-၁၄၈)/ ရန်-မန်းလမ်းဟောင်း၊ မုံရေးလမ်း x မေမင် သိန်းလမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ခေါ်ထက်ထက်အောင် ထဲမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ် (၈၇၀/၂၀၂၄)ဖြင့် ဝယ်ယူခဲ့သူ ဦးညီညီအောင် ၉/၀ကစ(နိုင်ပုံ၁၃၀၇၅၈ ကအမွတဲ့ အမှတ်(၀၇၀၅/၂၀၂၄-၂၀၂၅) ဖြင့် အမည်ပြောင်းလျှောက်ထားလာပါသည်။ ကန့်ကွက်လုံပါက နိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

ို့ မြို့ပြစိမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ အကွက်အမှတ် အ-၆၊ ဦးပိုင်အမှတ်(၇)၊ ၆ဂုဂၢစ်ဂလစ်းကြား၊ စော်ဂျီလစ်းနှင့်ကုသိုလ် တော်လစ်းကြားရှိ ဂရန်မြောကွက်အမည်ပေါက်သူ ဦးကျော်ဝင်း၏ (SP ရရှိသူ ဒေါ်အေးအေးသင်း)တံမှ မှတ်ပုံတင်အရောင်းအဝယ်စာချပ်အမှတ် (၁၃၈၈/၂၀၂၄)ဖြင့် ဝယ်ယူခဲ့သူ ဒေါ်အဲဖိန်း ၁၃/သပန(နိုင်)ဝ၂၃၃၀၁ က အမှုတဲ့ အမှတ် (ဂဂျ.၀/၂၀၂၄-၂၀၂၅)ဖြင့် အမည်ပြောင်း လျှောက်ထား လာပါသည်။ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက် အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစ်မြို့နယ်၊ မဟာစေယျာဘုံရပ်ကွက်၊ အကွက်အမှတ် ၄၉၂-က ဦးပိုင်အမှတ် (၁၇-ခဲစင်း) ၅၇ လစ်းပေါ် အနောက်ဘက် မျက်နာ့ဝဖြု ငါးလုပ်ငန်းဦးစီးဌာနနှင့် ၂၃လစ်းကြားရှိ ဂရန်မြော့က်အမည် ဝေါက်သူ ခေါ်သိန်းသိန်းစန်းထံမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ် (၁၃/၂၁၂၄ဖြင့် ဝယ်ယူခဲ့သူ ခေါ်ဗေသီအောင် ၉/မရမ(နိုင်)ဝ၄,၂၅၅၅က အမှုတွဲအမှတ် (၁၅၂/၂၀၂၄-၂၀၂၅)ဖြင့် ဦးပိုင်ခွဲအမည်ပြောင်း လျှောက်ထား လာပါသည်။ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီ ကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါ

> မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ အကွက်အမှတ် လလ-၃၀။ ဦးပိုင်အမှတ် (၅၅)၊ ၅၃x ၅၄လမ်းကြား၊ ၁၄ox ၁၄၁လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒုအရာခံဗိုလ်တင့်လွင်၏ (SPရဂိုသူ ခေါ်စိုး ဝင်းမာ) ထံမှ မှတ်ပုံတင်အရောင်းအပေစ်ာချုပ်အမှတ်(၁၄၄၄)၂၀၂၄]ဖြင့် ဝယ်ယူခဲ့သူ ဦးအောင်မင်းခန့် ၉/အဖေး(နိုင်)ဝ၄၃၉၂၉က အမှုတွဲအမှတ် တျာ(၂၀၂၄-၂၀၂၆)မြင့် အမည်ပြောင်း လျှောက်ထားလာပါသည်။ကန့်ကွက် လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြှုပြစိမ်ကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပေါင်းက ခုပ်စု၊ ကွင်းအမှတ်(၁၀၂၇) ပေါင်းကွင်းအတွင်းရှိ ဦးပိုင်အမှတ်(၃၀)၊ ဧရိယာ (၁.၇၁)ကေ၊ ဦးပိုင်အမှတ်(၃၁)၊ ဧရိယာ(၀.၀၈)ကေ၊ ဦးပိုင်အမှတ်(၃၄) ဧရိယာ(၀.၈၂)ဧကရှိ လယ်မြေများနှင့် ဦးပိုင်အမှတ်(၁၂၂) ဧရိယာ(၀.၄၃)ဧက ဦးပိုင်အမှတ်(၁၂၄)၊ ဧရိယာ(၂.၁၇)ဧက၊ ဦးပိုင်အမှတ်(၁၂၉)၊ ဧရိယာ(၁.၆၈) ကရှိ ယာမြေများ စုစုပေါင်းဦးပိုင်(၆)ခု ဧရိယာ(၆.၈၉)ဧကရှိ လယ်ယာမြေ များနှင့် ပန်းထိမ်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၀၂၆–အေ) သီပေါ် အနောက်ကွင်းအတွင်းရှိ ဦးပိုင်အမှတ်(၁၄၄)၊ ဧရိယာ(၀.၅၃)ဧကနှင့် ဦးပိုင် အမှတ်(၁၄၆)၊ ဧရိယာ (၀.၁၈)ဧကရှိ လယ်မြေများ စုစုပေါင်း ဦးပိုင်(၂)ခု ဧရိယာ(၀.၇၁)ဧကရှိ လယ်မြေများသည် ငဖဲမြို့နယ်၊ ပေါင်းကလေး ကျေးရွာ နေ(ဘ) ဦးအုန်းမောင်၏သား ဦးကြည်လှိုင် ၈/ငဖန(နိုင်)၀၂၅၆၂၂)အမည်ဖြင့် . လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရရှိခဲ့ပြီး ယခုအခါ ၎င်းလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပျောက်ဆုံးခဲ့ခြင်းအား ကျွန်မ ဒေါ်ညွန့်တင်မှ မိတ္တူမှန်ထပ်မံထုတ်ပေးရန် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လိုပါက ခိုင်လုံသော တရားဝင် စာရွက်စာတမ်းအထောက်အထားများဖြင့်ယခု ကြော်ငြာစာပါသည့် ရက်မှစ၍ ရက်ပေါင်း(၁၅)ရက်အတွင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ရုံးနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးတို့၌ လာရောက်ကန့်ကွက်နိုင်ပါ ကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်သည် အထိလာရောက် ကန့်ကွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများ သိစေရန် ကြေညာအပ်ပါသည်။

ဒေါ်ညွှန့်တင် ပေါင်းကလေးကျေးရွာ၊ ငဖဲမြို့နယ် ဖုန်း–ဝ၉-၆၇၁၂၄၈၈၉၅

ငြင်းချက်ထုတ်ရန်သမ္ဗာန်စာ (တရားမကျင့်ထုံးဥပဒေ အဓိန့် –၅ ၊ နည်းဥပဒေ – ၂၀) အောင်လံမြို့နယ်တရားရုံးတော်၌ ၂၀၂၄ခုနှစ်၊ တရားမကြီးမှုအမှတ် – ၈

၂၀၂၄ခုနှစ၊ တရားမကြားမှုအမှတ – ၈ ဦးအောင်မျိုးဦး နှင့် ဒေါ်သန်းသန်းမြင့်

(တရားလို) ကောက်ပိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၊ ရွာတောင်ရပ်ကွက်၊ ဆာပါရပ်၊ ဘုရားလမ်းနေ တရားပြိုင် ဒေါ်သန်းသန်းဖြင့် (ဘ) ဦးစာမောင် (ယခုနေရပ်လိပ်စာမသိ) သိစေရမည်။

သင့်အပေါ်၌ အောင်လိမြီး ရွာထောင်ရပ်ကွက်၊ ပြည်လမ်းနေ ဦးအောင် မျိုးဦးမှ အလိုလိုချေးငှား ရယူသွားသောဂျွေဂု၃၉၂ဝဝဝ)ကျပ်တိုတ် ပြန်လည် ပေးဆပ်စေလိုမှု လျှောက်တားခွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ။ သို့တည်းမဟုတ် ၎င်းအမှနနှင့်စလျဉ်းသည့်အချက်များကို ရောပမြောဆိုနိုင်သူ သင့်ကိုယ်စားလှယ်ရုံးအခွင့်အစိန်ရုံရော့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှနနှင့်စပ်ဆိုင်သည့်အချက်များကို ရေးပြောဆိုနိုင်သို သင့်ကိုယ်စားလှယ်ရုံးအခွင့်အစိန်ရုံရော့နေဖြစ်စေ၊ သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်ဆိုင်သည့်အချက်များကို ရေးပပြောဆိုနိုင်သို့ တစ်ဦးတစ်ယောက် ၎င်းအရြေနေမှနှင့်ပါစေ၍ ဖြစ်စေ၊ ၂၀၂၄-ခုနှစ်၊ ရနှ လ သင်္ကာ လာစဉ်ဦးတစ်ယောက် ၎င်းအခြင်စံတစ်နှင့်သည့်အချက်များကို ပြောင်ရာသောက်တွင် သင်မလာ အမည်ရေးသားပါရှိသူ တရားလိုနွဲဆိုချက်ကိုထုချေရှင်းလင်းရန် ရုံးသို့လာရောက် များကို ပုံသော်ပြင်းအပြင် သင်သိစေရမည်မှာ အထက်ကအခိုသောက်တွင် သင်မလာ တရောက်ပျက်ကွက်ခဲ့လျှင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုကိုကိုကိုခဲ့လျှင် ငြင်းချက်များများမှာ သင်က လာရောက် ထုချောင်ပြအမှီပြုလိုသည့် စာရွက်စာတမ်းများနှင့် သင်က လာရောက် ထုချောင်ပြအမှီပြုလိုသည့် စာရွက်စာတမ်းများနှင့် သင်မင့်အတွင် ထည့်အပိုင်ပိုက်ရမည်။ သင်က ထုချောက်တွင် ထည့်အပိုလိုက်ရမည်။ သင်က ထုချောက်တွင် အမှုဆိုလိုကိုကိုသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(စည်သူကျော်) မြို့နယ်တရားသူကြီး အောင်လံမြို့နယ်တရားရုံး

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၁၀/မြို့မမြောက်ရပ်၊ ာနာဒီပရပ်ကွက်မှ မြေဧရိယာ ၀.၁၄၆ ဧကရှိ ဦးမြင့်အောင် ၁၃/က (နိုင်)ဝဝ၂၁၂၂ (ဘ)ဦးဘကျော် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက် အမှတ်(ပ– ၁၆၃၅)ကို ကျောက်မဲမြို့၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူး ကိုယ်စားလှယ်လွှဲစာအမှတ် ဝ၁၆/၂၀၂၂(၃–၅–၂၀၂၂)ဖြင့် မြေကွက်အမည်ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဦးအောင်ထွန်းဝင်း ၁၂/လသယ(နိုင်) ၀၃၆၇၂၅ (ဘ)ဦးခင်မောင်မြင့်မှ ဒေါ်ဝတ်ရည်ဖြိုး ၃/ကဆက(နိုင်)၀၆၆၂၉၁နှင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် အတွက် မြေပုံ၊မြေရာဇဝင်ရေးကူ . ပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများ အနေဖြင့် တရားဝင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီဂရီများ အထောက်အထား ိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် -မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင်း ရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှု မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းအေးသာခံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ အကွက်အမှတ် A-၁၈၊ ဦးပိုင်အမှတ်(၁/ခဲစင်း) ၂၆လမ်း၊ ၅၅x၅၆လမ်းကြားရှိ ဂရန်ခြေတွက် အမည်ပေါက်သူ ခေါ်စိုးမိုးမိုး၊ ဦးသိန်းမျိုးစင်တို့၏ (SP ရရှိသူ ခေါ်စင်စနာ)တိမှ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အမှတ်(၁၀၂၃/၂၀၂)ဖြင့် ဝယ်ယူခဲ့သူ ဦးမျိုးသက်ခိုင် ၉/မနမ(နိုင်)၁၂၁၁၄၈၊ ခေါ်အေးအေးသင်း ၉/မနမ(နိုင်) ၁၁ဝ၁၀၂ တို့က အမှုတဲ့အမှတ် (၁၇၀၃/၂၀၂၄-၂၀၂၇)ဖြင့် ဦးပိုင်ခွဲ အမည်ပြောင်း လျှောက်ထားလာပါသည်။ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားမုံးဒီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက် နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ဆောင်မြေသာစ်မြို့နယ်၊ အနိပ်တော်ရပ်ကွက်၊ အကွက်အမှတ် ၄၁၇၊ ဦးပိုင်အမှတ်(၅၆-င)/၁၉႘၂ကြား၊ ၅၉႘၆၀လစ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ(ခင်းနှဲန်း) ဦးအောင်သိန်းကွယ်လွန်၍ အမှတ်(၁၉၉၇/၂၁)[၄]၆ အမွှေသက်ခံခဲ့သည့် (ဧနီး) ဒေါ်လှတင် (၇/မနမ(နိုင်)၁၅၈၁၈၉၏ အထွေထွေ ကိုယ်စားလှယ်လွှဲစာအမှတ် (၁၀၃၃၉/၂၁)[၅၆ှင် လွှဲဆပ်ခြင်းခံရသူ ဒေါ်မင်း မင်းချော ၉/မနမ(နိုင်)၁၀၃၀၇၉က ဂရန်စာချုပ်တင်ပြ၍ မှတ်ပုံတင် အရောင်း အဝယ် စာချုပ်ချုပ်ဆိုဂုန်အတွက် မြေပုံမြေရာဇေင်ရေးကူးနှင့်ပြုပါရန် လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတစ်းများ၊ တရားရုံးခီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးဖြို့၊ ချမ်းအေးသာစ်မြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ အကွက်အမှတ် ၅၁၄/၃၊ ဦးပိုင်အမှတ် (၂၆၂-က)/ ၂၈ သုဝလမ်းကြား၊ ၅၈x၅၉လမ်းကြားရှိ ဂရန်မြော့တုက်အမည်ပေါက်သူ ဒေါ်အိအိချောထဲမှ မှတ်ပုံတင် အရောင်း အဝယ်စာချပ်အမှတ်(၁၂၆၄/၂၀၂၄) ဖြင့် ဝယ်ယွဲနဲသူ ဦးအောင်ဝင်းထွန်း ၉/တသန (နိုင်)၁ဝ၆၆၆၅ က အမှုတွဲအမှတ် (ဝ၇၂၁/၂၀၂၄-၂၀၂၅)ဖြင့် အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထား များ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

> မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၇/မြို့မ အနောက်ရပ် ဝနဒိပရပ်ကွက်မှ မြေဧရိယာ ၀ ဒသမ ၀၅၅ ဧကရှိ ဒေါ်ခင်အေးကြည် ၈/ဗဘ (နိုင်)ဝ၀၆၅၇၆ (ဘ)ဦးတင်ဦး အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ် မြေကွက် အမှတ်(ပ–၃၀၇၂၄)ကို နေပြည်တော်စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူ ကိုယ်စားလှယ်လွှဲစာအမှတ် ၃၄၈၅/၂၀၂၃(၂၀-၉–၂၀၂၃)ဖြင့် မြေကွက်အမည် ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဒေါ်အိခိုင်မွန် ၉/ပဗသ(နိုင်) ၁၁၂၇၆၁ (ဘ) ဦးတင်ဦးမှ ဒေါ်အေးမွန်စံ ၅/ဂလန(နိုင်)၁၇၉၈၂၇ နှင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု ဘချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီများဖြင့် အထောက်အထား ခိုင်လုံစွာ ဘင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံ ခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက် ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့် ကွက်မှုမရှိပါက ဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ/မြေရာဇဝင်ရေးကူးခွင့် လျှောက်ထာ မည်ဖြစ်ကြောင်း ကြေညာလိုက်သည်၊ ာမူအား ဆက်လက်ဆောင်ရွက်ပေးသွ

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာအိမ်ရ: တိုက်အမှတ်(၂)၊ အခန်းအမှတ်(၃၁၁)၏ အမည်ပေါက်ဖြစ်သူ ဒေါ်အုန်းမြင့် ၁၂/ ညဃက(နိုင်)၁၄၀၈၅၅ ထံမှ ဒေါ်အိရွှေသွယ် ၁၂/သဃက(နိုင်)၁၃၉၇၆၈ က ပြန်လည်ဝယ်ယူထားပြီးဖြစ်၍ အမည်ပေါက် ပြောင်းလဲပြီး ပိုင်ဆိုင်ခွင့် မှတ်ပုံတင် စာဆုပ် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားလာခြင်းအပေါ် ကန့်ကွက်လိုပါက ကြော်ငြာသည့်ရက်မှစ၍ (၁၅)ရက်အတွင်း တင်ပြကန့်ကွက်နိုင်ပါသည်။

. အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

ကြော်ငြာစာ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ နန်းမတော်ရပ် ကွက်အမှတ် ၆၁၁/၁၊ ဦးပိုင်အမှတ် ၃၅မြောက်ဘက်ခြမ်း+၃၆၊ ဧရိယာ ဝ ဒသမ ၀၂ ဧက၊ မြို့ပတ်လမ်း ၈လမ်းသွား၊ ဝါဆိုကျောင်းတိုက်အနီးရှိ မြေကွက်အား းကျော်ချစ်ဖွယ်မြင့် ၁၀/ရမန(နိုင်)၁၆၆၇၄၇ က အစဉ်တစိုက် နေထိုင်ပိုင်ဆိုင်လျက် ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်၊ တရားရုံးကျမ်းကျိန်ချက် များတင်ပြ၍ ဂရန်သစ်လျှောက်ထားရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်နှင့် အမှုတွဲဖွင့်လှစ်ခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လ းများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန

ကြော်ငြာစာ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဓနုံးရပ်ကွက်၊ အကွက်အမှတ် ၆၂၁၊ ဦးပိုင် မှတ် ၇၈၈–က/(ရန်ကုန်–မန္တလေး မီးရထားလမ်းအရှေ့ဘက်၊ တမုတ်ဆိုး မြောင် မြောက်ဘက်၊ မဟာဗောဓိကျောင်းအနီး)ရှိ ဂရန်မြေကွက် အမည်ပေါက်သူ ရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့် ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အကွက် အမှတ်(ဖဖ-၆) ဦးပိုင်အမှတ်(၅၅)၊ ၄၈ လမ်း၊ မနော်ဟရီလမ်းနှင့် နှင်းဆီလမ်းကြားရှိ တောဂရန် မြေကွက်အမည်ပေါက်သူ ဦးစောဖြူ၏ (SP ရရှိသူ ဦးဝင်းထွန်းစိုး)ထံမှ မှတ်ပုံတ င်အရောင်းအဝယ်စာချုပ်အမှတ်(၁၀၉၂/၂၀၂၁)ဖြင့် ဝယ်ယူခဲ့သူ ဒေါ်စန္ဒာတင်ဝင်း ၉/မထလ(နိုင်)ဝ၉၈၁၅၃ က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် ဝ၆၈၇/ ၂၀၂၄–၂၀၂၅ ဖြင့် တောမှမြို့ပြောင်း/သက်တမ်းတိုး/အမည်ပြောင်း လျှောက်ထာ ပာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် ___ -၁ချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန သးမြို့တော်စည်ပင်သာယာရေးကော်မတ<u>ီ</u>

ကန့်ကွက်နိုင်ပါကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် သကမ-၁၇)၊ မြေကွက်အမှတ်–(၃၂၀/ခ)၊ အကျယ်အဝန်း(၂၀ x ၆၀) ပေရှိ (ယခု အခေါ် အမှတ်(၃၂၀/ခ)၊ ရွှေမင်းဝံလမ်း ၂၀-ရပ်ကွက်၊ လွိုင်သာယာမြို့နယ် ဟုခေါ်တွင်သော ဦးမျိုးအောင် အမည်ပေါက် ပါမစ်မြေကွက်နှင့် ယင်းမြေကွက် ပေါ်ရှိ နေအိမ်အပါအဝင် အကျိုးခံစားနှင့်အရပ်ရပ်တို့အား အရပ်ကတိစာချုပ် ပေါ်ရုံ နေအမအေပအဝင အကျုံးစဘးရွင့အရာဝရပတ္ပအား အရာဂကတစာချုံပ အဆက်စစ်ဖြင့် ဥပဒေနင်အညီ တရာအင်ဝပ်ယုံပုန်ခံနှင့်တားပြီး လွဲပြောင်း ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခကတ်ပြုသူ ဦးကိုကိုမောင် ၁၁/၈၀ဘုန်(နိုင်)၁၁၂၀၉၇ ထဲမှ ကျွန်ုင်၏စိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေ တစ်စိတ် တစ်ဒေသပေးချေတားပြီး ဖြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ဤကျော်ငြာ ပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း အထက်ပါ မြေကွက်နှင့်ပတ်သက်သည့် ပိုင်ဆိုင်မှု အထောက်အထား၊ စာချုပ်/စာရွက်စာတမ်းမူရင်း ပါမစ်/ဂရန်မူရင်း များနှင့်အတွ ကျွန်ုပ်ထံ လာရောက်တန် ကွက်နိုင်ပါသည်။ သတ်မှတ်ရက် ကျော်လွန်ပါက အရောင်းအဝယ်ပြီးမြောက်အောင် ဥပဒေနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ့ အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ရွှေစင်အိ (LL.B, D.B.L, D.I.L) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၈၇၉၂/၂၀၂၃) တိုက်-၃၉၀/၄၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၄၂၀၉၇၀၇၃

ကန့်ကွက်နိုင်ပါကြောင်း

ကန့် ကွ က် နို ငိ ပါ ကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၁၂)၊ မိဂသိလမ်း၊
မြေကွက်အမှတ် (၂၈၅/ က)၊ အကျယ်အဝန်း (၂၀၀ေ × ၆၀၀ေ)ရှိ ဒေါခင်နင်းအေး (၁၂/ မတထ
(နိုင်) ဝဝ၁၆က္ပ) နှင့် ဦးထွန်းဝင်းနိုင် (၁၂/ မေန (နိုင်) ဝဝ၁ဝကျ) တို့ အမည်ပေါက် နှစ်(၆၀)ဂရန်
မြေကွက်နှင့် မြေကွက်အမှတ် (၂၈၅/ ခ)၊ အကျယ်အဝန်း (၂၀၀၀ × ၆၀၀ေ) ရှိ မြေကွက်အနက်မှ ခြေရင်းဘက် (၇၀၀ × ၆၀၀ေ)ရှိ မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးစေးးရွင့်အရပ်ရပ်
အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူ အမည်ပေါက်ပိုင်ရှင်များဖြစ်သော ဒေါခင်နှင်းအေး နှင့်
ဦးထွန်းဝင်းနိုင် တို့ထံမှ ကျွန်ုပ်တို့၏ မိတ်အွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေထားပြီး
ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စောတမ်း အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်ရှိပ်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွဲအပ်ညွှန်ကြားချက်အရ-ဦးစင်မောင်ဦး ဦးသောင် LL.B, D.B.L, D.I.L.,
တရားလွှတ်တော်ရှေ့နှ(စဉ်–၅၈၅၂)

၅၂) တရားလွှတ်တော်ရှေ့နေ(စဉ်–၁၂၀၃၅) ဖုန်း-၁၉ ၅၅၀၆၁၄၆၊ ၀၉ ၇၉၁၆၂၂၂၃၆ တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂)

အမည်ပြောင်း

ဦးအောင်ဇော်မင်း၏ သမိ ာရင်ပြည်နယ်၊ မြဝတီမြို့၊ အထဂ (၁) မြဝတီ၊ Grade(1) မှ မသွန်းဝတ် အား မသွန်းဆုနဒီဟု ပြောင်းလဲ ခေါ် ပါရန်။

မသွန်းဆုနဒီ

ဖခင်အမည်မှန်

ကရင်ပြည်နယ်၊ မြဝတီမြို့ လက(၂)၊ မြဝတီ၊ Grade(2)မှ မောင်အောင်မင်းခန့်နှင့် Grade(5) မှ မဖြိုးအိအိခိုင်တို့၏ ဖခင်အမည် မှန်မှာ ဦးမာမက်ရဖီ ဖြစ်ပါ ကြောင်း။ ဦးမာမက်ရဖီ

ပတ်စ်ပို့ပျောက်

(ဘ)ဦးညွှန့်တင်၏သား ဦးနိုင်ဝင် ၂/သဃက(နိုင်)၁၁၂၅၄၃ ၏ နိုင်ငံကူး လက်မှတ်(မမှတ်မိ) ခရီးသွားရင် ပျောက်ဆုံးသွားပါသဖြင့် တွေ့ရှိ ပါက ကြောင်းကြားပေးပါရန်။

ဖုန်း-၀၉-၄၀၃၉၈၃၄၁၃

တစ်ဦးတည်းဖြစ်ပါကြောင်း

ကျွန်မ ဒေါ်စံပယ် ၁၂ ပဃက (နိုင်)၁၉၁၇၈၃ (ဘ) ဦးနိုင်ဝင်း၏ အမည်အား နိုင်ငံ ကူး လက်မှတ်တွင် Sabel ဟု စာလုံးပေါင်းပြီး certificate ဆေးတက္ကသိုလ်၏ အမှတ် စာရင်းတွင် Sabal ဟု ပါရှိပ သဖြင့် Sabel @ Sabal မှာ တစ်ဦးတည်း ဖြစ်ပါကြောင်း။

ပျောက်ဆုံးကြောင်း

ယာဉ်အမှတ် 1J/8551 ဧ ဖာင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြာ ပျက်ပြယ်ပါကြောင်း အများသိ စေရန် ကြေညာအပ်ပါသည်။ ကညန၊ ခရိုင်ရုံး(ပြင်ဦးလွင်)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 46W/53852 Sta ky CZI 125, M/C ယာဉ်လက်ဝယ် ရှိသူ Mann Myittar Co.,Ltd က (ကမ ၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှာက်ထားလာပါသည်။ ကန် ာ္ဂက်လိုပါက ခိုင်လုံသော အထောက် အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက် နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း) မန္တလေးမြို့

ဦးစိုင်းဟိန်းအား သားအဗြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာခြင်

းအရင်းဖြစ်သူ ကျိုင်းတုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ နောင်ခမ်းလမ်း၊ နောင်ခမ်း တိုက်ရပ်၊ အိမ်အမှတ်(၁၈)နေ ဦးစိုင်းဟိန်း ၁၃/ကတန(နိုင်)၀၁၆၂၈၂ သည် ခင်ကြီးဖြစ်သူ၏ ဆိုဆုံးမမှုကို မနာခံခြင်း၊ ရိုင်းရိုင်း စိုင်းစိုင်းပြန်လည် ပြောဆိုခြင်း ဖခင်ကြီးပိုင်ဆိုင်သော အထက်ဖော်ပြပါနေအိမ်တွင် ဖခင်ကြီး၏ ခွင့်ပြုချက်မရရှိဘဲ ာင်ရောက်နေထိုင်ခြင်း၊ ဖခင်ကြီးမှ အသက်အရွယ်ကြီးမြင့်ပြီ ဖြစ်၍ အလှူဒါန များပြုလုပ်ရန်နှင့် ဆေးဝါးကုသရန်အတွက် အထက်ဖော်ပြပါ မိမိပိုင်ခြံနှင့်အိမ်ကို ရောင်း၍ သားသမီး(၇)ဦးအား အမွေခွဲဝေပေးရန် စီစဉ်ဆောင်ရွက်သည်ကို သုပ်ဆောင် မရရန် အမျိုးမျိုးတိုက်ခိုက်နှောင့်ယှက်နေခြင်း၊ ဖခင်ကြီးပိုင် နေအိမ်မှ ဖယ်ရှားပေးရန် ငြင်းဆန်ပြီး၎င်း၏မိသားစုနှင့် အတူ အဓမ္မကျူးကျော်နေထိုင်နေခြင်း၊ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ဖခင်ကြီးအား စိတ်ချမ်းသာအောင်မထားဘဲ ာမျိုးမျိုးတိုက်ခိုက်နောင့်ယှက် နေခြင်းတို့ကြောင့် ဖခင်ကြီးမှာများစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းများကို ခံစားနေရပါသဖြင့် ဒုက္ခအမျိုးမျိုးပေးနေသော သားဖြစ်သူ ဦးစိုင်းဟိန်းအား ယခုကြော်ငြာသည့်ရက်မှစ၍ အမွေဖ သုံးဝစွန့် လွှတ်ကြောင်း၊ ဦးစိုင်းဟိန်းနှင့် အများသိရှိစေရန် ကြေညာအပ်ပါသည်။ ဦးစိုင်းဟိန်းနှင့် မိသားစုသည် အထက်ပါနေအိမ်မှ အမြန်ဆုံး ဖယ်ရှားထွက်ခွာ ပေးရန်လည်း အကြောင်းကြား သိစေအပ်ပါသည်။

လွှဲအပ်မှာကြားသူ-ဦးအိုက်ရှဲန် (ခ) ဦးစိုင်းယုံး လွှဲအပ်မှာကြားချက်ဒ တရားလွှတ်တော်ရှေ့နေ (၁၀၆၉၈) တာချီလိတ်မြို့။

တောင်ကြီးမြို့နေ ဦးအိုက်ရှဲန်(ခ)ဦးစိုင်းယုံး ၁၃/တကန(နိုင်)၀၀၇၄၄၉ (

ဦးသိန်းသန်းဖော် B.A(Law).,LL.B

သွာနုတ္တသားအဖြစ်သတ်မှတ်၍ အမွေပြတ်စွန့်လွှတ်ကြောင်း အများသိစေရန်အတွက် ကြေညာခြင်း

အများသိစေရန်အတွက် ကြေညာခြင်း
ဖကွေးတိုင်းသေတြး၊ မတ္ထားချိရိုး၊ ထမ္ဘာ့ချိရိုး၊ ထမ္ဘာ့တို(၁၅)ရပ်ကွက်၊
အင္တာဝါလမ်ားသွယ်နေ ဦးခန်းမှာ ၁၇/၁၇၈နှာ(နိုင်) ၁၆၄၅၉-ခေါ်စိုးမိုးနိုင် ၈/၀လန
(နိုင်) ၁၂၉၀၆၁ တို့၏သား မောင်ကျော်ထာကိုစီး ၁၃/၀ဟဂနှ(နိုင်) ၂၄၆၅၆၃ သည်
မိဘ၏ကုထိသွားတဲ့ ကျဆင်းအောင် ပြုလုပ်ခြင်း၊ မိဘနှစ်ပါးအား ပတ်ဝန်းကျင်
တွင် အရွက်တာကို အကျိန်းညှစ်ဖြစ်အောင် ပြုလုပ်ခြင်း၊ မိဘနှစ်ပါးအား ပတ်ဝန်းကျင်
ငှင်း၏သာသောသနှာအရ ခုနေအိမ်နေအာင်း ပြုလုပ်ခြင်း၊ မိဘနှစ်ပါးအား တောက်အသွယ်
ပြုလုပ်ခဲ့ခြင်းလည်းမရှိသဖြင့် မိဘ၏ ကိုယ်စိတ်နှစ်ပါးကို ဆင်းရဲအောင်ပြုလုပ်ငြီး
ငှင်း၏သာသောသနှာအရ ခုနေအိမ်နှစ်ဆင်းသွားရာ ပနေး အချိန်ကို အဆက်အသွယ်
ပြုလုပ်ခဲ့ခြင်းလည်းမရှိသဖြင့် ယခန့မှ၍ သားဖြစ်သူ မောင်ကျော်ထက်စိုးအား
သွားနေတာ့သားဖြစ်ကြောင်း၊ သတ်မှတ်ကြေညာ၍ အမွေပြတ်စွန်လွှတ်ပါကြောင်း၊
ငန်းနှင့်သက်ဆိုင်သည့် ကိုစွအဝဝတို့ကိုလည်၊ တာဝန်ယူမြေရှင်းပေးမည်မဟုတိ
ပါကြောင်း အများသိစေရန် ကြညာအာစပါသည်။ (စုံစစ်းစေးမြန်မြင်း သည်းခံဝါ။)
လို့အဝိုးရက်အရှင်
အြေနန်းအိမွန်စံ (LLB) တရားလွှတ်တော်ရေရနေ (စဉ်-၁၅၇၂၁/၃၁-၇–၂၁၁၉)
(၆၂)လန်။ (၁၉ x ၂၀)လစ်ကြား၊ အနိုဝိတော်ရုပ်ကွက်၊ အောင်မြေသာစ်မြိုနယ်၊
မန္တလေးမြို့

မန္တလေးမြို့

ဖောင်းကြွပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် 63W/44850 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေး ရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြားပျက်ပြယ်ပါကြောင် အများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး(ဟင်္သာတမြို့)

ကြော်ငြာစာ

(အမွေဆက်ခံခြင်းအက်ဥပဒေပုဒ်မ–၂၈၃) အမရပူရခရိုင်တရားရုံးတော်၌

၂၀၂၄ ခုနှစ်၊ တရားမအထွေထွေမှုအမှတ်–၁၇ ကွယ်လွန်သူ ဦးကံပေါ်၏ ကျန်ရစ်သောပစ္စည်းများနှင့်စပ်လျဉ်းသည့်အမှု

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၆၂၀/ဘုံးအိုး)၊ ဦးပိုင်အမှတ်(၉၃/၂)၊ ဧရိယာ ၁ ဒသမ ၁၁ ဧကရှိ ကိုင်းမြေ၌ နေထိုင်ခဲ့သော ကွယ်လွန်သူဦးကံပေါ်၏ ကျန်ရစ်သော ပစ္စည်းအပေါ်၌ အမွေထိန်း . ပက်မှတ် ထုတ်ပေးပါမည့်အကြောင်းနှင့် ဒေါ်နဆီရာက အမွေဆက်ခံခြင် အက်ဥပဒေအရ လျှောက်ထားသဖြင့် ဤအမှုကို၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက် (၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၄ ရက်)တွင် ဆိုင်ဆိုကြားနာရန် ချိန်းဆိုထားသည် ပြစ်သောကြောင့် ထိုကွယ်လွန်သူ ဦးကံပေါ်၏ ကျန်ရစ်သော ပစ္စည်းများတွင် ကျိုးစီးပွားသက်ဆိုင်သည့် အဆိုရှိသူတို့အား အဆိုပါအမှုတွင် ၎င်းတို့(လာရောက် ဆိုင်ဆိုရန် သင့်လျော်မည်ဟု ထင်မြင်လျှင်)ဆိုခဲ့သော၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက် ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၄ ရက်) ၌ မိမိတို့ ကိုယ်တိုင်သော် ကိုယ်စားလှယ် တစ်ဦးအားဖြင့်သော်လည်းကောင်း၊ လာရောက်ဆိုင်ဆိုရန်နှင့် အမွေထိန်း လက်မှတ်မထုတ်ပေးမီ မှတ်တမ်းများကို ကြည့်ရှုရန် အမွေဆက်ခံခြင်း က်ဥပဒေပုဒ်မ–၂၈၃ နှင့်အညီ ဆင့်ဆိုလိုက်သည်။ လာရောက်ခြင်းမရှိ ပျက်ကွက် ခဲ့လျှင် ရုံးတော်က ဒေါ်နဆီရာ လျှောက်လွှာအပေါ်၌ စစ်ဆေး ဆောင်ရွက်ပြီးလျှင် ၎င်းအမှုအကြောင်းအရာတွင် စီရင်ချက်ချမှတ်လိမ့်မည်ဖြစ်သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်တွင် ဤရုံးတော် တံဆိဝ်ရိုက်နှိပ်၍ ကျွန်ုပ်

မှတ်ရေးထိုးလိုက်သည်။

(နန်းယုလွင်) ဒုတိယခရိုင်တရားသူကြီး အမရပူရခရိုင်တရားရုံး

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ဥတ္တရသီရိမြို့၊ ဥတ္တရသီရိရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၂/ဥတ္တရသီရိ လယ်ရပ်၊ မြေဧရိယာ ဂ ဒသမ ၂၂၉ ဧက၊ မြေကွက်အမှတ်(ဥ–၅၅၅၂) ဦးဝင်းအောင် (ဘ)ဦးစိုးတင့် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်ကို မ ဦးဟန်ဝင်းအောင် ၉/မထလ(နိုင်)၁၇၆၇၇၅ (ဘ) ဦးဆွေငြိမ်းမှ ရန်ကုန်မြို တချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူးကိုယ်စားလှယ်လွှဲစာအမှတ် ၁၄၁၉၆/၂၀၁၉ (၂–၁–၂၀၁၉)တင်ပြ၍ ဒေါ်ရည်လေးမွန် ၉/ပမန(နိုင်)၁၅၄၉၈၀ (ဘ) ဦးဝင်းမြင့် စမည်ဖြင့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင် ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးအမိန့် ဒီကရီများ အထောက်အထာ . ငိုင်လုံစွာ တင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် -မြေစီမံခန့် ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင် ာရောက် ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်က အတွင်း ကန့်ကွက်မှု မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာ

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ မြေတိုင်းရပ်ကွက်အမှတ် ၁၅/တပင်ရွှေထီးရပ် - - - -ဂပင်ရွှေထီးရပ်ကွက်ရှိ တပ်သားတင့်ဝေ (ကိုယ်ပိုင်အမှတ် ၇၃၅၁၄၉) ၁၄/ပသ (နိုင်)၁၄၀၂၀၈ (ဘ)ဦးပြေ အမည်ပေါက် ပါမစ်မြေကွက်အမှတ် ပစ(င)၄၈၂၈ မေည်ပေါက်(ကွယ်လွန်)၏ တရားဝင်အမွေခံဇနီးဖြစ်သူ ဒေါ်တင်တင်မြ ၁ဝ/ပမ (နိုင်)၁၁ဂ၅၃၄ (ဘ)ဦးကျောက်ဆုံးမှ တရားဝင်အမွေခံဇနီးဖြစ်ကြောင်း တရားရုံး ဂျမ်းကျိန်ဆိုချက်မှုရင်း၊ မြေကွက်ဖိုးပေးသွင်းချလန်မိတ္တူ၊ တပ်သားတင့်ငေ သေဆုံးခြင်းလက်မှတ်မိတ္တူ၊ မြေကွက်ပေါ်ရှိ အဆောက်အအုံပုံများ တင်ပြပြီး ၎င်း၏အမည်ဖြင့် မြေငှားစာချုပ် ချထားပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်စာချုပ်စာတမ်းများ၊ တရားရုံး အမိန့် ဒီကရီများ အထောက်အထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင် ာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပ ရှိသည့် ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ် လအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားစာချုပ်လျှောက်ထားမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မြေတိုင်းရပ်ကွက်အမှတ်(သက ၊ဂ)၊ မြေကွက်အမှတ်–(၁၂၅၅/က)၊ အကျယ်အဝန်းပေ(၂၀ x ၆၀)ရှိ (ယခုအခေါ် -မှတ်(၁၂၅၅/က) ပေဖူးလွှာလမ်း၊ ၂၀–ရပ်ကွက်၊ လှိုင်သာယာမြို့နယ်) ဟု ခေါ်တွင်သော ဒေါ်သန်းသန်းဝင်း အမည်ပေါက် ပါမစ်မြေကွက်နှင့် ယင်းမြေကွက် ပေါ်ရှိ နေအိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်တို့အား အရပ်ကတိစာချုပ်ဒ ာပ်ဖြင့် ဥပဒေနှင့်အညီ တရားဝင်ဝယ်ယူ ပိုင်ဆိုင်ထားပြီး လွှဲပြောင်းရောင်းချဝိုင ်ပျီး ပေးချေထားပြီး ဖြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့် ရက်မှစ၍ (၁၄)ရက်အတွင်း အထက်ပါ မြေကွက်နှင့်ပတ်သက်သည့် ပိုင်ဆိုင်မှု ျက်မှင_{မှို၊} (၁၄)ဂျက်အလွေး အထက်၊ ရေးလွှဲကနှင့်ပောဆက်အညှေ့ ပုံသွေးပုံ အထောက်အထား စာချုပ်/စာရွက် စာတမ်းမူရင်း၊ ပါမစ်/ဂရန်မူရင်းများနှင့်အတူ ကျွန်ုပ်ထံလာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါက ရောင်းအဝယ်ပြီးမြောက်အောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွာ မည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါ သည်။

လွှဲအပ်ညွှန်ကြားချက်အရ–

ဒေါ်ရွှေဇင်အိ(LL.B, D.B.L, D.I.L) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၈၇၉၂/၂၀၂၃) တိုက်–၃၉၀/၄၊ စက်မှု(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၄၂၀၀၉၇၀၇၃

ကန့်ကွက်နိုင်ကြောင်းအသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁၇)၊ ဆင်ခေါင်းကြီး၊ ကွင်းအမှတ်/အမည် ၆၆၄/ဆင်ခေါင်းရွာကွင်း၊ မြေကွက်အမှတ်(၂၂/၃B)၊ ဧရိယာ ၀ ဒသမ ၀၅၀ , အကရှိမြေအား ဦးနိုင်ဝင်းထွေး ၇/ကတခ(နိုင်)၀၀၀၀၈၈ မှ ဂရန်သစ် လျှောက်ထာ မည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင်ခရိုင်/မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြော်ငြာသည့်ရက်မှစ၍ (၁၄)ရက်အတွင်း မြေပိုင်ဆိုင်မှု ထောက်အထားပြည့်စုံစွာဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေည အပ်ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့

ကန့်ကွက်နိုင်ကြောင်းနှင့် အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင် ၁မီး၊ ခြံအမှတ်(၉)၊ အမှတ်(၁၂၃)၊မြေတိုင်းရပ်ကွက်အမှတ်(၂၇/ခ)၊ မြေကွက် တ်(၇၅)၊ အကျယ်အဝန်းပေ(၅၀x ၇၅)၊ ဧရိယာ ၀ ဒသမ ၀၈၆ ဧကရို နှစ်(၆၀) ဂရန်မြေနှင့် ယင်းမြေကွက်ပေါ်၌ ဆောက်လုပ်ထားသော နေအိမ် အပါအဝင် ာကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့အား ဦးမိုးသူအောင် ၁၂/သဃက (နိုင်)ဝ၄၄၂၄၆ ရားဝင်ဝယ်ယူ ပိုင်ဆိုင်ရောင်းချပိုင်ခွင့်ရှိကြောင်း ပြေ , သဆိုကမ်းလှမ်း , ကျွန်ုပ်၏မိတ်ဆွေဖြစ်သူမှ ဝယ်ယူရန်အတွက် တန်ဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို စရန်အဖြစ် ပေးချေထားပြီး ဖြစ်ပါသည်။ အရောင်း အဝယ်ကို ကန့်ကွက်လိုပါက ကျွန်ုပ်ထံသို့ ပိုင်ဆိုင်မှု စာချုပ်စာတမ်း၊ အထောက်အထားမူရင်းများဖြင့် ယနေ့ မှစ၍ ဂျ)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုသတ်မှတ်ရက်ကျော်လွန်ပါက လူကိုကာသတ္တဲ့ လေးများကာရှာ,အကွလာရာမောည်။ လူသောဌာလာများကျောင်မှုအညီ အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ တရားဝင်အမည်ပေါက်သည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ-LL.B,D.B.L,D.M.L,D.I.L တရားလွှတ်တော်ရှေ့နေ (စဉ်–၁၀၂၀၄) တိုက်အမှတ်–(၁၅/၉၁)၊ (ပထမထပ်–ဘယ်)၊ ဧာဝေယာလမ်း၊ (င/က)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်။ ဖုန်း-၀၉-၄၂၁၁၂၄၈၀၇

အမှတ်တံဆိပ်အသိပေးကြေညာခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ် (၂၀၅၄) နေ ဦးကျော်မြင့်ဦး ၈/ရနခ(နိုင်)ဝ၉၂၂၃၃ သည် အောက်ပါအမှတ်တံဆိပ်အား ပြည်မြို့နယ်စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးတွင် မှတ်ပုံတင်သွင်းထားသည့် အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်ပါသည်–

Thapyay

စာချုပ်အမှတ်(၀၈၄/၂၀၂၄) (နေ့စွဲ-၁၄.၅.၂၀၂၄)

အထက်ဖော်ပြပါအမှတ်တံဆိပ်အား သောက်ရေသန့် (ဘူးကြီး၊ဘူ လတ်၊ဘူးသေး) ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းတို့တွင် ကပ်နှိပ်ဖော်ပြ အသုံးပြုလျက်ရှိပြီး လုပ်ငန်း၏ ဆိုင်းဘုတ်၊ ဘလောက်၊ တီဗွီ၊ မဂ္ဂဇင်း၊ စာစောင်၊ ကြော်ငြာ၊ သတင်းစာကြော်ငြာ၊ လက်ကမ်းကြော်ငြာ၊ ငွေပြေ စာဖြတ်ပိုင်း၊ တံဆိပ်တုံး၊ ဗွီနိုင်း၊ Letter Head, Internet, Website အစရှိသည်တို့နှင့် ခေတ်နှင့်အညီပေါ်ပေါက်လာသည့် နည်းပညာတို့တွင်လည်း အသုံးပြုသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါအမှတ်တံဆိပ်အား ဆင်တူယိုးမှားပြုလုပ်ခြင်း မရိုးမဖြောင့်သော သဘောအားဖြင့် ထင်ယောင်ထင်မှားဖြစ်စေရန်ပြုလုပ် ခြင်း၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တုပကူးယု ခြင်းများနှင့် အထက်ဖော်ပြပါအမှတ်တံဆိပ်ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်းများတွေ့ ရှိပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်

ဦးကျော်မြင့်ဦး၏လွှဲအပ်ချက်အရ – ဦးဟန်နိုင်ထွန်း(LL.B) ဦးဝေလင်းသက်နိုင်(LL.B) _ အထက်တန်းရှေ့နေ တရားလွှတ်တော်ရှေ့နေ အမှတ် (၉၁)၊ လမ်းမတော်၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့။ ဖုန်း- ၀၉-၅၃၆၀၃၂၉၊ ၀၉-၄၃၀၉၄၆၄၅

အမည်ပြောင်း

ကျေးရွာ၊ ရပ်ကွက်(၁)နေ ဦးကျော်

မျိုးဝင်း ၁၃/အတန(နိုင်) ဝဝ၈၈၁၁

၏သား အထက(ကျောက်ဂူ)ကျောင်း

မောင်စိုင်းလောဝ်ဝမ်းဟု ပြောင်းလဲ

ခေါ်ဆိုပါရန်။ **မောင်စိုင်းလောဝ်ဝမ်း**

အမှန်ပြင်ဆင်ဖတ်ရှုပါရန်

(၁၉–၅–၂၀၂၄)ရက်ထုတ် မြန်မာ့

ရှေ့နေ ဒေါ်သက်သက်မွန်၏ ကန့်ကွက် နိုင်ကြောင်းကြော်ငြာတွင် အမှတ် (၂၃)၊ (ဘီ)လွှာ+ ပန့်ဟောက်(ဘီ)

အစား အမှတ်(၂၃)၊ (၈)လွှာ B

တရားလွှတ်တော်

ျပ်စောက်မြို့နယ်၊

တွင်ပါရှိသော

ရှမ်းပြည် နယ် (တောင်ပိုင်း)

မိဘအမည်မှန်

ဟုမ္မလင်းမြို့နယ်၊ နမ့်တော ၊ တောင်ပေါ် အထက(ခွဲ) ကျောင်း Grade-3 မှ မောင်နေ အာကာမင်း၏ မိဘအမည်မှန်မှာ ဦးဖြိုးကိုဟိန်း ၅/ခဥတ(နိုင်) မိခင်အမည်မှန်မှာ ၀၃၇၀၅နှင့် ခေါ်ဖြူဖြူဝင်း းဒါဖြူဖြူဝင်း ၅/ဟမလ်(နိုင်) ၄၁၃၁၆ ဖြစ်ပါကြောင်း။

်ဦးဖြိုးကိုဟိန်း – ဒေါ်ဖြူဖြူဝင်း ဖခင်အမည်မှန်

ချောက်မြို့နယ်၊ သစ်ချိုကုန် ရေ့ကျေးရွာ၊ အထက(ခွဲ)ကျောင်း မသက်ထားဝေ Grade-5 မှ မယမင်းဝေ၊ Grade-3 . မောင်သက်နောင်ထွဋ်တို့၏ ခင်အမည်မှန် ဦးဆိုးပေ ၈/ခမန (နိုင်) ၁၅၀၄၉၇ ဖြစ်ပါကြောင်း။

ပန့်ဟောက် B ဟု ပြင်ဆင်ဖတ်ရှု

ဘိုးဘပိုင်မြေအမည်ပြောင်းလျှောက်ထားကြောင်း ကြေညာစာ တိုးဘပိုင်မြေအမည်ပြောင်းလျှောက်ထားကြောင်း ကြေညာစာ
သလုံဖြူ၊ လိပ်ဆင်းရုပ်ကွက်၊ ဆက္ခလာံအမှတ် (၁၂။ ဘုရားခြောက်ဆွ ဆကွက်၊ ဦးပိုင်အမှတ် (၂၇^{၅)}၊ မြေခရိယာ (၀.၁၄))စကာခုနက်မှ(၀.၁၇၉)စက ၎င်းဆကွက် ဦးပိုင်အမှတ်(၃၀⁷⁾၊ မြေခရိယာ (၀.၁၉)စက၊ စုစုပေါင်းမြေခရိယာ (၀.၁၀)စကျိန်ပြင်အမှတ်(၃၀⁷⁾၊ မြေခရိယာ (၀.၁၉)စက၊ စုစုပေါင်းမြေခရိယာ (၀.၁၀)စကာကို ဦးပိုင်အမှတ် (၂၇⁹⁾(၃၀⁹⁾၊ မြောက်ဘက်-ဦးပိုင်အမှတ် (၂၇)⁹၊ (၂၆)ရှိမြေကို (ဘိုးဘပိုင်မြေအမည်မြောင်း)ပေးရန် ဦးဝင်းသိန်းစု လျှောက်ထားလာသည့်အတွက် ဦးဝင်းသိန်းစာအသည်လွှ ပြောင်းလဲပေးဆည် မြန်ပါ၍ ပြောင်းလဲပေးထိုက်ကြောင်း ကန့်ကွက်လိုသူများရှိပါက ၂၀၄ခုနှစ် ခုန်လ (၂၂)ရက်မတိုင်မီ ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများခင့်တက ဖြို့နယ်မြေစာရင်းဦးစီးဌာနမှု။ သထုံဖြို့ ထက်နဲ့ကွက်နိုင်ကြောင်းနှင့် သတ်မှတ် ကာလအတွင်းလာတောက်နဲ့ကွက်တင်ပြမှုမျှိပါက ကန့်ကွက်သူမရှိဟု ယူဆ ပြီး လုပ်ထုံးလုန်ညီးနှင့်အည် ကြညာလိုက်သည်။

အများသိစေရန်

ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်ခင်နေခြည်(ခ)လမင်းငယ် ၁၀/မလမ (နိုင်) ဂု၈၀၀၅၏ လွှဲအပ်ညွှန်ကြားချက်အရ အများသိစေရန် အောက်ပါအတိုင်း

____ ကျွန်ုပ်၏မိတ်ဆွေဖြစ်သူ ဒေါ်ခင်နေခြည်(ခ)လမင်းငယ်နှင့် ဦးတင်မျိုးဝင် s/မမန (နိုင်) ၁၄၂၄၂၆တို့သည်(၁၂-၄-၂၀၂၁)ရက်ကတည်းက နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်းကတိစာချုပ်ကို လက်မှတ်ရေးထိုး၍ အကြင်လင်မယ

ဦးတင်မျိုးဝင်းနှင့်ပတ်သက်သည့်စီးပွားရေး၊ ကိစ္စရပ်များသည် ကွာရှင်းပြတ်စဲသည့်အချိန်မှစ၍ ကျွန်ုပ်မိတ်ဆွေနှင့် ပတ်သက် ထက်နွှယ်ခြင်းမရှိပါကြောင်းနှင့်ဦးတင်မျိုးဝင်းနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ကျွန်ုပ်မိတ်ဆွေမှတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း အများသိစေရန်

ဒေါ်ခင်နေခြည်(ခ)လမင်းငယ်၏ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ယဉ်မေသိမ်း(ခ)မြတ်စုရည် LL.B,M.A(Business Law) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၃၀၃၉/၂၀၁၇) အမှတ်၂/၄၆၊ မဟာဗောဓိလမ်း၊ (၁၄)ရပ်ကွက်၊ ရန်ကင်းမြို့နယ် ဖုန်း-၀၉-၅၀၆၁၀၇

ဒီကရီကိုအတည်ပြုရန်အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန် အကြောင်းကြားစာ (တရားမကျင့်ထုံး ကိုဓဥပဒေအမိန့် ၂၁၊နည်းဥပဒေ ၂၂) တောင်ကြီးမြို့နယ်တရားရုံးတော် ၂၀၂၃ခုနှစ်၊ တရားမကြီးမှုအမှတ်–၄၃ နှင့်ဆက်နွှယ်သည့် ၂၀၂၄–ခုနှစ်၊ တရားမဧာရီမှုအမှတ်–၄၀

ဘိယဗိုလ်မှူးကြီးအောင်ကြွယ်(ငြိမ်း) **နှင့်** ဗိုလ်မှူးဟန်တင့် (ခ)ဦးအောင်ကြွယ်

___ (ဒီကရီအနိုင်ရသူ)

အမှတ်(၁၂)၊ နယ်မြေ(၆၇)၊ အမှတ်(၁၀)ရပ်ကွက်၊ အေးသာယာမြို့နေ လ်မှူးဟန်တင့် (ယခုနေရပ်လိပ်စာမသိသူ) သိစေရမည်။

ညင့်အပေါ်၌ တောင်ကြီးမြို့နယ် တရားရုံး၏ ၂၀၂၃ခုနှစ်၊ တရားမကြီးမှု မှတ် ၄၃ တွင် ကျရှိသည့်ဒီကရီကို အတည်ပြုလုပ်ရန် ဤရုံးတော်တွင် ဒီကရီ အနိုင်ရသူ ဒုတိယဗိုလ်မှူးကြီး အောင်ကြွယ်(ငြိမ်း)(ခ)ဦးအောင်ကြွယ်က လျှာက်ထားသည်ဖြစ်၍ မည်သည့်အကြောင်းကြောင့်ဒီကရီကို အတည်ပြ ျန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရုံးတော် အခွင့်အမိန့်အရ ရှေ့နေဖြစ်စေ၊ အကြောင်းပြ ၁၃၈၆ခုနှစ်၊ နယုန်လဆန်း ၁ ရက်) မွန်းမတည့်မီ ၁၀နာရီတွင် ဤရုံးတော်

၂၀၂၄ခုနှစ်၊ မေလ၂၄ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် က်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(ဆွတ်ရိန်) တွဲဖက်မြို့နယ်တရားသူကြီး(၃) , တောင်ကြီးမြို့နယ်တရားရုံး

ညောင်ရမ်းလမ်းမကြီး မြွေကွက်ရောင်းမည်

အရှေ့လှည့်။အင်းဝလမ်းမအနီး။စီးပွားရေးလုပ်ရန်ကောင်း။ (၁၇)ရပ်ကွက်၊ရွှေပေါက္ကံ။ ညောင်ရမ်းလမ်း (အမှတ်၂လမ်း နှင့် အမှတ်၃လမ်းပေါက်)။ ပေ၂ဝ × ပေ ၆ဝ ။ဂရံခွဲပြီး။

သိန်း (၃၄၀၀) ညှိနိုင်း။

09 43021001

အမည်ပြောင်း

ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ဘာင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၉)နေ ဦးဖြိုးဝေထွန်း ၁၃/ ာကန(နိုင်)၂၄၃၀၀၀၏ ങ.യ.ന(၂)(ങോോാധാ) Grade-7မှ မမနောသခင်အား မမြတ်ဧကရီ သွန်း ဟု ပြောင်းလဲခေါ်ဆိုပါရန်။

မမြတ်ဧကရီသွန်း

ပတ်စ်ပို့ပျောက်

ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်နေ ဦးဝင်းနီအောင်၏သမီး မိုးသီတာအောင် ၁၂/ဥကတ(နိုင်) ၁၉၂၁၁၄၏ နိုင်ငံကူးလက်မှတ် (မမှတ်မိ)သည် ပျောက်ဆုံးသွား ပါသဖြင့် တွေ့ရှိက အကြောင် ကြားပေးပါရန်။

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့ ၊ မြေတိုင်းရပ်ကွက်အမှတ် ၁၁/ပုဗ္ဗသီရိမြောက် - ၂၀၂၈ - ၂၈ - ၂၀၂၈ - ၂၀၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ - ၂၇၂၈ ရပ်၊ သုခဒိပရပ်ကွက်မှ မြေဧရိယာ (၀.၁၁၀)ဧကရို ဦးအောင်သွင်ဦး ၇/ပခန (နိုင်)၂၀၁၇၉၃ (ဘ)ဦးမြင့်စိုး အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက် မှတ်(ပ–၂၂၇၈၃)ကို နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူ ကိုယ်စားလှယ်လွှဲစာအမှတ် ၂၄၅၅/၂၀၂၃(၂၈–η–၂၀၂၃)ဖြင့် မြေကွက်အမည် ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဦးစိန်ဝင်း ၁၄/ဟသတ(နိုင် ၁၅၇၇၀၉ (ဘ)ဦးလှကျော် မှ ဒေါ်မြင့်မြင့်ရီ ၁၄/ဟသတ(နိုင်)၀၆၀၄၄၃နှင့် မှတ်ပုံတင်အရောင်းအပယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာစဝင်ရေးကူး ပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများ အနေဖြင့် တရားဝင် ပိုင်ဆိုင်မှုစာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရိုများ အထောက်အထား . ခိုင်လုံစွာ တင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်း . နှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင် လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလအတွင်း ကန့်ကွက်မှ မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာ နေပြည်တော်စည်ပင်သာယာရေးကော်မတ်

ကန့်ကွက်နိုင်ကြောင်းအများသိစေရန် ကြေညာခြင်း

သိရှိနိုင်စေရန် ကြေညာအပ်ပါသည်–

ဝဝယ်အား ပြီးမြောက်စေလိမ့်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးသီဟအောင်ခိုင်(LL.B,D.B.L,D.M.L) အထက်တန်းရှေ့နေ (စဉ်-၄၀၂၁၉) အမှတ် ၂၅/၂၆၊ စည်ပင်လမ်း၊ (၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊

ဥက္ကလာပစေတီတော်မြတ်ကြီး ချိပ်ပိတ်တင်ဒါခေါ် ယူခြင်း(၁/၂၀၂၄)

ဥက္ကလာပစေတီတော်မြတ်ကြီး၏ အဆင့်မြင့်သန့်စင်ခန်းအလူ ငွေကောက်ခံခြင်းလုပ်ငန်းကို ချိပ်ပိတ်တင်ဒါစနစ်ဖြင့် ရွေးချယ်လုပ်ငန်း အပ်နှံမည်ဖြစ်ပါသည်။ တင်ဒါစည်းကမ်းချက်နှင့် တင်ဒါတင်သွင်းလွှာ များကို ၁–၆–၂၀၂၄ ရက်မှစတင်၍ စေတီတော်ဂေါပကရုံး၌ ဝယ်ယူနိုင်ပြီး ၁၆–၆–၂၀၂၄ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ တင်ဒါတင်သွင်း နိုင်ပါသည်။

ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ– ၀၉–၂၅၈၈၅၈၆၆၈၊၀၉–၂၅၃၈၁၆၂၃၁ တင်ဒါခေါ်ယူရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကလာပစေတီတော်မြတ်ကြီး

၂၀၂၀ ပြည့်နှစ် Insolvency Law အရ NEW-T-RICH MYANMAR COMPANY LIMITED (အစုရှယ်ယာရှင်များ၏ ဆန္ဒအလျှောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) (insolvency Law 147, 152 နှင့် Insolvency Rules 9 နှင့် 15 (b) အရ)

(Insolvency Law 141, 132 နှင့် Insolvency Rules 9 နှင့် 15 (D) 346)
၂၀၂၄ခုနှစ်၊ မေလ (၂၇)ရက်နေ့ ကုမ္ပဏီရုံးခန့်၌ ကျွင်းပပြုလုပ်သော အစုရှယ်ယာရှင်များ၊ ဒါရိုက်တာ အဖွဲ့ဝင် များ၏ သူးအထွေထွေအစည်းအဝေးတွင် အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်းကြေညာအာပ်ပါသည်-ကုမ္ပဏီအား အစုရှယ်ယာရှင်များ၏ ဆန္ဒအလျှောက် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ရန်နှင့် ခေါ်ကောင်နိုင်နိုင်လင်း လက်မှတ်ရပြည်သူ့စာချင်းကိုင်အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်ရန်နှင့် ငေးအား ကုမ္ပဏီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရေးဆိုင်ရာ ကိစ္စအရစ်ရပ်အား ခန့်အပ်သည့်အချိန်မှစ၍ လိုဆာရှိခဲ့သင့် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်သောလုပ်ပိုင်ခွင့်များကို လွှဲအပ်ရန်။ NEWI-RICH MYANMAR COMPANY LIMITED ၏ တရားဝင် စာရင်းရှင်းလင်း ဖျက်သိမ်းရေး အရာရှိထိသို့

(၂၈/၆/၂၀၂၄) ရက် နောက်ဆုံးထား၍ ကုမ္ပဏီမှပေးရန်ရှိသော ်ကြွေးမြီများအား မြီရှင်ဖြစ်ကြောင်း သတ်မှတ်ပိုစံဖြင့် ျိန်လိုသော သက်သေခံအတောက်အထားများနှင့်အတူ တောင်းခံကြပါရန် အကြောင်းကြွားအပ်ပါသည်။ အထက် ဖော်ပြပါ နေ့ရက်နောက်ပိုင်းမှ တောင်းခံလာသော ကြွေးမြီများအတွက် တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးအင် ပါသည်။ **ဒေါ်မေရီအမ်**

ဒါရိုက်တာ NEW-T-RICH MYANMAR COMPANY LIMITED

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ တိုက် (၆) ၊ အခုန်း (၃၂၃) ၊ ကျိက္ကဆံအိမ်ရာ မာလာနွယ်လမ်း၊ တာမွေကြီး(ခ)ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်၊ မမ္ဗျာသီရိပြု၊ အောင်မမ္ဗုရင်ကွက်၊ မြေတိုင်းရပ်ကွက် အမှတ် ၁/အောင်မမ္ဗူ မြေကွက်အမှတ် (၂၈၈ ရိယာ(၀ဒသမ၀၅၁)ဧက ဒေါ်ဇွားကြည် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ်မြေကွက်အား အမည်ပေါက်သူ၏ အထူ ရေထာဂျဝသမဝ၅၁)ဧက ဒေးရွားကြည် အမည်ပေးက နှစ်(၃၀)ခြေဌာအချုပ်မြောက်ကျာအား အမည်ပေးကသွဲ့။ အထူး ကိုယ်စားလှယ်လွှဲစာခရှိသူ ဦးအောင်စေယျာဦး(ဘ)ဦတင်မြင့် ဂ/ရတုရ(နိုင်) ၁၅၈၅.၁၉၇ မြေငှားစာချုပ် အထူးကိုယ်စား လှယ်လွှဲစာအမှတ်(၈၅၇ ၂/၂၀)နိုင်ငံသားစီစစ်ရေးကတ်၊ အိမ်ထောင်စုလူဦးရေစာရင်းမှရင်းများတင်ပြီး ဒေါ်အေးအေး စိုး(ဘ)ဦးငြိမ်းမောင် ၅/၈ကန(နိုင်) ၂၀၆၆၂၈ နှင့်မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင် ရေးကူးခွင့် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှုစာ ချုပ်စာတစ်းများ၊ တရားရုံး အမိန့်ဒီကန်များ အထောက်အထား နိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်စတီ၊ မြို့ပြစိမ်ကိန်းနှင့်မြေ ့ ၆၀ ရှိခဲ့နှဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတို့တွဲပ စီမံခန့်နွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၅ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ကြောင်းနှင့် သတို့တို ကာလအတွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ် နည်းများနှင့်အညီ မြေပုံ/မြေရာစဝင်ရေးကူးနှင့် လျှောက်ထာ လာမှုအား ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

အများသိစေရန်ကြေညာခြင်း

တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ အကွက်မှတ်နှင့်အမည် ၁၉ ရွတောင်၊ ဦးပိုင်အမှတ် ၂၂၀၊ အမှုတွဲအမှတ် နှင့် ခုနှစ်–R.P. No 19/53 ဦးဟီရ;

ရှိမြော်သည်။ သင်္ကလာမ်ားရှင်ရပါတဲ့ ဂရန်မူရင်းမှာ(၁၃-၁-၁၉၈ဝ)ရက်က တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ၌ နေအိမ်မီးလောင်ရာတွင် ပါသွားခဲ့ပါသည်။ ဦးဟီရာလာလ်မှ ကွယ်လွန်သွားပြီးဖြစ်ပါ၍ အဆိုပါမြေ့ကွက်

နှင့်ပတ်သက်၍ ဆက်ခံပိုင်ခွင့်ရှိသူ သားသမီးများမှ ဥပဒေနှင့်အညီ ဆက်လက်

နှင့်တေသက်၍ ဆက်ခပုံပနွင့်ရှိုးခူ ဆာသမီးများမှ ဥပဒေနှင့်အညီ ဆင်ဂင်းဂ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း အများသိစေရန်ကြေညာအပ်ပါသည်၊ ကန့်ကွက်လိုပါက ဖော်ပြပါမြေကွက်နှင့်ပတ်သက်၍ အထောက်အထားမူရင်း

ကန့် ကွက်နိုင်ကြောင်းကြော်ငြး

အမှတ်(၁၂၂/၁၂၄)၊ အခန်းအမှတ်(6C)၊ တိုက်ခန်း၊ ယင်းတိုက်ခန်းနှင့်ပတ်

သက်သည့်အကျိုးခံစားခွင့်အရပ်ရပ်အားလုံးကိုတရားဝင်လက်ရှိအမည်

ပေါက်ပိုင်ဆိုင်သူ ဦးကျော်မြင့်(၁၂/ ပဘတ(နိုင်)၀၃၉၈၉၉ထံမှ ကျွန်ုပ်၏

အမှုသည်ကအပြီးအပိုင်ဝယ်ယူရန်အတွက်စရန်ငွေအချို့ကိုပေးချေထား

ပြီးဖြစ်ပါ၍ကန့်ကွက်လိုပါကအကျိုးစစားခွင့်ရှိသူမည်သူမဆို၊ပိုင်ဆိုင်မှု

အထောက်အထား(မူရင်းများ)ဖြင့်ယနေ့ မှစ၍(၁၄)ရက်အတွင်းကျွန်ပ်ထံ

သို့လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ထက်ကျော်လွန်ပါက

အရောင်းအဝယ်ကိုဥပဒေနှင့်အညီပြီးဆုံးသည်အထိဆက်လက်ဆောင်ရွက်

အမှတ်(၁၈၉/၁၉၅)။(၇–လွှာ)၊ပန်းဆိုးတန်းအော့ဖစ်(စ်)တာဝါ၊ပန်းဆိုး

ဦးပြည့်ဖြိုးဦး၊LL.B၊တရားလွှတ်တော်ရှေ့နေ (စဉ်၊၉၅၈၈)၊

တန်းလမ်း၊ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။

လွှဲအပ်ညွှန်ကြားချက်အရ ဒေါ်တင်မာရီ (LL.B)

တရားလွှတ်တော်ရှေ့နေ (စဉ် ၈၀၁၃)

အမှတ်(ပ/၁၅၆)ကြံ့ခိုင်ရေးလမ်း၊ ပြည်တော်သာရပ်ကွက်၊ တောင်ကြီးမြို့၊

ဖုန်း ၀၉-၇၉၆၈၄၃၀၇၀

များဖြင့် ဤကြေညာစာပါရှိသည့်ရက်မှ (၇)ရက်အတွင်း ကျွန်ုပ်ထံလာ ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားသူ

မည်ဖြစ်ပါသည်။

იც-ენინცნეთე#

လွှဲအပ်ညွှန်ကြားချက်အရ–

ဦးဘာဘူရမ်း ၁၃/တကန(ပြု)ဝဝဝ၉ဝဝ

-ည္။ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတ်

ပတ်စ်ပို့ပျောက်

ကျွန်တော် မောင်အောင် ၉/ပဘန(နိုင်) ၊၁၁၄၄၀ ၏ ပတ်စ်ပို့နံပါတ် ပျောက်ဆုံး (M-041041)⊌⊃ သွားပါသဖြင့် တွေ့ရှိက အကြောင်းကြားပေးပါရန်။ ဖုန်း–၀၉-၆၇၆၈၄၄၁၂၀

အမည်မှန်

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၊ အမှတ်(၄) အလက (ခွဲ) တွင် ပညာသင်ကြားနေ သော ဦးအောင်ကိုကို၏ သာ ဖြစ်သူ အမည်မှန်မှာ မောင်မြတ် ဘိဏ်းထက်ဖြစ်ပါကြောင်း။ -မောင်မြတ်ဟိဏ်းထက်

ဗောင်းကြွနံပါတ်ပြား ပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် 7A/7940, 6B/3763, 5B/8730 ဖောင်းကြွ နံ ပါတ် ပြား ပျောက်ဆုံး၍ ထုတ်ပေး ရန် လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွ နံပါတ်ပြား ပျက်ပြယ် ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန(ရွာသာကြီး)

ရန်ကုန်တိုင်းဒေသကြီး၊ ပုခွန်တောင်မြို့နယ်၊ (၁)ရပ်ကွက်၊ (၄၉)လမ်း

ကျွန်ုပ်မိတ်ဆွေဖြစ်သူ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း

အများသရှုငေရေးနှ ကြေညာအပေါသည်-စဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဂူင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်(၁၁)လမ်း၊ အမှတ်(၁၃၁၇(က))) အကျယ်အဝန်း(အလျား ၂၀၀ေ x အနံ ၆၀ပေ)မြောဂွက်နှင့် အဗိုင်အမာတွယ်ကပ်ပစ္စည်းများ သြဂုတ်လ ဂု၊ ၂၀၂၀ပြည့်နှစ်ကတည်းက တစ်ဦးတည်းလက်ရောက်မှုရင်း ပိုင်ဆိုင်ရောင်းချသူ ဦးဟိန်းပြည့်စုံအောင် (ဘ) ဦးလူဆောင် ဂု/ပခန(နိုင်) ၂၉၉၁၆၈မှ မိမိ တစ်ဦးတည်းပိုင်ဆိုင်ကြောင်း ဝနိခဲ ာတိပြပြီး ရောင်းချရန် ကမ်းလှမ်းရာ မိမိ၏ မိတ်ဆွေမှ သဘောတူသဖြင့် ရန်ငွေပေးအပ်ပြီးဖြစ်ပါသည်။ သို့ပါ၍ အထက်ဖော်ပြပါ မြေကွက်အား ဥပဒေ ကြာင်းအရ မိမိတို့နှင့်အပြည့်အဝသက်ဆိုင်သည်(သို့) တစ်စိတ်တစ်ဒေသ ျာဘလမျို လက်ဆိုင်သည်ဟု ထင်ခြင်ယူဆခဲ့သည်ရှိသော် မရင်းအထောက်အထားများနှင့် တကွ ကျွန်ုပ်ထံ ယခုကြေညာချက်ပါရှိသည့်ရက်မှာ ခုနစ်ရက်အတွင်း လာရောက် ဘန့်ကွက်နိုင်သည်။ ကန့်ကွက်သူ မရှိပါက သက်ဆိုင်သူများက ဤအရောင်း

ရန်ကုန်မြို့၊ ဖုန်း-၀၉-ဂု၆၉၄၈၃၃၃၀

မြန်မာ့အလင်း

တစ်ဦးတည်းဖြစ်ပါကြောင်း

ဦးအမ်ဘီကာပရာဆပ်၏သား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေ မြို့၊အောင်ဇေယျ ရပ်ကွက်၊ နယ်မြေ (၁/၈)နေ ဦးဆန်ဂျူးနှင့် ဦးလှမင်း သိန်း ၅/ကလထ(နိုင်)၀၀၁၆၅၁ မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။ ဦးဆန်ဂျူး(ခ)လှမင်းသိန်း

အမည်ပြောင်း

ဦးအေးဇော် ၅/ဟမလ(နိုင် ၄၀၀၄၁၂ ၏ သမီး ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်နေ Great Light ကိုယ်ပိုင် အထက်တန်း ကျောင်း Grade–10 မှ မစီစီဖိုင်း သေးအား မဒေစီဖိုင်းဟု ပြောင်း လဲခေါ်ပါရန်။

ဖခင်အမည်မှန်

ရေကြည်မြို့နယ်၊ မြို့မကျောင်း Grade-9 မှ မဆုဝေဖြိုး၏ ဖခင်အမည်မှန်မှာ ဦးမျိုးဝေ ထွန်း ၁၄/ရကန(နိုင်)၁၂၅၃ ၁၇ ဖြစ်ပါကြောင်း။

ဦးမျိုးဝေထွန်း

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂ ကွင်း/ အကွက်အမှတ် ၂၈/သုမင်္ဂလ ရပ်၊ ဦးပိုင်အမှတ်(၁၇၆)၊ မြေဧရိယ ၀ ဒသမ၁၆၁ ဧကရှိမြေကွက်အား မြေ ၄၁းဂရန် အမည်ပြောင်း၊သက်တမ်းတိုး လျှောက်ထားနိုင်ရေး ဦးကျော်သိန်း ၁၂/ဥကတ(နိုင်)၁၀၁၅၀၇၊ ဒေါ်ခင်အေးမှု ၉/မမန (နိုင်)၀၁၇၇၃၈၊ ဒေါ်ခင်ဖုန်းဆင့် ၉/မမန (နိုင်)ဝ၅၆၄၂၄ တို့မှ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့်ရက်မှ စ၍ (၁၄)ရက်အတွင်း မြေပိုင်ဆိုင်မှု အထောက်အထားပြည့်စုံစွာဖြင့် လာ ရောက် ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ပြင်ဦးလွင်မြို့။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန၏ ၂၀၂၄-၂၀၂၅ ခုဘဏ္ကာရေးနှစ် (ဧပြီလမှ မတ်လအထိ) ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းအား အိတ်ဖွင့် တင်ဒါပေးသွင်းရန် ဖိတ်ခေါ် အပ်ပါသည် –

စဉ် Lot No _ လုပ်ငန်းအမည် ယုဇနဈေး(ပျဉ်းမနားမြို့နယ် (က) Lot-5 လုပ်ငန်း(၁)ခု

(ခ) တင်ဒါပုံစံထုတ်ပေးမည့်ရက် ၂၈-၅-၂၀၂၄ ရက် တင်ဒါလျှောက်လွှာပိတ်မည့်ရက်

၁၀-၆-၂၀၂၄ရက်(၁၆:၀၀)နာရီ (ဃ) တင်ဒါပေးသွင်းရမည့်နေရာ – ဈေးများဌာန၊ နေပြည်တော် စည်ပင်သာယာ

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါကဈေးမျာ ဌာန တယ်လီဖုန်းအမှတ်-၀၆၇-၃၄၁၄၂၉၃သို့ ရုံးချိန်အတွင်း မေးမြန် စုံစမ်းနိုင်ပါသည်၊

တင်ဒါကော်မတီ၊ နေပြည်တော်စည်ပင်သာယာရေးကော်မ

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းတန်ဖိုး နည်းအိမ်ရာ အပိုင်း(၃)၊ တိုက်အမှတ်(၂၂)၊ အခန်းအမှတ်(၁၀၄) ပထမထပ်ကို ဦးကော်ကော် ၁၄/ပတန(နိုင်) ၀၄၁၄၈၉မှ အိမ်ပေါ် တက်ရောက်နေထိုင်ခွင့် မူရင်းပျောက်ဆုံးသွားပါသဖြင့် မိတ္တူမှန် ထုတ်ပေးပါရန် ဌာနသို့ လျှောက်ထားလာပါသည်။ ထုတ်ပေးရန် မသင့်ကြောင်း ကန့်ကွက်လိုပါက ကြော်ငြာသည့်ရက်မှ ၁၄ ရက်အတွင်း စာရွက်စာတမ်း အထောက်အထား ပြည့်စုံစွာဖြင့် တင်ပြကန့်ကွက်နိုင်ပါ

> အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

ကန့်ကွက်နိုင်ကြောင်း

ရပ်စောက်မြို့နယ်၊ ယမ်တွင်းငါးကြောင်ကျေးရွာအုပ်စု၊ ကွင်း/ ကွက်အမှတ်(၇၁) တောင်တုအရှေ့ အရှေ့လားသော်(လမ်း)၊အနောက် လားသော် ဦး(ဠိမ်း(မြေကွက်)၊ တောင်ဘက်လားသော် (ဦးဟန်မြင့်) မြောက်ဘက်လားသော်(ဦးစိုးကြည်)၊ ဧရိယာ(၉)ဧကရှိ ယာမြေကွက် မြှောက်ဘက်လားသော်ငြိုးစိုးကြည်၊ ဧရိယာ(၉)ဧကရှိ ယာမြောကွက် အား ၂၀၂၄၊ ဖေဖော်ဝါရီလ(၁၉)ရက်တွင် ဒေါ်စန္ဒာမောင် ၁၃/ညရန(နိုင်) ဝဝဝ၆စၥထံမှ အပြီးအပိုင်ဝယ်ယူပြီးဖြစ်၍ ကျွန်တော် မောင်ထွန်းရီ ၁၃/ရစန(နိုင်)ဝ၉၆၄၆၉အမည်ပေါက်မြောစဝင်ဗျား တိုးမြင့်လျှောက် ထားမည်ဖြစ်သောကြောင့် ကန့်ကွက်လိုသူများရှိပါက ပိုင်ဆိုင်မှု အထောက်အထားအပြည့်အစုံဖြင့် ကြွေငြဲပါသည့်ရက်မှ (၃-၆-၂၀၂၄) ရက်အတွင်း ရုံးချိန်အမီလာရောက်ကန့် ကွက်နိုင်ပါကြောင်း ကြော်ငြ အပ်ပါသည်။

ထီးခမ်းကျေးရွာ၊ ရပ်စောက်မြို့နယ် ဖုန်း–ဝ၉–၂၆၅၃၂၅၉ဝ၇

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်၊ ဇမ္ဗူသီရိမြို့၊ အောင်ဇမ္ဗူရုပ်ကွက်၊ မြေတိုင်းရပ် ကွက်အမှတ် ၄/အောင်ဇမ္ဗူ ရှိ မြေကွက်အမှတ်(၂၁၆) ဧရိယာ(၀ဒသမ၀၃၃)ဧကအား အမည်ပေါက် ဦးဉာဏ်ဝင်းအောင်(ဘ)ဦးတင်အောင် ၁၁/ကဖန(နိုင်) ၀၃၇၄၇၂မှ ပိုင်ဆိုင် ကြောင်း တရားရုံးကျမ်းကျိန်လွှာအမှတ် (၁၁၃၃/၂၀၂၄)၊ ဝန်ခံကတိပြုချက်၊ ပတ်ဝန်းကျင်အသိသက်သေ(၃)ဦး သက်သေ ထွက်ဆိုချက်၊ ရဝ်ကွက်/ရဲစခန်း ထောက်ခံချက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာ ရင်း မူရင်းများတင်ပြပြီ မြေ၄၁းစာချုပ် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊တရားရုံ အမိန့်ဒီကရီ များ အထောက်ထားခိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံ ခန့်ခွဲမှုဌာနသို့ ဤကြေညာချက် ပါရှိသည့်ရက်မှစ၍ ၁၅ ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ်ကာလ အတွင်း ကန့်ကွက်မှုမရှိပါကဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေငှားစာချုပ် လျှောက်ထားလာမှုအား ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ ဦးဘအိုလမ်း (ကွင်းပိုင်)၊ အမှတ်(၂၂)နေ ဒေါ်စန္ဒီဝင်းဘို ၁၂/မရက(နိုင်) ၁၄၆၇၀၁ ၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း ကြေညာအပ်ပါသည်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၁)ရပ်ကွက်၊ ခိုင်ရွှေဝါ၊ ဗဟိုလမ်း၊ တိုက်အမှတ်(၂၀၀/၂၀၂)နေ တိုက်ခန် မှတ်(402)မီနီကွန်ဒိုတိုက်ခန်းနှင့် အကျိုးခံစားခွင့်အရပ်ရပ်တို့ကို ဝယ်ယူရန်အတွက် တန်ဖိုးငွေ၏ တစ်စိတ်တစ်ပိုင်းဖြစ် သာ စဂရီတွေကို ကျွန်ုပ်မိတ်ဆွေမှ ဂျောင်းချပိုင်ခွင့်ရှိသူတဲ့သို့ ပေးချေတားပြီးဖြစ်ပါသည်။ သို့ပါ၍ အဆိုပါဝျာင်းချပြင် နေငှိပတိသက်၍ ကန့်ကွက်လိုပါက စ၁ ရွက်စ၁တမ်း အထောက်အထား(မူရင်း)များနှင့်တကွ ကျွန်ုပ်ထံသို့ ဖြစ်စေ၊ ကျွန်ုပ်စ မိတ်ဆွေထံသို့ဖြစ်စေ သတင်းစာတွင်ပါသည့် ရက်မှစ၍ ခုနစ်ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ် ရက် ကျော်လွန်ပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် လွှဲအပ်ညွှန်ကြားချက်အရ-

ဦးမြင့်ဦး၊ တရားလွှတ်တော်ရှေ့နေ(စဉ်–၇၅၆၄) မေတ်(၃၆)၊ (၅၉)လမ်း၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၄၅၀၀၅၆၅၃၂

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြော်ငြာခြင်း

ကနဲ့ ကွက်နှိုင်ပေကြောင်း အများသိစေရနှဲကြော်ငြာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ သယ်န်းကျွန်းမြို့နယ်၊ သုဝ်ဝိုင်းကြီးရပ်ာတွက်၊ တွော(၃)လမ်း၊ အမှတ်၁၅./က၊ ဒေါမြရွေ ၁၂သဃက(နိုင်)ဝ၂၉၃၅ ဦးမောင်ကို ၁၂သဃက(နိုင်)ဝ၂၈၁၁ နှင့် ဒေါ်စောခုန်းတွေး ၁၂သဃက(နိုင်)ဝ၂၇၀၁ တွဲအမည်ပေါက် နှစ်(၆၀)ဝဂရုန်မြေအမျိုးအစား၊ အကျယ်အဝန်း (အလျား ၁၈ပေး အနံ ၅၄ပေ)အကျယ်အဝန်းရှိ တိုက်ခန်းတစ်ခန်း၊ ရေမော် တာ လျှပ်စစ်တာအပါအဝင် အကျိုးစားချင့်အရာစ်ရုံအားလုံးတို့ကို လက်ဝယ်ထားရှိ ပိုင်ဆိုင်၍ ရောင်းချင့် ရှိသည်ဟုဆိုသူ ကန်ထရိုက်တာ ဦးစိုးမြင့်ဦး ၁၂မဂဝက(နိုင်)ဝ၁၄၉ဝ ၃ထံမှ ကျွန်ပိစ်၏စိတ်ဆွေများ ဖြစ်ကြသော ဦးစောလင်း ၁၁/ဂခန(နိုင်) ဝဝ၃၃၂၃ နှင့် ဒေါ်ခင်လွတ်လပ်ရွှေ ၁၁မအနေ(နိုင်)ဝ၂၀၆၉ တို့က ဝယ်ယူရန်အတွက် ရေနံငေပေးချေထားပြီးမြစ်ပါသည်။ အဆိုပါအရောင်းအဝယ်နှင့်ပတိသက်၍ ကုန်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှ (၇) ရက်အတွင်း ပိုင်ဆိုင်မွစာချုပ် အတစ်မှုရင်းများနှင့်အတူ ကျွန်ုပ်ထဲသို့ လာရောက်ကန်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း လာရောက်ကန့်ကွက် ခြင်းရရှိပါက အရောင်းအဝယ်တိုစုကို ပြီးမြောက်အောင် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြော်ငြာအပ်ပါသည်။ လွှဲအဝည်နှန်ကြာအရာ-ဒေါ်အောသူစာအောင် (တရားထွတ်တော်ရှေ့နေ (စဉ်-၁၇၉၄၃)] သင်္ဃာန်းကျွန်းမြို့နယ်ရှေ့နေများနားနေခန်း၊ သင်္ဃနီးကျွန်းမြို့နယ်တရားရုံး၊ စုန်း-ဝ၉-၄၂၄၅၆၆ဝ၃ဝ၊ ဝ၉-၅၉၉၅၆၁၅၇၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ____ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန တင်ဒါကော်မတီ(ဆက်သွယ်ရေး) အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း တင်ဒါအမှတ်စဉ် (ITCS–၁ /၂၀၂၄)

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်

ම් <i>ර</i> ්රි	(කර්ට)හည ් -					
စဉ်	လုပ်ငန်းအမျိုးအမည်					
Lot.1	Mobile Malware Analysis and Mobile Security Research System					
	ဝယ်ယူ တပ်ဆင်ခြင်းလုပ်ငန်း (Turnkey)					
Lot.2	Firewall License သက်တမ်းတိုးခြင်းလုပ်ငန်း					
Lot.3	Extended Detection and Response (XDR) စနစ် လိုင်စင်သက်တမ်းတိုး					
	ခြင်းလုပ်ငန်း					
Lot.4	National Public Key Directory (NPKD) ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်း					
	(Turnkey)					
Lot.5	Cyber Security Audit and Red Teaming System ဝယ်ယူတပ်ဆင်					
	ခြင်းလုပ်ငန်း (Turnkey)					
	260/16 am 6000 6000 6000 - 00 0 10 10 (moo)					

တင်ဒါပုံစံ အရောင်းပိတ်မည့်ရက် – ၁၉ – ၆ –၂၀၂၄ (ဗုဒ္ဓဟူးနေ့)

Lot.1 အတွက် ငွေကျပ် ၁၅,၀၀ဝိ/-Lot.2,3,5 – Lot တစ်ခုလျင် ငွေကျပ် တင်ဒါပုံစံ တစ်စုံကျသင့်ငွေ (ကျပ်) – ၁၀,၀၀၀/– Lot.4 အတွက် ငွေကျပ -\800,00

ထောက်ပံ့ဌာနစိတ်၊ စီမံ/ဘဏ္ဍာ တင်ဒါပုံစံ ရောင်းချမည့်နေရာ ထောက်ပံ့ဌာန၊ သတင်းအချက် အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ၊ ရုံးအမှတ်(၂)

တင်ဒါတင်သွင်းရမည့်နေရာ

တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ၊ထောက်ပံ့ဌာနစိတ်၊စီမံ, ဘဏ္ဍာ/ထောက်ပံ့ဌာန၊ သတင် အချက်အလက်နည်းပညာနှင့် ဆိုက် ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ် (၂) ၊ နေပြည်တော်

တင်ဒါနောက်ဆုံးတင်သွင်းရမည့် ၄- ၇ -၂၀၂၄ (ကြာသပတေးနေ့) (၀၉:၃၀) နာရီမှ (၁၂:၀၀) နာရီထိ . ရက်နှင့်အချိန်

အသေးစိတ် အချက်အလက်များအား သိရှိလိုပါက သတင်းအချက်အလက်နည် viii ပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ်(၂)၊ နေပြည်တော်၊ ဖုန်း ဝ၆၇ ၃၄၀ ၇၇၅၃ နှင့် အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၊ နေပြည်တော်၊ ဖုန် √ / (၂၀) ၂ • ၂၀၂၀ ၂၀၆η−၃၄၂၂၆၃၃၊ Email – tenderinfo@ncsc.gov.mmသို့ ရုံးချိန်အတွင်းဆက်သွယ် စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ(ဆက်သွယ်ရေး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာ ရုံးအမှတ်(၂)၊ နေပြည်တော်

အမည်မှန်

မွန်ပြည်နယ်၊ သံဖြူဧရပ် မြို့နယ်၊ အထက(၂)Grade–12မှ (ဘ)ဦးဝင်းခိုင်၏သားမောင်ထွန်း ဝင်း၏အမည်မှန်မှာ မောင်ထွန်း ထွန်းဝင်း ၁၀/သဖရ(နိုင်) ၁၉၉၁၂၉ ဖြစ်ပါကြောင်း။

___ မောင်ထွန်းထွန်းဝင်း

ဖခင်အမည်မှန်

သံဖြူဧရပ်မြို့နယ်၊ ကြံ့ခိုင် ရေးရပ်နေ (ဘ)ဦးအောင်ဌေး၏ ജയന(၂)Grade−4 မှ မောင်သက်ဖြိုးအောင်နှင့် ှ မောင် ပြည့်စုံ၏ ဖခင်အမည်မှန်မှာ ဦးသိန်းဆင့် ၈/နမန(နိုင်)၂၆၇၇၄၉ ဖြစ်ပါကြောင်း။ ဦးသိန်းဆင့်

အမည်ပြောင်း

မွန်ပြည်နယ်၊ မော်လမြိုင် မြို့နယ်၊ သရက်ကုန်း(အမက Grade- 3မှ ဦးအောင်မျိုးဝင်း၏ သား မောင်ဝေယံမင်းခန့်အား . မောင်ဝေယံဖြိုးဟု ပြောင်းလဲခေါ် မောင်ဝေယံဖြိုး

ဖခင်အမည်မှန်

ဝါးခယ်မမြို့နယ်၊ အထ စပါးရှိ) ကျောင်း Grade-12မှ မကြူကြူခိုင် ၁၄/ဝခမ(နိုင်) ၃၇၀၉၇၇၏ ဖခင်အမည်မှန်မှာ ဦးထိန်မြင့် ၁၄/ ဝခမ(နိုင်) ၁၆၃၁၂၅ ဖြစ်ပါကြောင်း။

အများသိစေရန်ကြေညာရြင်း

အများသိဖရန်ကြေညာခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပြန္မယ်၊ မြေတိုင်းရပ်ကွက်အမှတ်(ဂ)၊
မြေကွက်အမှတ်(၂၃၁/က)၊ အကျယ်အဝန်း(၂၁ ပေ ။ ၆၀ ပေ)ရှိ နှစ်(၆၀)
ဂရုန်ရပြကွက် နှင့် ယင်းမြေတွက်ဖေးမြီ အမှတ်(၂၄၁/က)၊ နီလာ(၆)လပ်းသွယ်
(ဂ)ရပ်ကွက်၊ မြောက်ဥက္ကလာပြန္မယ်တုပေါ်တွင်သော နေအခံခံအပါအဝင်
အကျိုနှစ်တျားရှင်အရာရိတ်တို့ကို အပည်ဖေါက်ပြင်ဆိုင်သူ ဒီဝင် မေါ်ငြင်ပြင်
(AA-093190) နှင့် ဖခင်ဖြစ်သူ-ဦးရီးမြင့်သန်း တို့ကွယ်လွန်ဖြိုဖြစ်ပါ၍
သာအာရင်းများဖြစ်သော စီဒီတို့သီအစီကို(၄)ဦးသာလျှင် မြန်မာ့စေလှထုံးတစ်၊
ဥပဒေနှင့်အမွေထက်ခံပြင်းဆိုင်ရာဥပဒေတို့အရ တရားဝင်အမွေထက်ခံပြင်းဆိုင်ရာဥပဒေတို့အရ တရားဝင်အမွေထက်ခံပြင်းဆိုင်ရာဥပဒေတို့အရ တရားဝင်အမွေထက်ခံပြင်းဆိုင်ရာဥပဒေတို့အရ တရားဝင်အမှုထားပြင်ရှိပြင်ပြင်ပြင်ပြင်ပြင်ပြင်ပြင်ပြင်သည်သော (ပြဉ်အာမြောက်ခံပြင်းဆိုင်ရာဥပဒေတို့အရ တရားဝင်အမွေထက်ခံပြင်းဆိုင်ရာဥပဒေတို့ (၂၇၉၈မ (နိုင်) ဝင်ဝေဝ) (၁)ပြညာမှာ (နိုင်) ဝင်ရာရေ) ((၁)ဦးတွန်းမြင့်ရီး (၁)၇၁၈မ (နိုင်) ဝင်ရေ ၂၈)
ကိုင်သူဟု ကျွန်ပ်စီအိပ်တဲဆွေတ (၂၄-၅-၂၁၂-၂)ရက်နေတွင် ရောင်းဘိုးရွေအခြေအပေရပ်၍ အပြီးဆင်ပြင်သည်။ သို့မြစ်မှာ အထက်ပါမြေကွက်၊ နေအိပ်ကိုယည်း လက်ရောက်ရရှိပိုင်ဆိုင်ခဲ့ပြုရစ်ပေသည်။ သို့မြစ်မှာ အထက်ပါမြေကွက်၊ နေအိပ်ကိုယည်း လက်ရောက်ရရှိပိုင်သည်သောတောက်အထာများမြင့် ဤမကြာင်းတယ်သည့်နေမှုပေ (၇)ရက်အတွင် လူကိုယ်တိုင်လာရောက်ကန်ကွက်နိုင်ကြောင်းအများသိမင်ရန် (၇)ရက်အတွင် လူကိုယ်တိုင်လာရောက်ကန်ကွက်နိုင်ကြောင်း အများသိဝေရန် (ကြင်)အပိုင်သည်။

လွှဲအသိညွှန်ကြားချက်အရ- ဖေါ်ဝင့်ပါတွန်း (စဉ်-၁၂၉၆၁)၊ တရားလွှတ်တော်ရေရှစန အမှတ်(၂၉၅၂၊ နိုလဟ (၆)လင်း၊ (၈)ရပ်ကွက်၊ မြောက်ဥတ္တလာပမြို့နယ်၊ စုန်း ဝ၉ ဌာဝငု၉၈၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန e–Government လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ဂင်ခါအမှတ်စဉ် (ITCS –၂၂/၂၇/၂၈/၂၉/၃၀/၃၁/၃၃/၃၅/၄၀/၄၁/၄၂/၄၃) –၂၀၂၄ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၊(ဧပြီလမှမတ်လ)အထိ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e–Government လုပ်ငန်းများအတွက် လိုအပ်သော အောက်ဖော်ပြပါ လုပ်ငန်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/ လုပ်ငန်းအပ်နှံဆောင်ရွက်သွားမည်ဖြစ်ပါ၍ တင်ဒါပေးသွင်းလိုသူ လုပ်ငန်းရှင် များအား အိတ်ဖွင့်တင်ဒါဈေးနှုန်း တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

ဆောင်ရွက်မည့် လုပ်ငန်းများမှာ–

- (ന) ITCS ၂၂/၂၀၂၄ Deployment of Redundant/Backup Environment for G–Cloud လုပ်ငန်းများ ဆောင်ရွက်ခြင်း(Turnkey
- ITCS J9/JoJ9 Capacity Expansion for Government Cloud Infrastructure လုပ်ငန်းများဆောင်ရွက်ခြင်း (Turnkey)
- ITCS –၂၈/၂၀၂၄ Firefighting စနစ်ဝယ်ယူတပ်ဆင်ခြင်းနှင့်ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း
- (ဃ) ITCS ၂၉/၂၀၂၄ 100kVA UPS ဝယ်ယူတဝ်ဆင်ခြင်းလုပ်ငန်း
- ITCS ၃၀/၂၀၂၄ Precision Air Cooling System ဝယ်ယူတစ်ဆ ခြင်းလုပ်ငန်း (Turnkey)
- ITCS 20/JoJG Video Conferencing System Expansion လုပ်ငန်းနှင့် Video Conferencing စနစ်အသုံးပြုသော User License များ သက်တမ်းတိုးခြင်း
- (ဆ) ITCS -၃၃/၂၀၂၄ Data Centers Power Supply System Upgrading လုပ်ငန်းများ ဆောင်ရွက်ခြင်း (Turnkey)
- ITCS ၃၅/၂၀၂၄ VM Firewall များ ဝယ်ယူခြင်း
- ITCS ၄၀/၂၀၂၄ Gateway Firewall License သက်တမ်းတိုး ခြင်းလုပ်ငန်း
- (ည) ITCS ၄၁ / ၂၀၂၄ Data Center ၏ Colo Zone Firewall ၊ Gate Devices၊ Hosting Devices၊ ACI Devices များ License သက်တမ်း
- ITCS 9J/JoJ9 A10 Network DDoS Detection & Mitigation Device များ License သက်တမ်းတိုးခြင်း
- ITCS ၄၃/၂၀၂၄ Email System အတွက်အသုံးပြုသော License များနှင့် Security Devices များအား လိုင်စင်သက်တမ်းတိုးခြင်း

ဘင်ဒါပုံစံ စတင်ရောင်းချမည့်ရက် – ၂၈–၅–၂၀၂၄ ရက်နေ့မှ ၁၀-၆–၂၀၂၄ ရက်နေ့အထိ

ာင်ဒါပုံစံ ရောင်းချမည့်နေရာ

ာင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတ် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန

(စီမံ/ ဘဏ္ဍာ/ထောက်ပံ့) ဌာန၊ရုံးအမှတ် (၂) ၊ နေပြည်တော်

တင်ဒါတင်သွင်းရမည့်နေရာ

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတ် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန (စီမံ/ဘဏ္ဍာ/ေ က်ပံ့)ဌာနျရုံးဒ

နေပြည်တော် - Jn .6 . Jo Js (Fas

ာင်ဒါနောက်ဆုံးတင်သွင်းရမည့<u>်</u> နေ့ရက်နှင့်အချိန် နာရီအထိ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက သတင်းအချက်အလက်

နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ရုံးအမှတ် (၂) ၊ နေပြည်တော်ဖုန်း ၀၆၇–၃၄၀၇၇၅၃ နှင့် e–Government ဌာန၊ ၀၆၇–၃၄၂၂၄၃၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ(ဆက်သွယ်ရေး)

အများသိစေရန် ကြော်ငြာခြင်း

တံတားဦးမြို့၊ အမှတ်(၁)နယ်မြေ၊တောင်ရပ်ကွက်၊ အမျိုး ာင်းနေ ဦးမောင်မောင်သန်း–ဒေါ်ဌေးမြင့် တို့၏သား မောင်မင်းသင်ခန် ၉/တတဥ(နိုင်)၁၀၁၈၃၅သည် မိဘ၏ ပြောဆိုဆုံးမမှုကို မနာခံဘဲ ပ ခွင့်မလွှတ်နိုင်သည့် အပြုအမူများပြုလုပ်ခဲ့ပြီး သူ့သဘောဆန္ဒအလျောက် ဘနေအိမ်မှ ထွက်သွားပါသဖြင့် သားအဖြစ်မှ အမွေပြတ်စွန့်လွှတ် လိုက်ပါသည်။၎င်းနှင့်ပတ်သက်သည့် မည်သည့်ကိစ္စမဆို လုံးဝ(လုံးဝ) တာဝန်ယူဖြေရှင်းမည်မဟုတ်ကြောင်း အများ သိစေရန် ကြော်ငြာ အပ်ပါသည်။(စုံစမ်းမေးမြန်းခြင်းသည်းခံပါ။)

ဦးမောင်မောင်သန်း-ဒေါ်ဌေးမြင့် တောင်ရပ်၊ တံတားဦးမြို့

အများသိစေရန် ကြေညာခြင်း

ရောင်းသူ ခေါ်နီလာ(၁၂/သကတ(ပြု)ဝ၀ဝ၁၄၀)ထံမှ ဝယ်သူ ဒေါ်သန္တာဝင် ၂/ပဇတ(ပြု) ဝ၀ဝ၁၂၂)က အပြီးအပြတ်ဝယ်ယူရန် စရန်ငွေပေးချေခဲ့သော်လည် ယခုအခါတွင် အရောင်း အဝယ်သည် မဖြစ်မြောက်တော့ပါသဖြင့် (၂၇–၅-၂၀၂၄)ရက်စွဲပါ မြန်မာ့အလင်းသတင်းစာ၏ စာမျက်နှာ(၃၀)၌ ဒေါ်သန္တာဝင်း၏ လွှဲအပ်ညွှန်ကြားချက်အရ ကန့်ကွက်နိုင်ကြောင်း ကြေညာအား ရုပ်သိမ်းကြောင်း အပည္တန(က္အကျပသစ္ျပည္နာ ပ များသိစေရန် ကြေညာအပ်ပါသည်။ **ဒေါ်သူစာကျော်**

LL.B,D.B.L,D.I.L,D.I.P.L,WIPO (Switzerland) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၆၅၂၆) Ph-09-765602290 အမှတ်(၃၇)၊ မဟာမြင့်မိုရ်လမ်း၊ ဆရာစံတောင်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) အချိန်ပိုင်းသင်တန်းသားများခေါ်ယူခြင်း

- သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၂၀၂၄–၂၀၂၅) ပညာ သင်နှစ်အတွက် အောက်ဖော်ပြပါ Diploma သင်တန်း ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်*–*
- (က) Diploma in Human Resource Management (၉)လသင်တန်း သင်တန်းများတက်ရောက်ရန်အတွက် လျှောက်ထားသူသည် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ ရရှိပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူမဖြစ်
- သင်တန်းအားလုံးသည် (တနင်္လာနေ့)မှ (သောကြာနေ့)အတွင်း ညမေ (၀၆:၀၀)နာရီမှ (၀၈:၀၀)နာရီအထိ တစ်ပတ်လျှင် (၃)ရက် Online ဖြင့် ဖွင့်လှစ် သင်ကြားမည်ဖြစ်ပါသည်။
- သင်တန်းနှင့်ပတ်သက်သည့် လျှောက်လွှာပုံစံများကို သင်တန်းရေးရာဌာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် (၂၈–၅–၂၀၂၄)ရက်မှ စတင်ဝယ်ယူပြီး (၃၀–၆–၂၀၂၄) မတိုင်မီ လျှောက်ထားနိုင်ပါသည်။
- သင်တန်းကြေးအား အောက်ပါအတိုင်း သတ်မှတ်ထားပါသည်
- (ෆ) Diploma in Human Resource Management
- သင်တန်းဖွင့်လှစ်မည့်ရက် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁)ရက်
- အသေးစိတ်သိရှိလိုပါက ဝါဏိဇ္ဇဗေဒဌာန (ဖုန်း–ဝဂျ–၂၀၂၃၀၁၉၊ ဝ၉ეეენიევე) (https://www.ucmsonlinestudy.org/), Facebook Page rsity of Co-operative and Management, Sagaing), (commercedepar tment23.ucms@gmail.com)တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း လျှောက်

ဌာနမှူး၊ သင်တန်းရေးရာဌာန သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် ၃၆.K၊ မြေကွက် ၊ ရေိယာ(၀.၀၉၃)ဧက၊ မြေအမျိုးအစား–မြေပိုင်မြေနှင့် ယင်းမြေ ပေါ်ရှိ အမှတ်(၅၄/က)၊ အင်းယားမြိုင်လမ်း၊ ရွှေတောင်ကြား (၂)ရပ်ကွက် ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ဟုခေါ်တွင်သော မြေကွက်နှင့် အကျိုးခံစားခွင့် အရပ်ရပ်တို့၏ မြို့မြေစာရင်းအမည်ပေါက်ပိုင်ရှင် ဒေါ်သန်းသန်းနွယ် ၁၂/ ပဘတ (နိုင်)၀၀၅၀၈၂ က မိမိတစ်ဦးတည်းလက်ဝယ်ထားရှိပိုင်ဆိုင်၍ လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံပြောဆိုသဖြင့် ကျွန်ုပ်မိတ်ဆွေက ာယ်ယူရန် နှစ်ဖက်သဘောတူညီထားသည့် ရောင်းဖိုးငွေအနက် စရန်ငွေ တစ်စိတ်တစ်ဒေသပေးချေထားပြီးဖြစ်ပါ၍ အကျိုးသက်ဆိုင်ခွင့်ရှိသူမည်သူ မဆိုခိုင်လုံသော စာရွက်စာတမ်းအထောက်အထားမူရင်းများနှင့်တကွ လူကိုယ်တိုင်ကျွန်ုပ်ထံ သို့ (၇)ရက်အတွင်း ကန့်ကွက်အရေးဆိုနိုင်ပါသည်။ ကန့် ကွက်ခြင်းမရှိပါက ဥပဒေနှင့်အညီ အရောင်းအဝယ် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ -ဦးသန့် ဧော်၊ တရားလွှတ်တော်ရှေ့နေ (စဉ်–၇၃၄၁) အမှတ် (၄၆)၊ ပထမထပ် (ဝဲ)၊ မဟာဗန္ဓုလပန်းခြံလမ်း၊ , ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၅)ရပ်ကွက်၊ ကျောင်း ဝန်ခံကတိပြုသူ ဦးပြည့်စုံဦး ၁၄/ကကထ(နိုင်) ၁၈၂၈၃၀ထံမှ ကျွန်ုပ်တို့ ၏မိတ်ခေ များဖြစ်ကြသော ဦးဟန်ထွန်း ၁၂/ကမရ(နိုင်)၀၅၅၂၅၇၊ ဒေါ်ခိုင်ဇင်မွန် ၁၂/ဥက၊ ဖျားဖြစ်ကြသော ဦးဟန်လွန်း ၁ ကြာစေျနေ ၁၉၅၂၅၇ (ဒေါ ခုင်စေဠန် ၁) ဦကစာ နိုင်နှို ၂၈၂၃ ၃၀ တို့က အဗြီးအုပ်ငံနှိုင်ပြောင်းပယ်မှုရနီ စေနန်ခွင်ဖေးချောက်းဗြီးဖြစ်ပါ သည်။ အထက်ပါ အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ ပိုင်ရေးဆိုင်ခွင့်ရှိသူမည်သူ မဆို ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း ခိုင်လုံသော စအျစ်စာတစ်း ရကုန်ကျော်နှင့်တကွ ကျွန်ုပ်တို့ထဲသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ် ရက်ကျော်လူနှံပြီးနောက်ပိုင်း ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာ -ခပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်စုစုခိုင်(LL.B,D.B.L,D.I.L) ဒေါ်ခင်စောသိန်း(LL.B) ်း ပိုင်း ရားလွှတ်တော်ရှေ့နေ(စဉ်-၁၁၅၅၃) တရားလွှတ်တော်ရှေ့နေ(စဉ်-၁ တိုက်(၁၀/၁၂)၊ ပထမထပ်၊ အခနိႏ(၁၀၄/H)၊ ၃၅လမ်း(အောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တရားလွှတ်တော်ရှေ့နေ (စဉ်–၁၃၂၈၆ ဖုန်း-၀၉-၇၃၀၂၆၁၉၉၊ ၀၉-၄၄၃၀၂၆၁၉၉

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြေညာခြင်း

မုဒုံမြို့နယ်၊ အိမ်အမှတ်(၂)၊ မင်္ဂလာလမ်း၊ ပိန္နဲတိုက်ရပ်ကွက် မြို့ မ(၃)ရပ် နေ ဦးဝင်းကြည် ၁၀/မဒန(နိုင်) ၀၁၆၆၅၉၊ ဒေါ်မြင့်သွေး ၁၀/မဒန(နိုင်) ၀၁၆၆၄၇တို့၏သားဖြစ်သူ မောင်မျိုးဇေယျာဝင်း ၁၀/ မဒန(နိုင်)၁၆၃၇၀၈ သည် မိဘတို့၏ ဆိုဆုံးမမှုကို မနာခံဘဲ မိဘတို့ အား စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲအောင်ပြုလုပ်နေခြင်းတို့ကြောင့် ဤကြေညာချက်ပါသည့်ရက်မှစ၍ အမွေစား၊ အမွေခံသားအဖြစ်မှ စွန့်လွှတ်ကြောင်းနှင့် နောက်နောင် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝ အား (လုံးဝ) တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း အသိပေး ကြညာအပ်ပါသည်။

(စုံစမ်းမေးမြန်းခြင်းသည်းခံပါ။)

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်မိကွန်ချမ်း

တရားလွှတ်တော်ရှေ့နေ (စဉ်–၁၄၇၈၇) အမှတ်(၁၅၈)၊ (၂)ရပ်ကွက်၊ ကလော့သော့ကျေးရွာ၊ မုဒုံမြို့၊ ဖုန်း-၀၉-၂၅၃၃၅၆၅၂၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး၊ မန္တလေးမြို့ အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း

၂၀၂၄–၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးဝန်ကြီးဋ္ဌ ကုသရေး ဦးစီးဌာန၊ မန္တလေးမြို့၊ ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး ဓာတ်မှန်ဌာနရှိ GE Healthcare CT (Model:Beijing Optima 540(16 Slice) Serial Number:360225 HM7) စက်၏ X-ray Tube and High voltage Cables လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းအား(မြန်မာကျပ်ငွေဖြင့် လုပ်ငန်းအပ်နှံဆောင်ရွက်ရန် အစိုးရအသိအမှတ်ပြုကုမ္ပဏီများထံမှ အိတ်ဖွင့်

ဈေးနှန်းတင်သွင်းလွှာ – ၂၈-၅-၂၀၂၄ရက် (အင်္ဂါနေ့) ပုံစံများစတင်ရောင်းချမည့်နေရက် ကင်္ဂါဒီဇင်း-- ^၄ တင်ဒါပိတ်မည့် ၁၁-၆-၂၀၂၄ရက်(အင်္ဂါနေ့)

ရက်နှင့်အချိန် ညနေ ၄၁-၃၅ ၃။ တင်ဒါစည်းမျဉ်းစည်းကမ်းချက်များအား အသေးစိတ် သိရှိလိုပါက ဆေးရုံအုပ်ကြီးရုံးသို့ ရုံးချိန်အတွင်း လာရောက်စုံစမ်းနိုင်ပါသည်။

ကင်ဒါကော်မ ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး၊ မန္တလေးမြို့ ဖုန်း-၀၂-၄၀၂၄၉၁၆

ဖခင်အမည်မှန်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူ အမက အစိုးရကျောင်း Grade–2 တွင် ပညာသင်ကြားနေ သော မောင်ကောင်းအံ့ဉာဏ်၏ ဖခင်အမည်မှန်မှာ ဦးမျိုးဆွေ ၁၁/မပန (နိုင်)ဝ၉၆၅၈၄ ဖြစ်ပါ ကြာင်း။

အမည်ပြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်း ကျွန်းမြို့နယ်၊ သမင်္ဂလာအိမ်ရာ 'ရ႑"မ႑" သုနန္ဒ၁(၈)လမ်း၊ အမှတ် ၁၁၉ တွင် ပစ်ထားသော KINGSTON PRIVATE SCHOOL တွင် KGတန်းမှ (ဘ)ဦးရှိုင်းမြတ်သူ ၇/သကန(နိုင် ၁၂၄၈၄၏ သားဖြစ်သူ မောင်မြတ်သူ ၁၁၂၄၈၄၏ သားဖြစသူ မောင်မြတ်သုံ ထွဋ်တင်အား မောင်မြတ်သူအောင်ဟု အမည်ပြောင်းလဲခေါ်ဆိုပါရန်။

တစ်ဦးတည်းဖြစ်ပါကြောင်း

မြောင်မြို့နယ်၊ မရိုးကုန် ကျးရွာမှ မသွင်သွင်သန့်၊ မခင်ခင် ခန့် တို့၏မိခင် ဒေါ်မာမာသိန်းနှင့် ဒေါ်ခင်မာသိန်း ၅/မမန (နိုင်) ၀၀၃ ာ၈၃ မှာ တစ်ဦးတည်းဖြစ်ပါကြောင်း။ ဒေါ်မာမာသိန်း(ခ) ဒေါ်ခင်မာသိန်း ၅/မမန (နိုင်)ဝဝ၃၁၈၃

အမည်ပြောင်း

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၊ အထက (ကျေးနီ)Grade-4 မှ ဦးစော မြင့်လှိုင်၏သမီး မသဒ္ဒါစုလှိုင် အား မသဒ္ဓါမြတ်စံဟု ပြောင်း လဲခေါ်ဆိုပါရန်။ **မသဒ္ဓါမြတ်စံ**

ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

က နို့ ကျွက် နိုင်ကြောင်း ကြော်ငြာချင်း မဂျောကိုင်းသက်ပြီး အောင်လဲချိင် အောင်လိုမြို့ ရွာထောင်ရပ်ကွက် ကွင်း/အကွက် အမှတ်နှင့်အစည်း(၄၇/တန်ဘိုးကွင်း)၊ ဦးပိုင်အမှတ်-(ဂ)၁၅၈ မြေခရိယာ(၀.၀၅))စကျိ မြေသည် သရက်ချိင်အထွေအတွင်ချုပ်ရေးချိုင် ၁၄နာ၏ အမှတ်နှစ်တုံ- Serial No. 045/98 (Пауес)အရ (၉-)-၁၉၉၈) ရက်မှ (၈-)-၂၀) ၈)ရက်အထိ ဦးဟန်ထွန်း အမည်ဖြင့် နှစ်(၃၀)မြေငှာကရန် ထုတ်ပေး တားသာမြေဖြစ်ပြီး ဒေါက်ငတ်နဲ့ မှ အောင်ပြီးနယ်အချုပ်စေဘစ်းမှတ် ပုံတင်း၏ စာချုပ်အမှတ်(၄/၂၀) ၂၈ ဖြင့် နှစ်ဦးသဘောတွဲအိပ်ခြင်မြ အဆုံးအပိုင် ပုံတင်း၏ စာချုပ်အမှတ်(၄/၂၀) ၂၈ ဖြင့် နှစ်ဦးသဘောတွဲအိပ်ခြင်မြ အဆုံးအပိုင် ရှင်းချက်ယညာည့် စာချုပ် ရုံသို့၍ လယုံသွန်း ဒေါက်င်တင်နှင့် မှင်အမည် ဖြင့် မြောင်းကန် အမည်ပြောင်းထုတ်ပေးပါနှင့် အောင်လာရင့်အတွေတွေအခြေပါ နိုင်လံသောအထောက်အထား တွေ၏စာတမ်းများဖြင့် ကြော်ငြားသည့်ရက်မှု(၁) ရက်အတွင်း ဤများသို့ လူကိုယ်တိုင်လာရောက်နေ့တွက် တပ်ဖြင့်ပါမြောင်းနှင့် လုံးမက်ကြွည်နှိုပါက ဥပဒေ ပုတ်လေးပုံနည်းနှင့်အဆို ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပြကြောင်း အသိပေးကြညာအပ်ပသည်။ ရနိုင်အုပ်ချိပ်ရေးများနှင့် (ကော်လိတ္တော်အရာရှိ) အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၊ ပေါင်းကူ ာရပ်ကွက်၊ဂန္ဓမာလမ်းသွယ်၊ (၂၈ပေ x ၆၅ပေ)ခန့် အကျယ်အဝန်းရှိ မြေကွက်ကို -းမောင်ဦး ၈/မက်န (နိုင်) ဝ၈၈၂၃၇က လက်ရှိထားပိုင်ဆိုင်ကာရောင်း ချပိုင်ခွင့်ရှိ ကြောင်း ဝန်ခံပြောဆိုသောကြောင့် ကျွန်ုပ်၏မိတ်ဆွေဦးဧအုပ်လာလ် ၅/ကလထ(နိုင် ၁၇၂၉၇ က အပြီးအပိုင်ဝယ်ယူရန် စရန်ငွေပေးချေထားပြီးဖြစ်ပါသည်။ ကန့်ကွက် ပိုသူများသည် ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ ၁၄ ရက်အတွင်း ကျွန်ုပ်တို့ သံသို့ စာရွက်စာတမ်းမူရင်းအထောက်အထား ခိုင်လုံစွာဖြင့်လာရောက်ကန့်ကွက် ိုင်ပါသည်။ကန့်ကွက်မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက် ၍ စာချုပ်ပြုလုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း အများ သိစေရန် ကြေညာအပ်ပါသည်

လွှဲအပ်ညွှန်ကြားချက်အရ-လွှဲအပ်ညွှန်ကြားသူ ဒေါ်နန်းစုမြတ်နိုးထွဋ်(LL.B) ၅/ကလထ(နိုင်) ၂၁၇၂၉၇ တရားလွှတ်တော်ရှေ့နေ(စဉ်-၁ အမှတ်(၄၈)၊ နတ်မောက်လမ်းသွယ်(၁)၊ ဗိုလ်ချို(၂)ရပ်ကွက်၊ တရားလွှတ်တော်ရေ့နေ (စဉ်-၁၇၅၉ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၇၇၈၈၃၈၅၅၆၊ ၀၉-၉၆၆၆၆၁၈၅၅၇

ကန့်ကွက်နိုင်ပါကြောင်း

ပခုက္ကူမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဓမ္မစေတီလမ်း၊ ကွင်းအမှတ်(၁)၊ အောင် ဘန်၊ မြေကွက်အမှတ်(၉၈)၊ဧရိယာ (၀.၀၅၄)ဧကရှိ မြေကွက်မှာ ဦးကံဧ၊ ဦးဘို သမည်ဖြင့် (၁၆-၁၁-၁၉၆၄မှ ၁၅-၁၁-၁၉၇၉)နှစ်အထိ (၁၅)နှစ် ဂရန်ဖြင့် ရရှိထား သော မြေကွက်ဖြစ်ပါသည်။ အဆိုပါ ဦးကံစ၊ ဦးကိုသို့ထုတ်ပေးထားသည့် (၁၅) နှစ်လိုင်စင်စာရွက်စာတမ်းများ ပျောက်ဆုံးနေပါသည်။ အဆိုပါမြေကွက်ကို (၂-၃-၂၁၀၀)ရက်တွင် ဦးကံစ၊ ဦးဘိုထံမှ ကျွန်ုပ်၏မိတ်ဆွေများဖြစ်သည့် ဦးရန်နိုင် ထွန်း-ခေါ်ဝေဝေနတို့မှ ဝယ်ယွင်ငံဆိုင်ခဲ့ပါသည်။ ကျွန်ုပ်၏မိတ်ဆွေ ဦးရန်နိုင်ထွန်း-ပါဝေဝေနုတို့အနေဖြင့် အဆိုပါမြေကွက်ကို ဂရန်အမည်ပေါက် လျှောက်ထား၊ အပေါ် ကန့်ကွက်လိုသူရှိပါက ခိုင်လုံသောအထောက်အထားများဖြင့် ကြေဌြာသည ု ျွန္းႏွန္း (၂၈) ရက်မှု (၁၅)ရက်အတွင်း လာရောက်ကန့် ကွက် ရက်မှ (၁၅)ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ပါသည်။ လာရောက်ကန့် ကွက် လိုသူ မရှိပါက ဂရန်လျှောက်ထားမှုကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဦးစိန်ဝင်း (LL.B) တရားလွှတ်တော်ရှေ့နေ (စဉ် – ၄၈၈၈) ငါးကြင်းလမ်း၊ အမှတ် (၁၂) ရပ်ကွက် ပခုတ္ကူမြို့။ ဖုန်း-09-974581106

ကုန်အမှတ်တံဆိပ်အသိပေးကြေညာခြင်း

ZC/012, တော်ဝင်ရတနာလမ်း၊ အောင်ဓမ္ဗူရပ်ကွက်၊ ဓမ္ဗူသီရိမြို့ နယ်၊ နေပြည်တော်၌ တည်ထောင်ထားရှိသော မနောဧရာ အထွေထွေ ရောင်းဝယ်ရေး ကုမ္ပဏီလီမီတက် (မှတ်ပုံတင် အမှတ်– ၁၂၀၀၃၅၂၁၅) သည် အောက်ဖော်ပြပါ အမှတ်တံဆိပ်ဖြင့် ကျောက်မီးသွေးပြာ (Fly Ash) ကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်-



ယခုအခါ မူပိုင်ခွင့်ဦးစီးဌာန၌ WIPO File Account မှ တစ်ဆင့် မှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် <u>ဖြ</u>စ်ပါသည်၊ သို့ဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ ၇ ရက်အတွင်း အထောက်အထားအပြည့်အစုံဖြင့် လာရောက်ကန့် ကွက် နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဦးရဲသွေး၊ ၆/ကသန (နိုင်) ၀၃၉၂၅၄ ၀၉-၂၄၀၀၃၂၇

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန် ကြေညာချက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက် ရမ်းဂူးနှင့်မှားသည်။ အေးပည့်သွေးတင်ပြုမှုကို မေရှင်ခဲ့သည်။ အမှတ်(၅)၊ ပင်းယ(၁၈)လမ်း၊ မြေကွက်အမှတ် ၁၀၃၀/ခ ပေါ်တွင် ဆောက်လုင် ထားသော (၁)ခန်းတည်း (၆)ထပ်တိုက်၏ ပခ္ဓမထပ်၊(၆)လွှာ၊ ဧရိယာ(၉၇၂ စတုရန်းပေ အကျယ်အဝန်းရှိ သော တိုက်ခန်းနှင့်ယင်းတိုက်ခန်းနှင့် စပ်လျှဉ် သော အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို ဆက်စပ်စာချုပ်ဖြင့်ဝယ်ယူ၍ လက်ရှိထားပိုင်ဆိုင်ပြီး တစ်ဆင့်လွှဲပြောင်းရောင်းချပိုင်ခွင့်ရှိသည်ဟု ဝန်ခံကတ ပြုသူ ဒေါ်ဇင်မာဝေ ၇/ကဝန(နိုင်) ၁၃၇၅၇ဝထံမှ ကျွန်ုပ်၏မိတ်ဆွေ ဒေါ်ဝေဝေနှင် ၈/ပဖန(နိုင်)၁၀၇၁၅၅က အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေအဖြစ်ရောင်းဖို ငွေ တစ်စိတ်တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါ၍ ကန့်ကွက်လိုသူများရှိပါက တ္ဆုံကြော်ငြာပါသည့်ရက်မှစ၍ ခုနစ်ရက်အတွင်း တကျနိုင်လုံသော စာရွက်စာတစ်း (မူရင်း)များနှင့်တကွ ရုံးချိန်အတွင်း ကျွန်ုပ်ထံသို့ ကိုယ်တိုင်လာရောက်ကန့်ကွက် နိုင်ပါသည်။သတ်မှတ်ရက်အတွင်း ကန့်ကွက်မည့်သူမရှိပါက တိုက်ခန်းအရောင်း အဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေ ကြေညာအပ်ပါသည်။

ဒေါ်ဝေဝေနှင်း၏လွှဲအပ်ညွှန်ကြားချက်အရ-ဒေါ်ခင်အေးဝင်း(LL.B) အထက်တန်းရှေ့နေ (စဉ်–၅၂၅၈၂) အမှတ်(၇၃၇/ခ)၊ မြေညီထပ်၊မာဃလမ်းမ၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်၊ ရန်ကုန်မြို့၊ဖုန်း-ဝ၉-၇၉၆၇၆၄၈၉၈

မိဘအမည်မှန်

တောင်ကြီးမြို့နယ်၊ အေးသ ယာမြို့၊ အ.ထ.က ခွဲ(၂) Grade–6 မှ မဖူးဖူးရတီ၏မိဘအမည်မှန်မှာ ဦးမောင်မောင်အေး(၁၃/တကန -(နိုင်)၁၄၄၂၄၂)+ဒေါ်သင်းသင်းခိုင် -၁၃/တကန(နိုင်)၃၈၇၉၉၈ ဖြစ်ပါ ကြောင်း။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

__ ယာဉ်အမှတ် 7N/1556 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာ ပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိ စေရန် ကြော်ငြာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း) ရန်ကုန်မြို့

ကန့်ကွက်နိုင်ပါကြောင်း

တာင်ကြီးမြို့နယ်၊ အေ ယာမြို့၊ ကွင်း/အကွက်အမှတ်နှင့် အမည် (၆၂က/တောင် ခြေရပ်) ဦးပိုင်အမှတ် 🏯 ဧရိယာ(၀.၀၅၆) ဧကရှိ တပ်ကြပ်ကြီးဂျေရုန်း အမည် --ပေါက်နှစ်(၃၀)မြေငှားဂရန်အမှုတွဲ အမှတ်(၃၈/၂၀၁၀)မှာ ပျောက်ဆုံး သွားပါသဖြင့် ကွယ်လွန်သူတပ် ကြပ်ကြီးဂျေရုန်း၏ ဇနီးဖြစ်သူ ခေါ်တင်မြိုင် ၁၂/မဂဒ(နိုင်)၀၂၀၃၇၆ အမည်ဖြင့် အမည်ပြောင်းမြေငှားဂရန် ပြန်လည် လျှောက်ထားမည်ဖြစ်ပါ၍ ကန့် ကွက်လိုသူများရှိပါက ကြော်ငြာ ပါသည့်ရက်မှ(၇)ရက်အတွင်း လ ရောက်ကန့် ကွက်နိုင်ပါသည်။

-ဒေါ်တင်မြိုင် ဖုန်း-၀၉-၂၅၃၂၆၂၂၀၉

ကန့်ကွက်နိုင်ပါကြောင်း

ကနို့ ကွ ကနိုင္ ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်-၁ဝငှ၊ မြေကွက်အမှတ်-၆၃၈၊ အကျယ်အဝန်းရရိယာ ၄ဝငေဟ ၆ဝငေရှိ ခေါ်မြိုကြည်အမည်ဝေါက် ပါမစ်မြေအမျိုးအစားမြေ အနက်မှ မခွဲမစိတ်ရသေးသော (ခြေရင်း)ဘက်ခြမ်း အကျယ်အဝန်း ၂ဝငေဟ ၆ဝငေရှိ ခြေနှင့် ယင်းမြေပေါ်ရှိ နေအိမ် + ရ-၊ စီး + ဆိုင်ခန်းငယ်ပါ အကျိုး စံဆားခွင့်အခုစ်နယ်တို့ကို ရောင်းချပိုင်နှင့်နိုင်ခြောင်း ဝန်သည့ ဦးကောင်းသူ ၁၂/၁၀ဝ(နှိုင်)စော(၁၉)နှင့် ပေါခင်မြင့်နိုင် ၁၂/၁၈တ(နိုင်)၁၅ဝ၉၈၆တို့ထုံမှ ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သူက ငယ်ယူရန်အတွက် ရောင်းဖိုးငွေ၏ တစ်စိတ်တစ်ဒေသကို ပေးချေထားပြီး ဖြစ်ပါသည်။ အဆုပ်၊မြေကွက်နှင့်ပေသက်ကြီး ပိုင်ရေးဆိုင်ခွင့်ရိပါကြောင်း ကန့်ကွက်လိုသူများရှိပါက ယခန့်ကြောင်ကွယ်တွေ၊ ပါသည့်ရက်မှတ်၍ (ဂ)ရက်အတွင်း ပိုင်ဆိုင်မှုအလောက်အထားတွေကိုစာတာမ်းရှင်းများဖြင့် ကျွန်ုပ်ပုံ ထဲသို့ ကိုယ်တိုင်ကိုယ်ကျွယ်ကျသရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက် ပြည့်မြောက်သည်အထိ လာရောက်ကန့် ကွက်မှ တစ်စိတ်စ်ရာ ပေါပေါက်ခြင်းမရှိပါက အရောင်အသယ်အလွဲအပြောင်းကို ပြီးဆုံးသည်အထိ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ

ဦးမျိုးမြင့်အောင် စဉ်–၂၅၁၆၅

ဒေါ်လင်းလင်းကြည် စဉ်-၄၆၃၂၊

၁၆၅ ဦးအေးမင်းသူ စဉ်-၂၆၁၉၉ ခေါ်လင်းလင်းကြည်စ အထက်တန်းရှေ့နေများ (ပ(ပထဆယ်)၊ မဟာနွေ(လပ်နိုင်ရှိလမ်း ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ဖုန်း – ဝ၉–၅၁၄၅၇၆၇၊ ဝ၉–၄၂၀ဝ၂၈၃၆၆၊ ဝ၉–၄၂၅၂၈၈၆၅၁

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၉)၊ ရွနှင်းဆီ (၃)လမ်း၊ မြေကွက်အမှတ် (၈၁၁)၊ အကျယ်အဝန်း (၄၀ပေ × ၆၀ပေ)ရှိ ဦးစု ရွှေနင်းဆီ (၃)လမ်း၊ မြေကွက်အမှတ် (စ၁၁)၊ အကျယ်အဝန်း (၄၀ပေ × ၆၀ပေ)ရှိ ဦးစု (ISN- ၁၀၅၀ ၇၆) အမည်ပေါက် ပါမစ်မြေကွက်အနက်မှ တရားဝင်မခွဲမစိတ်ရသေးသော (လမ်းထောင့်ဘက်ခြမ်း) (၂၀ပေ × ၆၀ပေ)ရှိ မြေကွက်နှင့် မြေပို (၃၀ပ) အပါအဝင် အကျိုးစံစားခွင့်အရပ်ရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူ ဦးထိန်လင်း (၁၄/ ပသန (နိုင်) ၁၉၉၂၁၅)ထံမှ ကျွန်ုပ်တို့ထိ စာဝိုဆွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေထားပြီး ဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၅)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရုတ်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြွောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ—
ဦးစင်မောင်ဦး

LL.B, D.B.L, D.I.L., တရားလွှတ်တော်ရှေ့နေ(စဉ်–၈၈၅၂)

LL.B. အထက်တန်းရှေ့နေ (စဉ်–၄၈၃၃၈)

ეეი წივნ I იც ვეეეი წივნ

မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၇၇ယ/၈၉၃၃ လက်ဝယ်ရှိသူ ဒေါ်အေးမြင့် ၁၀/)မန (နိုင်)ဝ၅၈၆၀၃ က ယာဉ်မှတ်ပုံ ဘင်စာအုပ်(ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးပါရန် လျှောက်ထား လာပါသည်။ ကန့် ကွက်လိုပါက ခိုင်လုံသော အထောက်အထား များဖြင့် ကြော်ငြာသည့်ရက်မှ ရက် (၁၀) အတင်း အောက်ဖော်ပြပါရုံးသိ နိုင်ပါသည် ။

ကညန၊ ပြည်နယ်ဦးစီးမှူးရုံး . မော်လမြိုင်မြို

မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၄၂ယ/၆၉၃၁ က်ဝယ်ရှိသူ ဦးအောင်ဝင်း ၁၀/ တလန(နိုင်)၀၈၄၄၂၉ က ယာဉ်မှတ် ပုံတင်စာအုပ်(ကမ–၃)ပျောက်ဆုံး၍ ် မိတ္တူ၊ ထုတ်ပေးပါရန် လျှောက်ထာ လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားမျ<u>ာ</u> ဖြင့် ကြော်ငြာသည့်ရက်မှ(၃၀) ရက် အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့် ကွက် <u>နိုင်ပါသည်။</u>

> က.ည.န၊ ပြည်နယ်ဦးစီးမှူးရုံ မော်လမြိုင်မြို

မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် MON/၉၀၁၄ လက်ဝယ်ရှိသူ ဦးမင်းထိုက်ကျော်သူ ၁၀/မလမ(နိုင်)၂၄၇၃၂၉ က ယာဉ် မှတ်ပုံတင်စာအုပ်(ကမ–၃)ပျောက် , ဆုံး၍ မိတ္တူထုတ်ပေးပါရန်လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါ က ခိုင်လံသော အထောက်အထား များဖြင့် ကြော်ငြာသည့်ရက်မှ(၃၀) ရက်အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက်ကန့်ကွက်

> က.ည.နှ၊ပြည်နယ်ဦးစီးမှူးရုံး မော်လမြိုင်မြို့

J9

ပတ်စ်ပို့ပျောက်ဆုံးကြောင်း

ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင်

ပြကွက်နေ ဦးမြင့်သန်း၏ သမီး

ဝင်းစန္ဒာ ၁၀/ကမရ(နိုင်)၀၉၅၁၉၅

တ်မိ) သည် ပျောက်ဆုံး

ပေးပါရန်။

ကြောင်း။

သဖြင့် တွေ့ရှိပါက အကြောင်းကြား

တစ်ဦးတည်းဖြစ်ပါကြောင်း

ဟိုပုံးမြို့နယ်၊ အမက (ခမ်းအယ်

ကျောင်းမှ လ/ထမူပြ ဒေါ်နန်း

ငြိမ်းငြိမ်းအိ ၏ ဖခင် ဦးခွန်ထွန်းလှ

နှင့် ဦးထွန်းလှ ၁၃/ဟပန (နိုင်)

၀၅၇၅၈၄ မှာ တစ်ဦးတည်းဖြစ်ပါ

နိုင်ငံကူးလက်မှတ် နံပါတ်

ဖုန်း-၀၉-၆၇၂၁၈၆၇၃၂

ကြော်ငြာစာ ဒဂုံမြို့သစ်ခရိုင်တရားရုံးတော်

(ကုမ္ပဏီ၏တာဝန်ပေးအပ်ခြင်းခံရသူ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)

(သီတာနွယ်) ခရိုင်တရားသူကြီး

၂၀၂၄ ခုနှစ်၊ တရားမအထွေထွေမှုအမှတ်–၁၈

ဦးတင်ထွဋ်ဝင်း–မန်နေဂျာ)

လျှောက်ထားခြင်း

ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

STANDARD SAN TRADING COMPANY LIMITED လျှောက်ထားသူ

မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀(ဆ)အရ ကင်းလွတ်ခွင့်

ရပ်ကွက်၊ ရွှေဝါထွန်းလမ်း၊ အမှတ်–၅၀၈ရှိ STANDARD SAN TRADING company Limited (ကုမ္ပဏီ၏တာဝန်ပေးအပ်ခြင်းခံရသူ ဦးတင်ထွဋ်ဝင်း-မန်နေဂျာ)က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ နှစ်စဉ်အစီရင်ခံစာ တင်ပြရန် ပျက်ကွက်မှုအတွက် ယင်းဥပဒေပုဒ်မ ၄၃၀(ဆ)အရ ကင်းလွတ် ခွင့်ပြုပါရန် လျှောက်ထားလာခြင်းအပေါ် ယင်းကုမ္ပဏီနှင့်ပတ်သက်၍ အကျိုးသက်ဆိုင်သူ မည်သူမဆို မိမိတို့ကိုယ်တိုင်သော်လည်းကောင်း၊ မိမိတို့က နည်းလမ်းတကျလွှဲအပ်ထားသည့် အခွင့်အမိန့်အရ ရှေ့နေနှင့် ဖြစ်စေ၊ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ အဆိုပါကင်းလွတ်ခွင့်အား ရသင့်/ ရသင့်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက် (၁၃၈၆ ခုနှစ်၊ နယုန်လဆုတ် ၃ရက်) နံနက် ၁၀ နာရီတွင် ကြားနာ၍ ကင်းလွတ်ခွင့်ပြုသင့်/မသင့်ကို စီရင် နိုင်ကြောင်း ကြော်ငြာ ထုတ်ဆင့်လိုက်သည်။ ကန့်ကွက်သူ တစ်ဦး တစ်ယောက်မျှမရှိပါက အဆိုပါလျှောက်ထားချက်အား စစ်ဆေး ဆောင်

၂၀၂၄ ခုနှစ်၊ မေလ ၂၄ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ကျွန်ုပ် လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

ဒဂုံမြို့သစ်ခရိုင်တရားရုံး

ဒဂုံမြို့သစ်ခရိုင်တရားရုံးတော် ၂၀၂၄ ခုနှစ်၊ တရားမအထွေထွေမှုအမှတ်–၁၉

NORTHERN STRENGTH CONSTRUCTION

(ကုမ္ပဏီ၏တာဝန်ပေးအပ်ခြင်းခံရသူ ဦးသိန်းဆွေဦး–ဒါရိုက်တာ) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀(ဆ)အရ ကင်းလွတ်ခွင့် လျှောက်ထားခြင်း

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက် ဦးလင်းလမ်း၊ အမှတ်–၁၀၁၃ ရှိ NORTHERN STRENGTH CONSTRUCTION ဒါရိုက်တာ) က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ နှစ်စဉ်အစီရင်ခံစာတင်ပြရန် ပျက်ကွက်မှုအတွက် ယင်းဥပဒေပုဒ်မ ၄၃၀(ဆ)အရ ကင်းလွတ်ခွင့်ပြုပါရန် လျှောက်ထားလာခြင်းအပေါ် ယင်းကုမ္ပဏီနှင့်ပတ်သက်၍ အကျိုး သက်ဆိုင်သူ မည်သူမဆို ဓိဓိတို့ကိုယ် တိုင်သော်လည်းကောင်း၊ ဓိဓိတို့က နည်းလမ်းတကျ လွှဲအပ်ထားသည့် အခွင့်အမိန့်အရ ရှေ့နေနှင့်ဖြစ်စေ၊ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ အဆိုပါ ကင်းလွတ်ခွင့်အား ရသင့်/မရသင့်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက် (၁၃၈၆ ခုနှစ်၊ နယုန်လဆုတ် ၃ရက်) နံနက် ၁၀ နာရီတွင်ကြားနာ၍ ကင်းလွတ်ခွင့်ပြု သင့်/မသင့်ကို စီရင်ဆုံးဖြတ်မည်ဖြစ်၍ အကျိုး သက်ဆိုင်သူ မည်သူမဆို လာရောက်ကန့် ကွက်နိုင်ကြောင်း ကြော်ငြာ ထုတ်ဆင့်လိုက်သည်။ ကန့်ကွက်သူတစ်ဦးတစ်ယောက်မျှမရှိပါက အဆိုပါ

ာက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

ဦးစောထွေးမြင့်၏ သား မ/ဥ

ာ−ထ−က(၁)ကျောင်း G−11 မှ

မောင်ကြိုင်လှိုင်ထွန်း

ပါရန်။

မောင်ကောင်းလင်းထက်

. အမည် ပြောင်းလဲ ခေါ်ဆိုပေး

လျှောက်ထားချက်အား စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေ

(သီတာနွယ်) ခရိုင်တရားသူကြီး ဒဂုံမြို့သစ်ခရိုင်တရားရုံး

အမှန်ပြင်ဆင်ဖတ်ရှုပါရန် ၂၄–၅–၂၀၂၄ ရက်ထုတ် မြန်မာ့

ာင်းသတင်းစာ စာမျက်နှာ(၂၅ တွင်ပါရှိသော တရားလွှတ်တော် ရှေ့နေ ဒေါ်သက်သက်မွန်၏ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာတွင် (ခြေရင်းခြမ်း) အစား (ခေါင်းရင် ဘက်ခြမ်း)ဟု ပြင်ဆင်ဖတ်ရှုပါရန်။

ဖခင်အမည်မှန်

စီရင်ချက်ချမှတ်လိမ့်မည်ဖြစ်သည်။

ရးထိုးထုတ်ပေးလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ာရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အလဂ ပိန်းဂရက်ကြီးကျေးရွာ Grade-6 တွင် ပညာသင်ကြားယူနေသည့် မောင်ဝေ ယံဖြိုး၏ ဖခင် အမည်မှန်မှာ ဦးကျော်မြိုင် ၁၄/ကကန(နိုင်) ၁၉၈၈၀၃ ဖြစ်ပါကြောင်း။

ဖခင်အမည်မှန်

(စုစန္ဒ၁ဝင်း)

ခရိုင်တရားသူကြီး

သင်္ဃန်းကျွန်းခရိုင်တရားရုံး

ပျဉ်းမနားမြို့၊ ကောင်းကင်ကြယ် ကိုယ်ပိုင် အထက်တန်းကျောင်းတွင် rade-10 တက်ရောက်နေသည့် မရူပါဇော် ၏ ဖခင်အမည်မှန်မှာ ဦးဝင်းဇော် ၁၂/လသယ(နိုင်)ဝ၄၅၃၃၅ ဖြစ်ပါကြောင်း။

ဦးဝင်းစေဒီ

အမည်ပြောင်း ပတ်စ်ပို့ပျောက်

ကျွန်မ သူဇာမြင့် ၉/မလန (နိုင်)၁၇၂၀၂၉ ၏ ပတ်စ်ပို့စာအုပ် MB–039169 သည် ပျောက်ဆုံး သွားပါသဖြင့် တွေ့ ရိုကအကြောင်း ကြားပေးပါရန်။

ဖုန်း-၀၉-၉၅၅၄၂၀၆၉၀

ဖခင်အမည်မှန်

သာယာဝတီမြို့နယ်၊ အထ (ခွဲ) တပ်တွင်း၊ Grade(9)မှ မောင်ဝဏ္ဏ ကျော် Grade–7မှ မဖူးငုံကျော်တို့၏ ဖခင်အမည်မှန်မှာ ဦးအောင်ချိုအေ ၇/သဝတ(နိုင်)၁၅၆၁၄၂ ဖြစ်ပါ ကြောင်း။ ဦးအောင်ချိအေ

ဖခင်အမည်မှန်

သာယာဝတီမြို့နယ်၊ အထက (ခွဲ) တပ်တွင်း၊ Grade-10မှ မခက် အိဖြူ၏ ဖခင်အမည်မှန်မှာ ဦးမင်းဇော် ၇/အဖန (နိုင်) ၁၆၇၈၉၈ ဖြစ်ပါကြောင်း။

ဦးမင်းဇော်

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၅၂ယ/၁၇၆ Haojue-110 ယာဉ်လက်ဝယ်ရှိသူ ဦးအောင်အောင် ၁၄/ကလန(နိုင်) ၁၃၃၃၇၂ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလ ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသေ ထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ရက် ၃၀အတွင်း အောဂ ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လ ကန့်ကွက် နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး(မအူပင်) မအူပင်

မွေးသက္ကရာဇ်အမှန်၊ ဇခင်အမည်မှန်နှင့် တစ်ဦးတည်းဖြစ်ကြောင်း

ကြော်ငြာစာ

(အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ–၂၈၃)

သင်္ဃန်းကျွန်းခရိုင်တရားရုံး

၂၀၂၄ ခုနှစ်၊ တရားမအထွေထွေမှုအမှတ်–၃၅

ကွယ်လွန်သူ ဒေါ်သန်းညွှန့်၏ ကျန်ရစ်သောပစ္စည်းများနှင့်စပ်လျဉ်းသည့်အမှု

ကျောက်ရေတွင်းလမ်း၊ အမှတ် ၇ ၌ နေထိုင်ခဲ့သော ကွယ်လွန်သူ ဒေါ်သန်းညွန့်

၏ ကျန်ရစ်သောပစ္စည်းများအပေါ်၌အမွေထိန်းလက်မှတ် ထုတ်ပေးပါမည့်

အကြောင်းနှင့် ဒေါ်မီမီအောင်က အမွေဆက်ခံခြင်း အက်ဥပဒေအရ လျှောက်ထာ

ရက်) တွင် ဆိုင်ဆိုကြားနာရန် ချိန်းဆိုထားသည်ဖြစ်သောကြောင့် ထိုကွယ်လွန်

သူ ဒေါ်သန်းညွှန့်၏ ကျန်ရစ်သော ပစ္စည်းများတွင် အကျိုးစီးပွားသက်ဆိုင်သည်

အဆိုရှိသူတို့အား အဆိုပါအမှုတွင်၎င်းတို့ (လာရောက်ဆိုင်ဆိုရန် သင့်လျော်မည်ဟု

ထင်မြင်လျှင်) ဆိုခဲ့သော ၂၀၂၄ ခုနှစ် ဇွန် လ ၅ ရက် (၁၃၈၆ ခုနှစ်၊ ကဆုန်လဆုတ်

၁၄ ရက်)၌ မိမိတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်တစ်ဦးဦးအားဖြင့်

သော်လည်းကောင်း၊ လာရောက်ဆိုင်ဆိုရန်နှင့် အမွေထိန်းလက်မှတ်မထုတ်ပေးမီ

မှတ်တမ်း များကို ကြည့်ရှုရန်အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ ၂၈၃ နှင့်အညီ

ဆင့်ဆိုလိုက်သည်။ လာရောက်ခြင်းမရှိ ပျက်ကွက်ခဲ့လျှင် ရုံးတော်က ဒေါ်မီမီအောင်

၏ လျှောက်လွှာအပေါ်၌ စစ်ဆေးဆောင်ရွက်ပြီးလျှင် ၎င်းအမှုအကြောင်းအရာတွင်

၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် လက်မှတ

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျောက်မြောင်းကြီး ရပ်ကွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ eာတိက(၃)လမ်းနေ (ဘ) ဦးကျော်ထူးလင်း၏သားဖြစ်သူ မောင်စွဲထွဋ်ခေါင်၏ မွေးသက္ကရာဇ်အမှန်မှာ ၁၀–၂–၂၀၁၁ရက်ဖြစ်ပြီး ဖခင်အမည်မှန်မှာ ဦးကျော် သူးလင်း ၁၁/မပတ(နိုင်)၀၄၂၉၄၃ ဖြစ်သည့်အပြင် ဦးကျော်ထူးလင်းနှင့် ဦးကျော်ထူးမှာ တစ်ဦးတည်းဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်၊

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ပုခ္ခသိရိမြို့၊ မြေတိုင်းရုပ်ကွက်အမှတ် ၅/မြို့အစေရှည်၊ စဝနဒီပရပ်ကွက်မှ မြေခရိယာ ဝ ဒသမ ၁၁ ရှိ ဒေါ်ခင်ဆွေဦး ၈/ခမန(နိုင်)ဝ၁၃၀၂၈ (ဘ)ဦးအောင်ခင် အမည်ပေါက် နှစ်(၃၀)မြေငှားစာချုပ် မြေကွက်အမှတ်(၀-၂၁၁၅၃ ကို ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထူး ကိုယ်စားလှယ်လွှဲစာအမှတ် ၆၂၉၃/၂၀၂၂(၂၀–၄-၂၀၂)ဖြင့် မြေကွက်အမည် ပေါက်၏ အထူးကိုယ်စားလှယ်လွှဲစာရရှိထားသူ ဒေါ်မြတ်စုလှိုင် ၁၂မရက(နိုင်)၁၃၂၁၃၆ (၁၁) ဦးတင်လှိုင်မှ ဒေါ်ဇာခြည်လင် ဂ/ထတပ(နိုင်)ဝ၄၈၀၂၅ နှင့် မှတ်ပုံတင်အရောင်းအယ်စာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာခဝင်ရေးကူးပေးပါရန် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ် စာတစ်းများ၊ တရားရုံးအမိန့်ဒီကရီများဖြင့် လျှောက်ထားလာပည်ဖြင့် ကန့်ကွက်လုံသူများအနေဖြင့် တရားဝင်ပုဆိုင်မှု စွေချေစ စာတမ်းများ၊ တရားရုံးအမနဲ့ ဒကျနောျားမျ အထောက်အထား နိုင်လုံစွာတင်ပြ၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစ်ခံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ငံကြွောင်းနှင့် သတဲ့စုတ်ကာလအတွင် ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ/မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတ်

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ သယ်န်းကျွန်းဖြို့နယ်၊ (၁၆/၁)ရဝိကွက်၊ ဇဋိလ(၄)လမ်း၊ အမှတ်(ဂ၉ဂ)ရို (ပေ ၄၀ x ပေ ၆၀) ကျွယ်ရှိ မြေတွင်ဆောက်လုပ်ထားသော ၂ ခန်းတွဲ ၆ ထပ် RC တိုက်၏ညာဘက်ခြမ်းရှိ အနံ ၁၉ ပေ x အလျား ၅၄ ပေ ျားျပည့္မြားမှာ မေတြကို မေတြကေတြကို သည္တိုင္သည္တိုင္သည္တိုင္သည္တိုင္သည္တိုင္သည့္အေတြကို မေတြကို မေတြကို မေတြကို အမြင့် ၉ပေကျယ်ကာ ဒုတိယထပ်(၃လွာ)ဟုခေါ်တွင်သော ရေမီးအပြည့်အစုပါ တိုက်ခန်းနှင့် အကျွိမ်စားခွင့်အရဝဲရပိုဆား လုံးတို့ကို ကန်ထရိုက်တာ ဦးကိုကို ၁၂/ဗဟန(နိုင်)ဝဂု၉၆၅၉ က ပိုင်ဆိုင်ကာ အရွပ်အရှင်းကင်းရှင်း၍ ကြိုရွိုငုံစနစ်ဖြင့် ရောင်းချ ပိုင်ခွင့်ရှိကြောင်း ဝန်ခံကတိပြုပြောဆိုသဖြင့် ကျွန်ုပ်၏မိတ်ဆွေ ဒေါ်သင်စာစေ၁ ၁၂/ကတတ(နိုင်)ဝ၂၇၂၈၄ က ေျပေရ (၃ ရှိချ်မျှော်) အမြော်ပိုင် ဝယ်လျှန်အတွက် ရောင်းဖိုးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ်ပေးဆေတားပြီး ဖြစ်ပါသည်။ အဆိုပါတိုက်ခနဲ့ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း ပိုင်ဆိုင်မှုအထောက်အထား (မူရင်း) ခိုင်လုံနွာဖြင့်ကျွန်ုပ်ထံလာရောက်ကန့်ကွက်နိုင်ပါသည်။ ထိုသတ်မှတ်ရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စပြီးဆုံး သည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်များအရ-

ဒေါ်ထက်ထက်အောင်(LL.B) တရားလွှတ်တော်ရှေ့နေ(စဉ်–၁၈၆၈၈) အမှတ်(၅၆၀)၊ မာဃ(၁၀)လမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။ ဖုန်း–၀၉–၇၉၀၁၄၄၅၂၇

တောင်ပိုင်းမြောက်ပိုင် 09-43088052 09-260660405 09-421067330

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးအတွင်း ဆိုင်ခန်းအ၄ားချထားခြင်းခံရသည့် အောက်ဖော်ပြပါသူများထံမှ အရောင်း/အဝယ် အရပ် ာတိစာချုပ်များဖြင့် ဝယ်ယူထားပြီးဖြစ်သဖြင့် ဆိုင်ခန်းအမည်ပြောင်းလဲပေးပါရန်လိုအပ်သောစာရွက်စာတမ်း အထောက်အထားများဖြင့်လျှောက်ထား လာမှုအပေါ် ကန့်ကွက်လိုပါက လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေး၊ ဈေးတာဝန်ခံရုံးသို့ ကြေညာသည့်ရက်မှ(၁၄)ရက်အတွင်း အထောက်အထားအပြည့်အစုံဖြင့် ာ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပါက လုပ်ထုံး/လုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-

စဉ်	ရုံအမှတ်	ဆိုင်အမှတ်	ဆိုင်ခန်းအ၄ား	မှတ်ပုံတင်အမှတ်	ဝယ်ယူထားသူ	မှတ်ပုံတင်အမှတ်	အရောင်းအဝယ်
			ချထားသူအမည်		အမည်		ကတိစာချုပ် ရက်စွဲ
э	က	၁၀၂	ဒေါ်နွဲ့ နွဲ့ ရီ	၁၂/သကတ(နိုင်)၀၈၁၈၄၃	ဒေါ်တင်တင်ရွှေ	၁၂/ကမတ(နိုင်) ဝၵ၁၁၅၃	JG-5-707è
J	က	၁၈၇	ဦးမောင်မောင်ဦး	၉/အမဇ(နိုင်)ဝဝ၂၅၇၅	ဦးကိုကိုနိုင်	၁၂/ဗဟန(နိုင်)၀၃၂၂၃၅	e-e-lole
5	က	ാരെ	ဦးမောင်မောင်ဦး	၉/အမဇ(နိုင်)ဝဝ၂၅၇၅	ဦးကိုကိုနိုင်	၁၂/ဗဟန(နိုင်) ၀၃၂၂၃၅	e-e-lole
9	က	Шq	ဦးမောင်မောင်ဦး	၉/အမဇ(နိုင်)ဝဝ၂၅၇၅	ဦးတွန်းအေး–	၉/သစန(နိုင်)၁၄၉၄၁၉	e-e-lole
					ဒေါ်ဝေဝေကျော်	၁၃/ကလန(နိုင်)ဝ၆၉၆၇၁	
ງ	n	200	ဒေါ်ယဉ်ယဉ်မျိုး	၁၂/လမတ(နိုင်)၀၁၈ေ၁၉	ဒေါ်အေးမာလာသွင်	၁၂/ကမတ(နိုင်)၀၅၄၈၈၅	Je-5-707è
G	0	၇၁	ဒေါ်မာလာသန်း	၁၂/စခန (နိုင်)၀၁၄၁၄၈	ဒေါ်နွယ်နီဝင်း	၁၂/ဒဂတ(နိုင်)၀၃၄၈၆၂	2-9-J0J9
9	0	ญ	ဒေါ်မာလာသန်း	၁၂/စခန (နိုင်)၀၁၄၁၄၈	ဒေါ်နွယ်နီဝင်း	၁၂/ဒဂတ(နိုင်)၀၃၄၈၆၂	2-J-J0J9
၈	٥	99	ဒေါ်မာလာသန်း	၁၂/စခန (နိုင်)၀၁၄၁၄၈	ဒေါ်နွယ်နီဝင်း	၁၂/ဒဂတ(နိုင်)၀၃၄၈၆၂	e-9-JoJ9
e	0	79	ဒေါ်မာလာသန်း	၁၂/စခန (နိုင်)၀၁၄၁၄၈	ဒေါ်နွယ်နီဝင်း	၁၂/ဒဂတ(နိုင်)၀၃၄၈၆၂	2-J-J0J9
00	0	505	ဒေါ်သန်းသန်းမြင့်	၉/ပမန (နိုင်)၂၇၆၁၇၁	ဒေါ်နွယ်နွယ်ဝင်း	၁၂/တတန(နိုင်)၂၁၉၄၅၅	10-21-1015
၁၁	0	279	ဒေါ်သန်းသန်းမြင့်	၉/ပမန (နိုင်)၂၇၆၁၇၁	ဒေါ်နွယ်နွယ်ဝင်း	၁၂/တတန(နိုင်)၂၁၉၄၅၅	10-21-1015
၁၂	0	୧୩၅	ဒေါ်သန်းသန်းမြင့်	၉/ပမန (နိုင်)၂၇၆၁၇၁	ဒေါ်နွယ်နွယ်ဝင်း	၁၂/တတန(နိုင်)၂၁၉၄၅၅	10-21-1015
၁၃	0	રુવહ	ဦးဘန်ရှိန်	၁၂/လမန(နိုင်)၀၄၆၆၅၇	ဦးဝင်းထွန်းနိုင်	၁၂/တတန(နိုင်)၁၄၉၂၂၃	20-21-1015
၁၄	٥	२११	ဒေါ်ခင်သိန်း	၁၂/ဗဟန (နိုင်)ဝ၆၀၃၅၉	ဦးဝင်းထွန်းနိုင်	၁၂/တတန(နိုင်)၁၄၉၂၂၃	20-2J-10J5

ဈေးတာဝန်ခံ၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေး

ဖုန်း-၀၉-၇၇၈၉၃၁၃၁၃

ကန့်ကွက်နိုင်ပါကြောင်းအများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၁)၊ မြေကွက်အမှတ်(၄)၊ မြေကွက် ကုန်းကွက်၊ ဦးပိုင်အမှတ် ချူခိုးဟန်စိန် + ဦးစိုးညွှန့် အမည်ပေါက် ဆန်စက်မြေ အကျယ်အဝန်းဧရိယာ ၃.၀၀ ဧကရှိ မြေကွက် နှင့် ယင်းမြောွက်ပေါ်ရှိ အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့ကို တရားဝင်လက်ဝယ်ရှိပြီး ရောင်းချပိုင်ခွင့်ရှိကြောင်း အဆိုပြသူ နှင့ ယင်းမြေကွက်ပေး၍ အကျိုးစစားနှင့်အပြေပေအားလုံးတွဲကို တရားဝင်လက်ဝယ်၍ပြီး ရောင်းချပိုင်မှုငိုကြွေးငွေး အဆုပြျ ဒေါ်ခင်သန္တာ့ စိုး ၁၂/ကမတ်(နိုင်)ဝ၅၁၂၄၈ ထိမှ ကျွန်ုပ်၏မိတ်ဆွေဦးမြင့်ဖိုး ၁၂/မရက(နိုင်)ဝ၆၂၇၈၆ မှ အပြီးအပိုင် လွဲပြောင် ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ၏တစ်စိတ်တစ်ဒေသကို စရန်ငွေအဖြစ် ပေးချေထားပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်နှဲ ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသော စာရွက်စာတစ်းမူရင်းများဖြင့် ဤကြေငြာပါသည့်ရက်မှစ၍ (၁၀)ရက် အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိပါက ကျွန်ုပ်၏မိတ်ဆွေဘက်န အရောင်းအဝယ်ပြီးဆုံးသည်အထိ ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေည ဦးမြင့်စိုး၏ လွှဲအပ်ညွှန်ကြားချက်ဒ

္ကို ေပ်ာ္ႏုိ မာ လူေပါ့ ဦးမင်းထွန်းအေခင် (LLB) အထက်တန်းရွေနေ(စဉ်-၄၉၈၀၈) အမှတ်(၃၇၆) ဖြစ်ဝလမ်း၊ (၄၀)ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-၀၉-၄၂၁၅၁၀၂၇၇၊ ၀၉-၉၇၀၆၄၇၁၇၆

ကန့်ကွက်နိုင်ပါကြောင်း

ကနံ့ ကွ က နို ငဲပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၅)၊
ရွေဝါထွန်းလမ်း၊ မြေတွက်အမှတ် (၅၀၄)၊ အကျယ်အဝန်း (၄၀၀ေ × ၆၀၀ေ)ရှိ ဦးလူမျိုးဦး
(၁၂/ စခန (နိုင်) ဝ၄၈၂၀) အမည်ပေါက် နှစ်(၆၀)ဂရန်မြောက်နှင့် ယင်းမြောကွက်ပေါ်ရှိ
အကျိုးစံစားခွင့် အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်နွင့်ရှိသူ အမည်ပေါက်ပိုင်ရှင် ဦးလူမျိုးဦး
ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။
အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထား
မူရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်
ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း
အများသိစေရန် ကြေညာအပ်ပါသည်။
လဲအပ်သန်ကြားချက်အ –

လွှဲအပ်ညွှန်ကြားချက်အရ – ဦးခင်မောင်ဦး LL.B, D.B.L, D.I.L.

ဦးပြည့်ဖြိုးအောင် LL.B,

အထက်တန်းရှေ့နေ (စဉ်–၄၅၅၃၀) တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂) 06 990 626 1 06 610 216005

ပြည်ထဲရေးဝန်ကြီးဌာန ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြစ်ကြီးနားမြို့ အိတ်စွင့်တင်ဒါခေါ်ယူခြင်း

ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ ကျပ်(၂၀၀)သန်းအထက်ဖြင့် ျှောင်ရွက်မည့် အောက်ဖော်ပြပါလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအာ (မြန်မာ)ကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ခေါ်ယူအပ်ပါသည်–

Lot-1 ပြည်နယ်ရုံးဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ(၄)ထပ်(၆၁'-၆" x ၅၁' RC (၁)လုံးဆောက်လုပ်ခြင်း

Lot-2 ချီဖွေခရိုင်၊ အရာထမ်းအိမ်ရာ(၂)ခန်းတွဲ(၃)ထပ် (၇၈' x ၃၆') RC (၁)လုံး ဆောက်လုပ်ခြင်း

Lot-3 တနိုင်းခရိုင်၊ အရာထမ်းအိမ်ရာ(၂)ခန်းတွဲ(၃)ထပ် (၇၈' x ၃၆' RC (၁)လုံး ဆောက်လုပ်ခြင်း

တင်ဒါပုံစံလျှောက်လွှာများကို အောက်ပါအတိုင်း ဆောင်ရွက်သွာ

(က) တင်ဒါလျှောက်လွှာ - (၂၈-၅-၂၀၂၄)မှ(၁၀-၆-၂၀၂၄)ရက်ထိ ရောင်းချပေးမည့်ရက်

(ခ) တင်ဒါလျှောက်လွှာ ၁၀- ၆ -၂၀၂၄ရက် (၁၆:၃၀)နာရီ နောက်ဆုံးတင်သွင်း

ရမည့်ရက် (ဂ) တင်ဒါတင်သွင်းရမည့်

ဌာနခွဲ(၁)ဌာနစု(၁)ဘဏ္ဍာရေးနှင့် ငွေစာရင်းဌာန၊ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

အသေးစိတ်သိရှိလိုပါက ကချင်ပြည်နယ် အထွေထွေအုပ်ချုပ် ဦးစီးဌာနရုံး ဖုန်း– ၀၇၄–၂၅၂၂၆၆၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပ

> တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြစ်ကြီးနားမြို

အရွယ်မရောက်သေးသူအတွက် အုပ်ထိန်းသူအဖြစ်ခန့်ထားရန် လျှောက်ထားကြောင်း အကြောင်းကြားစာ (အုပ်ထိန်းသူနှင့်အုပ်ထိန်းခံရသူတို့အက်ဥပဒေပုဒ်မ–၁၁) မြစ်ကြီးနားခရိုင်တရားရုံးတော်

၂၀၂၄ ခုနှစ်၊ တရားမအထွေထွေမှုအမှတ် –၆ လျှောက်ထားသူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ အမှတ်(၁၁/၅၁ နေ အရွယ်မရောက်သေးသူ မောင်ဖကောန်အောင်ဆိုင်းနှင့် မဖကောန်မွန်းနန် တို့အား လျှောက်ထားသူက အထက်အမည်ပါရှိသော အရွယ်မရောက်ဒေ သူများ၏ အဒေါ်အရင်းတော်စပ်သူဖြစ်သည်ဟူ၍ ၎င်းသူ၏ ကိုယ်နှင့်ပစ္စည်းကို အုပ်ထိန်းသူအဖြစ် ခန့်ထားပါမည့်အကြောင်း လျှောက်ထားသည်ဖြစ်၍ ထိုသ လျှောက်ထားခြင်းကို လူအများသိရှိစေရန်အလို့ငှာ ဤကြော်ငြာစာကို ထုတ်ဆင့် လိုက်သည်။ ထိုလျှောက်ထားချက်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက် (၁၃၈၆ ခုနှစ် နယုန်လပြည့်ကျော် ၃ ရက်)တွင် ဆိုင်ဆိုရန် ချိန်းဆိုသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှဝ ရေးထိုး ထုတ်ပေးလိုက်သည်။

> ဒုတိယခရိုင်တရားသူကြီး(၂) မြစ်ကြီးနားခရိုင်တရားရုံး

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ဥတ္တရသီရိမြို့၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၁/ဥတ္တရသီး မြောက်ရပ်၊ မြေဧရိယာ ဝ ဒသမ ၁၄၆ ဧက၊ မြေကွက်အမှတ် (ဥ-၆၄၈၅) ဦးကိုကိုအောင်(ဘ)ဦးဟင်မြိုင် အမည်ပေါက် နှစ်(၃ဝ)ဝမြငှားစာချပ် မြောကွက်ကို ဦးကိုကိုအောင် ၉/တကန(နိုင်)၁၃၂၀၈၄(ဘ)ဦးဟင်မြိုင်မှ ဦးထွန်းထွန်းခိုင် ၅/ ရဘန(နိုင်)၁၃၄၁၉)(ဘ)ဦးမြင့်တင် အမည်ဖြင့် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာပါသဖြင့် ကန့်ကွက်လိုသူ များအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံးအမိန့်ဒီကရီမျာ ထောက်အထားခိုင်လုံစွာ တင်ပြ၍ နေပြည်တော်စည်ပင်သာယာဝ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာချက်ပါရှိသည့်ရက်မှစ၍ (၁၅ ရက်အတွင်း လာရောက်ကန့် ကွက်နိုင်ကြောင်းနှင့် သတ်မှတ်က ာန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေပုံ၊ မြေရာဇဝင် ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ပါသည်

ယာဉ်အမှတ် 66W/34149 londa Wave-100 ယာဉ်လက်ဝယ် ရှိသူ ဦးဝင်းဇော် ၁၄/ကခန (နိုင် ၈၁၀၄၅ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထာ များဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်

ကညန၊ ခရိုင်ရုံး (ဟင်္သာတ

ဖော်ပြပါရုံးသို့

ကန့်ကွက်နိုင်ကြောင်းကြော်ငြာ

ကန့် ကွက်နိုင်ကြောင်းကြော်ငြာ ဒင်္ဂုဖြို့သစ် (မြောက်ပိုင်း)ဖြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၄၃)၊ မြောကွက်အမှတ် (၅၁၇)၊ မြောကွက်တည်နေရာ-အမှတ်(၅၁၇)၊ စေတနာ(၄)လစ်း (၄၃)ရပ်ကွက်၊ ခုံငမြာတို့ ဦးဟန်တင် အမည်ပေါက် နှစ်(၆၀) မြောကားချွင် ဂရန်မြေအား AF - ဝ၆၁၃၉၆၊ ဂရန်အမည်ပေါက် ဦးဟန်တင်(ဝင်ပွန်း) ကုယ်လွန် သဖြင့် တစ်ဦးတည်းသာအနီးတော်စစ်သူ ဒေါ်ကျွင်လဲ ၁၂ ညအနေ နိုင်)၁၁၂၆ သ အမြာ စစ်ဦးတည်းသာအနီးတော်စစ်သူ ဒေါ်ကျွင်လဲ ၁၂ ညအနေ နိုင်)၁၁၂၆ သ သမာက(နိုင်)၁၈ဝ၆၄၀ မှ ကုယ်လွန်သူ ဦးဟန်တင်တွင် တရားဝင်စနီး/မယား အဖြစ် စိမိတစ်ဦးတည်းသာနီကြောင်းအခြားသောခနီး/မယား တစ်ဦးတစ်သောင် ၁၂ သမာက(နိုင်)၁၈ဝ၆၄၀ မှ ကုယ်လွန်သူ ဦးဟန်တင်တွင် တရားဝင်စနီး/မယား အဖြစ်စိမိတစ်ဦးတည်းသာနီကြောင်းအခြားသောခနီး/မယား တစ်ဦးတစ်သောင် အရုပ်နည်းသေး ကျန်ရစ်သူ တစ်ဦးတည်းသော စနီးဖြစ်သူ သာတရားဝင် အမွေ ဆက်ဆိုင်ဆိုင်အောင်ကွေး အစိမ်တော်စုံကျန်လွှာ၊ ထပ်ဆင့်ထောက်ခံကျန်းကျိန်လျှာ(၂)မစောင် ဆင့်ပုန်းသေးအတန်း၊ အိမ်ထောင်စုတာရေး ဂရန်၊ ၉၀ ပါဝါ ပါဝါတေးသူ သက်ရှိ ဆင်ရှားခိုကြောင်း ကျန်းကျိန်လွှာ၊ နိုင်ကတ်ဝှိ တင်ပြ၍ CP ဒေါ်အိမ်သီရိမောင်စု ပိုင်ဆိုင်ကြောင်းတချုပ် ချုပ်ဆိုရန်နှင့် အရောင်းအဝယ်စာချုပ် ရေးခြင်း အရပ်ကျွန်လျှက်ထားလာခြင်းအား တရားဝင်နိုင်လုံသော အထောက်အထား များဖြင့် ဤကြောင်ဌာပါသည့်ရက်မှစ၍ (ဂ)ရက်အတွင်းကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မှုဗရိုပါက လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ဖေးမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါ သည်။ အနမှား (၃တိယညွှန်ကြားရေးမှုမျှစ်)

ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) မြို့ပြ မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် အသိပေးကြေညာခြင်း

နေပြည်တော်၊ ဒက္ခိဏသီရိမြို့၊ ဒက္ခိဏသီရိရပ်ကွက်၊ အလျ: ၈၀)ပေ၊ ဧရိယာ ၀ ဒသမ ၁၄၆ ဧကရှိ မြေကွက်အမှတ်(ဒ–၃၁၂၈၈)သည် (ဝ၀)ေ၊ ဧရိယာ ၀ ဒသမ ၁၄၆ ဧကရှိ မြော့ဂျက်အမှတ်(၁-၃၁)ဝေ)သည် ဦးဇော်လွင်(၁ာ)ဦးဘမြင့် ၉/မခန (နိုင်)ဝဝ၂၄၉ ၏ အမည်ဖြင့် နေပြည်တော် ဆည်ဝင်သာယာရေးကော်မတီ၊ မြို့ပြစိမ်ကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ချထားပေး ထားသော ပါမစ်မြေပေးမိန့်မြော့ဂက်ဖြစ်ပြီး အဆိုပါမြော့ကွက်အား ဆက်စပ်စာချုပ် များဖြင့် စာချုပ်ချုပ်ဆိုတယ်ယူလက်ရှိထားပိုင်ဆိုင်သဖြင့် တရားဝင် လွှဲပြောင်း ရောင်းချပိုင်ခွင်ရှိကြောင်း ဝန်နက်တပြီတူ ဦးအေခင်ရိပ်ကျဉ်းသာတိန် ၉/မသန (နိုင်)ဝဝ၄၂၇၀ ထံမှ အပြီးအပိုင်ဝယ်ယူရန် ကျွန်ုပ်၏ မိတ်ဆွေ ဒေါ်ဆိုင်နူးမိုင် (၁၁) ဦးစော်နေသင် ၉/မဟမ (နိုင်)ဝ၃၅၆၈၄ က ရောင်းမိုးငွေ၏ တစ်နိတ်တစ်ဒေသကို စာနိုင်နောဖြစ် ပေးရေထားပြီးဖြစ်ပါသဖြင့် ကန့်ကွက်လုံပါက ဤကြော်ငြာပါ သည့်ရက်မှစ၍(၁၄)ရက်အတွင်း ကျွန်ုပ်ထဲသို့ ခိုင်လုံသောရာက်စာတစ်း အထောက်အထားမူရင်းများပြသ၍ ကိုယ်တိုင် လာရောက်ကန့်ကွက်နိုင်ပါကြော င်းနှင့် သတ်မှတ်ချက်ကွေကုန်သည်အထိ ကန့်ကွက်သံမှုပါကာ အရောင်းအဝယ်ကို ပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြညာအပ်ပါသည်။

ြောညာအပ်ပါသည်။ ဒေါ်ဆိုင်နူးမိုင်(ဘ)ဦးဖော်နောင် ၉/မဟမ(နိုင်)ဝ၃၅၆၈၉ ၏ လွှဲအပ်ချက်အရ စ ေပးပန

ဦးမင်းစိုး(LL.B) (တရားလွှတ်တော်ရှေ့နေ)(စဉ်-၁၅၂၄၁) အောင်မင်္ဂလာ(၂)လမ်း၊ ပျဉ်းမနားမြို့။ ဖုန်း ၀၉-၄၃၀၂၀၂၉၁၊ ၀၉-၉၄၃၀၂၀၂၉၁

ရတနာတက်ချမ်း ကုမ္ပဏီလီမိတက်

အမှတ်အသားနှင့်ပတ်သက်၍ အများသိစေရန် ကြေညာခြင်း

သည် အောက်ဖော်ပြထားသော လုပ်ငန်းအမှတ်တံဆိပ်အား မှတ်ပုံတင်သွင်းထားသည့် အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်ပါသည်-

အမှတ် ၁၀/၉၄ ရှမ်းစုတောင်ရပ်ကွက်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်နေ ဦးချန်းကွေ့ ၁/မကန(ပြု) ၀၀၀၆၆

AYBA

အဆိုပါ အမှတ်တံဆိပ်ိအမည် အမှတ်အသားများသည် ကျောက်မျက်ကုမ္ပဏီနှင့်ဟိုတယ်ဆိုင်ရာ လုဝ်ငန်း၊ စားသောက ကုန်လုဝ်ငန်းများကိုကချင်ပြည်နယ်တစ်ဝန်းတွင်လုဝ်ငန်းများလုဝ်ဆောင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ အမှတ်

င်းသို့ ကီဆိပ်အား မည်သည့်ပုံစံဖြင့်မဆို မှီငြမ်းတုပ သုံးစွဲခြင်းမပြု မလုပ်ဆောင်နိုင်ရန် သတိပေး တားမြစ်အပ်ပါသည်၊

တစ်နည်းနည်းပြင့် တုပည်းစွဲမည်ဆိုပါက မြန်မာနိုင်ငံ ပြဋ္ဌာန်းထားသော တည်ဆံဥပဒေနှင့်အညီ တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကန့်ကွက်နိုင်ပါကြောင်း

ကန္နံ့ကွက်နိုင်ပါကြောင်း
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၅/ကံဘဲ့)၊
(၁၆)ရပ်ကွက်၊ ပြည်တော်အေးလမ်း၊ ခြအမှတ် (၄)၊ မြေကွက်အမှတ် (၈/ကဘဲ့)၊
(၁၆)ရပ်ကွက်၊ ပြည်တော်အေးလမ်း၊ ခြအမှတ် (၄)၊ မြေကွက်အမှတ် (၈/ကဘ))၊
အကျယ်အဝန်း (၀.၁၄၉)စကရို ဦးကျော်အေး (၁၃/သပန (နိုင်) ၁၂၃၂၈၅) အမည်ပေါက်
နှစ်(၆၀)ရနဲ မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးစံစားခွင့် အရပ်ရပ်အားလုံး တို့ကို
ရောင်းချပိုင်ခွင့်ရှိသူ အမည်ပေါက်ပိုင်ရှင် ဦးကျော်အေး ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေက
ဝယ်ယူ ရန်အတွက် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား
ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထားမူရင်းများဖြင့် ယနေ့မှစ၍
(၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်
ကိစ္စကိုဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန်
ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ—

ဖုန်း-၁၉ ၅၅၀၆၁၄၆၊ ၀၉ ၇၉၁၆၂၂၂၃၆

ခေါသကသဂႏဗ္ဂန္မ နိုး-လိုသေတြ မခု အထက်တန်းရှေ့နေ တရားလွတ်တော်ရေ့နေ အထက်တန်းရေ့နေ (စဉ်-ဝဝ၆ဝ၅/၂၀၁၅) (၈)(၄)(အခန်း(၃၁)၊ ပထမထပ် မြို့ပြအိမ်ရာ(ဟောင်ဘက်ခြစ်း)၊ (၈)မိုင်စီးပြိုင်အနီး၊ (၆)ရဝိကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း-ဝ၉-ဂ၉၅၅၃၄၇၅၃၊ ဝ၉-ဂ၅ဝ၃၉၈၄ဝ၆

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ဦးခင်မောင်ဦး

တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂)

LL.B, D.B.L, D.I.L,

အမည်မှန်

ဟုမ္မလင်းမြို့၊ အ–ထ–က(၁) G-12မှ (ဘ) ဦးစံငြိမ်း ၅/ဟမ (နိုင်) ဂ၆၅၉၀၄၏ သမီး မယွန်း နဒီစံငြိမ်း၏ အမည်မှန်မှာ မနန်းယွန်း နဒီစံငြိမ်း ၅/ဟမလ(နိုင်)၁၈၈၆၂၆ ဖြစ်ပါကြောင်း။

မနန်းယွန်းနဒီစံငြိမ်း

မိခင်အမည်မှန်

ပန်းတနော်မြို့နယ်၊ အ–ထ–က (ခွဲ) ဒေါဝါး Grade-8 အောင်မှ

ဖင်မီမီလင်း၏ မိခင် အမည်မှန် မှာ ဒေါ်နမ့်မိုးမိုးကျော် ၁၄/ပတ

(နိုင်)၁၄၂၃၄၄ ဖြစ်ပါသည်။

ဖခင်အမည်မှန်

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ စထက(၂) Grade-11 မောင်ဖုန်းဇေယျာအောင် ဖခင်အမည်မှန်မှာ ဦးကိုကိုမြင့် ၉/စကတ(နိုင်) ၀၇၄၉၅၁ ဖြစ်ပါ ကြောင်း။

ဦးကိုကိုမြင့်

အမည်ပြောင်း

ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွ န်း မြို့နယ်၊ သုဝဏ္ဏ (၂၄)ရပ်ကွက်၊ ၁၅/၃နေ ဦးဝင်းခိုင် ၁၂/ သ (နိုင်)၁၁၀၅၄၁ ဒေါ်တင်မျိုးမြင့် ၉/ မသန (နိုင်)၀၅၄၆၀၇ တို့၏ သမီး မဟန်သူဝင်းအား မခိုင်ဇင်သန့် ဟု ပြောင်းလဲခေါ် ဆိုပေးပါရန်။

ဦးချန်ကွေ့ ဒါရိုက်တ

ရတနာတက်ချမ်းကုမ္ပဏီလီမိတက်

ဦးစော်ထွန်းအောင် LL.B, D.B.L, D.M.L.,

တရားလွှတ်တော်ရှေ့နေ (စဉ်–၁၂၀၃၅)

ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ဥတ္တရသီရိမြို့၊ သဲကျွန်းကွက်သစ်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် ၁၂/ ည်ကျွန်းအနောက်ရပ်၊ မြေဧရိယာ ၀ ဒသမ ၁၆၀ ဧက၊ မြေကွက်အမှတ် ဥသ မြကွက်ကို ဦးအောင်ကိုကိုနိုင် (ခ) အောင်သူ ၁၂/အစန(နိုင်)၂၂၈၀၁၈ (ဘ) ဦးကျော်နိုင်ဦးမှ နေပြည်တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ အထွေထွေ ကိုယ်စားလှယ်လွှဲအပ်စာအမှတ် (၂၈၃၀/၂၀၂၃)၊ (၁၆–၈–၂၀၂၃)တင်ပြ၍ ဦးအောင် ကျော်ဇော ၁၂/ကမရ(နိုင်)ဝ၅၇၉၅၈(ဘ)ဦးမင်းမြင့် အမည်ဖြင့် မှတ်ပုံတင် ရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထာ လာပါသဖြင့် ကန့် ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ ဘရားရုံးအမိန့်ဒီကရီများ အထောက်အထား ခိုင်လုံစွာတင်ပြ၍ နေပြည်တော် ာည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနသို့ ဤကြေညာ ချက်ပါရှိသည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက် ကန့် ကွက်နိုင်ကြောင်းနှင့် -သတ်မှတ်ကာလအတွင်း ကန့် ကွက်မှု မရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းများနှင့် အညီ မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထား လာမှုအား ဆက်လက်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန နေပြည်တော်စည်ပင်သာယာရေးကော်မတီ

သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်းကြေညာခြင်း ကျွန်ုပ်၏မိတ်ဆွေဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊

ရစခန်းအုပ်စု၊ ရင်းတိုက်ကုန်းရွာနေ ဒေါ်သန်းဌေး(ဘ)ဦးအေးမောင်၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အကြောင်းကြား သိစေအပ်ပါ

ဖခင်ဦးလှမြင့်(သေဆုံး)နှင့် ကျွန်မဒေါ်သန်းဌေး(ဘ)ဦးအေးမောင် ၁၄/ကပန (နိုင်)၀၁၆၅၅၉ တို့၏ သမီး မနီနီဝင်း ၁၄/ကပန (နိုင်) ၁၅၀၉၇၀ သည် မိခင်နှင့် အစ်ကိုများ၏ ဆိုဆုံးမမှုများကို မနာခံဘဲ မိခင်နှင့် အစ်ကိုများ စိတ်ဆင်းရဲ့အရှက်ရစေသော ကိစ္စရပ်များအား အကြိမ်ကြိမ်အခါခါ ပြုလုပ် နေပါသဖြင့် သမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်လိုက်သည်။ နောက်နောင် ၎င်းနှင့်ပတ်သက်သော ကိစ္စအရပ်ရပ်အား(လုံးဝ)တာဝန်ယူ ဖြေရှင်းဆောင် ရွက်ပေးမည်မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ချက်အရ

ဦးတင်အောင် B.A(Law),(LL.B) _ တရားလွှတ်တော်ရေ နေ (စဉ်–၂၃၆၅) အမှတ်(၁၀)၊တေဇ(၁)လမ်း၊

ဒေါ်စမ်းသီတာခိုင် (LL.B) -တရားလွှတ်တော်ရှေ့နေ (စဉ်–၇၅၂၃) အထောင်မြို့၊ ကျုံပျော်မြို့နယ်

က်အထားများဖြင့် ကြော်ငြာ

ကညန

ပုသိမ်မြို့

တိုင်းဒေသကြီးရုံး

ကျုံပျော်မြို့။ ဖုန်း--၀၉-၄၅၅၇၂၇၃၆၇ ဖုန်း-၀၉-၂၅၀၂၂၉၅၅၈ ယာဉ်မှတ်ပုံတင်စာအုပ် ယာဉ်မှတ်ပုံတင်စာအုပ်

ယာဉ်အမှတ် 50W/55091 Ho Click 125 ယာဉ်လက်ဝယ်ရှိသူ Amazing New Sky Co.,Ltd o (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည် ကန့် ကွက်လိုပါက ခိုင်လုံသေ အထောက်အထားများဖြင့် ကြော်ငြ သည့်ရက်မှ ရက် ၃၀အတွင်း အောဂ ဖော်ပြပါရုံးသို့ လူကိုယ်တိုင် ာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံ (မန္တလေးမြောက်ပိုင်း)၊ မန္တလေးမြို့

မိတ္ကူလျှောက်ထားခြင်း မိတ္တူလျှောက်ထားခြင်း ယာဉ်အမှတ် AYY/09435 Honda

/ave 125, M/C ယာဉ် လက်ဝယ်ရှိသူ ဦးအောင်စိုးမိုး ၁၄/ကကန(နိုင်) ၁၅၀၇၂၅ က (ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါ သည်။ ကန့် ကွက်လိုပါက ခိုင်လုံသော သည့်ရက်မှ ရက် ၃၀ အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ယာဉ်မှတ်ပုံတင်စာအုပ် ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 47W/62054 Honda :00py-110 ယာဉ် လက်ဝယ်ရှိသူ Golden Mandalar Prince Co.,Ltd က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပးရန် လျှောက်ထာ ကန့် ကွက်လိုပါက ခိုင်လုံသေ ာက်အထားများဖြင့် ကြော်ငြ သည့် ရက်မှ ရက် ၃၀အတွင်း ဒေ ဖော်ပြပါရုံးသို့ လူကိုယ်တိဂ် ဘရောက် ကန့်ကွက်နိုင်ပါသည်၊ ကညန၊ ခရိုင်ရုံး

(မန္တလေးမြောက်ပိုင်း) မန္တလေးမြို

မိတ္ကူလျှောက်ထားခြင်း ယာဉ်အမှတ် ၆၆ယ/၃၄၉၂

Dayun-125 ယာဉ်လက်ဝယ်ရှိသူ ဦးကြည်ရွှင် ၁၄/မအပ(နိုင်) ၁၉၆၉ဝ၅ – — — - · က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ဓထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက် ၃၀အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။ ကညန၊ ခရိုင်ရုံး(မအူပင်)

မအူပင်

ယာဉ်အမှတ် 63W/25084 Honda Wave 125 ယာဉ် လက် ဝယ်ရှိသူ ဦးဘိုဘိုစိုး ၁၄/ဟသတ (နိုင်)၃၂၃၅၈၆ က (ကမ-၃)ပျောက် ထားလာပါ သည်။ ကန့်ကွက်လို ပါက ခိုင်လုံသော အထောက် ထားများဖြင့် ကြော်ငြာသည့် ရက်မှ ရက် ၃၀ အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်၊

ကန့်ကွက်နိုင်ပါသည်

ကညန၊ ခရိုင်ရုံး

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 78W/51834 Honda Vave 100, M/C ယာဉ်လက်ဝယ်ရှိသူ ဦးအောင်ပိုင်ဦး ၁၄/မမန (နိုင်) ၂၁၉၂ဝဂ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့် ကွက်လိုပါက ခိုင် လုံသော ထောက်အထားများဖြင့် ကြော်ငြာ သည့်ရက်မှ ရက် ၃၀ အတွင်း အောက် ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ တိုင်းဒေသကြီးရုံး (ပုသိမ်မြို့)

ကန့်ကွက်နိုင်ပါသည်

ယာဉ်အမှတ် 75W/71990 onda Wave–100 ယာဉ် လက် ာယ်ရှိသူ ဦးကျော်မင်းလွင် ၁၄, ာသတ(နိုင်)၂၇၀၃၀၀ က(ကမ-၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာပါသည်။ ကန် ကွက်လိုပါက ခိုင်လုံသောအထောက် ထားများဖြင့် ကြော်ငြာသည့် ရက်မှ ရက် ၃၀ အတွင်း အောက် လူကိုယ်တိုင် ဘရောက်ကန့်ကွက် နိုင်ပါသည်၊

ကန်,ကွက်နိုင်ကြောာင်းအများသစေရနှံကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ မရိုးကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ သူရ လမ်း၊ အမှတ် (၉၁)၊ (၇-လွာ)အေ၊ (၁၃ ပေ ၆ လက်မ x ၆၁)ပေ အကျယ် တိုက်ခန်းနှင့် ယင်းတိုက်ခန်းပေါ်ရဲ့ ရေ၊ မီး အပါအဝင် အကျိုးစ်စားခွင့်အရပ်ရပ်အားလုံးတို့ကို လက်ရှိ ငိုင်အိုင်ပြီး လွှဲပြောင်းရောင်းချင်နိုင်ရှိသူဟု ရန်မပြောဆိုသူဖြစ်သော ဦးရန်အောင် ၁၂/မာတပေနိုင်)ဝ၂၁၁၁၅ မှ ရောင်းချရန် ကမ်းလှမ်းရာ ကျွန်ုပ်မိတ်ဆွေဖြစ်သော ဒေါသိမ့်နေ့အင် ဂ၂/ပတန(နိုင်)၁၂၈ဝ၅၊ ဒေါ်ဆုနှာစွေငံ (ဂ/ပတန(နိုင်)၁၅)ဝ၅၊ တို့က လည်း အပြီးအပြတ်လယ်ယူရန်အတွက် စရန်တွေစေတို့စေသည်ကို ပေးချေတားပြီးဖြစ်ပါသည်။ အဆိုပါ အရောင်း အဝယ်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှ (၇)ရက်အတွင်း တိကျခိုင်လုံသော ပိုင်ဆိုင်မှု စာရွက်စာတာမ်းမူရင်းများနှင့်တကွ ကျွန်ုပ်ထဲသို့ ကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ထိ ကန့်ကွက် မည့်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရှက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာ ဆုပ်ပါသည်။ အပြောက်သက်မန် ကညန၊ ခရိုင်ရုံ

(ဟင်္သာတ

၂။ ဦးယဉ်ကြည်(ခ) ဦးကျော်စိုးမင်း

တရားပြိုင်များ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တာမွေ(ခ)ရပ်ကွက်၊ ဦးချစ်မောင်

သင့်အပေါ်၌ တရားလို မန်နေဂျာ မြန်မာ့စီးပွားရေးဘဏ် ဝမ်းတွင်း မြို့က

ချေးငွေနှင့် အတိုးကျပ် (၆၂၉၄၉၁၇၇ကျပ် ၆၃ ပြား)အတွက် အပေါင် ဒီကရီရလိုမှု'

လိုကြောင်းနှင့် လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင် ကိုယ် တိုင် ဖြစ်စေ၊

သို့တည်းမဟုတ် ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့် စကားအရပ်ရပ်တို့ကို

၁ရက် (၁၃၈၆ ခုနှစ်၊ နယုန်လဆန်း ၄ ရက်) မွန်း မတည့်မီ ၁၀:၀၀ နာရီတွင်

ာထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့

လာရောက်ရမည်။ ၎င်းပြင် အထက်ပါရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် ာင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက

ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့်

ာချုပ်စာတမ်း အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ်

သင်၏ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုရေ

၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်

(ကိုကို)

ဒုတိယခရိုင်တရားသူကြီး

တင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

ရးထိုးထုတ် ပေးလိုက်သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား

အိတ်ဖွင့်တင်ခါ (Open Tender)ခေါ် ယူခြင်း

၁။ အောက်ဖော်ပြပါ ပစ္စည်း/လုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူ/ဆောင်ရွက်လိုပါသည် –

30	တင်ဒါအမှတ်	ပစ္စည်း/လုပ်ငန်းအမျိုးအမည်
0	၇၁/မမ/CMO	ဆေးရုံသုံးစက်ကိရိယာ တန်ဆာပလာ(၉)မျိုး ဝယ်ယူရန်
J	ე/ 6 6/CE	လုပ်ငန်းသုံးစက်နှင့် စက်ပစ္စည်း (၅)မျိုး ဝယ်ယူရန်
9	ეგ/ ა ს	ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊ Phase-I, CP 102 (ပဲခူး-ညောင်လေးပင်လမ်းပိုင်း)တွင် Chain Link ဒြံစည်းရိုး တာရံခြင်းလုပ်ငန်း (၄၅၀၀) ပေ
9	79/66/CE	ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်း၊ Phase-I, CP 103 (ညောင်လေးပင်-တောင်ငူလမ်းပိုင်း) တော်8-တောင်ငူကြားတွင် Chain Link ခြံစည်းရိုးကာရံခြင်း လုပ်ငန်း (၉၆၀၀) ပေ

တင်ဒါပိတ်မည့်နေ့/အချိန် - စဉ် (၁) (၁၀ . ၆ . ၂၀၂၄)နေ့လည် (၂:၃၀)နာရီ

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးဥပဒေအမိန့် ၅၊ နည်းဥပဒေ ၂၀)

ပုသိမ်ကြီးမြို့နယ်တရားရုံးတော်

၂၀၂၄ ခုနှစ်၊ တရားမကြီးမှုအမှတ်–၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊

· __ သင့်အပေါ်၌ တရားလို ဒေါ်တင်မိုးခိုင်က "အရောင်းအဝယ်မှတ်ပုံတင်စာချုပ်

ချုပ်ဆိုပေးစေလိုမှု လျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှု

နှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စာ

. လှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် (၁၃၈၆ ခုနှစ်၊

ဂဆုန်လကွယ်နေ့)မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ

ာရားလို၏အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်၊

၎င်းအပြင် အထက်ပါရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်

-တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုလိုသ

ည့်စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်

စေရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စာ

yယ်ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှပ်

၂၀၂၄ ခုနှစ်၊ မေ လ ၂၃ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှ

အမည်မှန်

မတ္တရာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ တိုးချဲ့ရပ်နေ ဦးမင်းရန်အေး

ဒေါ်စံပယ်တို့၏ သမီး မတ္တရာမြို့၊ အထက (စလွန်ဖြူ) Grade–8 မှ

လင်းလဲ့ရွှေအိမ်၏ အမည်မှန်မှာ မဝင်းလဲ့ရွှေအိမ် ဖြစ်ပါကြောင်း။

အများသိစေရန် အသိပေးကြေညာခြင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြေတိုင်းရပိုကွက်(၅၉၀)၊ မြေကွက် အမှတ်(၂- က)၊ မြေရီယာ ၃ ဒသမ ၉၂၅ ဧကနှင့် မြေကွက်အမှတ်(၂-ခ)၊ မြေ စရိယာ ၁ ဒသမ ၆၀၈ ဧက စုစုပေါင်းမြေရေီယာ ၅ ဒသမ ၅၃၃ ဧကရှိသည့် ဂရန်

ရရိယာ ၁ သသမ ၆၀၈ ဧက စုစုပေးချေဖရေယာ ၅ သမမ ၂/၃၇ မကျင်း ေး ျ မြေကွက်ပေါ်တွင် ဆောက်လုပ်ထားသည့် Garden City Apartment Complex ဆွောင်းရှိ တိုက်အမှတ်(၅)၊ (၃)လွှာ၊ အခန်းအမှတ်(၅)၊ အိပ်ခန်း (၂)ခန်းပါရိသည့် မားသို့ သင်းများများကည်းတော်သော (မပြင်ဆင်ရသော)Apartment တိုက်ခန်း

အတွင်းရှိ တိုက်အမှတ်(၅)၊ (၄)လွာ၊ အခန်းအမှတ်(၅)၊ အိပ်ခန်း (၂)ခန်းပါရှိသည့် အကျွယ်အခန်း(၆၀))တွေရန်းပေရှိသော (မပြင်ဆင်ရသေး)Abartment တိုက်ခန်းနှင့်တကွ ယင်းတိုက်ခန်းနှင့်တကွ ယင်းတိုက်ခန်းနှင့် ပတိသက်သည့် အကျိုးခံစားချင်အရာစ်ရပိ အားလုံးတို့ကို အမည်ပေါက်ပိုင်ရှင် ဦးကျော်စိုးလင်း (ဘ) ဦးစိုးဖြင့် ၈)မတနေ(နိုင်) ဝဝစ ၂၂ဝဝ ထံမှကျွန်ပိတ်ခွဲ၏ မိတ်ဆွေဖြစ်သူ ဦးတင်နိုင်(ဘ)ဦးကျောက်ခံ ၈)မေန နှင့်ခဲ့သင့်ရာဝေ ထံမှ ဆနားအင်ပိုင် လက်ရောက် လှုံမြောင်းကြီးမည်စုံ၊ အထက်ပါ အရောင်းအပယ်ကိုခွေနှင့်ဟတ်သက်၍ ကန့်ကွက်လိုသူများရှိပါက နှင့်လုံသောပိုင်ဆိုင်မှုမာရွက်စာတမ်း အထောက်အစား(မရင်းများဖြင့် ခုနစ်ရက် အတွင်း ကျွန်ုပ်ထဲသို့ လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ်ရက်အတွင် ကန့်ကုက်သူမရှိပါက အရောင်းအပယ်ကိုခွက် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစရေနဲ့ ကြေညာအပ်ပါသည်။ ဝယ်ယူသူ၏လွှဲအလြဲအသည့်နှိတြားချက်အရ-ဦးသက်နိုင်စိုး(LL.B) တရားလွှတ်တော်ရေ့နေ (စဉ်-၈၇၄၁) ခေါ်သန္တာဆွေ(LL.B) အတိုဟုန်းရှေနေ ထက်တန်းရေနေ အထတ်ကိမ်းရေနေ စထက်တန်းရေနေ အတက်တန်းရေနေ

(စဉ်–၅၄၃၃၅) (စဉ်–၅၄၇၀၀) (စဉ်–၅၅၁၇၉) (နန–၁၃/၄)၊လမ်း(၆၀)၁၃၃လမ်းနှင့် ၁၃၄လမ်းကြား၊ (**စ**)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။

စုန်း-၀၉-၄၀၂၅၇၆၃၄၈၊ ၀၉-၂၅၉၁၁၈၅၆၁၊ ၀၉-၉၄၈၀

ခမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

ရးထိုး ထုတ်ပေးလိုက်သည်။

ဒေါ်တင်မိုးခိုင်

တရားလို

စဉ် (၂၊၃၊၄) (၂၇ . ၆ . ၂၀၂၄)နေ့လည် (၂:၃၀)နာရီ ၂။ တင်ဒါပုံစံများကို အောက်ဖော်ပြပါ ဌာနတွင် (၂၇ . ၅ . ၂၀၂၄) ရက်နေ့မှ စတင်၍ ရုံးချိန် အတွင်း ဝယ်ယူနိုင်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ၎င်းဌာနသို့ မေးမြန်းနိုင်ပါသည်–

ထောက်ပုံဌာန၊ မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဇုန်း 294352, 291994

ဒေါ်မေနီအောင်

တရားပြိုင်

(နိုင်ထက်အောင်)

တွဲဖက်မြို့နယ်တရားသူကြီး

ပုသိမ်ကြီးမြို့နယ်တရားရုံး

အမည်ပြောင်း

ဦးခင်မောင်ဇော်၏ သမီး ရွှေတောင်မြို့၊ အထက (ကြာနီ ကန်) Grade–2 B အောင်မှ မကြည် မွ န် သန့် မခင်ထက်ဆုဇော်ဟု ပြောင်းလဲ ခေါ် ပါရန်။

မခင်ထက်ဆုဇော်

အမည်ပြောင်း

ပြင်ဦးလွင်မြို့၊ ကြယ်စင် ကိုယ်ပိုင် လယ်တန်းကျောင်း Grade-8 ကွင် ဖြေဆိုအောင်မြင်ခဲ့သော (ဘ) ၏ သမီးဖြစ်သူ မမြမိုးသောက်အား ပနေ့မှစ၍ မမြတ်ကြည်ဖြူဟု

ရတနာပုံ အဝေးသင် ာက္ကသိုလ် ဒုတိယနှစ်(သမိုင်း) မှ မောင်နိုင်ထွန်းဦး၏ ဖခင် အမည်မှန်မှာ ဦးညွန့်ဖြစ်ပါ ကြောင်း။

ဦးညွှန့်

ယာဉ်အမှတ် 3R/1240 ၏ ဖာင်းကြွနံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြား ပျက်ပြယ်ပါကြောင်း အများသိ စေရန်

ယာဉ်အမှတ် 1W/2497 Honda ဘရောက်ကန့်ကွက်နိုင်ပါသည်။

(မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့

ငြင်းချက်ထုတ်ရန်သမ္ဗန်စာ (တရားမကျင့်ထုံးဥပဒေအမိန့် –၅၊ နည်းဥပဒေ –၂၀) မိတ္ထီလာခရိုင်တရားရုံးတော်၌ ၂၀၂၃ ခုနှစ်၊ တရားမကြီးမှု အမှတ်–၇၆

ကချင်ပြည်နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ (၂၀၂၄–၂၀၂၅)ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မန်နေဂျာ၊ မြန်မာ့စီးပွားရေးဘဏ် **နှင့်** ၁။ဒေါ်သီသီဝင်း ကချင် ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ဆောင်ရွက်မည့် ာမ်းတွင်းမြို<u></u> ကွန်ကရစ်လိုင်နင်စီခြင်းနှင့် တူးမြောင်းစနစ်ပြုပြင်ခြင်းလုပ်ငန်းများနှင့် မိုးညှင် ခရိုင်၊ မိုးညှင်းမြို့နယ်တွင် ဆောင်ရွက်မည့် ရေလွှဲဆည်တည်ဆောက် ပြုပြင်ခြင်းနှင့် ရေပေးမြောင်းကျောက်ကြီးစီခြင်းလုပ်ငန်းတို့အတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင် များအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။ မ်းနှင့် ငမောက်လမ်းကြား အမှတ်(၇) မြလမ်းနေ (၁)တရားပြိုင် ဒေါ်သီသီဝင်း အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အောက်ပါအစီအစဉ်အတိုင်း ဘ)ဦးနီတိုး ၁၂/ဗဟန(နိုင်)ဝဂဂု၁၈၉ (ယခု နေရပ် လိပ်စာ မသိသူ) သိစေရမည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

-ရောင်းချသွားမည် ဖြစ်ပါသည်– __ - ၂၈-–၂၀၂၄ ရက်မှ ၆-၆–၂၀၂၄ ရက် အထိ တင်ဒါလျှောက်လွှာပုံစံ ရောင်းချမည့်ရက်

တင်ဒါလျှောက်လွှာ - ၇-၆-၂၀၂၄ ရက်မှ ၁၀-၆-၂၀၂၄ ရက် ကင်သွင်းရမည့်ရက် ညနေ (၄) နာရီအထိ

-ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေ တင်ဒါရောင်းချမည့်နေရာ ာင်ဒါတင်သွင်းရမည့်နေရာ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တင်ဒါဖွင့်လှစ်မည့်နေရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့။

တင်ဒါလျှောက်လွှာပုံစံနှင့် အသေးစိတ်အချက်အလက်များအား ညွှန်ကြာ ရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြစ်ကြီးနားမြို့တွင် ဘရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း၊ ဖုန်း–ဝ၉–၄၄၈၅၃၆၁၆၄ မြစ်ကြီးနား ခရိုင်နှင့်စပ်လျဉ်း၍)ဖုန်း–ဝ၉–၃၉ဝ၂၇၃၇၂၂ (မိုးညှင်းခရိုင်နှင့်စပ်လျဉ်း၍)သို့ ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတ်

ကချင်ပြည်နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျောက်မြောင်း(အထက်)ရပ်ကွက်၊ ဗညားဒလလမ် အမှတ်(၃၅၈/၃၆၀)ဟုခေါ် တွင်သော (၂)ခန်းတွဲ (၈)ထပ်ခွဲတိုက်၏ ၆-လွှာ (တိုက်ရှေ့မျက်နှာမှုလျှင်-ညာဘက်) အကျယ်အဝန်း(၂၀x၇၅)ပေရှိကွန်ခိုတိုက်ခန်းနှင့် ပတ်သက်၍ ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

အထက်ပါလိပ်စာဖြစ်သည့် (Lift) ပါကွန်ဒိုတိုက်ခန်းအား မြေပိုင်ရှင်ဘက် အခြစ်းမှ ၁၃-၁-၂၀၁၉ ရက်ရွိပါ မိသားစုစိမ်မှု ဖစ္စည်းခွဲခေခြင်းကတိစာချုပ်ဖြင့် လက်ခံရရှိထားပြီး လက်ရှိလက်ရောက် ပိုင်ဆိုင်ကာ ရောင်းချပိုင်ခွင်ရှိသည်ဟု အဆိုပြုသူ မြေပိုင်ရှင် ဒေါ်လွင်လွင်ဝင်း ၁၂/တမန(နိုင်)၀၁၄၁၃၈ ထံမှ ကျွန်ုပ် ဆိုင်ခွင့်ရှိသူများ၊ ကန့်ကွက်လိုသူများရှိပါက ဤကြော်ငြာပါသည့်ရက်မှစ၍ (၇ ရက် တွင်း ကျွန်ုပ်တို့ထဲသို့ ခိုင်လုံသောစာချုပ်စာတစ်းအထောက်အထားမှုရင်း ရက် တွင်း ကျွန်ုပ်တို့ထဲသို့ ခိုင်လုံသောစာချုပ်စာတစ်းအထောက်အထားမှုရင်း များဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်အတွင်း ကန့်ကွက် သူမရှိပါက အဆိုပါအရောင်းအဝယ်အား ဥပဒေနှင့်အညီ အပြီးသတ် စာချုပ် ျှိုရှိတိုကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြော်ငြာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-ဦးဘူမောင်(LLB) (စဉ်–၂၇၄၇) ဒေါ်ဖြူဖြိုအောင်(LLB) (စဉ်–၄၈၄၃၁)

အထက်တန်းရှေ့နေများ အမှတ်(၅/၁၁)၊ ဘီ(မြေညီ)၊ ဗျိုင်းရေအိုးစင်လမ်း၊ တာမွေ မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၉-၅၁၁၈ဝဝဂု၊ ဝ၉-၅၁၁၅၉၉ဝ၊ ဝ၉-၅၁၈၃၅၆၉

ကန့်ကွက်နိုင်ပါကြောင်း အများသိစေရန်ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၃၂–သမိုင်း)၊ မြေကွက် အမှတ်–(၄/က^၁–၂+၅/က^၂–၂-A)၊ ဧရိယာ ဝ ဒသမ ၁၇၄ ဧကရို မြေပိုင်မြေကွက်၊B၊ အိမိရာမြေ တစ်နည်းအားဖြင့် အမှတ်(၁၂၅)၊ ပြည်လမ်း (၅)ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့နှင့် ယင်းမြေကွက်ပေါ်ရှိ အကျို တို့သည် ရန်ကုန်မြို့တော် စည်ပင်သာယ နှင့် ဒေါ်မြင့်မြင့်ရီ၁၂/လသန (နိုင်)ဂဂ၈၀၆၁ တို့၏ အမည်ဖြင့် မှတ်သာ အထက်ဖော်ပြပါ ရောင်းချသူများသည် တရားဝင် ရောင်းချပိုင်ခွင့်ရှိကြောင်း ဝန်ခံ သည်ကို ယုံကြည်သဖြင့် ကျွန်ုပ်၏ မိတ်ဆွေမှ အပြီးအပိုင်ဝယ်ယူရန်အတွက် ရောင်းဖိုးငွေ တစ်စိတ်တစ်ဒေသအား ပေးချေ ထားပြီးဖြစ်ပါ သည်။

သို့ဖြစ်ပါ၍ အဆိုပါမြေကွက်နှင့်ပတ်သက်၍ မည်သူမဆိုကန့် ကွက်လိုပါက သော သက်သေအထောက်အထား စာရွက်စာတမ်းမူရင်းများနှင့်တကွ ဤကြေညာပါသည့်ရက်မှ (၁၄)ရက်အတွင်း ကျွန်ုပ်ထံလာရောက် ကန့်ကွက်နိုင်ပ ဤကြေညာပါသည့္ခိုဂ်ာမှ (၁၄)ကြေအတွင်း ကျွန်လက်မွမရှိပါက အရောင်းအဝယ်ကိစ္စအား သည်။ သတ်မှတ်ရက်အတွင်း ကန့်ကွက်မွှမရှိပါက အရောင်းအဝယ်ကိစ္စအား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရနိ ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးခင်တင့်(ခ)ဦးခင်ထွန်း ာ်တော်ရှေ့နေ (စဉ်–၅၇၅၁/၁၉၉၁) အမှတ်–၃၃/၄၉၊ အခန်း(၃၈)၊Strand Condo(ပ)ထပ်၊ မဟာဗန္ဓုလပန်းခြံလမ်း ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၀၉-၅၁၃၉၃၀၆

ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁) ကွင်း/အကွက် အမှတ်(၁၄–က/ထုံးဘိုရပ်)၊ မြေဧရိယာအကျယ်အဝန်း (၁၅ x ၆၅)ပေရှိ မြေကွက်အား ၁။ ဦးအာစလမ် (E-MMO-331683)၊ ၂။ဦးမိုဟာမက်အာက (E-MMO-328640)၊ ၃။ ဒေါ်ကရီမာဘီဘီ(MM0-000105) တို့မှ ရောင်းချရန် ကမ်းလှမ်းသဖြင့် ကျွန်ုပ်၏မိတ်ဆွေက အပြီးအပိုင်ဝယ်ယူရန် စရန်ငွေတစ်စိတ် တစ်ဒေသကို ပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက် လိုသူများရှိပါက ခိုင်လုံသောအ တာက်အထား(မူရင်း)များဖြင့် ယနေ့မှစ၍(၁၄ ရက် အတွင်း ကျွန်ုပ်ထံသို့ လူကိုယ်တိုင် လာရောက်ကန့် ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်ခြင်းမရှိပါက မြေအရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်မိတ်ဆွေ၏ လွှဲအပ်ညွှန်ကြားချက်အဖ အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ ဒေါ်မြဖြူဖြူမင်း (စဉ်–၄၀၁၉၄) (အထက်တန်းရေ့နေ) (LL.B, D.B.L, D.I.L, I.P.Law) ရပ်ကွက်ကြီး (၁၀)၊ ပြင်ဦးလွင်မြို့။ ဖုန်း–၀၉–၅၀၉၃၃၃၀

မိတ္တီလာခရိုင်တရားရုံး ကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

လယ်ဝေးမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ်(၁၆/မြို့မရပ်) ဦးပိုင်အမှတ် (၇၄-၅ျ)၊ မြေဧရိယာ ၀ ဒသမ ၁၃၅ ဧကရို ဦးခင်မောင်ကြီး အမည်ပေါက် ဘိုးဘပိုင် မြေကွက်အား လယ်ဝေးခရိုင်တရားရုံး၏ တရားမ ဇာရီမှု ြေရြဧရိယာ ၀ ဒသမ ၁၃၅ ဧကအနက်မှ ၀ ဒသမ ၀၅၀ ဧကအား အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ဆိုရန် အနိုင်ဒီကရီရရှိထားသူ ဦးညွှန့်မောင် (ဘ)ဦးကျော်လှိုင် ှ ၉/မနမ(နိုင်)၀၄၁၄၂၄နှင့် ဒေါ်မြမြ(ဘ)ဦးပု ၉/မနမ(နိုင်)၀၄၁၄၂၃ တို့နှင့် မှတ်ပုံတဝ် ရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံ၊ မြေရာဇဝင် လျှောက်ထ ကန့် ကွက်လိုသူများအနေဖြင့် တရားဝင်ပိုင်ဆိုင်မှု စာချုပ်စာတမ်းများ၊ တရားရုံ သည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက်ကန့် ကွက် နိုင်ကြောင်းနှင့် သတ်မှတ တွင်း ကန့်ကွက်မှုမရှိပါက ဌာန၏လုပ်ထုံးလုပ်နည်းနှင့်အညီ မြေပုံ မြေရာဇဝင်ရေးကူးခွင့် လျှောက်ထားလာမှုအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာလိုက်သည်။ -

. မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာ နေပြည်တော်စည်ပင်သာယာရေးကော်မတ်

အများသိစေရန်ကြေညာခြင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်တွင် တည်ရှိ သေ: မင်္ဂလာကွန်ဒိုမီနီယံ တိုက်အမှတ်(A)၊ အလွာ(3)၊ အခန်းအမှတ် (05)၊ (1722 sqft) ကွန်ဒိုနှင့် ယင်းကွန်ဒိုတွင် သွယ်တန်းတပ်ဆင်ထားသောပစ္စည်းအရပ်ရပ်တို့အား ကူနှံခုနှင့် ယင်းကွန်ခဲ့တွင် သွယ်တန်းတပ်ဆင်ထားသောပစ္စည်းအရပ်ရပ်တို့ဆား လက်ရှိဝယ်ယူလိုင်ဆိုင်လျက်ရှိသူဟုအဆိုပြသူ ခေါ်ဖြင့်ဖြင့်အေး (ဘ)ဦးရနံချိန်ရနံ သု/လရန (နိုင်)ပရိ၄၃၈၉ မှ အပြီးဆနိုင် လက်ရောက်လွှဲပြောင်းဝယ်ယူရန်အတွက် ရောင်းကြောရေနဲ့မွောေး ပေးချေခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအလယ်ကိစ္စနှင့် ဟတ်သက်၍ ကန့်ကွက်လိုသူများရှိပါက ခိုင်လုံသောစာရွက်စာတစ်မှု မူရင်း အထောက်အထားများနှင့်တကူ ကျွန်ုပ်ထံသို့ (၇)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ အကယ်၍ သတ်မှတ်ရက်အတွင်း ကန့်ကွက်မှုမရှိပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်

အရောင်းအဝယ်ကိစ္စကို ဥပဒေနင့်အညီ ပြီးစီးသည်အထိ ဆက်လက်ဆော သွားမည်ဖြစ်ပါကြောင်း အများသိစေရန်အသိပေးကြေညာအပ်ပါသည်။ ဝယ်ယူသူ၏ လွှဲအစည်နှဲကြားချက်အရ-ဒေါ်ပွင့်ရည်ဦး (ခ) ချောချော တရားလွှတ်တော်ရှေ့နေ (စဉ်-၁၈၉၉၉) လမ်း ၆၀၊ ၂၇ န၂၈ လမ်းကြား၊ ပြည်ကြီးမျက်မှန်ရဝ်ကွက်၊ ချမ်းအေးသာစ်မြို့နယ်၊ မန္တလေးမြို့။ ဖုန်း-ဝ၉-၂၀၂၀၄၇

ကန့်ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း

ကန် ကွက်နိုင်ကြောင်း အများသိစေရန်ကြေညာခြင်း ရန်ကုန်တိုင်းသေကြီး၊ ဒဂုံဖြို့သစ်(အရှေ့ပိုင်းစြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်-(-၁၅၆)၊ ယဿဝတိလခ်၊ မြောက်အမှတ်-(-၃၂၈)တွင်ရှိသော အကျယ် အခန် : (အလျား ပေ ၄၈ သန် မင် ၆၀)အနက်မှာ တရားဝင်နှစ်စိတ်ရနာသေးသာ အကျယ်အဝန်း ငပ(၁၈ ပို ၆၀)ရှိ ခြောင်းဘက်အခြစ်မှ မြေချပါမစ်ဆမျိုးအစား မြောက်နှင့် ယင်းမြောက်ပေါ်မှု ဆောက်လုပ်ထားသော နေဆိမ်အပါအဝင် အကျိုး ခဲစားရှင်အရပ်ရပ်အားလုံးတို့အား ဒေါမယ်ငို အမည်ပေါက် မြေချပါမစ် အကျွန်ုင့် မြောကွက်ကို အပြီးအပိုင်ခဲ့စင်ယေးမှုအား သဘောတည်ကြောင်း ဝန်ခံတာ အချပ်ဖြင့် လက်ရောက်ပိုင်ဆိုင်ထားသူ ဦးအောင်မျိုးဦး ၁၂/၁၈(နိုင်)ဝ၀၇၉၇။ ဦးရဲမင်းနှင့် (ကွယ်လွန်) ၁၂/၁၈(နှင်)၁၁၁(၇၉၄နှင့် ဒေါ်ဘီတာမိုး ၁၂/၁၈(နိုင်) ပသခုဝ)ဝတို့မှ ၎င်းတို့လက်ရှိ ပိုင်ဆိုင်ရောင်းချင်ရှိကြောင်း ဝန်ခံအဆိုပြု၍ မြေချ မိမစ်မိတ္တဖြင့် ရောင်းချရန်ကယ်လှစ်မှာ ကျွန်ပေါစ်တဲ့အေ ဒေါသန်းသီးလုံငံ မှ ဝယ်ယူရန် သဘောတူ၍ ရောင်းပုံငေ၏ တစ်မိတ်တစ်ဒေသကို ရေနှင့်အဖြစ် ပေးဆေတားပြီးဖြစ်ပါသည်။ ယင်းမြောက်နှင့်ပတိသက်၍ ကန့်ကွက်လုံသူများ မို့ပြတာ ဇိုင်မာသော စာရက်စာတစ်မူရင်း အပြည်အဖြင့် ဤကြောင်းပါသည်။ သဘဲမှာတိုကု ၍ (၁)ရက်အတွင်း ကျွန်ပိုထဲသို့ လာရောက်ခဲ့ကွက်နိုင်ပါသည်။ သဘဲမှာတိုကို ရောင်ပျာရှိတဲ့တိုကိုမရမှစ်ပါက အရောင်းအဝယ်ကို ဥပဒနေနေအညီ တရာဝင် ပြီးမြောက်အောင် ဆောင်ရွက်သူမှာမပြန်စ်ကြာင်း အများသိရေနဲ ကြေညာအသိပါ သည်။ ဝယ်ယူသူ ဒေါသိန်းသိန်းလိုင်၏ လွှဲအတို့ချိုကြာချက်အရ-ချေဖြနှင်းအေး(LLLB)

အပြန်င်းအေး(LLB) ဒေါ်ပြန်င်းအေး(LLB) ဒေါ်ပြန်င်းအေး(LLB) ဒေါ်ပြန်င်းအေး(LLB) ဒေါ်ပြန်င်းအေး(LLB) အထက်တန်းရှေ့နေ(စဉ်–၅၂၇၃၄) အထက်တန်းရှေ့နေ(စဉ်–၅၅၇၃၂) တိုက်(၁)၊ အခန်း (၁၁)၊ ဝေပုလ္လအိမ်ရာ(၂)၊ (ဃ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ် ရန်ကုန်မြို့။ ဖုန်း-၀၉-၂၅၄၄၁၈၂၂၄၊ ၀၉-၉၇၂၅၈၇၇၉၀

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္ကူလျှောက်ထားခြင်း

:-90, M/C ယာဉ်လက်ဝယ်ရှိသူ _ ဦးရန်နိုင်ထွန်း ၉/အမဇ (နိုင်) ၈၈၁၅၃ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူ ထုတ်ပေးရန် လျှောက်ထား ဘပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံ သာ အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင်

ကညန၊ ခရိုင်ရုံး

ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် –၅၊ နည်းဥပဒေ –၂၀) ပြည်ကြီးတံခွန်မြို့နယ်တရားရုံးတော်

၂၀၂၄ ခုနှစ်၊ တရားမကြီးမှုအမှတ်–၉၉ ဒေါ်ရွှေဌေး နှင့် ဦးရဲလင်း တရားပြိုင် တရားလို

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက် (ပပ–၂၈/၂၀)နေ ဦးရဲလင်း(ဘ)ဦးသောင်းညွှန့် (ယခုနေရပ်လိပ်စာ မသိ) သိစေရမည်။

တရားပြိုင် ဦးရဲလင်း သင့်အပေါ်၌ ဒေါ်ရွှေဌေးက "မန္တလေးမြို့၊ ပြည်ကြီ တံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ်(ပပ–၂၈)၊ ဦးပိုင်အမှတ်(၂၀)၊ ဧရိယ: ၁ ဒသမ ၀၆၂ ပေ အကျယ်အဝန်းရှိ ဗိုလ်မှူးရဲလင်း အမည်ပေါက် ဂရန်မြေကွက်အာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုစေသည့် ဒီကရီရလိုကြောင်းနှင့် လျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ ခရေးကြီးသည့် စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စားလှယ်နှင့် ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် (၁၃၈၆ ခုနှစ်၊ ကဆုန် လကွယ်နေ့)မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ တရားလို့၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် အထက်ပါနေ့ ရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းအပြင် တရားလိုက ကြည့်ရှုလိုသည့် _____ စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ် အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ် ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်

လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(ကြည်ပြာဆင့်) မြို့နယ်တရားသူကြီး ပြည်ကြီးတံခွန်မြို့နယ်တရားရုံး

အများသိစေရန်ကြေညာခြင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ အကွက်အမှတ် (၅၉ဝ)၊ ဦးပိုင်အမှတ် (၂-က)၊ ဧရိယာ ၃ ဒသမ ၉၂၅ နှင့် ဦးပိုင်အမှတ် (၂-ခ)၊ ဧရိယာ ၁ ဒသမ ၆ဝဧ ဧက အကျယ်အဝန်းရှိ ဂရန်မြေကွက်ပေါ်တွင် မန္တလေးဂါးဒင်း စီးတီးကုမ္ပဏီမှ ဆောက်လုပ်ထားသော Garden City Apartment Complex အတွင်းရှိ တိုက်အမှတ်(၉)၊ အလွှာ(၇)၊ အခန်းအမှတ်(၇ဝ၆)၊ (၉၂၅)စတုရန်းပေ အကျပ အဝန်းရှိ တိုက်ခန်းနှင့် ယင်းတိုက်ခန်းတွင် သွယ်တန်းတပ်ဆင်ထားသောပစ္စည် အရင်ရပ်တို့အား အမည်ပေါက် ပိုင်ဆိုင်လျက်ရှိသူဟုအဆိုပြုသူ ဒေါ်ရွှေရှုမ်း (၇) ဦးလောအိုက် ၉/မရတ(နိုင်)၁၀၆ဂ၂၇ ထံမှ ဒေါ်ပွင့်ရည်ဦး(၁)ဦးကိုလေး ၉/အေဇ (နိုင်)၁၃၇၂၆၉ မှ အပြီးဆပိုင် လက်ရောက်လွှဲပြောင်း ဝယ်ယူရန်အတွက် ရောင် (နှင်)ဝ၃/၂၆၉ မှ အပြးအပုင် လက်ရောက်လွှဲပြောင်း ဝယယ့်ရန်အတွက် ရောင် ကြေး စရန်ငွေများ ပေးချေခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ အရောင်းအဝယ်ကိုစ္စနှင့် ပတ်သက်၍ကန့်ကွက်လုံသူများမျှီပါက နိုင်လုံသော စာရွက်စာတစ်းမှုရင်းအတောက် အထားများနှင့်တကူ ကျွန်ုပ်ထဲသို့ (ဂ၂ရက်အတွင်း လာရောက်ကန့်ကူကိုနိုင်ပါသည်။ အကယ်၍ သတ်မှတ်ရက်အတွင်း ကန့်ကွက်မှု မရှိပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ပြီးစီးသည်အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင် အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

ဝယ်ယူသူ၏ လွှဲအပ်ညွှန်ကြားချက်ဒ ခေါ်ကြည်ကြည်ဝင်း တရားလွှတ်တော်ရှေ့နေ (စဉ်-၁၁၂၆၃) လမ်း ၆၀၊ ၂၇ x ၂၈ လမ်းကြား၊ ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ခးသာစံမြို့နယ်၊ မန္တလေးမြို့။ ဖုန်း-ဝ၉-၂၀၂၀၄ဂုဂု၊ ဝ၉-ဂုဂု၄၄၈၁၅၄၊

ငြင်းချက်ထုတ်ရန်သမ္မန်စာ (တရားမကျင့်ထုံးဥပဒေအမိန့် -၅၊ နည်းဥပဒေ -၂၀) ကျောက်ဆည်ခရိုင်တရားရုံးတော်

၂၀၂၄ ခုနှစ်၊ တရားမကြီးမှုအမှတ်–၁၄ ാ။ ദേിഭാനോ φĈ

ဦးလှမြင့်(ခ)ဦးခလီလွလွှာ _ (၎င်း၏အခွင့်ရကိုယ်စားလှယ် ဦးမြင့်အောင်)

ဂရားလို

၂။ ကိုအာရှမတ်လီ ၁။ မတင်တင်မာ င။ မယဉ်ယဉ်မာ

၅။ မခင်ခင်ဌေး

၆။ ကိုဝင်းမောင် ု။ မခင်ခင်အေး

၈။ ကိုဟာဧရက်လီ (၁၊၂၊၄၊၅၊ ၇ တရားပြိုင်တို့၏

အခွင့်ရကိုယ်စားလှယ် ဦးဝင်းကို) တရားပြိုင်များ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လက်ပံကျေးရွာ၊ အမှတ်(၆)ရပ်ကွက်နေ (၆)တရားပြိုင် ကိုဝင်းမောင်၊ (၈)တရားပြိုပ် ကိုဟာဇရက်လီ (ယခုနေရပ်လိပ်စာ မသိသူများ) သိစေရမည်။

သင့်တို့အပေါ်၌ တရားလိုဦးလှမြင့်(ခ)ဦးခလီလွလွှာက "တရား ဖြစ်မြေနှင့် ထိုမြေပေါ်ရှိအိမ်ကို တရားလို၏အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခဲ့ရာမှ ပြန်လည်ရုပ်သိမ်းပြီးဖြစ်သည့် တရားပြိုင်များထံမှ တရားလိုက လက်ရောက် ရလိုမှု"ဖြင့် လျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်တို့ကိုယ်တိုင်ဖြစ်စေ၊ ၎င်းအမှုနှင့် စပ်လျဉ်း၍ အရေးကြီးသည့် စကားအရပ်ရပ်တို့ကို ချေပပြောဆိုနိုင်သူ ကိုယ်စာ လှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက် (၁၃၈၆ ခုနှစ် နယုန်လဆန်း ၅ ရက်)မွန်းမတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ ာရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့လာရောက်ရမည်။ ၎င်းပြင် ထေက်ပါနေ့ ရက်တွင် သင်တို့မလာရောက်ပျက်ကွက်ခဲ့လျှင် သင်တို့မျက်ကွယ်တွ ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် စာချုပ်စာတမ်းများနှင့် သင်တို့က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ် ျ။ အစရှိသည်တို့ကို သင်တို့နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် သင့်တို့ကိုယ် စားလှယ်ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်တို့က ထုချေလွှာတင်သွင် လိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် လက်မှဝ ရေးထိုး ထုတ်ပေးလိုက်သည်။

(ခင်သီတာထွန်း) ခရိုင်တရားသူကြီး ကျောက်ဆည်ခရိုင်တရားရုံ

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံးဥပဒေအမိန့် -၅၊ နည်းဥပဒေ -၂ဝ) မဟာအောင်မြေခရိုင်တရားရုံးတော်

၂၀၂၄ ခုနှစ်၊ တရားမကြီးမှုအမှတ်–၁၀၂

ာ်လုပ်ရေးအိမ်ရာနှင့် ၁။ ဦးနေမြိုးဟန် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၊ ၂။ ဦးကျော်ကျော်ဟိန်း မန္တလေးဘဏ်ခွဲ၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့၊ (၎င်း၏ကိုယ်စား

ာဏ်ခွဲမန်နေဂျာ ဒေါ်စန်းစန်းရီ)

တရားပြိုင်များ တရားလိ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၅(အေ)လမ်း x ၁၀၁(အေ)လမ်းထောင့်

ကွက်အမှတ်(တ-၁/၂၂) "လင်းထွဋ်ဖြိုး"ကုမ္ပဏီလီမိတက်နေ ဦးနေဖြိုးကျော်နှင့် ဦးကျော်ကျော်ဟိန်း (ယခုနေရပ်လိပ်စာမသိသူ)တို့ သိစေရမည်၊

သင့်အပေါ်၌ တရားလိုက ဘဏ်တင်ဒါချေးငွေ အရင်း+အတိုး စုစုပေါင်း ငွေကျပ် ၂၃၇၂၂ဝ၄၅.ဝ၄)ကျပ်ရလိုမှု လျှောက်ထားစွဲဆိုသည်ဖြစ်၍ သင်ကိုယ်တိုင် ဖြစ်စေ၊ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားဒ ခရပ်ရပ်တို့ကို ချေပပြောဆ နိုင်သူ ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက် မွန်း မတည့်မီ ၁၀:၀၀ နာရီတွင် အထက်အမည်ပါသူ တရားလို၏ အဆိုလွှာကို ထုချေရှင်းလင်းရန် ရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် အထက်ပါနေ့ ရက်တွင် ယင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေ လိမ့်မည်။ ၎င်းပြင် တရားလိုကကြည့်ရှုလိုသည့် အမှုနှင့်သက်ဆိုင်သည့် စာရွက် တမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုလိုသည့် စာချုပ်စာတမ်း အ ရှိသည်တို့ကို သင်နှင့်အတူလာရမည်။ သို့မဟုတ် သင့်ကိုယ်စားလှယ် ရှေ့နေလက် ... တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုချေလွှာတင်သွင်းလိုလျှင် အမှုမဆိုင်မီ လေးရက်က တင်သွင်းမည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်တွင် ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရးထိုး ထုတ်ပေးလိုက်သည်။

> (စစလိုင်) ဒုတိယခရိုင်တရားသူကြီး(၁)

မဟာအောင်မြေခရိုင်တရားရုံး ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့နယ်၊ သင်္ဂတုံကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၃၇၊ ဦးပိုင်အမှတ် ၆၁)၊ မြေရေိယာ ၁ ဒသမ ၉၁ ဧက ရှိ မြေကွက်အား ဦးမျိုးမင်း အမည်ဖြင့် (၁၁)၊ မြေရေယာ သာမာ ၆၇ ဧက်၊ ၂၅ မြေးဂွားသား ျွန်မျိုးငေး အမည္ျပင္ခဲ့ လယိယာမြေလုပ်ဝိုင်ခွင့် လက်မှတ်ပုံစံ (ဂု)ရက္ခ်ထားပြီး အဆိုပါပုံစံ(ဂု)လက်မှတ်မှာ ပျောက်ဆုံးနေပါသဖြင့် အသစ်လျှောက်ထားနိုင်ရေး ဒေါသင်းသင်းထွေး ၉/ပဥလ (နိုင်)၀၁၂၆၉၃ မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့်ကွက်လို သူများရှိပါက ပြင်ဦးလွင်မြို့နယ် မြောရင်းဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့်ရက်မှ စ၍ (၁၄)ရက်အတွင်း မြေပိုင်ဆိုင်မှု အထောက်အထားပြည့်စုံစွာဖြင့် လာရောက် ၂ -ဂရင်းဦးစီးဌာန ပြင်ဦးလွင်မြို့ ာန့် ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ မြို့နယ်မြေ

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂)၊ ကွင်း/အကွက်အမှတ် ၂၉/စာရေးကုန်းရပ်) ယာ ၀ ဒသမ ၀၆၄ ဧကရှိ မြေကွ နေရင်ဘးဂရန်(ဦးပိုင်ခွဲ၊ အမည်ပြောင်း)လျှောက်ထားနိုင်ရေး ဒေါ်ခင်မာလွင် ၉/မမန (နိုင်)၀၀၉၈၉၆ မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူ များရှိပါက ပြင်ဦးလွင်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း မြေပိုင်ဆိုင်မှု အထောက်အထား များများက ၂၄- ° ° (၂၄)ရက်အတွင်း မြေပိုငဲဆိုငမှု အမေသကယာသ ကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း မြေပိုငဲဆိုငမှု အမေသကယာသ ပြည့်စုံစု၁ဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ မြို့နယ်အတွေထွေဆုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့

ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ ကွင်း/အကွဂ

မေ့တ်(RAVI/ကွက်ပြင်-၆)၊ ဦးပိုင်အမှတ် (စဃ/၁၄၇)၊ မြေဧရိယာ ၀ ဒသမ ၁၁ ကရိုမြေကွက်အား မြေငှားဂရန်အမည်ပြောင်းလျှောက်ထားနိုင်ရေး ဒေါ်အေးအေးဝါ သက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့် ရက်မှစ၍ (၁၅)ရက်အတွင်း မြေပိုင်ဆိုင်မှု အထောက်အထားပြည့်စုံစွာဖြင့် ာအပ်ပါသည်။ က် ကန့် ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။ မြို့နယ်အထွေထွေအုပ်ချုပ်

ကန့်ကွက်နိုင်ပါကြောင်း အသိပေးကြေညာခြင်း

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၂)၊ ကွင်း/အကွက် အမှတ် ၁၅/ညံတောတောင်)၊ ဦးပိုင်အမှတ် (၁၀၁)၊ မြေဧရိယာ ၀ ဒသမ ၀၈၄ ဧကရို မြေကွက်အား မြေငှားဂရန်အမည်ပြောင်းလျှောက်ထားနိုင်ရေး ၁။ ဒေါ်အေးငေ ၂။ ဒေါ်သက်သက်အောင် တို့မှ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ျာ နေကာဘာသာသေ ဝန္ဒာ တန်ကွက်လိုသူများရှိပါက ပြင်ဦးလွင်ခရိုင်/မြို့နယ်အတွေတွေဆုပ်ချုပ်ခေ ဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့်ရက်မှစ၍ (၁၅)ရက်အတွင်း မြေပိုင်ဆိုင်န အထောက်အထားပြည့်စုံစွာဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 40W/33711 nxiang-125, M/C ယာဉ်လက်ဝယ် ရှိသူ ဦးခန့်စည်သူမောင် ၉/၁အဇ(နိုင်) ၅၀၉၉၇ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံ သော အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် -ာရောက်ကန့် ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း) မန္တလေးမြို

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

သာဉ်အမှတ် 78W/48810 Kenbo 110, M/C ယာဉ်လက်ဝယ်ရှိသူ = ဒေါ်မိုးဝါ ၅/ဘတလ(နိုင်)၀၅၆၇၅၇ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပေးရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသေး ာက်အထားများဖြင့် ကြော်ငြ<u>း</u> သည့်ရက်မှ ရက် ၃၀အတွင်း အောဂ ဖော်ပြပါရုံးသို့ လူကိုယ်တိုင်လာရောက် _ ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)၊ မန္တလေးမြို့ ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင် (၁၂) လမ်း၊ တိုက်အမှတ် (၇)၊ အခန်းအမှတ် (ဒုတိယထပ်) (ခြေရင်းခန်း)၊ အကျယ်အဝန်း (၁၉ပေ × ၅၄ပေ)ရှိ တိုက်ခန်းနှင့် အကျိုးခံစားခွင့် အရပ်ရပ်အားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူ ဒေါ် ဥမ္မာမြင့် (၁၄/ကလန (နိုင်) ၀ ၅၅၉၄၉) ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ငွေ ပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံသို့ စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်း လာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ထက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-

ဦးခင်မောင်ဦး LL.B, D.B.L, D.I.L., တရားလွှတ်တော်ရှေ့နေ (စဉ်–၈၈၅၂)

LL.B. အထက်တန်းရှေ့နေ (စဉ်–၄၈၃၃၈)

ခေါ်လင်းလင်းထက်

oe ეეი წიç6 I oe çეეეი Goç6

အမည်ပြောင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၃) ကသားကြီးလမ်း၊ အိမ်အမှတ် ၁၃၅) နေ (ဘ)ဦးစောလင်း၏ သမီး ယနေ့မှစ၍ ဒေါ်မာမာနိုင်အား ဒေါ်ဂွမ်းအေး ၅/တဆန(နိုင်) ၁၀၅၂၅၃ ဟု ပြောင်းလဲခေါ် ဆိုပါရန်။

ဒေါ် ဥမ်းဒေ

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 9V/7564 ဗာင်းကြွ နံပါတ်ပြားပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါ သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြာ ပျက်ပြယ်ပါကြောင်း အများသိ ရန် ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး(ဟင်္သာတမြို့)

ကန့်ကွက်နိုင်ပါသည်

ယာဉ်အမှတ် 69W/7960 /amaha FZ 150 ယာဉ်လက်ဝယ် ရှိသူ ဦးမြတ်မင်းစိုး ၁၄/ဧလန(နိုင်) ၁၈၉၁၆၃ က (ကမ–၃)ပျောက်ဆုံး ၍ မိတ္တူထုတ်ပေးရန် လျှောက် သားလာပါသည်။ ကန့်ကွက်လိုပါ က ခိုင်လံသော အထောက်အထား များဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာရောက်ကန့်ကွက်

ကညန၊ ခရိုင်ရုံး(ဟင်္သာတ)

ကန့်ကွက်နိုင်ပါသည်

ယာဉ်အမှတ် 67W/96190 JLM l 10 ယာဉ်လက်ဝယ်ရှိသူ ဦးစိန်မြင့် ၄/လမန(နိုင်)၀၉၅၆၄၆က(က ပျာက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှာက်ထားလာပါသည်။ ကန့် ကွက်လိုပါက ခိုင်လုံသော အထောက် ထေားများဖြင့် ကြော်ငြာသည့်ရက် မှ ရက် ၃၀ အတွင်း အောက် ဖော်ပ ြပါရုံးသို့လူကိုယ်တိုင်လာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး(ဟင်္သာတ)

ကန့်ကွက်နိုင်ပါသည်

___ ယာဉ်အမှတ် 9H/5400 Suzuki arry DA63T, P/U(4x2)R ယာဉ် က်ဝယ်ရှိသူ ဦးသော်ဇင် ၉/မနမ နိုင်)၁၀၈၄၁၉ က (ကမ-၃)ပျောက် ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထာ ာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံ အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀အတွင်း ခာက်ဖော်ပြပါ ရုံးသို့ လူကိုယ်တိုင် ာရောက် ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း) မန္တလေးမြို

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရေ့ပိုင်း)မြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ်(၁၁)မြေကွက်အမှတ်(၁၀၄)၊ ပန်းပါ(၂)လမ်း၊ ဧရိယာအကျယ်အဝန်း (၂၀ ပေ x ၆၀ ပေ) ရှိ ဗိုလ်မှူးမင်းမင်းလွင် (၉/မရတ(နိုင်)၀၁၂၁၇၉) အမည်ပေါက် နှစ်(၆၀) ဂရန်မှုရင်း နေအိမ်ခြံမြေကွက်အနက်မှ တရားဝင်ခွဲစိတ်ငြိပ်ပေါ့ဂျသေးသည့် ဧရိယာအကျယ်အဝန်း (၂၀ ပေ x ၆၀ ပေ) ဂရန်မိတ္တုခြစ်း အိမ်နှင့်ခြံမြော်တွက် နှင့် အျပားဆေးျပားဆမ်း (၂၇ မင်္ဂ Ko မင်္ဂ ကို ဂျန်မပ္ဘိုမျှမ်း အဆန်ပုံခြမ်းရွေ) လည်းခြေကွက်ကေါ်ရှိ အကျိုးခ်စားခွင့်အရဝ်ရှိတဲ့ဆားလုံတို့ကို အဆက်စစ်စာချုပ် များဖြင့် လက်ရှိပြင်ဆိုင်ထားပြီ နေရာင်းချပိုင်နဲ့ဂိုန်ကြောင်း ဝန်ဆက်ပါဌယူ ခေါ်အီအိချော (၁၂/ပဓတ (နိုင်)ဝ၃၃၈၁ဝ) ထံမှ ကျွန်ုပ်မိတ်ဆွေဖြစ်သူ ဦးနေဝင်း (၁၄/ပသနှ(နိုင်) ဝ၁၄၈ဝဂ)မှ အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေများကို ပေးချေတားပြီးဖြစ်ပါ

သည်။ အထောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်လိုသူများရှိပါက တိကျ နိုင်လုံသော အထောက်အထားများနှင့်တကွ ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၄) ရက်အတွင်း ကျွန်ုပ်ထံသို့ လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် ကန့်ကွက်မည့်သူ မရှိပါက အရောင်းအဝယ်ကို ဥပဒေနငုံအညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများသိစေရနံ ကြေညာအစ်ပါသည်။ ဦးနေဝင်း ၏လွဲအပ်ညွှန်ကြားချက်အရ ခေါ်စုရည်လိုင် (LLB) တရားလွှတ်တော်ရှေ့နေ (စဉ်–၁၈၎၄၅) အမှတ်(၆၁၀)၊ ဗိုလီဆွန်ပက်လစ်။ ၁၉(A)ရဝိကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဖုန်း–ဝ၉-၄၂/၄၄၉၄၂၊ ဝ၉-၆၉၃၅၆၃၇၈၅

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၇)၊ ကွင်း/အကွက်အမှတ် RA-I/ ကွက်ပြင် ဦးပိုင်အမှတ် (၆၅)၊ မြေရေိယာ ဝ ဒသမ ဝ၅ ဧကရှိ မြေကွက်အား မြေငှားဂရန် (ဂရန်သစ်) လျှောက်ထားနိုင်ရေး ခေါ်အိအိတိုး ၁/မကတ(နိုင်)ဝ၆၂၉၉၈ မှ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ကန့်ကွက်လိုသူများရှိပါက ပြင်ဦးလွင် စရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း မြေပိုင်ဆိုင်မှု အထောက်အထားပြည့်စုံစွာဖြင့် လာရောက် ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

^{၁ဝ၊သည္။} မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့

ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခြင်း

ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)၊ ကွင်း/အကွက်အမှတ်၊ RA – V/ကွက်ပြင်၊ ဖြင့္မ်ားလွငဖြူ ရဟက္လကကြး (၂)။ ကိုင္မ်ားအက္ခကအမှတ၊ Mr – Vingmogot နဲ့ပိုးပိုအမှတ် (၃၀-က)၊ ဖြေစရိယာ ၀ ဒသမ ၁၈ ဧကရို မြေကွက်ဆား မြေငှား ဂရန်(အမည်ပြောင်း၊ သက်တမ်းတိုး) လျှောက်ထားနိုင်ရေး ဒေါ်ရီဂီမြင့် ၁၃(ရစန (နိုင်)၀၀၇၁၁၂ မှ ဆက်လက် ဆောင်ရွက်ဘွားမည်ဖြစ်ပါသဖြင့် ကန့်ကွက် လိုသူများရှိပါက ပြင်ဦးလွင်ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကြော်ငြာပါသည့်ရက်မှစ၍ (၁၄)ရက်အတွင်း မြေပိုင်ဆိုင်မှု အထောက်အထား ပြည့်စုံစွာဖြင့် လာရောက်ကန့်ကွက်နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြင်ဦးလွင်မြို့

ငြင်းချက်ထုတ်ရန်ဆင့်စာ (တရားမကျင့်ထုံးဥပဒေအမိန့် –၅၊ နည်းဥပဒေ–၂၀) အောင်မြေသာစံခရိုင်တရားရုံးတော် ၂၀၂၄ ခုနှစ်၊ တရားမကြီးမှုအမှတ်–၅၄

ဦးခင်းပါဆပ် (၎င်း၏အထွေထွေကိုယ်စားလှယ် ာရသူ ဦးဟို(မ်)လာလ်)

နှင့် ၁။မောင်ထက်အောင်ရှိုင်း ၂။မထွန်းကျော့စံ(အရွယ်မရောက် သေးသူ၊ ၎င်း၏နီးစပ်ရာမိတ်ဆွေ မောင်ထက်အောင်ရှိုင်း) ဥ။ဒေါ်ပပလင်း

. (တရားပြိုင်များ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ ရပ်ကွက်၊ ကွက်(၁၉၈)နေ ၃။ တရားပြိုင်ဒေါ်ပပလင်း (ဘ)ဦးထိန်လင်း (ယခု နေရပ်လိပ်စာမသိသူ သိစေရမည်။

သင့်အပေါ်၌ တရားလိုက "တရားမကျင့်ထုံးဥပဒေအဓိန့်–၂၁၊ နည်းဥပဒေ-၆၃ အရ ဝရမ်းကပ်ထားသော ပစ္စည်း၏ပိုင်ရှင်ဖြစ်ကြောင်း မြွက်ဟကြေညာ ပေးစေလိုမှု" လျှောက်ထားစွဲဆိုချက်ရှိသည်ဖြစ်၍ သင်ကိုယ်တိုင်ဖြစ်စေ ၎င်းအမှုနှင့်စပ်လျဉ်း၍ အရေးကြီးသည့်စကားအရပ်ရပ်တို့ကို ချေပပြောဆို နိုင်သူ . ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက် (၁၃၈၆ ခုနှစ်၊ ကဆုန်လကွယ်နေ့) မွန်းမတည့်မီ (၁၀:၀၀) နာရီတွင် အထက်အမည်ပါသူ ာရားလို၏အဆိုလွှာကို ထုချေရှင်းလင်းရန်ရုံးတော်သို့ လာရောက်ရမည်။ ၎င်းပြင် ခထက်ပါနေ့ရက်တွင် သင်မလာရောက်ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့် အမှုနှင့် ပက်ဆိုင်သော စာရွက်စာတမ်းများနှင့် သင်က ထုချေတင်ပြအမှီပြုသည့် ာချုပ်စာတမ်း အစရှိသည်တို့ကို သင်နှင့်အတူ ယူဆောင်လာရမည်။ သို့မဟုတ် ပင့်ကိုယ်စားလှယ်ရှေ့နေလက်တွင် ထည့်အပ်လိုက်ရမည်။ သင်က ထုချေလွှာ ာင်သွင်းလိုလျှင် အမှုမဆိုင်မီလေးရက်က တင်သွင်းရမည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ် က်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။ (ကေသီဝင်း)

ခရိုင်တရားသူကြီး အောင်မြေသာစံခရိုင်တရာ

ကန့် ကွက်နိုင်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန့်ကင်းမြို့နယ်၊ မြွေတိုင်းရုပ်တွက်အမှတ် (၅/ကွဲဘဲ့)ု သို့ရိုရတနာလမ်း၊ ခြံအမှတ် (၂)၊ မြေကွက်အမှတ် (၈ ၇/ ဋ္ဌ)၊ အကျယ်အဝန်း (၀.၁၁၅) ဧကရှိ ဦးမျိုးလွင်ကျော် (၁၂/ ဥကတ စြဲအမှတ (၂)၊ မြေကွက်အမှတ (၈ ၇ ဌ.)၊ အကျယအဝနး (၀.၁၁၅) စက်ရှ ဦးမျူးလွှင်ပျော် ၃၂ ၉ဘာဟ (နိုင်) ၀၁၅၁၂၂) နှင့် ဒေါ်အိအိထွန်း (၁၂/ ဒပန (နိုင်) ၀၄၅၁၅၄) တို့အမည်ပေါက် နှစ်(၆၀)ဂရန် မြေကွက်နှင့် ယင်းမြေကွက်ပေါ်ရှိ အကျိုးစံစားနှင့်အရပ်ရပ်ဆားလုံးတို့ကို ရောင်းချပိုင်ခွင့်ရှိသူများ ဖြစ်သော ဒေါ်ဖြူဖြူစင် (၉/ မရမ (နိုင်) ၀၂ ၇၀၀၃) နှင့် ဒေါ်စုစုခင် (၉/ မရမ (နိုင်) ၀ ၇၈၈၃၈)တို့ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေက ဝယ်ယူရန်အတွက် စရန်ခွေ ပေးချေထားပြီးဖြစ်ပါသည်။ အရောင်းအဝယ်အား ကန့် ကွက်လိုပါက ကျွန်ုပ်တို့ထဲသို့ စာရွက်စာတမ်း အထောက်အထားမှုရင်းများဖြင့် ယနေ့မှစ၍ (၇)ရက်အတွင်းလာရောက် ကန့်ကွက်နိုင်ပါသည်။ ထိုရက်ကျော်လွန်ပါက အရောင်းအဝယ်ကိစ္စကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားမျက်အရ–

ဦးခင်မောင်ဦး LL.B, D.B.L, D.I.L တရားလွှတ်တော်ရှေ့နေ(စဉ်–၈၈၅၂) ဒေါ်လင်းလင်းထက် LL.B.

အထက်တန်းရှေ့နေ (စဉ်–၄၈၃၃၈) იც ეეი ციაც I იც აეეეი ციაც

မြေကွက်နှင့်နေအိမ်အရောင်းအဝယ်အားကန့်ကွက်နိုင်ကြောင်းကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ်(e)၊ (e)ရပ်ကွက်၊ ဥဇ္ဇနာ(၅)လမိ မြေကွက်အမှတ်(၃၂၀)၊ ပေ(၂၀ x ၆၀)၊ (၁၂၀၀)စတုရန်းပေ အကျယ်အဝန်းရှိ ဦးကျော်ရှိနဲ (အိုင်အက်စ်အန်-ဝ၄၁၂၀၉)အမည် ပေါက် နှစ်(၆၀)ဂရန်မြေကွက်နှင့် မြေကွက်ပေါ်ရှိ နေအိမ်အပါအဝင် အကျိုးခံစားခွင့်အရပ်ရပ်ကို ဦးတင်ညွှန့် ၁၂/ဥက (နိုင်)၁၀၈၇၂၃ မှ ဆက်စပ်စာချုပ်များဖြင့် ဝယ်ယူပိုင်ဆိုင်ခဲ့ပါသည်။ ယခုအခါ ဦးတင်ညွန့် နှင့် ဇနီးဖြစ်သူတို့ ကွယ်လွန်ပြီးနောက် ၎င်းတို့၏ အမွေဆက်ခံသူ သားသမီးများဖြစ်သော (၁) ဦးမြင့်ဦး ၁၂/ဥကမ(နိုင်)၀၁၉၆၉၀၊ (၂) ဦးထွန်း ထွန်းဦး ၁၂/ဥကမ(နိုင် ၀၉၇၄၈၊ (၃) ဒေါ်ခင်ခင်ဝင်း ၁၂/ဥကမ(နိုင်)၁၁၀၈၂၈၊ (၄) ဒေါ်မြင့်မြင့်ဝင်း ၁၂/ဥကမ(နိုင်)၁၁၉၀၉၁၊ ဒေါ်မြမြဝင်း ၁၂/ဥက (နိုင်)၁၁၉၀၂၅၊ (၆)ဒေါ်ညိုညိုဝင်း ၁၂/ဥကမ(နိုင်)၀၁၆၉၂၆ တို့ထံမှ ကျွန်ုပ်၏မိတ်ဆွေများက အပြီးအပိုင်ဝယ်ယူရန်အတွက် စရန်ငွေပေးချေထားပြီးဖြစ်ပါသဖြင့် ဤအရောင်းအဝယ်ကို ကန့်ကွက်လိုသူများရှိပါက ယနေ့မှစ၍(၇)ရက်အတွင်း တိကျခိုင်လုံ သာ စာရွက်စာတမ်းမူရင်းများဖြင့် ကျွန်ုပ်ထံသို့ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်ကန့်ကွက်နိုင်ပါသည်။ သတ်မှတ ရက်အတွင်း ကန့်ကွက်သူမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ပြီးမြောက် သည်အထိ ဆက်လက်ဆောင်ရွက်သွာ မည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

__ လွှဲအပ်ချက်အရ – ဦးကျော်မျိုးထွန်း LLB,WIPO (Switzerland) တရားလွှတ်တော်ရှေ့နေ (စဉ်-၁၃၉၇၁)

အမှတ်–(၂၄၉/ဂ)၊ မိဂသီ(၁၈)လမ်း၊ (၁၂)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၇၉၉၁၁၁၂၈၅၊ ၀၉-၂၅၃၀၆၀၆၆၄

လူပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်ပါကြောင်း

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် နယ်မြေ(၄)၊ ဈေးရပ်ကွက်တွင် နေထိုင် သော ဒေါ်အေးငြိမ်းမော် ၁၃/နှစတ (နိုင်)၀၉၄၅၁၃ ၏ မိခင်ဖြစ်သူ ဒေါ်မြမြညိမ်းနှင့် ဒေါ်မြမြငြိမ်းမှ: လူပုဂ္ဂိုလ် တစ်ဦးတည်း ဖြစ်ပါ ကြောင်း။

အမည်ပြောင်း

လယ်ဝေးမြို့၊ အထက (ဝက္ကမူ) မှ Grade–9 အောင်မြင်ပြီးသည့် မောင်ချစ်ချစ်(ဘ)ဦးခင်မောင်ဦ အား မောင်နိုင်ဖြိုးအောင်ဟု အမည်ပြောင်းလဲခေါ် ပါရန်။

ပတ်စ်ပို့ပျောက်

ကျွန်မ မ မျိုးသူဇာခိုင် ၉ လဝန(နိုင်)၁၈၄၇၂၆၏ ပတ်စ်ပို့ နံပါတ် (မမှတ်မိ)မှာ ပျောက်ဆုံ သွားပါသဖြင့် တွေ့ရှိကအကြောင် ကြားပေးပါရန်။

ဖုန်း-၀၉-၉၆၈၄၉၅၃၇၉

ဖခင်အမည်မှန်

ကျောက်ပန်းတောင်းမြို့နယ် ရေဆုံးကျေးရွာအုပ်စု၊ စည်ပင်ကျေ ရွာနေ Grade(12) မှ မောင်သန့် ဇင် ၏ ဖခင်အမည်မှန်မှာ ဦးမြတ်ကျော် ၉/ကပတ(နိုင်)၁၅၁၆၈၇ ဖြစ်ပါ ကြောင်း။

ဖောင်းကြွပျောက် လျှောက်ထားခြင်း

ယာဉ်အမှတ် 78W/48810 ဧ ဖောင်းကြွနံပါတ်ပြားပျောက်ဆုံး၍ သုတ်ပေးရန် လျှောက် သဖြင့် ယခင်ဖောင်းကြွနံပါတ်ပြာ ပျက်ပြယ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးတောင်ပိုင်း)

အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်၊ ပုဂံလမ်း၊ အိမ်အမှတ်(၆၇၃)ရှိ မြေအကျယ်အဝန်း ပေ(၄၀ x ၆၀ မြေကွက် (RCC)၂ ခန်းတွဲ ၆ ထပ် ခေါင်းရင်းဘက် ၆ ထပ်အခန်းကို ရောင်းချသူ ဒေါ်နွေးနွေးမြင့် ၁၂/ဥကတ(နိုင်)၁၄၂၄၅၈ ထံမှ တရာ ဝင် ငွေအကျေဖြင့် ဝယ်ယူပြီးဖြစ်ပါသဖြင့် ၎င်းတိုက်ခန်းနှင့် ပတ်သက်၍ ကျွန်မ မသိရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်းမပြုလုပ်ရန် အများသိစေရန် အသိပေးအကြောင်း ကြားအပ်ပါသည်။

အိကေခိုင် ၁၂/ဥကမ(နိုင်)၁၉၂၆၇၅ ဖုန်း-၆၅၈၈၃၂၈၉၈၈

ကန့်ကွက်ကြော်ငြာချက်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ န်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်၊ အမှတ် (၃၃)၊ အကွက်အမည် (ရှမ်းစုအကွက်)၊ ဦးပိုင်အမှတ် (၄၄°)၊ မြေမျိုးနှင့် အတန်း (မြို့မြေ)၊ ဦးကျော်သူရ–ဒေါ်မေဇွန် အမည်ဖြင့် မြေခွန်ပြေစာ မည်ပေါက် မြေစရိယာ ၀ ဒသမ ၀၅၂ ဧကရှိ မြေအား နေအိမ် အဆောက်အဆုံ ဆောက်လုပ် အသုံးပြုရန်အတွက် မြေငှားဂရန် ချထားပေးပါရန် ကျိုက်ထိုမြို့ တောင်သူ့ရရပ်ကွက်၊ ဘူတာလမ်းနေ ဦးကျော်သူရာ ၁၁/ကထန(နိုင်)၀၁၂၇၇-ဒေါ်မေရွန် ၁၁/ကထန(နိုင်)၀၉၄၂၀၁ တို့မှ အောက်ဖော်ပြပါ အလားလေးရပ် အတွင်း လျှောက်ထားမှု ဖြစ်ပါသည် –

လမ်းသွယ် (လမ်းမြေ) ဦးမောင်ငယ် အိမ်ခြံမြေ (က) အရှေ့ဘက် (ခ) အနော်က်ဘက် (၈) တောင်ဘက် နှင်းဆီလမ်း (လမ်းမြေ) ဦးမှုဆာ + ဒေါ်ဝယ် အိမ်ခြံမြေ (ဃ) မြောက်ဘက်

၂။ အထက်ပါ လျှောက်ထားမှုနှင့် ပတ်သက်၍ ကန့်ကွက်လိုသည်များရှိပါက စာရွက်စာတမ်း အထောက်အထား ခိုင်မာစွာဖြင့် တင်ပြ၍ ယနေ့ ကန့်ကွက် ကြော်ငြာစာ ထုတ်ပြန်ထားရှိသည့်ရက်မှစ၍ ရက်ပေါင်း (၁၅)ရက်အတွင်း ကန့် ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်နေ့ရက် ကျော်လွန်ပြီး တင်ပြလာသည့် ကန် ကွက်ချက်များအပေါ် လက်ခံစဉ်းစားမည်မဟုတ်ကြောင်းနှင့် လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အများသိရှိစေရန် အသိပေး ကြေညာလိုက်သည်။ မြို့နယ်အ**ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန** ငရွကမညျဖဖကြေဘင် ထာကျဘင်းျင်း [၂ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန _____ကျိုက်ထိုမြို့

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် ၁၈ယ/၈၅၇၃၆ Zong Shen 110 ယာဉ်လက်ဝယ် ရှိသူ ဦးဝင်းချို ၉/မနတ(နိုင်)၁၀၅၁၁၇ က (ကမ–၃)ပျောက်ဆုံး၍ မိတ္တူထုတ် ပးရန် လျှောက်ထားလာပါသည်၊ ကန့် ကွက်လိုပါက ခိုင်လုံသေး ထောက်အထားများဖြင့် ကြော်ငြး သည့်ရက်မှ ရက် ၃၀အတွင်း အောက် ·ဖော်ပြပါရုံးသို့ လူကိုယ်တိုင်၊ ကန့်ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)၊မန္တလေးမြိ

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ်အမှတ် 34W/86529 Dayang-110 ယာဉ်လက်ဝယ်ရှိသူ Star Way Go.,Ltd က (ကမ–၃) ပျောက်ဆုံး၍ မိတ္တူထုတ်ပေးရန် လျှောက်ထားလာ ပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံ အထောက်အထားများဖြင့် ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင် အောက်ဖော်ပြပါရုံးသို့ လူကိုယ်တိုင် ရာက်ကန့် ကွက်နိုင်ပါသည်။

ကညန၊ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း) မန္တလေးမြို

CEO အသစ် ခန့်အပ်ကြောင်း အများသိစေရန်

ကျွန်ုပ်တို့ Early Dawn Microfinance Company Limited သည် Dy. CEO ဖြစ်သူ ဒေါ်ခင်သီတာအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ကုမ္ပဏီ၏ CEO အသစ်အဖြစ် စတင်ခန့်အပ်လိုက်ပါကြောင်းကို အမျာ သိစေရန် ကြေညာအပ်ပါသည်။

ဒါရိုက်တာအဖွဲ့

Early Dawn Microfinance Company Limited

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အမှတ်(ပပ-မန္တလေးမြူ၊ ပြညပြာတန္စနမြို့နယ် (ဈုနျပ်ကွက်အတွေကအမှတ(၀၀-၂၈) ဦးပိုင်အမှတ်(၆၁+၈၀)အတွင်းမှ ခဲစင်းပြ(၆၁)ခဲစင်း၊ ၅၇ x ၅၈ လမ်းကြား ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ ဂရန်မြေကွက်အမည် ပေါက်သူ ခုဗိုလ်မှူးကြီးခော်သိန်း၏ (SP ရရှိသူ ဦးတင်ထူး)ထံမှ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်အမှတ် (၄၀၆၀/၂၀၂၂)ဖြင့် ဝယ်ယူခဲ့သူ ဦးမင်းဇော်ထွေး၊ ဒေါ်စန္ဒ၁ဝင်းတို့ (၂)ဦးအနက် ဦးမင်းဇော်ထွေးထံမှ မှတ်ပုံတင်စွန့်လွှတ်စာချုပ်အမှတ်(၁၈၃၄, ၂၀၂၃)ဖြင့် စွန့်လွှတ်ခြင်းကို လက်ခံသူ ဒေါ်စန္ဒ၁၀င်း ၉/အမရ (နိုင်)၁၄၁၆၀၉ က လာဂျဘာ်။ ယန်'ယိယ့လ်ဂ်ျယ် ခွင့်လုံဘော အထောယ့်အထားများ။ မဲလှပ်လင့် အဓိတ္တဲ့အမဲတဲ့ ဝပဝဝ/1ဝ12-1ဝ10ဖြင့် ဦးပိုင့်မွဲ)အမည်ပြောင်း တေါ်သွယ်ထား ဂျာ/မျာနှံ မိန်-အဝျခေးမှု လေအဆို ချေရေးသင့် (မှုအရေ (မိနာမျိုးမှာ)လိုတင့် းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါ

မြှို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်၊ အကွက်အ းပိုင်အမှတ်(၆၁+၈၀)အတွင်းမှ ခဲစင်းပြ(၈၀)ခဲစင်း၊ ၅၇ x ၅၈ လမ်းကြား၊ ယောမင် ဦးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ ဂရန်မြေကွက် အမည်ပေါက်သူ ဒုဗိုလ်မှူးကြီ ္သားေတာ့နှင့် ပုံရာေလေတြေနာ္သုိက္ခုများများ ဧဇာ်သိန်း၏ (SPရရှိသူ ဦးတင်ထူး)ထံမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အမှတ် (၄၀၆၀/၂၀၂၂)ဖြင့် ဝယ်ယူခဲ့သူ ဦးမင်းဧော်ထွေး၊ ဒေါ်စန္ဒာဝင်းတို့ (၂)ဦးအနက် ေါ်စန္ဒာဝင်းထံမှ မှတ်ပုံတင်စွန့်လွှတ်စာချုပ်အမှတ်(၁၈၃၅/၂၀၂၃)ဖြင့် စွန့်လွှတ် ခြင်းကို လက်ခံသူ ဦးမင်းဇော်ထွေး ၉/တတဥ(နိုင်)၀၉၉၅၆၁ က အမှုတွဲအမှတ် ၇၀၁/၂၀၂၄–၂၀၂၅ ဖြင့် ဦးပိုင်ခွဲ/အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန် ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်း များ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက် မှတ်(၁၈)၊ ဦးပိုင်အမှတ်(၃၃)၊ ၅၂ လမ်း၊ အနော်ရထာလမ်းနှင့် ဘုရင့်နောင် ပမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်မြင့်မြင့်ရီ ၉/ပသက(နိုင်) _ _ . . . ၁၆၄၆၄၀ ၏ (GP ရရှိသူ ဦးငြိမ်းချမ်းအောင်)က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် ဝ၆၈၉/၂၀၂၄–၂၀၂၅ဖြင့် တောမှမြို့ပြောင်း/သက်တမ်းတိုး လျှောက် ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံ တင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်

> မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက် မှတ်(ဘဘ–၁၃)၊ ဦးပိုင်အမှတ် ၄(ခဲစင်း)၊ မဉ္ဈလမ်း၊ ၅၀ x ၅၁ လမ်းကြားရှိ တောဂရန်မြေကွက် အမည်ပေါက်သူ ဒေါ်သိန်းသိန်း ၉/မရမ(နိုင်)ဝဝ၈၇၄၆ ၏ (GPရရှိသူ ဦးသန်းမင်းဇော်)က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် ဝ၆၉၁ ၂၀၂၄–၂၀၂၅ဖြင့် တောမှမြို့ပြောင်း/သက်တမ်းတိုး/ဦးပိုင်ခွဲ လျှောက်ထ ပါသည်။ ကန့် ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ် ာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အကွက်အမှတ် ဘဘ–၁၃)၊ ဦးပိုင်အမှတ် ၄(ခဲစင်း)၊ မဉ္ဈလမ်း၊ ၅၀ x ၅၁ လမ်းကြားရှိ တောဂရန် မြေကွက် အမည်ပေါက်သူ ဒေါ်သိန်းသိန်း ၉/မရမ(နိုင်)ဝဝ၈၇၄၆ ၏ (GP ရရှိသူ ဦးစိုးမိုး)က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် ဝ၆၉၀/၂၀၂၄–၂၀၂၅ ဖြင့် တာမှမြို့ပြောင်း/ သက်တမ်းတိုး/ ဦးပိုင်ခွဲ လျှောက်ထားလာပါသည်။ ကန့် ကွက် လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ ဘရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးမျိုးဝင်း ၈/ပခက(နိုင်)ဝ၉ဝ၇ဝ၃ – ဒေါ်တင်မေဝင်း ၈/ပခက(နိုင် ၀၉၀ဂု၁၀တို့၏သား မောင်ညီလွင်မျိုး ၈/ပခက(နိုင်)၂၆၀၂၀၆ အာ မိဘဆိုဆုံးမခြင်းကို မလိုက်နာပါသဖြင့် သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်သည်။ နောက်နောင် မောင်ညီလွင်မျိုးနှင့်ပတ်သက်၍ ကိစ္စမှန်သမျှ အားလုံးကို လုံးဝ(လုံးဝ) တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါ။

(စုံစမ်းမေးမြန်းခြင်းသည်းခံပါ)

မိခင်-ဒေါ်တင်မေဝင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ အကွက် ဓမှတ်(စစ–၇)၊ ဦးပိုင်အမှတ်(၆၁–က)၊ ၅၃ x ၅၄ လမ်းကြား၊ ၁၀၅ x ၁၀၆ ကွယ်လွန်၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်အမှတ်(၄၆၃/၂၀၂၄)ဖြင့် အမွေ ဆက်ခံခဲ့သည့် ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေး ၉/မနတ(နိုင်)၀၂၄၈၉၈ ၏ (GP ရရှိသူ ဒေါ်ဆွေမြတ်ဇင်းဝင်း)က တောဂရန်စာချုပ်နှင့်အတူ အမှုတွဲအမှတ် ဝ၆၈၆/၂ဝ၂၄-၀၂၅ဖြင့် တောမှမြို့ပြောင်း/သက်တမ်းတိုး/အမည်ပြောင်း လျှောက်ထ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ် ၁တမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန ားမြို့တော်စည်ပင်သာယာရေးကော်မတ်

ကြော်ငြာစာ

ကြောဲြငှာစာ
မန္တလေးမြို့၊ ချစ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အကွက်အမှတ်(ဖေ-၇။)
ဦးပိုင်အမှတ်(၄၁)) ၄၇ x ၄၈ လမ်းကြား၊ ၁၀ x ၁၁ လမ်းကြားရှိ ဦးအောင်သန်း
အမည်ပေါက် တောဂရန်မြော့တည်အား (ဖခင်) ဦးအောင်သန်း (ဖိခင်) ဒေါမမေကြီး၊
(သား) ဦးသန်းထွန်းလွင် (လူမျိုကြီးဘဝ)မြင့်လည်းကောင်း အသီးသီးကွယ်လွန်၍
အမွေဆက်ခံပိုဆိုင်ကြောင်း စာချုပ်အမှတ် (၃၉၃၀/၂၀၂) မြင့် အမွေဆက်ခံခဲ့သည်
ကျန်သား၊ သမီးများဖြစ်သော ဒေါသန်းယုလှင် ၉/မနမ(နိုင်)၁၁၁၃၀၄၊ ဦးမိုး
မင်းသန်း ၇/အမနေနိုင်)ပေ၆၇၃၈၈၊ ဦးအောင်မျိုးသန်း ၇/အမေနနိုင်)ပစ်၅၃၈၈၊ ဒေါ်အေးမြတ်သူ ၉/အမမေနိုင်)ပေ၆၇၃၈၀တို့၏ (SP ရရှိသူ ဦးယုံရှင်း)တို့က တောဂရန် စာချုပ်နှင့်အတူ အမှုတဲ့အမှတ် ဝ၆၇/၂/၁၂၄-၂၀၂၆မိုင္ တောမှ မြို့ပြောင်း/သက်တမ်းတိုး/အမည်ပြောင်း လျှောက်ထားလေပါသည်။ ကန့်ကွက် လိုပါက ခိုင်လုံသော အထောက်အထား များ၊ မှတ်ပုံတင်စာချပ်စာတမ်းများ၊ တရားနဲ့၊ဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။ ဖြို့ပြစ်မံကိန်းနှင့် မြေစီမံစန့်ခွဲမှုဘူခမန္တလေးမြို့တော်စည်ပင်သာယာဝရေးကော်မတိ

ကြော်ငြာစာ

ကြော်ငြာစာ
မန္တလေးမြို့၊ ချစ်းဆေးသာစ်မြို့နယ်၊ စိတ္တရမဟိရဝိုကွက်၊ အကွက်အမှတ်
(၇၁)) ဦးပိုင်အမှတ်(၁၈-၅)၊ ၂၀ ၃ဝ လမ်းကြား၊ ၃၃ ၃၄ လမ်းကြားရှိ ဘိုးဘ
မြေကွက်အမည်ပေါက်သူ ဦးကိုကိုလေး၊ ဒေါ်သွန့်ညနဲ့စင်။ ဒေါ်နန်းသီတာ အေး၊ ဒေါဝင်းပပအေး(၁)နန်းလိမ်ခမ်း၊ ဒေါမင်းပပရော(၁)နန်းထွေးခမ်းတို့ ငါးဦးအနက်
(ဖခင်) ဦးကိုကိုလေး၊ (သမီး) ဒေါ်နန်းထွေးခမ်း(၁) ဒေါမင်းပပအေး (၁၉)ကြီးဘဝ)
ဖြင့် အသီးသီးကွယ်လွန်၍ အမွှေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်အမှတ် (၄၂၃၇/ ၂၀၂၃)ဖြင့် အမွှေဆက်ခံခဲ့သည့် ခန့်နှင့် သမီးများဖြစ်သော ဒေါ်သွန့်ညွှန်ဝင်း၊ ဒေါနန်းသီတာအေး၊ ဒေါနန်းလိမ်ခမ်း (၁) ဝင်းပပအေးတို့ထံမှ မှတ်ပုံတင်အရာင်း အပည်စာချုပ်အမှတ်(၈၇၂/၂၀၂၆)င့် ဝယ်ယူခဲ့သူ ဒေါ်ခိုင်မိမိအောင် ၉၇ရမသ (နိုင်)ဝတသ၂၉က အမှတ့အမှတ် ဝဝ၅၉/ဘ(ပြောင်း)၊ ၂၁၂၄-၂၀၂၆နဲ့ တိုးဘဲ အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတစ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

ကြော်ငြာစာ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုတ္တော်ရပ်ကွက်၊ အကွက်အမှတ်(၂၃)၊ ဦးပိုင်အမှတ်(၁၈+၁၉)ခဲစင်း၊ ၇၄ လမ်းပေါ်၊ ၈ x ၉ လမ်းကြားရှိ မောင်စောကြီး အမည်ပေါက် အလွေတိဂရန်မြေကွက်အား (အဘိုး) ဦးစောကြီး၊ (အဘွား) ဒေါ်တင်ကြည်၊ (ဖခင်) ဦးဆွေဝင်း၊ (မိခင်) ဒေါ်တင်အေးကြည်တို့ အသီးသီး ကွယ်လွန်၍ အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်အမှတ်(၄၂၇၂/၂၀၂၃) ဖြင့် အမွေ ဆက်ခံခဲ့သည့် (မြေး/သမီး)ဖြစ်သူ ဒေါ်ခင်နွဲ့ကြည် ၉/မနုမ(နိုင်)၁၀၃၃၈၃ က အမှုတွဲအမှတ် ဝ၆၈၀/၂၀၂၄–၂၀၂၅ဖြင့် အမျိုးအစားပြောင်း/ ဦးပိုင်ခွဲ/အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ တိပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက် နိုင်ပါသည်။ နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီး

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဧ)ရပ်ကွက်၊ အကွက်အမှတ်နန–၂၀ ဦးပိုင်အမှတ်(၄၄)/ ၆၅ x ၆၆ ကြား၊ ၁၃၃ x ၁၄၃ လမ်းကြားရှိ ဂရန်မြေကွက်အာ မည်ပေါက်သူ ခင်ပွန်း ဦးထွန်းဝေ ကွယ်လွန်၍ ကျန်ရစ်သူဇနီး ဒေါ်ခိုင် ကြည်တင့် /ကပက(နိုင်)၀၀၁၉၈၃က ဂရန်စာချုပ်၊ သေစာရင်း၊ တရားရုံး ကျမ်းကျိန်ချက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးထောက်ခံချက်များတင်ပြ၍ အမွေဆက်ခံစာချုပ် ချုပ်ဆိုရန်အတွက် မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်း များ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ အကွက် အမှတ် ာ၃၅၊ ဦးပိုင်အမှတ်(၆၁)/၈၁A လမ်း၊ ၄၄ x ၄၅ လမ်းကြားရှိ ဦးပူထီး၊ ဒေါ်အေ ၉/မရတ(နိုင်)၀၁၆၈၉၉ က ဂရန်စာချုပ်မှုရင်းမှာ လက်ဝယ်တွင် အသိမ်း လွန်ရှိ ပေျာက်ဆုံးသွားကြောင်း သေစာရင်း၊ တရားရုံးကျမ်းကျိန်ချက်၊ ရဲစခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်များတင်ပြ၍ အမွေဆက်ခံစာချုပိ ျုပ်ဆိုရန်အတွက်မြေပုံ၊ မြေရာဇဝင်ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသောအထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်း ကန့်ကွက်လိုပါက ခိုင်လုံ များ၊ တရားရုံးဒီကရီများဖြင့် (၁၄)ရက်အတွင်း ကန့်ကွက်နိုင်ပါသည်၊

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာပ

သားအဖြစ်မှအမွေပြတ်စွန့်လွှတ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နေ မြပတီရပ်ကွက် ကျွန်းရွှေဝါ ဥယ်နေ (ဦးဗိုလ်ဝင်း)-ဒေါ်ဌေးဌေးဝင်းတို့၏ သားအကြီးဆုံး မောင်အောင်သူဝင်း လည်းယာနေ ပြုဗူလယား-အေရွေးနော်ပေးတို့၏သားအကြန်းနှ အောင်အော်သို့ပင်း ၇-ပြုရေနနိုင်ငံ ၂၂၄၂၂၁ သည် ဓိဘများ၏ဆိုဆုံးမမှုများကို မနာခံဘဲ ဓိဘများ စိတ်ဆင်းရဲစေသောကိစ္စများကို ပြုလုပ်ခဲ့ပါသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ်စွာနဲ့လွှတ်ကြောင်းနှင့် နောက်နောင် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝ အား တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အများသိစေရနဲ့ ကြေညာ အပ်ပါသည်။

.--__. (စုံစမ်းမေးမြန်းခြင်း သည်းခံပါ)

ဒေါ်ဌေးဌေးဝင်း ၅/မရန (နိုင်)ဝ၄၃၀၈၇

ဒီကရီကိုအတည်ပြုလုပ်ရန် အမိန့်မထုတ်သင့်ကြောင်း ထုချေစေရန် အကြောင်းကြားစာ (ကရားမကျင်ထုံးသူဒေအမိန် - ည နည်းသူဒေ-၂၂)

(တရားမကျင့်ထုံးဥပဒေအမိန့် ၂၁၊ နည်းဥပဒေ-၂၂) အောင်မြေသာစံခရိုင်တရားရုံးတော် ၂၀၂၃ခုနှစ်၊ တရားမကြီးရှအမှတ်-၁၃၅ နှင့်ဆက်နွှယ်သည့် ၂၀၂၄ခုနှစ်၊ တရားမဇာရီမှုအမှတ်-၃၅

ဦးဝင်းသန့် **နှင့်** ၁။ ဦးမောင်ထိုက် ၂။ ဒေါ်အေးသာ

ျိ။ ဒေါဒေဆယာ (ဒီကရီအနိုင်ရသူ) (တရားရှုံးများ) မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစ်မြို့နယ်

အကွက်(ဂု၀) နေ (၁) ဦးမောင်ထိုက် (ဘ)ဦးထွန်းမောင်၊ (၂) ခေါ်အေးသာ (ဘ) ဦးကန် (ယခု နေရပ်လိပ်စာမသိသူ) သိစေရမည်။ ၂၀၂၃ ခုနှစ်၊ တရားမကြီးမှုအမှတ် – ၁၃၅တွင်ကျရှိသည့်ဒီကရီကို

အတည်ပြုလုပ်ရန် ဤရုံးတော်တွင် တရားနိုင် ဦးဝင်းသန့်က လျှောက်ထားသည်ဖြစ်၍ မည်သည့် အကြောင်းကြောင့် အတည် ပြုလုပ်စေရန် အမိန့်ကို မထုတ်သင့်ကြောင်း အကြောင်း တစ်ခုခု ဂိုလျှင် ချေဆိုရန် သင်ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေ သို့မဟုတ် အခွင့်ရ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ၂၀၂၄ခုနှစ်၊ စွန်လ ၁၄ရက် (၁၃၈၆ခုနှစ်၊ နယုန်လဆန်း ၈ရက်) မွန်းမတည့်မီ ၉:၃၀နာရီတွင် ဤရုံးတော်ရှေ့ လာရောက်ရမည်။

၂၀၂၄ ခုနှစ်၊ မေလ ၂ဂုရက်တွင် ဤရုံးတော်တံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ်ရေးထိုး ထုတ်ပေးလိုက်သည်။

(ကေသီဝင်း) ခရိုင်တရားသူကြီး အောင်မြေသာစံခရိုင်တရားရုံး

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းအေးသာစ်မြို့နယ်၊ ကခ္စကမဟီရပ်ကွက်၊ အကွက်အမှတ် ၆၄ဝ၊ ဦးဝိုင်အမှတ်(၄၃-က)၊ ဂုဂုႏၵုဂေလမ်းကြား၊ ၃၄းဝ၅လမ်းကြားရှိ ဘိုးတ မြေတွက် အမည်ပေါက်သူ ဦးစီနဲဝင်းထံမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပိ အမှတ်(၃၅၀၅/၂၀၂၃)ဖြင့် ဝယ်ယူခဲ့သူ ဦးအောင်ကျော်နိုင် ၁၃/လာရ(နှင့် ၁၂၈၂၅၈၊ ဒေါ်သစင်ထွန်း ၅/၈ကန(စည်)ဝငဝ၁၃၉တို့က အမှတဲ့အမှတ် (၀၁၀၄/တ (ပြောင်း)/၂၀၂၄-၂၀၂၅)ဖြင့် တိုးဘအမည်ပြောင်း လျှောက်ထားလာ ပါသည်။ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထားများမှတ်ပုံတင်စာချင် စဘတ်များ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်၊ အကွက်အမှတ် သ-၈ ဦးပိုင်အမှတ်(၇၅)၊ ၁၁၅x၁၁၆လန်းကြား၊ ၆၅x၆ဂုလမ်းကြားရှိ ဂရန်မြေတွက် အမည်ပေါက်သူ ဦးကြည်ယုံ၊ ဒေါ်မြူမြူအောင်တို့ထံမှ မှတ်ပုံတင် အရောင်း အဝယ်စာချုပ် အမှတ်(၉)၃/၂၀၂၄/၂၆ငို ဝယ်ယူခဲ့သူ ဦးမင်းကို ၅/တဆန (နိုင် ဂဂုဨဝဝ၈က အမှတ်(၉)၃၈မှတ် (၀ဂုဝ၆/၂၀၂၄-၂၀၂၅)မြင့် သက်တမ်းမိုင် အမေည်မြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသေး အထောက်အထားများ၊ မှတ်ပုံတင်စာချုပ်စာတစ်းများ၊ တရားရုံး ဒီကရီများဖြင့် ၁၄ ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

____ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ အကွက် အမှတ် ၅၈၉-က၊ ဦးပိုင်အမှတ် (၁-၁၄၇)၊ ရန်-မန်းလစ်းဟောင်း မုံရွေးလမ်း xမေစင်သိန်းလမ်းကြားရှိ ဂရန်မြောကွက် အမည်ပေါက်သူ ခေါ်ထက်ထက်အောင်ထံမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်အမှတ် (၈ဂ၁/၂၀၂၄)ဖြင့် ဝယ်ယူခဲ့သူ ဦးညီညီအောင် ၉/ပကာ(နိုင်)ဝ၃ဝဂ၅၈ ကအမှတဲ့ အမှတ်(၁ဂ၃ဝ၄/၂၀၂၄-၂၀၂၅)ဖြင့် အမည်ပြောင်း လျှောက်ထား လာပါသည်။ ကန့်ကွက်လိုပါက နိုင်လုံသော အထောက်အထားများ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

အမည်ပြောင်း

ဦးကျော်စိုးမိုး၏သား နှင့်သမီးဖြစ်သော မော်လမြိုင်မြို့၊ အထက ကျော့ဓမယ် Grade–6 တန်းအောင်မှ မောင်အကာဟိန်းအား မောင်အောင်ကောင်းဟိန်း ဟုလည်းကောင်း၊ Grade–5တန်းအောင်မှ မသွယ်တာရွှေစင်အား မသဒ္ဒါရွှေစင်ဟုလည်းကောင်း အမည်ပြောင်းလဲ ခေါ်ဆိုပါရန်။

ကြော်ငြာစာ

မန္တလေးမြို့၊ ချစ်အေးသာစ်မြို့နယ်၊ ချစ်အေးသာစံအလယ်ရုပ်ကွက် အကိုအမှတ် (၆၀၃)၊ ဦးပိုင်အမှတ် (၄+၅)၊စ၃လစ်း၊ ၂၆၃/၅ လစ်းကြားရှိ ဘိုးဘမြောကွက်အမည်ပေါက်သူ ဦးသိန်းဟန်၊ ဦးစောမြင့် ပိုင်ဆိုင်မှုအား တရားရုံးချပ်မြေ့လေးခဲ့ပို့ ပုဂ္ဂလိက်ုင်ပြီးလုတ်ရေးကော်မရှင်ရုံး၏ (၄-၂-၂၀၀၀) ရက်စွဲပါ စာအမှတ် ပဂက-၂၀/၁၉၄/၂၀၀၀)အရ လွှဲပြောင်းခွင့်ပြုခဲ့သဖြင့် မန္တလေးတိုင်း မြန်မာ့လယ်ယာထွက်ကုန်ဖစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ မန္တလေးတိုင်းအေသကြီး တရားလွှတ်တော်အမည်သို့ အမှုတွဲအမှတ် ဝေဝ၇ပါ မန္တလေးတိုင်းအေသကြီး တရားလွှတ်တော်အမည်ပြောင်းလျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင်စာချုပ် စာတစ်းများ၊ တရားရုံးဒီကရီများမြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ငြင်းချက်ထုတ်ရန်ဆင့်စာ

(တရားမကျင့်ထုံး ဥပဒေအမိန့် –၅၊ နည်းဥပဒေ ၁နှင့် ၅) မဟာအောင်မြေခရိုင်တရားရုံးတော်

၂၀၂၄ခုနှစ်၊ တရားမကြီးမှုအမှတ် – ၁၂၀

မြန်မာ့စီးပွားရေးဘဏ်(၁) မန္တလေးမြို့ (၎င်းဘဏ်၏ကိုယ်စား ဘဏ်ခွဲမန်နေဂျာ ဦးခင်မောင်ထွန်း

၁။ ဦးစောလှမောင် ၂။ ဒေါ်မျိုးလှိုင်

(တရားလို) (တရားပြိုင်များ) မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်း၊ ယောမင်းကြီးလမ်းနှင့်

ဖိုးရာဇာလမ်းကြား၊ (ဈ)ရပ်ကွက်နေ ၁။ ဦးစောလှမောင် ၂။ ဒေါ်မျိုးလှိုင် (ယခုနေရပ်လိပ်စာမသိသူများ) သိစေရမည်။

သင့်အပေါ်၌ တရားလို ဖြန်မာ့စီးပွားရေးဘဏ်(၁) မန္တလေးဖြို့၊
၎င်းဘဏ်၏ကိုယ်စား ဘဏ်ခွဲမနိုင်နေဂျာ (ဦးခင်မောင်ထွန်း)က ရေးငွေနှင့်
အတိုးငွေကျပီ-၂၈၀၇၄၀၄၈/၂၇အတွက် နေဒီကရီဂုလိုကြောင်းနှင့် လျှောက်ထား
စွဲဆိုသည်ဖြစ်၍ သင်ကိုယ်ကိုင်ဖြစ်စေ။ ၎င်းအမှုနှင့် စပ်လျဉ်း၍ အရေးကြီးသည့်
စွဲဆိုသည်ဖြစ်၍ သင်ကိုယ်ကိုင်ဖြစ်စေ။ ၎င်းအမှုနှင့် စပ်လျဉ်း၍ အရေးကြီးသည့်
စွဲဆိုသည်ဖြစ်၍ သင်ကိုယ်ကိုင်ဖြစ်စေ။ ရေ့နေနှင့်
ဖြစ်စေ ၂၀၂၄ ခုနှစ်၊ ခွန်လ ၂၀ ရက် (၁၃၀၆ခုနှစ်၊ နယုန်လဆန်း ၁၄ရက်)
နေ့ဖွန်းမတည့်စီ (၁၀းဝ)နာရီ အချိန်တွင် အထက်အမည်ပါသူ တရားလို၏
အဆိုလွှာကို ထုချေရှင်းလင်းရန် ရိုးတော်သို့ လာရောက်ရမည်။ ၎င်းပြင်
အထက်ပါနေ့ရက်တွင် သင်မလာရောက် ပျက်ကွက်ခဲ့လျှင် သင့်မျက်ကွယ်တွင်
ငြင်းချက်များကို ထုတ်ပေးလိမ့်မည်။ ၎င်းပြင် တရားလိုက ကြည့်ရှုလိုသည့်
စရွက်စာတမ်းများနှင့် သင်ကထုချေတင်ပြ အမှီပြုလိုသည့် စာချပ်စာတမ်း
အရာရှိသည်ကိုကို သင်နှင့်အတူ ယူဆောင်လာရမည်၊ သို့မဟုတ် သင့်ကိုယ်စား
လှယ်ရှေ့နေလက်တွင် ထည့်အဝိလိုက်ရမည်။ သင်က ထုချေလွှာတင်သွင်း

လိုလျှင် အမှမဆိုင်မီလေးရက်က တင်သွင်းရမည်၊ ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့ ဤရုံးတံဆိပ်ရိုက်နှိပ်၍ ကျွန်ုပ်လက်မှတ် ရေးထိုးထုတ်ပေးလိုက်သည်။

(ဇင်မျိုးသန့်) ဒုတိယခရိုင်တရားသူကြီး(၄) မဟာအောင်မြေခရိုင်တရားရုံး

ကြော်ငြာစာ

မန္တလေးမြို့၊ ချမ်းဆေးသာစ်မြို့နယ်၊ ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်၊ အကွက်အမှတ် ၂၁၁၊ ဦးပိုင်အမှတ် ၂၄-၁(၂ဝလမ်း၊ ရာနာလမ်းကြားရှိ ဘိုးနာ မြေကွက်အမည်ပေါက်သူ မွေးစားမိခင် ဒေါ်မိမိလေး (အပျိုဘဝ) ကွယ်လွန်စွဲ၊ တို့တို့မွေးစား၊ စာချုပ်အမှတ်(၃၆)၂၀၁()ဖြင့် မွေးစားခံရသော မွေးစား သမီးဖြစ်သူ ဒေါ်အိသိတာဖြင့်က အမွေးတက်စားချုပ် အမှတ် (၃၄၆၆)၂၀ဝ၈(ဖြင့် ပိုင်ဆိုင်ခဲ့ပြီး ဒေါ်အိသိတာဖြင့် ၉/၁အစ (နိုင်)ဝ၀၉၄၂၃မှ ဒေါ် မော်မော်စိန်ဆား ပေးကမ်းမည်ဖြစ်ပါသဖြင့် ဦးပိုင်ခဲ့မိန့်တင်ပြု၍ မှတ်ပုံတင်အပေးစာချုပ်ချုပ်ခဲ့ရနဲ့ အတွက် မြော့ပေးမြော့စေဝင် ရေးကူးနှင့်ပြုပါရန် လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများမှတ်ပုံတင်အချုပ်စာတမ်း များ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက် အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အကွက်အမှတ် ၆၀၃-က၊ ဦးပိုင်အမှတ် (၃၉၃-ခ-၃၉၄ အတွင်းမှ ခဲစင်းဖြ/၂၉၃-ခ ခဲစင်း)၊ နှင်းဆီလစ်၊ နှိန်ပုန်းလမ်းနှင့် ဂန္ဓဗာလမ်းကြားရှိ ဂရန်မြောက်အမည်ပေါက်သူ ဒေါ်နီးမိုး ငယ်၏(၆၉ရရှိသူ ဦးစိုင်းအောင်တွန်း(၁)သန်းထွန်းဦး)တံမှ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အမှတ် (၈၅/၂၀၂၃)ဖြင့် ဝယ်ယူခဲ့သူ ဦးစိုင်းအောင် ပိုင်စိုး ၉/မာမ(နိုင်)ဝဝ၁၄၁၃က အမှုတွဲအမှတ် (၁၇၁၇/၂၀၂၄-၂၀၂၅) ဖြင့် ဦးပိုင်ခွဲ-အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ဦးလုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုစ်စာတစ်းများ၊ တရားရုံးဒီကရီ များဖြင့် ၁၄ရက်အတွောင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကန့်ကွက်နိုင်ကြောင်းအများသိစေရန်ကြေညာခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၂)၊ မြေတိုင် အမှတ်(၈)၊ ဘုရင့်နောင်လမ်း၊ အမှတ်(၃၀၄/၁+၃၀၆)၊ မြေဧရိယာ(၀.၁၈၀)ဧက အကျယ်အဝန်းရှိ ဦးမင်းလွင်၊ ဒေါ်နန်းရွှေဟန် အမည်ပေါက် နှစ်(၃၀)ဂရန်ရရှိ သားသော ခြံမြေကွက်ကြီးအတွင်းမှ ခေါင်းရင်းဘက်အခြမ်းရှိ ပဲခူးခရိုင်မြို့မြေ အမှုအမှတ်-၁၂၇/V/၂၀၁၃-၂၀၁၄ အရ ဒေါ်ခင်ခင်ကျော်အမည်ဖြင့် (၀.၀၈၀) းကအား ခွဲစိတ်ထုတ်ပယ်ပြီး ကျန်ရှိမြေ ဧရိယာဖြစ်သော ခြံမြေကွက်၏ ခြေရင်းဘက်အခြမ်း (၀.၁၀၀)ဧက အကျယ်အဝန်းရှိ ခြံမြေကွက်နှင့် ၎င်းခြံမြေ ကွက်ပေါ်ရှိ ဆောက်လုပ်ထားသော အိမ်(၁)လုံးအပါအဝင် အဆိုပါအိမ်နှင့်ခြံ မြေကွက်ပေါ်ရှိ သီးပင်စားပင်နှင့်တကွ အကျိုးခံစားခွင့်အရပ်ရပ် လုံးတို့အာ ာရားဝင် ရောင်းချပိုင်ခွင့်ရှိကြောင်း တာဝန်ယူအဆိုပြုသည့် (၁)ဒေါ်နှန်းစန္ဒာ လွင်(ဘ)ဦးမင်းလွင် ၇/ပခန (နိုင်)ဝ၂၂၂ဝ၊ (၂) ဦးစိုင်းတင်ရှိန်းဆိုင်(ဘ) ဦးမင်း လွင် ဂ/ပခန(နိုင်)ဝဝ၅၅၇၉၊ (၃) ခေါ်နန်းသဇင်အောင်(ဘ)ဦးမင်းလွင်ဂု/ပခန(နိုင်) ဂဂ၀၅၅၅၊ (၄) ဦးတင်မင်းဆိုင်(ဘ)ဦးမင်းလွင်၊ ၁၃/မရတ(နိုင်)၀၀၀၀၃၂ တို့ ထံမှ ကျွန်ုပ်မိတ်ဆွေဖြစ်သူ ဒေါ်အင်ကြင်းခိုင်(ဘ)ဦးခင်ထူး၊ ၇/ပခန(နိုင်) ၂၆၅၄၃၇မှ ဝယ်ယူရန်အတွက် စရန်ငွေတစ်စိတ်တစ်ဒေသကို ပေးချေထားပြီး ဖြစ်ပါသည်။ ကန့်ကွက်လိုသူများရှိပါက ဤကြေညာပါသည့်ရက်မှစ၍ (၁၄)ရက် ခိုင်လုံသော အထောက်အထားမှုရင်းများနှင့်တကွ ကျွန်ုပ်ထံတွင် လာရောက်ကန့်ကွက်နိုင်ပါကြောင်းနှင့် သတ်မှတ်ရက်ကာလအတွင်း ကန့်ကွက် မည့်သူမရှိပါက အရောင်းအဝယ်အား ဥပဒေနှင့်အညီ ပြီးဆုံးသည်အထိ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဦးဇေယျာဘုန်းမောင်(LL.B)

္အေပး ျပင္မူကေလးေၾက, တရားလွှတ်တော်ရှေ့နေ (စဉ်-၁၁၄၆၀/၁၀-၁၁-၂၀၁၆) အမှတ်(၄၃၃)၊ မှော်ကန်(၁၉)လမ်း၊ ပုဏ္ဏားစုရပ်ကွက်၊ ပဲခူးမြို့။ ဖုန်း-ဝ၉-၄၂၈၁၂၃၉၄၄

ရဟန်းအမ ဒေါ်မာဂရက်စိန် အထက်တန်းသူနာပြု(ငြိမ်း) ရန်ကုန်ပြည်သူ့ဆေးရုံကြီး

အသက်(၉၂)နှစ်
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်နေ (ဦးဘစိန်-ဒေါ်သိန်းတင်)တို့၏သမီး၊
(ဦးမြဦး)(ဗဟိုတရားရုံးရှေ့နေ)၏ဇနီး၊ ဦးအောင်ကျော်မိုး–မိဣန္ဒနီ၊ ဦးသန်းဦး
(ဌာနခွဲမှူး၊ ရေနံသယ်/ပို့၊ စွမ်းအင်ဝန်ကြီးဌာန)–ဒေါ်သန့်သန့်ခိုင်၊ ဦးအောင် ကျော်ဟိုး (ပြည်ထောင်စုဝန်ကြီး၊ နစကဥက္ကဋ္ဌရုံး)–ဒေါ်ကြည်ကြည်စုလှိုင်၊ ဒေါ်နီနီဦး
(လ/ထညွှန်ကြားရေးမှူး(ဓာတု) ဘဓရဓာတ်ခွဲခန်း)၊ ဦးအောင်ကျော်စိုး-ဒေါ်သန်းသန်းဝင်း တို့၏မိခင်၊ မြေး (၁၂) ယောက်၊ မြစ် (၅)ယောက်တို့၏ ဘွားဘွားကြီးသည် ၂၇–၅–၂၀၂၄ ရက်၊ (တနင်္လာနေ့) မွန်းလွဲ ၁:၁၅နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကို ၂၉–၅–၂၀၂၄ရက် (ဗုဒ္ဓဟူးနေ့) မွန်းတည့် ၁၂နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်

ကွယ်လွန်သူအားရည်စူး၍ ၂-၆-၂၀၂၄ရက်တွင် ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်၊ (၆)ရပ်ကွက်၊ ပြည်ရိပ်မွန်၊ တိုက်(၁၀)၊ အခန်း(၆) နေအိမ်သို့ ရက်လည် ဆွမ်းကျွေး တရားတော်နာကြွရောက်ပါရန် ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟ များအား အသိပေးအကြောင်းကြားအပ်ပါသည်။

ဖြစ်ပါကြောင်း။ (နေအိမ်မှ ကားများ နံနက် ၁၀:၁၅ နာရီတွင် ထွက်ခွာပါမည်။)

ကျန်ရစ်သူမိသားစု

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ကနံ့ကွန်တိုင်းဒေသကြီး၊ လိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ မာလာဖြိုင် (၂)လမ်း၊ တိုက်အမှတ်(၆၈)၊ ဒုတိယထပ်၊ (ခေါင်ရင်းခန်း)၊ (၁၂ ၂ x ၅၀)အကျယ်ရှိ တိုက်ခန်းအပါအဝင် ယင်ာတိုက်ခန်းနှင့်သက်ဆိုင်သည့် အကျွန်းစားခွင့်အရပ်ရှင်၊ (ခေါင်ရင်းခန်း)၊ (၁၂ ၂ x ၅၀)အကျယ်ရှိ တိုက်ခန်းအပါအဝင် ယင်ာတိုက်ခန်းနှင့်သက်ဆိုင်သည့် အကျွန်းစားခွင့်အရပ်ရှင်၊ အားလုံးတို့အား လက်ရှိပိုင်ဆိုင်ပြီး၊ တရားဝင်လွှဲပြောင်းရောင်းချ ပို့နေ့ရှိကြောင်း၊ အရှုပ်အရှင်းကင်းရှင်းကြောင်း ဝန်ခံကတ်ပြသူ ဦးစိုလ်ပေးထွန်း ၁၂/လာမန (နိုင်)၁၄)၆၀-၀န် ကျွန်ုပ်တို့အစ်ခဲ့သည့်အေးအောင် ၁၂/အနေ (နိုင်) (၁၉)၆၀က အပြီးအပြင် လွှဲမြောင်းပေသည့်နေ စစ်နေ့ပြေး ချေတားပြီး (မြောင်းသည့်ရောက်အတွင်း အင်လုံသော စာချုပ် တာဝာမ်းမှုရင်းများနှင့်တရာ ကျွန်ုပ်တို့ထဲသို့ လာရောက်ကန် ကွက်နိုင်ပါသည်။ သတ်မှတ်ရက်ကျော်လွန်မြိန်နောက်ပိုင်း ကန့်ကွက်မည့်သူမှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

ကျညာအပပျသည္။ လွဲအစ်ည္အန်ကြားချက်အရ-ဒေါ်စုစုစိုင်(LLB,D.B.L,D.I.L) ဒေါ်စင်စောသိန်း(LLB) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၁၅၅၃) တရားလွှတ်တော်ရှေ့နေ(စဉ်-၃၃၂၈၆) တိုက်(၁၀/၁၂)၊ ပထမထမ်၊ အခန်း(၁၀၄/H)၊ ၃၅လမ်း(အောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-ဝ၉-၅၃၀၂၆၁၉၉၊ ဝ၉-၄၄၃၀၂၆၁၉၉

သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဖြို့သစ်(အရေ့ပိုင်းမြို့နယ်၊ (၁၄) ရဝိုကွက်၊ ဦးကျောက်ခဲလမ်း၊ အမှတ်(ဂုဂ္ဂ)မေန ဦးစိုးဝင်း ၁/၂၁၀၁န(နိုင်)ဝ၁၆၈၇၅ နှင့် ဒေါ်စန်းစန်းမြင့် ၁/၂၁၀ာန(နိုင်) ဝ၁၆၁၆၃တို့၏ သားဖြစ်သူ မောင်စာနည်မင်းစိုး ၁/၂၁၀ာန(နိုင်) ဝ၂၈၉၈၅သည် မိဘနှစ်ပါး၏ ဆိုဆုံးမေ့ကို မနာခံဘဲ ၎င်း၏ သဘောအခွအလျောက် နေအိမ်မှ ဆင်းသွားပြီး မိဘများခွင့်မပြုနိုင်သာ လုပ်ရပ်များ လုပ်ဆောင်နေပါသဖြင့် ဤကြော်ငြာပါသည့်ရက်မှစ၍ ၎င်းအား သားအဖြစ်မှ အမျှေပတ်စွာနိုလွှတ်လိုက်ပါသည်။ ၎င်းနှင့်ပတ်သက်သည့် ဧည်သည့် တိစ္စကိုမှ လုံးဝ(လုံးဝ) တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ပါကြောင်း မိခင်း ဖခင်တိုမှုအများသိစေရန် ကြေညာအပ်ပါသည်။

ဒေါ်စိုးသီတာအေး LL.B,WIPO(Switzerland) အထက်တန်းရှေ့နေ(စဉ်–၄၀၁၇၀) အမှတ်(၉)၊ စက်မှုလယ်ယာ(၁)လမ်း၊ (၁၃)ရပ်ကွက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း–၀၉-၄၄၄၆ဂုဂု၇ဝ၆

လွှဲအပ်ညွှန်ကြားချက်များအရ-

ကြော်ငြာစာ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ အကွက် အမှတ် ဝ-ဂု ဦးပိုင်အမှတ်(၁ဝ၅+၁ဝ၈) ၁၁၄x၁၁၅လမ်းကြား၊ ၆၇k၆၈ လမ်းကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဦးမောင်သေးထံမှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် အမှတ်(၃၃၇၀/၁၅၉၅)ဖြင့်ဝယ်ယူ ခဲ့သူ ဒေါ်နန်းခမ်းကျန်(စ)ခမ်းကျန် ၁၃/မဆတ (နိုင်) ၀၂၆၈၇က အမှတွဲအမှတ်(၀၇၁၈/၂၀၂၄-၂၀၂)ဖြင့် သက်တမ်းတိုး အမည်ပြောင်း လျှောက်ထားလာပါသည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက် အထားများ၊ မှတ်ပုံတင်စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ရက်အတွင်း ကန့်ကွက်နိုင်ပါသည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

ကြော်ငြာစာ

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက်အမှတ် ၁၂။ ဦးပိုင်အမှတ် (၁၅-ခ)၊ ၁၉ x၂၀ ကြား၊ ၈၈x၈၉ လမ်း ကြားရှိ ဂရန်မြေကွက်အမည်ပေါက်သူ ဒေါ်ပု ၉/မနမ(နိုင်)ဝ၄၀၁၈၄ က ဂရန်စာချုပ် တင်ပြ၍ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် အတွက် မြေပုံ/မြေရာစဝင် ရေးကူးခွင့်ပြုပါရန် လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံသော အထောက်အထားများ၊ မှတ်ပုံတင် စာချုပ်စာတမ်းများ၊ တရားရုံးဒီကရီများဖြင့် ၁၄ ရက်အတွင်း ကန့်ကွက် နိုင်ပါသည်။

> မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ

အမည်ပြောင်း

ဦးမျိုးပိုင်ထူး၏ သမီး ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်း သာမြို့၊ အမက(၈)၊ Grade-4 အတန်းတွင် ပညာသင်ကြားမည့် မထက်ဝေနိုင် (ကျောင်းဝင်အမှတ်-ဝ၅၃၃)အား မခွင်းဝေအောင်ရှာ ပြောင်း လဲခေါ်ပါရန်နှင့် ကြေde-သောဝန်းတွင် ပညာသင်ကြားမည့် မဆုလာဘိမွန် (ကျောင်းဝင်အမှတ်-၁၉၅)အား မမြိုးပဝအောင်ဟု ပြောင်းလဲခေါ်ပါရန်။

ဘိုးဘပိုင်မြေအမည်ပြောင်း လျှောက်ထားကြောင်းကြေညာစာ

သထုံဖြို၊ လိပ်အင်းရပ်ကွက် ဆကွက် အမှတ်(၄)၊ လိပ်အင်းတံတားဦးအတွက် နို့ပိုင်အမှတ် (၁)၊ မြေစရိယာ (၁.၁)၈) စက၊ ၎င်းအတွက် ဦးပိုင်အမှတ် (၂)၊ မြေစရိယာ (၁.၀၀စ)ကေး ၎င်းအတွက် ဦးပိုင်အမှတ်(၅)၊ မြေစရိယာ (၁.၁၁၆) စကျ စုစုပေါင်း မြေစရိယာ (၁.၁၁၆) စကျိုစုမြေတိုက်ဆား အရောဘက် ဦးပိုင် အမှတ်(၂)၊ (၂)၊ အာမာဘက် ဦးပိုင် အမှတ်(၄)၊)၊ အမာဘဘက် ဦးပိုင် အမှတ်(၄)၊)၊ ရောဘဘက် ဦးပိုင် အမှတ်(၄)၊)မြောက်ဘက် -မင်းလမ်း ရှိမြေတို (ဘိုးဘပိုင်မြေအမည်မြောင်း) ပေးရန် ဦးမြင့်သိန်း၊ ဒေါနင်းအီတွေး တို့မှ လျှောက်ဘာလာသည့်အတွက် ဦးမြင့်သိန်း၊ ဒေါနင်းအီတွေး တို့ဆုံ ဆည်သို့ ပြောင်းလဲပေးဆည်ဖြစ်ပါ၍ ပြောင်းလဲပေးသည့်အတွက် ဦးမြင့်သိန်း၊ အေနင်းအီတွေး တို့၏ ဆည်သို့မြောက်ပြောင်း ကန့် ကွက်လိသူမျာရှိပါက ၂၁၂ ခုနှစ် ခုန်လ (၂၂) ရက်နေ့ မတိုင်ဒီ ဆိုင်ရာစာရွက် ဘတ်အေတက်အတာက်နေ့တိုက် ဘာလအတွင်း လာရောက်ကန့်တွက် ဘာလအတွင်း လာရောက်ကန့်တွက် ဘင်ပြေမှု ရေပြက ကန့်တွက်သူမျိုဟု ယူဆပြီး လုဝ်လုံးလုဝနည်းနှင့်အညီ ဘက်လက်ဆောင်ရွက်သွားမည်မြစ် ကြောင်း ကြေညာဝန်ကိုသည်။

မြို့နယ်ဦးစီးဌာနမှူး သထုံမြို့နယ်မြေစာရင်းဦးစီးဌာန သထုံမြို့

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း၊ ရေကန် ဒါယကာကြီး ဦးထွန်းမြင့် (ခ)ယောင်ပီးဝမ် သုံးခွမြို့၊ ကြေးမုံဖိနပ်ဆိုင်

ရန်ကုန်မြို့နေ (ဦးစွီရင်-ဒေါ်နီ)တို့၏သား၊ ဥက္ကံမြို့နေ (ဦးဘားရား- ဒေါ် နန်း)တို့၏ သားသမက်၊ ရန်ကုန်မြို့၊ လသာမြို့နယ်၊ ဗိုလ်ရွဲလမ်း၊ အမှတ်(၉၃/ ၉၅)၊ (၇)လွှာနေ ဒေါ်သန်းသန်း၏ ချစ်လှစွာ သာ ခင်ပွန်း၊ ဦးသိန်းဦး–ဒေါ်ရီရီထွေး၊ ဦးမိုးအောင်–ဒေါ်ခင်နှင်းယု၊ ဦးဇော်မင်းထွန်း–ဒေါ်သီတာ သင်း၊ ဒေါ်ယုယုလွင်– (တန်အားယုံ)တို့၏ မွေးသဖခင်၊ မြေး ရှစ်ယောက်တို့၏ အဘိုးသည် ၂၇–၅– ၂၀၂၄ ရက် (တနင်္လာနေ့) နံနက် ၆:၂၅ နာရီတွင် ကွယ်လွန်သွားပါသဖြင့် ၂၉–၅–၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)နံနက် ၁၁:၀၀နာရီတွင် ရေဝေးသုသာန်သို့ပို့ဆောင်မီးသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ရပ်နီး ရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟများအား အသိပေးအကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ နံနက် ၈:၃၀ နာရီတွင် ထွက်ခွာပါမည်။)

ကွယ်လွန်သူအားရည်စူး၍ ၂-၆–၂၀၂၄ရက် (တနင်္ဂနွေနေ့) နံနက်ပိုင်းတွင် အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျွေးတရားတော်နာကြွရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဒေါ်တင်တင်ရီ အသက်(၈၃)နှစ်

ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ (၂၄)ရပ်ကွက်၊ နံ့သာမြိုင်လမ်း၊ အိမ်အမှတ်(၁၀၅၇)နေ (ဦးရွှေ–ဒေါ်အုံးစီ)တို့၏သမီး၊ (ဦးလှမြင့်)၏ဇနီး၊ ဦးသိမ်းဆန်း–ဒေါ်႘င့်ဖြူသီ၊ ဒေါ်မြင့်မြင့်ခိုင်၊ Mr Prince Carraspo –ဒေါ်မျိုးမြင့်ခိုင်၊ ဦးမင်းမြင့်စိုး၊ ဦးအောင်မင်းဆွေ(မြန်မာအမျိုးသား လေကြောင်း)–ဒေါ်အေးမြင့်ခိုင် တို့၏ မွေးသမိခင်၊ မယဉ်မင်းသိမ့်၊ မတိမ်ဦးယဉ်၊ မောင်ကောင်း မြတ်စံ၊ မောင်စိန်တင်၊ မနန္ဒာသျှမ်၊ မထက်ဝတီအောင်၊ မောင်ဆုပန်အောင်၊ မောင်ကျော် --ဇောရှိန်းတို့၏ အဘွား ဒေါ်တင်တင်ရီ အသက်(၈၃)နှစ်သည် ၂၄–၅–၂၀၂၄ရက် နံနက် ၉: ၃၀ နာရီတွင်ကွယ်လွန်သွားပါသဖြင့်၂၆–၅–၂၀၂၄ရက်တွင်ကျီစုသုသာန်၌သင်္ဂြိုဟ်ပြီးစီးပါကြောင်း နှင့် ကြွင်းကျန်သော အရိုးပြာ အား ဗိုလ်တထောင်ဆိပ်ကမ်း ရန်ကုန်မြစ်အတွင်း ရေမျှောခြင်း ဆောင်ရွက်ခဲ့ပါကြောင်း။

ကွယ်လွန်သူအားရည်စူး၍ ၃၀–၅–၂၀၂၄ရက်တွင် အထက်ပါနေအိမ်သို့ ရက်လည် ဆွမ်းကျွေး တရားတော်နာကြွရောက်ပါရန် ရပ်နီးရပ်ဝေးမှ ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား အကြောင်း ကြားပါသည်။ ကျန်ရစ်သူမိသားစု

ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယကာကြီး ဦးတင်အေး (CE, MPPE) (မြန်မာ့ရေနံ–ငြိမ်း) အသက်(၇၅)နှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁၀/တောင်၊ (၁၃)ရပ်ကွက်၊ ၇/ဈေးလမ်းမကြီး၊ အမှတ် (၆၂)နေ (ဦးကျန်ထွန်း–ဒေါ်သန်း)တို့၏သား၊ ဦးဝင်းနိုင်ဦး–ဒေါ်သိန်းမခိုင်၊ ဦးလှထူး–ဒေါ်သိမ့်သိမ့်အေးတို့၏ မွေးသဖခင်ကျေးဇူးရှင်၊ မြေး(၄)ယောက်တို့၏အဘိုး၊ ဒေါ်စုစုရည်၏ ချစ်လှစွာသောခင်ပွန်းသည် (၂၆–၅-၂၀၂၄) ရက် (တနင်္ဂနွေနေ့) ည ၉နာရီတွင် (၉၆)ပါးသောရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားပါသဖြင့် ၂၈–၅–၂၀၂၄)ရက် (အင်္ဂါနေ့) ညနေ ၄နာရီတွင် ကျီစုအအေးတိုက်မှ ကျီစုသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်

ကွယ်လွန်သူအားရည်စူး၍ မြင့်မြတ်သောဘုံဌာနသို့ ရောက်ပါစေခြင်းအကျိုး၄ာ ဘုရားအမျူးရှိသော င့်သံဃာ အရှင်သူမြတ်တို့အား ဆွမ်း၊ သင်္ကန်း အစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ဖြင့်ဆက်ကပ်လှူခါန်း ဓမျှပေးဝေမည်ဖြစ်ပါသဖြင့် (၁–၆–၂၀၂၄)ရက်(စနေနေ့) နံနက် ၇နာရီမှ နံနက်၁၁နာရီအထိ အထက်ပါ နအိမ်သို့ ရက်လည်ဆွမ်းကျွေး တရားတော်နာကြွရောက်ပါရန် ညှိုးငယ်သောစိတ်ထားဖြင့် ဖိတ်ကြာ

. (နေအိမ်မှကားများ မွန်းလွဲ၂:၄၅ နာရီတွင် ထွက်ခွာပါမည်။)

ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်း

ကျန်ရစ်သူမိသားစု

ကန့်ကွက်နိုင်ပါသည်

Dayang- 125 ယာဉ်လက်ဝယ်

ရှိသူ Thet Htar Zin Co.,Ltd

က (ကမ–၃) ပျောက်ဆုံး၍

မိတ္တူထုတ်ပေးရန် လျှောက်

ထားလာပါသည်။ ကန့်ကွက်လို

ပါက ခိုင်လုံသော အထောက်

အထားများဖြင့် ကြော်ငြာသည့်

ရက်မှ ရက် ၃၀အတွင်း အောက်

ဖော်ပြပါရုံးသို့ လူကိုယ်တိုင် လာ

ကညန၊ ခရိုင်ရုံး(မင်းဘူး)

ရောက်ကန့် ကွက်နိုင်ပါသည်။

ယာဉ်အမှတ် 69W/3767

ကန့် ကွက်နိုင်ကြောင်း ကြေညာခြင်း ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံရိုသစ်(တောင်ပိုင်းဖြို့နယ်၊ (၁၈)ရပ်ကွက်၊ ကျွန်းရေမြိုင်(၁)လမ်း၊ အမှတ်(၁၇၄၈-၁) ဘုခေါ်တွင်သော ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံရိုသစ်(တောင်ပိုင်းဖြို့နယ်၊ မြေတိုင်းရုပ်ကွက်အမှတ်(၁၈)၊ ရြေ ကွက်အမှတ် ၁၇၄၈/၁)၊ အကျယ်အဝန်း(၂၀ Seu x Goei)၊ ခရိုယာ(ဝဒသမ ၀၂၈)စတုရန်းပေရှိ ဦးလှငွေ (L/RGN-၁၀၂၄၂၉)အမည် ပေါက် နှစ်(၆၀)မြော့က ရန် မြေတွက်အပါအဝင် ယင်းမြေတွက်နှင့်သက်ဆိုင်သော အကျိုးစေးအွင့်အရပ် ရပ်အာလက်ဟုတို အဆည်ပေါက်ပိုင်ရင် ဦးလှငွေ (L/RGN-၀၁၂၄၂၉)တဲ့ မရာကိုနဲ့ဖြို့ မြို့တော်အချိပ်စေတစ်းမှတ်ပုံတင်း၏ အထွက်ယစား လှယ်လွှဲစာအမှတ် ၂၅၈၇၁/၂၄ ဖြင့် လွဲအဝါခြင်းခံရသုံ ဒေါယ်နယ်ဦးအေး ၁/၁၈၀/နိုင် ၁၃၂၄၂တံ တွင် ကျွန်ပဲ၏စိတ်ဆွေ ဒါနှင်းဗလာသိုင် ၁/၂၁၈၀တ်(နိုင်) ဝ၉၇၁၉ကာ အပြီးအပိုင် လွှဲပြောင်းပယ်ယူရန်အတွက် စရန်ငွေပေးချေထားပြီးဖြစ်ပါ သည်။ အထက်ပါ အရောင်းအလယ်ကိုခွန်င့်ပတ်သက်၍ ပိုင်ရေးဆိုင်နှင့်ရှိသူမည်သူမှာ၏ ဤ ကြော်ငြာပါသည့်ရက်မှာ၍ နှစ်ရက်အတွင်း နိုင်လုံသော စာချပ်စာတစ်းမှုဝင်းများနဲ့တကွ ကျွန်ပတို့ထဲသို့ လာရောက်ကန်ကွက်နိုင်ပါသည်။ သတ်မှတ် ကိုကျော်လူနဲ့မြန်နေက်ပိုင်း ကန့်ကွက်မည့်သူမှုပြေက အရောင်းအတယ်ကို ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကျောင်း အများသိပေရန် ကြေညာအပ်ပါသည်။ လွှဲအပ်ညွှန်ကြားချက်အရ-ဒေါစ်စေဘာန်း(LLB)၊

တရားလွှတ်တော်ရှေ့နေ(စဉ်-၁၁၅၅၃) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၃၂၈၆) တိုက်(၁၀/၁၂)၊ ပထမထပ်၊ အခန်း(၁၀၄/H)၊ ၃၅လမ်း(အောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-ဝ၉–၃၃၀၂၆၁၉၉၊ ဝ၉–၄၄၃၀၂၆၁၉၉

ယာဉ်မှတ်ပုံတင်စာအုပ် မိတ္တူလျှောက်ထားခြင်း

ယာဉ့်အမှတ် 72W/89103 ယာဉ်အမှတ် 48W/74605 ဘဉ်လက်ဝယ်ရှိသူ ဦးသေဒ် ခင်ဦး ၇/၀မန(နိုင်)၁၅၆၃၂၈ က - - မေး (, - - - () - (၂) ။ ။ (ကမ–၃) ပျောက်ဆုံး၍ မိတ္တူ (ဒိနို)၁၉၉၄၄၈ ထုတ်ပေးရန် လျှောက်ထားလာပါ သည်။ ကန့်ကွက်လိုပါက ခိုင်လုံ သော အထောက်အထားများဖြင့် ပါသည့်ရက်မှစ၍ ကြော်ငြာသည့်ရက်မှ ရက် ၃၀ အတွင်း အောက်ဖော်ပြပါရုံးသို့ လူ ကိုယ်တိုင် လာရောက်ကန့်ကွက် . အလျောက် ကိုယ်တိုင် နိုင်ပါသည်။ နိုင်ပါသည်။

__ ကညန၊တိုင်းဒေသကြီးဦးစီး မှူးရုံး(ပဲခူး

ပျောက်လျှောက်ထားခြင်း

Canda-110 M/Cယာဉ်လက်ဝယ် ရှိသူ ဦးဝဏ္ဏကျော် ၁၄/ပသန (နိုင်)၁၉၉၄၄၈ မှ ဖောင်းကြွ နံပါတ်ပြားပျောက် လာရောက် လျှာက်ထားလာပါသဖြင့် ကြော်ငြး နံပါတ်ပြားအဟောင်းသည် အလို ပျက်ပြယ်ကြောင်း အများသိစေရန် ကြေညာအပ်ပ

ဖောင်းကြွနံပါတ်ပြား

တိုင်းဒေသကြီးရုံး(ပုသိမ်မြို့

ဘုရား၊ သိမ်၊ ကျောင်း ဒါယိကာမကြီး ဒေါ်ခင်ကြည်(သုံးခွ) အသက်(၁၀၃)နှစ်

မှန်မာ့အလင်း

သုံးခွမြို့နေ ဘုရား ဒါယကာကြီး(ဦးဘ–ဒေါ်ဖွားခင်)တို့၏သမီး၊ တံတား မြို့နေ ဘုရားဒါယကာကြီး (ဦးမောင်ကြီး–ဒေါ် ဖွားခင်)တို့၏ သမီးချွေးမ ရန်ကုန်မြို့နေ (ဦးဘထွန်း-ဒေါ်လှမေ)တို့၏တူမ၊ (ဦးထွန်းတင်)-ဒေါ်စောမြင့် (ဦးစိန်လှိုင်–ဒေါ်စိုးမြင့်)တို့၏ညီမ၊ (ဦးနှ–ဒေါ်အုံးရီ)၊(ဦးလှဖေ–ဒေါ်အမာ) တို့၏အစ်မ၊ (ဦးထွန်းဟန်)၏ချစ်လှစွာသောဇနီး၊ (ဦးဘမောင်)–ဒေါ်ခင်ဆွေ ဟန်၊ (ဦးညွှန့်ဟန်)–ဒေါ်ဖြူဖြူယဉ်၊ ဦးဝင်းဟန်–ဒေါ်ခင်ဌေးယဉ်၊ဦးလှဟန်၊ (ဦးကြည်ဟန်)–ဒေါ်သန်းမေတို့၏ ကျေးဇူးရှင်မွေးသမိခင်ကြီး၊ မြေး ၂၀ ယောက်၊ မြစ် ၁၉ ယောက်တို့၏ ဘွားဘွားကြီး ဒေါ်ခင်ကြည်သည် ၂၆–၅–၂၀၂၄ ရက် မွန်းလွဲ ၁:၂၅ နာရီတွင် အမှတ်(၃၄/ဘီ)၊ ရေတာရှည် , လမ်းသစ်၊ ဗဟန်းမြို့နယ်နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ် လွန်သွားပါသဖြ၄့် ၂၈–၅–၂၀၂၄ ရက် မွန်းလွဲ ၂:၃၀ နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြ ပါကြောင်း ဆွေမျိုးမိတ်သင်္ဂဟအပေါင်းတို့အား ညှိုးငယ်စွာဖြင့် အသိပေ အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာပါမည်။)

ရဟန်း၊ သိမ်၊ ကျောင်း၊ ရေတွင်း အလှူဒါယကာကြီး ဦးမြင့်သိန်း B.E (Mechanical) ဒုအထွေထွေမန်နေဂျာ (ပစ္စည်းစီမံဌာန)၊ MOGE (ငြိမ်း) အမှုဆောင်ဒါရိုက်တာ (Delta International Limited) အသက် (၇၉) နှစ်

(ဦးကျော်သိန်း)-ဒေါ်ကြည်တို့၏သားကြီး၊ ရန်ကုန်တိုင်း ဒသကြီး၊ လှိုင်မြို့နယ်နေ ဒေါ် စမ်းစမ်းဝင်း၏ ချစ်လှစွာသောခင်ပွန်း၊ ဦးမျိုး အောင်ဆန်း–ဒေါ်နုနုဇင်၊ ဦးကျော်ဝဏ္ဏထွန်း–ဒေါ်ဖြူဖြူထွန်း၊ ဦးမျိုးလွင် ဒေါ်သူသူအောင်၊ ဦးဇေယျာမြင့်သိန်း–ဒေါ်ဝင့်မွန်ထွန်းတို့၏ ချစ်လှစွာသောဖခင် မြေး(၆)ယောက်တို့၏ ချစ်လှစွာသော အဘိုးသည် ၂၇–၅–၂၀၂၄ရက် နံနက် ၇:၂၀နာရီတွင် ကွယ်လွန်သွားပါသဖြင့် ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ကာယကံရှင်၏ ဆန္ဒအရ ယင်းနေ့ညနေ ၅နာရီတွင် ထိန်ပင်သုဿန်၌ မီးသင်္ဂြိုဟ်ပြီးဖြစ်ပါကြောင်း အကြောင်းကြား အပ်ပါသည်။

ကျန်ရစ်သူမိသားဖ

အထူးဝမ်းနည်းကြေကွဲခြင်း ရဟန်း၊ သိမ်၊ ကျောင်း၊ ရေတွင်း၊ အလှူဒါယကာကြီး ဦးမြင့်သိန်း B.E(Mechanical) ဒုအထွေထွေမန်နေဂျာ(ပစ္စည်းစီမံဌာန)၊ MOGE (ငြိမ်း) အမှုဆောင် ဒါရိုက်တာ(Delta International Limited) အသက်(၇၉)နှစ်

Delta International Limited ၏ အမှုဆောင်ဒါရိုက်တာ ဦးမြင့်သိန်းသည် (၂၇–၅–၂၀၂၄)ရက် (တနင်္လာနေ့) နံနက် ၇:၂၀နာရီ တွင် ကွယ်လွန်သွားကြောင်း သိရှိရပါသဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရပါသည်။

ပြင်ဆင်ဖတ်ရှုပါရန်

ဖခင်အမည်မှန်

ဆစ်ရပ်ကွက်၊ ခတ္တာလမ်းေ မခင်သက်နွယ် ၏ ဖခင်အမည် မှန်မှာ ဦးမျိုးမြင့် ၁၄/အဂပ (နိုင်)၁၁၆၇၆၅

၂၇–၅–၂၀၂၄ရက်ထုတ် ဤ င်းစာ၏ စာမျက်နှာ(၃၁) ဦးရဲ ဒလမြို့နယ်၊ ကမာက ာင်းကြိုင် အသက်(၆၃)နှစ် နာရေး ကြော်ငြာတွင် ၂၅-၅-၂၀၂၄ရက်(စနေ နေ့) နံနက် ၆နာရီတွင် ရက်လည် ကြောင်း။

နေ့၊ နေက ဖနာရတွင ရကလည ဆွမ်းကျွေးတရားတော်နာ ကြွရောက် ပါရန် အစား ရက်လည်ဆွမ်းကျွေး ကုသိုလ်ပြု အမျှပေးဝေပြီးဖြစ်ပါ ကြောင်းဟု ပြင်ဆင်ဖတ်ရှုပါရန်။ ဖောင်းကြွနံပါတ်ပြားပျောက်လျှောက်ထားခြင်း

ယာဉ်အမှတ် 82W/11151 ၏ ဖောင်းကြွနံပါတ်ပြား ပျောက်ဆုံး၍ ထုတ်ပေးရန် လျှောက်ထားလာပါသဖြင့် ယခင်ဖောင်းကြွနံပါတ်ပြာ ပျက်ပြယ်ကြောင်း အများသိစေရန်ကြေညာအပ်ပါသည်။

ကညန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး(ပဲခူး)

အများသိစေရန် အသိပေးကြေညာခြင်း

ကွင်း/အကွက်အမှတ်နှင့်အမည်၁၆၇၂/ပျဉ်းမန ာင်း(တပ်ပိုး)၊ ဦးပိုင်အမှတ်(၃ $^{\infty}$) (ယခင် ဦးပိုင်အမှတ် ၃၇ $^{\circ}$)၊ ဧရိ $^{\circ}$ ဧကရှိ မြေကွက်သည် ပျဉ်းမနားမြို့နယ် စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ အပြီး ာ အပိုင်စွန့် လွှတ်ခြင်း စာချုပ်အမှတ်၁၄/၂၀၁၁(၁၅–၃–၂၀၁၁)အရ ပျဉ်းမနား မြို့နယ် ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ ဦးပိုင်မှတ်ပုံတင်စာ၊ (I–A Register)တွင် ဦးတင်ဝင်း ပါ(၁၂)ဦး အမည်မှတ်သားတည်ရှိသည့် မြေကွက် ဖြစ်ပါသည်။ ဦးပိုင်အမှတ် (၃^က)၊ ဧရိယာ(၁.၈၁)ကေအနက်မှ တရားဝင် မခဲ့ စိတ်ရသေးသည့် တောင်ဘက်ခြမ်း (၅၅ ပေ x၄၆၅ပေ)ရှိ ရွာမြေအမျိုးအစား မြေ ကွက်၏အကျိုးခံစားခွင့်အရပ်ရပ်အား လက်ရှိပိုင်ရှင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်း (ဘ) ဦးမောင်ကို ၉/ၑမန(နိုင်)ဝ၂၅၅၄၄နှင့် ဒေါ်နီနီဦး(ဘ)ဦးတင်ဖြင့် ၉/ၑမန (နိုင်)၁၇၃၃ဝဝတို့ထံမှ ကျွန်ုပ်မိတ်ဆွေ ဒေါ်အီအီခိုင်၊ ၉/ၑမန (နိုင်)၁၃၃၁၈ဝသည် ပဒေနှင့်အညီဝယ်ယူရန် ရောင်းကြေးငွေ တစ်စိတ်တစ်ဒေသကို ပေးချေထ ပြီး ဖြစ်ပါသည်။ ထိုဝိုင်းမြေကွက် အရောင်းအဝယ်ပြုလုပ်ခြင်း ကိစ္စနှင့်ပတ်သက် ၍ ကန့်ကွက်လိုသူများရှိပါက တရားဝင်ပိုင်ဆိုင်မှု စာရွက်စာတမ်းမူရင်းများ တရားရုံးအမိန့်ဒီကရီများစသည့် အထောက်အထား ခိုင်လုံစွာဖြင့် ကျွန်ုပ်ထံသို့ ဤကြော်ငြာပါသည့်ရက်မှစ၍ (၁၅)ရက်အတွင်း လာရောက်ကန့်ကွက်နိုင်ပဲ သည်။ ကန့်ကွက်မှုမရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများသိစေရန် အသိပေးကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်မေသူမြင့် (LL.B,LL.M.) တရားလွှတ်တော်ရှေ့နေ(စဉ်-၁၀၆၆၉/၂၀၁၆) မြေကွက်အမှတ်(၄၈၃၈၊၄၈၃၉)၊ မေတ္တာလမ်း၊ ဘောဂဝတီရပ်ကွက်၊ ပျဉ်းမနားမြို့၊ ဖုန်း–၀၉–၄၃၁၀၉၀၆၁

အထူးဝမ်းနည်းကြေကွဲခြင်း ဒေါ်မာဂရက်စိန် (ရဟန်းဒါယိကာမကြီး) အထက်တန်းသူနာပြု(ငြိမ်း)၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အသက် (၉၂) နှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ဖြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး – ဒေါ်ကြည်ကြည်စုလိုင် တို့၏ မိခင်ဖြစ်သူ ဒေါ်မာဂရက်စိန် အသက်(၉))နှစ်သည် ၂၇–၅-၂၀၂၄ ရက် (တနှလာနေ့) မွန်းလွဲ ၁:၁၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရပါ သဖြင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

အရာထမ်း၊ အမှုထမ်းများ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဦးစီးဌာန

ဒေါက်တာ ဦးဆန်းဦး နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန် (ငြိမ်း) (TTCကျောင်းသားဟောင်း၊ ၁၉၇၈) အသက်(၆၃)နှစ်

ရန်ကုန်မြို့၊ အမှတ် ၂၀၊ ခရေလမ်း၊ ပြည်ထောင်စုရိပ်မွန်၊ သင်္ဃန်းကျွန်း မြို့နယ်နေ (ဦးကျော်လင်း-ခေါ်တင်တင်ဦး)တို့၏ သား၊ ဒေါ်ညွှန့်ညှန့်အေး၏တူ ယား၊ ဒေါ်သင်းယုနွယ် ၏ချစ်လှစွာသောခင်ပွန်း၊ ဦးသန်းဦး-ဒေါ်မြချိချိုချိုတို့၏ညီ၊ (ဒေါ်စန်းသီတာ)–ဦးဝင်းဌေး၊ ဦးထွန်းထွန်းဦး-ဒေါ်သီတာဆွေတို့၏အစ်ကို၊ ဦးဆန်း ကိုကိုဦး(3E, Bernhard Schulte Shipmanagement)၊ ဦးထက်ကိုကိုထူး ed Medical Innovation Co.,Ltd)–မရည်မွန်သော်၊ မောင်လင်းကိုကို မြတ်တို့၏ ချစ်လှစွာသောဖခင်သည် ၂၇–၅–၂၀၂၄ ရက်(တနင်္လာနေ့) နံနက် ၁နာရီ ဖြတ်တို့၏ ရျီး-၄နီးဆေးခဲ့သော ၉၅-၂၀၂၄ ရက်(ဗုဒ္ဓဟူးနေ့) မွန်းလွဲ ၁ နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ပါကြောင်း ဆွေမျိုးဖိတ်သင်္ဂဟ ပေါင်းတို့အား အကြောင်းကြားအပ်ပါသည်။ (နေအိမ်မှကားများ မွန်းတည့် ၁၂ နာရီတွင် ထွက်ခွာပါမည်။

၂ နာမျပပ္ပင ထွးကန္စာ--၊ဗေည. ကွယ်လွန်သူ့အားရည်စူး၍ ၂-၆-၂၀၂၄ ရက်(တနင်္ဂနွေနေ့) နံနက် ၉နာရီး ၁နာရီထိ အထက်ပါနေအိမ်သို့ ရက်လည်ဆွမ်းကျေးတရားတော်နာ့ ကြွရောက် ပါရန် ဖိတ်ကြားအပ်ပါသည်။ ကျန်ရစ်သူမိသားစု

ဦးမျိုးလွင် မြန်မာ့အလင်းသတင်းစာတိုက်(ငြိမ်း) အသက်(၇၉)နှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက် ဘာသီရိလမ်း၊ အိမ်အမှတ်(၃၆၆)နေ (ဦးဘသီ–ဒေါ်လုံးတင်)တို့၏သာ (ဦးမြတ်မျိုးအောင်)-ဒေါ်လဲ့လဲ့ရီ၊ဦးထွန်းထွန်းလွင်-ဒေါ်မြတ်လေးနွယ်၊ ဒေါ်ဥမှူး ဦးတင်အောင်ထွန်း-ဒေါ်ရွှေဝါလွင်၊ ဦးကျော်ဆန်းလွင်-ဒေါ်ကြည်ကေ သွယ်မိုး တို့၏ ချစ်လှစွာသောဖခင်၊ မြေးကိုးယောက်၊ မြစ်နှစ်ယောက် တို့၏ ာ ဘိုးဘိုးကြီး၊ (ဒေါ်သန်းရီ(ခ)ဒေါ်ရှမ်း)၏ ချစ်လှစွာသောခင်ပွန်းဖြစ်သူ ဦးမျိုးလွင် ၂၆–၅–၂၀၂၄ရက်(တနင်္ဂနွေနေ့)ည ၈:၄၅နာရီတွင် ရွှေလမင်းအထူးက ကွယ်လွန်သွားပါသဖြင့် ၂၈–၅–၂၀၂၄ ရက်(အင်္ဂါနေ့)မွန်းတည့် ၁၂နာရီတွင်ရေဝေးအအေးတိုက်မှရေဝေးသုသာန်သို့ပို့ဆောင်မီးသင်္ဂြိုဟ်ပါမည်။ (အထက်ပါနေအိမ်မှကားများ နံနက် ၁၀:၃၀နာရီတွင် ထွက်ခွာပါမည်။

ကျန်ရစ်သူမိသား

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ခေါ်ပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်၊ သင်္ဘော ကျင်း(၁၀)လမ်း၊ အမှတ်(၁၃၀)၊ ၆-လွှာ(ခြေရင်း)တိုက်ခန်းအပါအဝင် ယင်း တိုက်ခန်းနှင့်သက်ဆိုင်သည့် အကျိုးခံစားခွင့်အရပ်ရပ်အားလုံးတို့အား လက်ရှိ ပိုင်ဆိုင်မြီး၊ တရားဝင်လွှဲပြောင်းရောင်းချိုင်နှင့်ရှိကြောင်း၊ အရှစ်အရှင်း ကင်းရှင်းကြောင်း ဝန်ခံကတိပြသူ ဦးမောင်မောင်ကြီး ၁၂/ဆကန(နိုင်) ဝဝ၁၇၉၃ ထံမှ ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သူ ဦးကျော်စင်လင်းထွဋ် ၁၂/တမန ျပိုင် ၂ ကို ၂ (နိုင်) ၁၃၄၄၃၄က အပြီးအပိုင် လွှဲပြောင်းဝယ်ကိစ္စနှင့်ပတ်သက်၍ ပိုင်ရေးဆိုင်ခွင့်ရှိ ဖြစ်ပါသည်။ အထက်ပါ အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ ပိုင်ရေးဆိုင်ခွင့်ရှိ သူမည်သူမဆို ဤကြော်ငြာပါသည့်ရက်မှစ၍ ခုနစ် ရက်အတွင်း ဒိုင်လုံသော စာချုပ်စဘတ်မ်းမူရင်းများနှင့်တက ကျွန်ပိတို့ထံသို့ လာရောက်ကန်ကွက်နိုင် ပါသည်။ သတ်မှတ်ရက်ကျော်လွန်ပြီးနောက်ပိုင်း ကန့်ကွက်မည့်သူ့မရှိပါက အရောင်းအဝယ်ကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အများသိစေရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– O.I.L) ဒေါ်ခင်စောသိန်း(LL.B) ခေါ်စုစုခိုင်(LL.B,D.B.L,D.I.L) တရားလွှတ်တော်ရှေ့နေ(စဉ်–၁၁၅၅၃) တရားလွှတ်တော်ရှေ့နေ(စဉ်–၁၃၂၈၆ တိုက်(၁၀/၁၂)၊ ပထမထပ်၊ အခန်း(၁၀၄/H)၊ ၃၅လမ်း(အောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဖုန်း-၀၉-၇၃၀၂၆၁၉၉၊ ၀၉-၄၄၃၀၂၆၁၉၉

ကန့်ကွက်နိုင်ပါကြောင်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ လပ ာရွှေမြေလမ်း၊တိုက်အမှတ်–(၅၃/၅၄) (၃–လွှာ)(တိုက်ရှေ့မျက်နှာမူလျှပ် ပက်ယာဘက်ထောင့်ဆုံးအခန်း) တိုက်ခန်းနှင့်တကွ (တိုက်ခန်းတွင် တပ်ဆင်ပါရှိသည့် ပစ္စည်းပစ္စယများအပါအဝင်) အကျိုးခံစားခွင့်အရပ်ရပ် တိုက်ခန်းအား ပိုင်ဆိုင်လက်ဝယ်ထား အကျိုးခံစားလျက်ရှိသူ ဦးကျော် သိန်းမောင် ၁၁/ပတန(နိုင်)၀၃၄၆၈၉ထံမှ ကျွန်ုပ်၏မိတ်ဆွေများက အပြီ အပိုင်ဝယ်ယူရန် စရန်ငွေပေးချေပြီး ဖြစ်ပါသဖြင့် ယင်းတိုက်ခန်းအပေ ပိုင်ရေးဆိုင်ခွင့် အရေးဆိုအငြင်းပွားလိုသူရှိပါက ဤကြော်ငြာပါသည့်ရက်မှ (၇)ရက်အတွင်း ကျွန်ုပ်ထံ ခိုင်လုံသောအထောက်အထားနှင့်တဂု လာရောက်ကန့်ကွက်နိုင်ပါကြောင်း အများသိရန် ကြေညာအပ်ပါသည်။

လွှဲအပ်ညွှန်ကြားချက်အရ– ဒေါ်လှိုင်ဖြိုးသီ(စဉ်–၁၆၈၄၉) (တရားလွှတ်တော်ရှေ့နေ) LL.B.D.B, D.B.L အမှတ်–၁၉၆၊ပထမထပ်၊(၃၃)လမ်း၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့၊ Ph-09-791726973



နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်

၁။ နိုင်ငံရေး

- (က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် နိုင်ရေး။
- (ခ) တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထားလုပ်ဆောင်ရေး။
- ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထား လုပ်ဆောင်ရေး။

၂။ စီးပွားရေး

- (က) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင် သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များ ဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အား

- ကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး။
- ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှု မှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်း ဆောင်ရွက်ရေး။

၃။ လူမှုရေး

- (က) တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက် စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင် များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီ သည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်
- (ခ) တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး။
- နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလ ငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ် ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး။

- အရာရှိငယ်ဘဝတွင် အထက်အကြီးအကဲ များ၏အမိန့်ကို တိကျစွာ လိုက်နာတတ်ခြင်း သည် ခေါင်းဆောင်ကောင်းနှင့် နောက်လိုက် ကောင်းတို့၏ အမှုအကျင့်ကောင်းများ ပင်ဖြစ် ...
- 💠 ငယ်သားဖြစ်ချိန်၌ နောက်လိုက်ကောင်း တစ်ယောက်ဖြစ်ခြင်းသည် နောင်တစ်ချိန်တွင် **ခေါင်းဆောင်ကောင်းတစ်ယောက်၏** ပင်ဖြစ် ...

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်သော ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းအမှတ်စဉ်(၁၀) သင်တန်း ဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား မိန့်ခွန်းပြောကြားမှုမှ ကောက်နုတ်ချက်)




၂၀၂၃-၂၀၂၄ ရာသီ စပိန်လာလီဂါ ဘောလုံးပြိုင်ပွဲ ရာသီပိတ် အနှစ်ချုပ်

၂၀၂၃–၂၀၂၄ ရာသီ စပိန်လာလီဂါဘောလုံးပွဲစဉ်များ ယှဉ်ပြိုင်ကစား မှု ပြီးဆုံးခဲ့ပြီဖြစ်သည်။ ယခုနှစ်ရာသီ လာလီဂါပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၁ ရက်တွင် စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၀၂၄ ခုနှစ် မေ ၂၆ ရက်တွင် အဆုံးသတ်ခဲ့သည်။

နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းက ပြိုင်ပွဲမပြီးဆုံးမီ လေးပွဲအလို မေ ၄ ရက်တွင် အသင်း၏ (၃၆) ကြိမ်မြောက် လာလီဂါအမှတ်ပေးဖလား ကို ဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် ၎င်း၏အဓိကပြိုင်ဘက် ဘာစီလိုနာအသင်းက ရမှတ် ၈၅ မှတ်ဖြင့် အဆင့် (၂) တွင် ရပ်တည် စာမျက်နှာ ၁၂ ကော်လံ ၃ 🕈

ဆိုင်ကလုန်းမုန်တိုင်း "ရီမယ်(လ်)" ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမည်ဟု ခန့်မှန်း

နေပြည်တော် မေ ၂၇ ယနေ့မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှိနိုင်ငံ ဒါကာမြို့၏ အနောက်တောင်ဘက်မှ ဖြတ် . ကျော်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း "ရီမယ်(လ်)" (REMAL) သည် မြောက် – အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ အားလျော့ သွားခဲ့ကာ ဘင်္ဂလားဒေ့ရှိနိုင်ငံ ဒါကာမြို့၏ အနောက်မြောက် ဘက်သို့ ရောက်ရှိခဲ့ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ နောက် (၆) နာရီ အတွင်း ကုန်းတွင်းမှန်တိုင်းငယ် အဖြစ်သို့ တဖြည်းဖြည်း အားလျော့ သွားမည်ဟု ခန့်မှန်းရပါသည်။ စာမျက်နှာ ၁၂ ကော်လံ ၃ 🌣



ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲတွင် မြန်မာအသင်း အင်ဒိုနီးရှား၊ လာအိုတို့နှင့်ပွဲများကို အိမ်ကွင်းကစားရမည်



၂၀၂၂ ခုနှစ် ပြိုင်ပွဲတွင် မြန်မာနှင့် မလေးရှား အုပ်စုတွင်း တွေ့ဆုံခဲ့စဉ်။

ရန်ကုန် မေ ၂၇ ASEAN Mitsubishi Electric Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန်လိုက်ပြီဖြစ်ရာ မြန်မာ အသင်းသည် အင်ဒိုနီးရှား၊ လာအို အသင်းတို့နှင့်ပွဲများကို အိမ်ကွင်း ကစားရမည်ဖြစ်သည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲကို ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည် ဖြစ်ပြီး အုပ်စု (က) တွင် လက်ရှိ ချန်ပီယံ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ စာမျက်နှာ ၁၂ ကော်လံ ၃ 🗇

အနောက်တောင်မှတ်သုံလေ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဝင်ရောက်ခဲ့ပြီးဖြစ်

လွန်ခဲ့သော ၂၄ နာရီအတွင်းက အနောက်တောင်မှတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ယနေ့ ဖတ် စ ရာ

ဆိုင်ကလုန်းမုန်တိုင်း ရီမယ်(လ်) ပြီး နှစ်ဦးပျောက်ဆုံး

ု ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်၌ ငွေကျပ် ကြောင့် ဘင်္ဂလားဒေ့ရှ်၌ ခုနှစ်ဦးသေဆုံး 🗄 ၄ ဒသမ ၇၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ် **ා** ටබ

စာ 🔊 ်ဆေးပြားနှင့် ဘိန်းဆီခဲများ ဗမ်းဆီးရမိ



ကန့်ဘလူမြို့နယ်၌ ပဲတီစိမ်းများ လှိုင်လှိုင်ထွက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ